

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန



မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ(၁၈၉၉)

အင်္ဂလိပ်/ မြန်မာ

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ

ပြည်တွင်းအခွန်များဦးစီးဌာန ဝန်ထမ်းများ
ကိုးကားနိုင်ရန်အတွက်သာဖြစ်ပြီး ဤစာအုပ်ပါဖော်ပြချက်များကို
မည်သည့်တရားရုံး၊ အခွန်ရုံး၊ အများပြည်သူဆိုင်ရာရုံးတွင်မျှ
ကိုးကားခွင့်မရှိပါကြောင်း အသိပေးအပ်ပါသည်။

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ
မာတိကာ

No.	Particulars		Page No.
1	CHAPTER I	Preliminary	1-10
2	CHAPTER II	Stamp-duties	10-37
3	CHAPTER III	Adjudication as to Stamps	37-41
4	CHAPTER IV	Instrument not duly stamped	41-54
5	CHAPTER V	Allowances for stamps in certain cases	55-65
6	CHAPTER VI	Reference and Revision	65-70
7	CHAPTER VII	Criminal Offences and Procedure	71-77
8	CHAPTER VIII	Supplementary Provisions	78-80
9	SCHEDULE I	Stamp-duty on Instruments	81-122
၁	အခန်း (၁)	နိဒါန်း	၁၂၃-၁၃၄
၂	အခန်း (၂)	တံဆိပ်ခေါင်းခွန်များ	၁၃၅-၁၆၀
၃	အခန်း (၃)	တံဆိပ်ခေါင်းနှင့်စပ်လျဉ်း၍ ပိုင်းခြားဆုံးဖြတ်ခြင်းအကြောင်း	၁၆၀-၁၆၄
၄	အခန်း (၄)	နည်းလမ်းတကျ ထိုက်သင့်သောတံဆိပ်ခေါင်းမပါသည့် စာချုပ်စာတမ်းများ	၁၆၅-၁၇၉
၅	အခန်း (၅)	အချို့ကိစ္စများတွင် တံဆိပ်ခေါင်း များအတွက် ခွင့်ပြုချက်များ	၁၇၉-၁၉၀
၆	အခန်း (၆)	စောဒကတင်သွင်းခြင်းနှင့် ပြင်ဆင်ခြင်း	၁၉၁-၁၉၆
၇	အခန်း (၇)	ပြစ်မှုများနှင့် လုပ်ထုံးလုပ်နည်း	၁၉၆-၂၀၂
၈	အခန်း (၈)	နောက်ဆက်တွဲပြဋ္ဌာန်းချက်များ	၂၀၃-၂၀၅
၉	ဇယား(၁)	စာချုပ်စာတမ်းအပေါ် တံဆိပ်ခေါင်းခွန်	၂၀၆-၂၆၃

The Republic of the Union of Myanmar
Ministry of Planning and Finance
Internal Revenue Department

The Myanmar Stamp Act (1899)

2022 January

THE MYANMAR STAMP ACT.
(India Act II , 1899) (1st July, 1899.)
As modified up to date.

WHEREAS it is expedient to consolidate and amend
the law relating

to Stamps : It is hereby enacted as follows : -

CHAPTER I.

Preliminary.

Application 1. On and after the 1st April, 1941, Schedule I
of Act.
of India Act II of 1899, as in force in Myanmar
on the 1st September 1935, shall have effect as
Schedule I of this Act.

Definitions. 2. In this Act, unless there is something
repugnant in the subject or context, -

(1) “ Banker ” includes a bank and any
person acting as a banker :

(2) “ Bill of exchange ” means a bill of
exchange as defined by the Negotiable
Instruments Act, and includes also a hundi,
and any other document entitling or
purporting to entitle any person, whether
named therein or not, to payment by any

other person of, or to draw upon any other person for, any sum of money:

(3) “ Bill of exchange payable on demand ” includes –

- (a) an order for the payment of any sum of money by a bill of exchange or promissory note, or for the delivery of any bill of exchange or promissory note in satisfaction of any sum of money, or for the payment of any sum of money out of any particular fund which may or may not be available, or upon any condition or contingency which may or may not be performed or happen;
- (b) an order for the payment of any sum of money weekly, monthly or at any other stated periods, and
- (c) a letter of credit, that is to say, any instrument by which one person authorizes another to give credit to the person in whose favour it is drawn:

- (4) “ Bill of lading ” includes a through bill of lading, but does not include a mate's receipt :
- (5) “ Bond ” includes –
- (a) any instrument whereby a person obliges himself to pay money to another, on condition that the obligation shall be void if a specified act is performed, or is not performed, as the case may be;
 - (b) any instrument attested, by a witness and not payable to order or bearer, whereby a person obliges himself to pay money to another; and
 - (c) any instrument so attested, whereby a person obliges himself to deliver grain or other agricultural produce to another;
- (6) “ Chargeable ” means, as applied to an instrument executed or first executed after the [a] the coming into operation of the constitution [a], chargeable under this Act, and as applied to any other instruments, chargeable under the law in force in the Republic of the Union of Myanmar when

such instrument was executed or, where several persons executed the instrument at different times, first executed;

(7) “ Cheque ” means a bill of exchange drawn on a specified banker and not expressed to be payable otherwise than on demand ;

(8) * * * *

(9) “Township Revenue Officer (Collector) ” includes any Revenue Officer and any Officer delegated by the Director General of the Internal Revenue Department.

(10) “ Conveyance ” includes a conveyance on sale and every instrument by which property, whether moveable or immovable is transferred *inter vivos* and which is not otherwise specifically provided for by Schedule I;

(11) “ Duly stamped, ” as applied to an instrument means that the instrument bears an adhesive or impressed stamp of not less than the proper amount and that such stamp has been affixed or used in accordance with the law for the time being in force in the Republic of the Union of Myanmar;

(12) “ Executed and execution ” used with reference to instruments, mean “signed” and “signature”;

(13) Impressed stamp includes -

(a) labels affixed and impressed by the proper officer, and

(b) stamps embossed or engraved on stamped paper;

(14) “ Instrument ” includes every document by which any right or liability is, or purports to be, created, transferred, limited, extended, extinguished or recorded;

(15) “ Instrument of partition ” means any instrument whereby co-owners of any property divide or agree to divide such property in severalty, and includes also a final order for effecting a partition passed by any revenue - authority or any civil Court and an award by an arbitrator directing a partition;

(16) “ Lease ” means a lease of immovable property, and includes also -

(a) * * * * *

(b) an undertaking in writing, not being a counterpart of a lease, to cultivate, occupy or pay or deliver rent for immovable property;

(c) any instrument by which tolls of any description are let;

(d) any writing on an application for a lease intended to signify that the application is granted;

(16A) “ Marketable Security ” means a security of such a description as to be capable of being sold in any stock market in India, in the Republic of the Union of Myanmar.

(17) “ Mortgage-deed” includes every instrument whereby , for the purpose of securing money advanced, or to be advanced, by way of loan, or an existing or future debt, or the performance of an engagement, one person transfers, or creates, to or in favour of another a right over or in respect of specified property;

(18) “Paper” includes vellum, parchment or any other material on which an instrument may be written;

(19) “ Policy of insurance ”includes –

(a) any instrument by which one person, in consideration of a premium, engages to indemnify another against loss, damage or liability arising from an unknown or contingent event;

- (b) a life – policy, and any policy insuring any person against accident or sickness, and any other personal insurance;
- (20) “ Policy of sea–insurance or sea–policy ” –
- (a) means any insurance made upon any ship or vessel (whether for marine or inland navigation), or upon the machinery, tackle or furniture of any ship or vessel, or upon any goods, merchandise or property of any description whatever on board of any ship or vessel or upon the freight of, or any other interest which may be lawfully insured in, or relating to, any ship or vessel; and
 - (b) includes any insurance of goods, merchandise or property for any transit which includes, not only a sea risk within the meaning of clause (a), but also any other risk incidental to the transit insured from the commencement of the transit to the ultimate destination covered by the insurance.

Where any person, in consideration of any sum of money paid or to be paid for additional freight or otherwise, agrees to take upon himself any risk attending goods, merchandise or property of any description whatever while on board of any ship or vessel, or engages to indemnify the owner of any such goods, merchandise or property from any risk, loss or damage, such agreement or engagement shall be deemed to be a contract for sea-insurance;

(21) "Power-of-attorney" includes any instrument (not chargeable with a fee under the law relating to Court-fees for the time being in force) empowering a specified person to act for and in the name of the person executing it;

(22) "Promissory note" means a promissory note as defined by the Negotiable Instruments Act;

If also includes a note promising the payment of any sum of money out of any particular fund which may or may not be available, or upon any condition or contingency which may or may not be performed or happen;

(23) "Receipt" includes any note, memorandum or writing _

- (a) whereby any money, or any bill of exchange, cheque or promissory note is acknowledged to have been received, or
- (b) whereby any other moveable property is acknowledged to have been received in satisfaction of a debt, or
- (c) whereby any debt or demand, or any part of debt or demand, is acknowledged to have been satisfied or discharged, or
- (d) which signifies or imports any such acknowledgment, and whether the same is or is not signed with the name of any person ;

(24) “ Settlement ” means any non –testamentary disposition in writing, of moveable or immoveable property, made–

- (a) in consideration of marriage,
- (b) for the purpose of distributing property of the settler among his family or those for whom he desires to provide, or for the purpose of providing for some person dependent on him, or
- (c) for any religious or charitable purpose ;

and includes an agreement in writing to make such a disposition [and, where any such disposition has not been made in writing, any instrument recording, whether by way of declaration of trust or otherwise, the terms of any such disposition]: and

(25) “ Soldier ” includes any person below the rank of non-commissioned officer who is enrolled under [a] the Myanmar Army Act [a].

CHAPTER II

Stamp – duties.

A--- Of the Liability of Instruments to Duty.

Instruments
chargeable
with duty.

3. Subject to the provisions of this Act and the exemptions contained in Schedule I, the following instruments shall be chargeable with duty of the amount indicated in that schedule as the proper duty therefore respectively, that is to say, _

(a) every instrument mentioned in that schedule which, not having been previously executed by any person, is executed in the Republic of the Union of

Myanmar on or after the first day of July 1899 ;

- (b) every bill of exchange [payable otherwise than on demands] or promissory note drawn or made out of the Republic of the Union of Myanmar on or after that day and accepted or paid, or presented for acceptance or payment, or endorsed, transferred or otherwise negotiated, in the Republic of the Union of Myanmar; and
- (c) every instrument (other than a bill of exchange or promissory note) mentioned in that schedule, which, not having been previously executed by any person, is executed out of the Republic of the Union of Myanmar on or after that day, relates to any property situate, or to any matter or thing done or to be done, in the Republic of the Union of Myanmar and is received in the Republic of the Union of Myanmar:

Provided that no duty shall be chargeable in respect of -

- (1) any instrument executed by, or on behalf of, or in favour of, the Government in cases where, but for this exemption, the Government would be liable to pay the duty chargeable in respect of such instrument;
- (2) any instrument for the sale, transfer or other disposition, either absolutely or by way of mortgage or otherwise, of any ship or vessel, or any part, interest, share or property of or in any ship or vessel registered under the Registration of Ships Act as amended by subsequent Acts.

Collector &
transfer of
increased
stamp duties.

***3-A.(1)** Notwithstanding anything contained in any other laws except the Nay Pyi Taw Development Law, in the case of instruments (conveyance, gift and mortgage-deed) affecting immovable property situated wheresoever in the whole of the Republic of the Union of Myanmar, proper stamp duties charged by Articles 23, 33 and 40(a) respectively of Schedule I annexed to this Act shall be increased by an additional stamp duty of 2 per centum for a

***Amended by the Law Amending Myanmar Stamp Act,1899 (19/2017).**

consideration equal to the market-value of the property so situated.

(2) *The Ministry of Planning and Finance of the Union Government shall in accord with law deposit the increased stamp duties to the Union Fund. **The Ministry of Planning and Finance of the Union Government shall there after pay the increased stamp duties ***to the respective Region or State Funds in a prescribed manner in accordance with law.

57&58
Vict.C.60.

Several
instruments
used in
single
transaction
of sale
mortgage
or
settlement.

4 (1) Where, in the case of any sale, mortgage or settlement, several instruments are employed for completing the transaction, the principal instrument only shall be chargeable with the duty prescribed in Schedule I for the conveyance mortgage or settlement, and each of the other instruments shall be chargeable, with a duty of one hundred Kyats instead of the duty (if any) prescribed for it in that schedule.

(2) The parties may determine for themselves which of the instruments so employed shall, for the purposes of sub- section (1) , be deemed to be the principal instrument:

Provided that the duty chargeable on the instrument so determined shall be the highest duty which

* Amended by the Law Amending Myanmar Stamp Act,1899 (19/2017).

** Amended by the Law Amending Myanmar Stamp Act,1899 (19/2017).

*** Amended by the Law Amending Myanmar Stamp Act,1899 (19/2017).

would be chargeable in respect of any of the said instruments employed.

Instruments relating to several distinct matters.

5. Any instrument comprising or relating to several distinct matters shall be chargeable with the aggregate amount of the duties with which separate instruments, each comprising or relating to one of such matters, would be chargeable under this Act.

Instruments coming within several descriptions in Schedule I

6. Subject to the provisions of the last preceding section, an instrument so framed as to come within two or more of the descriptions in Schedule I shall, where the duties chargeable there under are different, be chargeable only with the highest of such duties :

Provided that nothing in this Act contained shall render chargeable with duty exceeding one hundred kyats a counterpart or duplicate of any instrument chargeable with duty and in respect of which the proper duty has been paid,

6A. * * * * *

57 & 58 Vict., C. 60. Policies of sea- insurance.

7(1) No contract for sea- insurance (other than such insurance as is referred to in section 506 of the

Merchant Shipping Act, 1894) shall be valid unless the same is expressed in a sea-policy.

(2) No sea-policy made for time shall be made for any time exceeding twelve months.

(3) No sea-policy shall be valid unless it specifies the particular risk or adventure, or the time, for which it is made, the names of the subscribers or underwriters, and the amount or amount insured.

(4) Where any sea-insurance is made for or upon a voyage and also for time, or to extend to or cover any time beyond thirty days after the ship shall have arrived at her destination and been there moored at anchor, the policy shall be charged with duty as a policy for or upon a voyage, and also with duty as a policy for time.

Bonds,

debentures or

other

securities

issued or

Loans

under

the

Local

Authorities

Loans Acts,

8. (1) Notwithstanding anything in this Act, any local authority raising a loan under the provision of the Local Authorities Loans Act or of any other law for the time being in force, by the issue of bonds, debentures or other securities, shall, in respect of such loan, be chargeable with a duty of one per centum on the total amount of the bonds, debentures or other securities issued by it, and such bonds, debentures or other securities need not be stamped, and shall not be chargeable with any

further duty on renewal, consolidation, subdivision or otherwise.

(2) The provisions of sub-section (1) exempting certain bonds, debentures or other securities from being stamped and from being chargeable with certain further duty, shall apply to the bonds, debentures or other securities of all outstanding loans of the kind mentioned therein, and all such bonds, debentures or other securities shall be valid, whether the same are stamped or not.

(3) In the case of wilful neglect to pay the duty required by this section, the local authority shall be liable to forfeit to the Government a sum equal to ten per centum upon the amount of duty payable, and a like penalty for every month after the first month during which the neglect continues.

Power to
reduce,
remit, or
compound
duties.

9. The Ministry of Planning and Finance may with the approval of the Union Government, by rule or order published in the Gazette, _

(a) reduce or remit, whether prospectively or retrospectively, in the whole or any part of the Republic of the Union of Myanmar, the duties with which any instruments or any

particular class of instruments, or any of the instruments belonging to such class, or any instruments when executed by or in favour of any particular class of persons, or by or in favour of any members of such class, are chargeable, and

* (b) Deleted.

(c) provide for the composition or consolidation of duties in the case of issues by any incorporated company or other body corporate of debentures, bonds or other marketable securities.

B, _ *Of Stamps and the mode of using them.*

Duties
how
to
be
paid.

10.(1) Except as otherwise expressly provided in this Act, all duties with which any instruments are chargeable shall be paid, and such payment shall be indicated on such instruments, by means of stamps _

(a) according to the provisions herein contained; or

(b) when no such provisions is applicable thereto - as the Ministry of Finance may, with the approval of the Union Government by rule direct .

(2) The rules made under sub-section(1) may , among other matters, regulate, _

(a) in the case of each kind of instrument _ the description of stamps which may be used ;

(b) in the case of instruments stamped with impressed stamps- the number of stamps which may be used ;

(c) in the case of bills of exchange or promissory notes written in any

Oriental language -the size of the paper on which they are written.

Use of
adhesive
stamps.

11.The following instruments may be stamped with adhesive stamps , namely : -

- (a) instruments chargeable with the duty of ten kyats, except parts of bills of exchange payable otherwise than on demand and drawn in sets;
- (b) bills of exchange and promissory notes drawn or made out of the Republic of the Union of Myanmar;
- (c) entry as an advocate on the roll of the Supreme Court of the Union;
- (d) notarial acts; and
- (e) transfers by endorsement of shares in any incorporated company or other body corporate.

Cancellation
of adhesive
stamps.

12.(1)(a) Whoever affixes any adhesive stamp to any instrument chargeable with duty which has been executed by any person shall, when affixing such stamp, cancel the same so that it cannot be used again;

(b) Whoever executes any instrument on any paper bearing an adhesive stamp shall, at the time of execution, unless such stamp has been already cancelled in manner aforesaid, cancel the same so that it cannot be used again.

(2) Any instrument bearing an adhesive stamp which has not been cancelled so that it cannot be used again, shall, so far as such stamp is concerned, be deemed to be unstamped.

(3) The person required by sub-section (1) to cancel an adhesive stamp may cancel it by writing on or across the stamp his name or initials or the name or initials of his firm with the true date of his so writing, or in any other effectual manner.

Instruments
stamped
with
impressed
stamps
how
to be
written.

13. Every instrument written upon paper stamped with an impressed stamp shall be written in such manner that the stamp may appear on the face of the instrument and cannot be used for or applied to any other instrument.

Only one instrument to be on same stamp.

14. No second instrument chargeable with duty shall be written upon a piece of stamped paper upon which an instrument chargeable with duty has already been written:

Provided that nothing in this section shall prevent any endorsement which is duly stamped or is not chargeable with duty being made upon any instrument for the purpose of transferring any right created or evidenced thereby, or of acknowledging the receipt of any money or goods the payment or delivery of which is secured thereby.

Instrument written contrary to section 13 or 14 deemed unstamped.

15 . Every instrument written in contravention of section 13 or section 14 shall be deemed to be Unstamped .

Denoting duty.

16. Where the duty with which an instrument is chargeable, or its exemption from duty, depends in any manner upon the duty actually paid in respect of another instrument, the payment of such last-mentioned duty shall, if application is made in writing to the Township Revenue Officer (Collector) for that purpose, and on production of both the instruments, be denoted upon such first -mentioned instrument, by endorsement under the hand of the Township Revenue Officer (Collector) or in

such other manner (if any) as the Ministry of Finance may, with the approval of the Union Government by rule prescribe.

C - Of the time of stamping Instruments.

Instruments
executed

in the Republic of
the Union of
Myanmar

17. All instruments chargeable with duty and executed by any person in the Republic of the Union of Myanmar, shall be stamped before or at the time of execution.

Instruments
other than

bills
and note

executed
out of

the
Republic

of the
Union of

Myanmar.

18.(1) Every instrument chargeable with duty executed only out of the Republic of the Union of Myanmar, and not being a bill of exchange or promissory note, may be stamped within three months after it has been first received in the Republic of the Union of Myanmar.

(2) Where any such instrument cannot, with reference to the description of stamp prescribed therefore, be duly stamped by a private person, it may be taken within the said period of three months to the Township Revenue Officer(Collector), who shall stamp the same, in such manner as the Ministry of Planning and Finance may, with the approval of the Union Government by rule prescribe,

with a stamp of such value as the person so taking such instrument may require and pay for.

Bills and notes
drawn out

of the
Republic

of the
Union

of
Myanmar.

19. The first holder in the Republic of the Union of Myanmar of any bill of exchange [payable otherwise than on demand]or promissory note drawn or made out of the Republic of the Union of Myanmar shall, before he presents the same for acceptance or payment, or endorses, transfers or otherwise negotiates the same in the Republic of the Union of Myanmar , affix thereto the proper stamp and cancel the same:

provided that,-

(a) if, at the time any such bill of exchange or note comes into the hands of any holder thereof in the Republic of the Union of Myanmar, the proper adhesive stamp is affixed there to and cancelled in manner prescribed by section 12 and such holder has no reason to believe that such stamp was affixed or cancelled otherwise than by the person and at the time required by this Act, such stamp shall, so far as relates to such

holder, be deemed to have been duly affixed and cancelled;

- (b) nothing contained in this proviso shall relieve any person from any penalty incurred by him for omitting to affix or cancel a stamp.

D,--- Of Valuations for Duty.

Conversion
of
amount
expressed
in
foreign
currencies.

*20.(1) Where an instrument is chargeable with *advalorem* duty in respect of any money expressed in any currency other than that of the Republic of the Union of Myanmar, such duty shall be calculated on the value of such money, in the currency of the Republic of the Union of Myanmar according to the current rate of exchange on the day of the date of the instrument.

(2) The Current rate of exchange mentioned in the foregoing sub-section shall be the Daily Reference Rate announced by the Central Bank of Myanmar at the day of the date of the instrument.

* Amended by the Law Amending Myanmar Stamp Act,1899 (19/2014).

Stock and
marketable
securities
how to be
valued.

21. Where an instrument is chargeable with *ad valorem duty* in respect of any stock or of any marketable or other security, such duty shall be calculated on the value of such stock or security according to the average price or the value thereof on the day of the date of the instrument.

Effect of
statement
of rate of
exchange
or average
price.

22. Where an instrument contains a statement of current-rate of exchange, or average price, as the case may require, and is stamped in accordance with such statement, it shall, so far as regards the subject-matter of such statement, be presumed, until the contrary is proved, to be duly stamped.

Instruments
reserving
interest.

23. Where interest is expressly made payable by the terms of an instrument, such instrument shall not be chargeable with duty higher than that with which it would have been chargeable had no mention of interest been made therein.

Certain
instruments
connected
with
mortgages
of marketable
securities to
be chargeable
as agreements.

23A.(1) Where an instrument (not being a promissory note or bill of exchange) -

(a) is given upon the occasion of the deposit of any marketable security by way of security for money

advanced or to be advanced by way of loan, or for an existing or future debt; or

(b) makes redeemable or qualifies a duly stamped transfer, intended as a security, of any marketable security, it shall be chargeable with duty as if it were an agreement or memorandum of an agreement chargeable with duty under Article No.5(c) of Schedule I.

(2) A release or discharge of any such instrument shall only be chargeable with the like duty.

How
transfer
in
consideration
of debt,
or subject
to
future
payment,
etc.,
to be
charged.

24. Where any property is transferred to any person in consideration, wholly or in part, of any debt due to him, or subject either certainly or contingently to the payment or transfer of any money or stock, whether being or constituting a charge or in cumbrance upon the property or not, such debt, money or stock is to be deemed the whole or part, as the case may be, of the consideration in respect whereof the transfer is chargeable with *ad valorem* duty:

Provided that nothing in this section shall apply to any such certificate of sale as is mentioned in Article No, 18 of Schedule I.

Explanation. – in the case of a sale of property subject to a mortgage or other in cumbrance, any unpaid mortgage money or money charged, together with the interest (if any) due on the same, shall be deemed to be part of the consideration for the sale:

Provided that, where property subject to a mortgage is transferred to the mortgagee, he shall be entitled to deduct from the duty payable on the transfer the amount of any duty already paid in respect of the mortgage.

Illustrations.

- (1) *A* owes *B* 1,000 kyats, *A* sells a property to *B*, the consideration being 500 kyats and there is a discharge of the previous debt of 1,000 kyats. Stamp – duty is payable on 1,500 kyats.
- (2) *A* sells a property to *B* for 500 kyats which is subject to a mortgage to *C* for 1,000 kyats and unpaid interest 200 kyats, Stamp–duty is payable on 1,700 kyats.

- (3) A mortgages a house of the value of 10,000 kyats to B for 5,000 kyats. B after-wards buys the house from A. Stamp-duty is payable on 10,000 kyats less the amount of Stamp-duty already paid for the mortgage.

Valuation
in
case
of
annuity
etc.

25. Where an instrument is executed to secure the payment of an annuity or other sum payable periodically, or where the consideration for a conveyance is an annuity or other sum payable periodically, the amount secured by such instrument or the consideration for such conveyance, as the case may be, shall, for the purposes of this Act, be deemed to be, ---

- (a) where the sum is payable for a definite period so that the total amount to be paid can be previously ascertained _ such total amount;
- (b) where the sum is payable in perpetuity or for an indefinite time not terminable with any life in being at the date of such instrument or conveyance - the total amount which, according to the terms of such instrument or conveyance, will or may be payable during the period of

twenty years calculated from the date on which the first payment becomes due ; and

- (c) where the sum is payable for an indefinite time terminable with any life in being at the date of such instrument or conveyance _the maximum amount which will or may be payable as aforesaid during the period of twelve years calculated from the date on which the first payment becomes due.

Stamp
where
value of
subject-
matter
is indeter-
minate.

26. Where the amount or value of the subject-matter of any instrument chargeable with *ad valorem* duty cannot be , ascertained at the date of its execution or first execution , nothing shall be claimable under such instrument more than the highest amount or value for which, if stated in an instrument of the same description, the stamp actually used would, at the date of such execution, have been sufficient :

Provided that, in the case of the lease of a mine in which royalty or a share of the produce is received as the rent or part of the rent, it shall be sufficient to have

estimated such royalty or the value of such share, for the purpose of stamp-duty,-

- (a) when the lease has been granted by or on behalf of the Government of the Republic of the Union of Myanmar, at such amount or value as the Township Revenue Officer (Collector) may, having regard to all the circumstances of the case, have estimated as likely to be payable by way of royalty or share to the Government of the Republic of the Union of Myanmar under the lease, or,
- (b) when the lease has been granted by any other person, at twenty thousand kyats a year;

and the whole amount of such royalty or share, whatever it may be, shall be claimable under such lease:

Provided also that, where proceedings have been taken in respect of an instrument under section 31 or 41, the amount certified by the Township Revenue Officer (Collector) shall be deemed to be the stamp actually used at the date of execution.

Facts affecting
duty to be
set forth
in instrument.

27. The consideration (if any) and all other facts and circumstances affecting the chargeability of any instrument with duty, or the amount of the duty with which it is chargeable, shall be fully and truly set forth therein.

Direction
as
to duty
in case
of
Certain
conveyances

28. (1) Where any property has been contracted to be sold for one consideration for the whole, and is conveyed to the purchaser in separate parts by different instruments, the consideration shall be apportioned in such manner as the parties think fit, provided that a distinct consideration for each separate part is set forth in the conveyance relating thereto, and such conveyance shall be chargeable with *ad valorem* duty in respect of such distinct consideration.

(2) Where property contracted to be purchased for one consideration for the whole, by two or more persons jointly, or by any person for himself and others, or wholly for others, is conveyed in parts by separate instruments to the persons by or for whom the same was purchased, for distinct parts of the consideration, the conveyance of each separate part shall be chargeable with *ad valorem* duty in respect of the distinct part of the consideration therein specified.

(3) Where a person, having contracted for the purchase of any property but not having obtained a conveyance thereof, contracts to sell the same to any other person and the property is in consequence conveyed immediately to the sub-purchaser, the conveyance shall be chargeable with *ad valorem* duty in respect of the consideration for the sale by the original purchasers to the sub-purchaser.

(4) Where a person, having contracted for the purchase of any property but not having obtained a conveyance thereof, contracts to sell the whole, or any part thereof, to any other person or persons and the property is in consequence conveyed by the original seller to different persons in parts the conveyance of each part sold to a sub-purchaser shall be charged with *ad valorem* duty in respect only of the consideration paid by such sub-purchaser, without regard to the amount or value of the original consideration; and the conveyance of the residue (if any) of such property to the original purchaser shall be chargeable with *ad valorem* duty in respect only of the excess of the original consideration over the aggregate of the considerations paid by the sub-purchaser:

Provided that the duty on such last-mentioned conveyance shall in no case be less than one hundred kyats.

(5) Where a sub-purchaser takes an actual conveyance of the interest of the person immediately selling to him, which is chargeable with *ad valorem* duty in respect of the consideration paid by him and is duly stamped accordingly, any conveyance to be afterwards made to him of the same property by the original seller shall be chargeable with a duty equal to that which would be chargeable on a conveyance for the consideration obtained by such original seller, or, where such duty would exceed five hundred kyats, with a duty of five hundred kyats.

E.----- Duty by whom payable.

Duties by
whom
payable.

29. In the absence of an agreement to the contrary, the expense of providing the proper stamp shall be borne -
- (a) in the case of any instrument described in any of the following Articles of Schedule I, namely; -
- No, 2 (Administration Bond),

[No, 6 (Agreement relating to deposit of Title -deeds , Pawn of Pledge),]
No,13 (Bill of Exchange),
No, 15 (Bond),
No, 16 (Bottomry Bond),
No. 26 (Customs Bond),
No, 27 (Debenture),
No. 32 (further Charge),
No, 34 (Indemnity- Bond),
No. 40 (Mortgage-Deed),
No. 49 (Promissory – Note),
No. 55 (Release),
No. 56 (Respondentia Bond),
No . 57 (Security Bond of Mortgage – Deed)
No. 58 (Settlement),
No.62(*a*)(Transfer of shares in an incorporated company or other body corporate),
No. 62 (*b*)(Transfer of debentures, being marketable securities, whether the debenture is liable to duty

or not, except debentures provided for by section 8),

No. 62 (c)(Transfer of any interest secured by a bond, mortgage-deed or policy of insurance),- by the person drawing, making or executing such instrument:

(b) in the case of a policy of insurance other than fire -insurance- by the person effecting the insurance ;

(*bb*) in the case of a policy of fire - insurance-by the person issuing the policy;

(c) in the case of a conveyance (including a re-conveyance of mortgaged property)- by the grantee; in the case of a lease or agreement to lease _ by the lessee or intended lessee;

(d) in the case of a counterpart of a lease _ by the lessor;

(e) in the case of an instrument of exchange - by the parties in equal shares;

- (f) in the case of a certificate of sale – by the purchaser of the property to which such certificate relates; and
- (g) in the case of an instrument of partition– by the parties thereto in proportion to their respective shares in the whole property partitioned, or, when the partition is made in executing of an order passed by a Revenue – authority or civil Court or arbitrator, in such proportion as such authority, Court or arbitrator directs.

Obligation
to give
receipt
in certain
cases.

30. Any person receiving any money exceeding five thousand kyats in amount , or any bill of exchange, cheque or promissory note for an amount exceeding five thousand kyats, or receiving in satisfaction or part satisfaction of a debt any movable property exceeding five thousand kyats in value, shall, on demand by the person paying or delivering such money, bill, cheque, note or property, give a duly stamped receipt for the same.

*[Any person receiving or taking credit for any premium or consideration for any renewal of any contract of fire–

insurance shall, within one month after receiving or taking credit for such premium or consideration, give a duly stamped receipt for the same.

CHAPTER III.

Adjudication as to Stamps.

Adjudication
as to
proper
stamp.

31.(1) When any instrument, whether executed or not and whether previously stamped or not, is brought to the Township Revenue Officer(Collector), and the person bringing it applies to have the opinion of that officer as to the duty (if any) with which it is chargeable, and pays a fee of such amount (not exceeding five hundred Kyats and not less than fifty kyats)as the Township Revenue Officer (Collector) may in each case direct, the Township Revenue Officer (Collector) shall determine the duty (if any) with which, in his judgment, the instrument is chargeable.

(2) For this purpose the Township Revenue Officer (Collector) may require to be furnished with an abstract of the Instrument, and also with such affidavit or other evidence as he may deem necessary to prove that all the facts and circumstances affecting the chargeability of the instrument with duty, or the amount of the duty with

which it is chargeable, are fully and truly set forth therein, and may refuse to proceed upon any such application until such abstract and evidence have been furnished accordingly:

provided that _

(a) no evidence furnished in pursuance of this section shall be used against any person in any civil proceeding, except in an enquiry as to the duty with which the instrument to which it relates is chargeable; and

(b) every person by whom any such evidence is furnished shall ,on payment of the full duty with which the instrument to which it relates is chargeable, be relieved from any penalty which he may have incurred under this Act by reason of the omission to state truly in such instrument any of the facts or circumstances aforesaid.

Certificate by
Township
Revenue Officer
(Collector).

32.(1) When an instrument brought to the Township Revenue Officer (Collector) under section 31 is, in

his opinion, one of the description chargeable with duty, and-

(a) The Township Revenue Officer (Collector) determines that it is already fully stamped, or

(b) the duty determined by the Township Revenue Officer (Collector) under section 31 or such a sum as, with the duty already paid in respect of the instrument, is equal to the duty so determined, has been paid , the Township Revenue Officer (Collector) shall certify by endorsement on such instrument that the full duty (stating the amount) with which it is chargeable has been paid.

(2) When such instrument is, in his opinion, not chargeable with duty, the Township Revenue Officer (Collector) shall certify in manner aforesaid that such instrument is not so chargeable .

(3) Any instrument upon which an endorsement has been made under this section shall be deemed to be duly stamped or not chargeable with duty, as the case may

be; and, if chargeable with duty, shall be receivable in evidence or otherwise, and may be acted upon and registered as if it had been originally duly stamped:

Provided that nothing in this section shall authorize the Township Revenue Officer (Collector) to endorse _

- (a) any instrument executed or first executed in the Republic of the Union of Myanmar and brought to him after the expiration of one month from the date of its execution or first execution, as the case may be;
- (b) any instrument executed or first executed out of the Republic of the Union of Myanmar and brought to him after the expiration of three months after it has been first received in the Republic of the Union of Myanmar ; or
- (c) any instrument chargeable with the duty of ten Kyats or, any bill of exchange or promissory note, when brought to him after the execution or

drawing thereof on paper not duly stamped.

CHAPTER IV.

Instrument not duly stamped.

Examination
and
impounding
of
instruments.

33. (1) Every person having by law or consent of parties authority to receive evidence, and every person in charge of a public office, except an officer of police, before whom any instrument chargeable, in his opinion, with duty is produced or comes in the performance of his functions, shall, if it appears to him that such instrument is not duly stamped, impound, the same.

(2) For that purpose every such person shall examine every instrument so chargeable and so produced or coming before him in order to ascertain whether it is stamped with a stamp of the value and description required by the law in force in the Republic of the Union of Myanmar when such instrument was executed or first executed;

Provided that -

- (a) nothing herein contained shall be deemed to require any Magistrate or Judge of a Criminal Court to examine or impound, if he does not think fit so to do, any instrument coming before him in the course of any proceeding other than a proceeding under Chapter XII or Chapter XXXVI of the Code of Criminal Procedure:
 - (b) in the case of a Judge of the Supreme Court of the Union, the duty of examining and impounding any instrument under this section may be delegated to such officer as the Court appoints in this behalf.
- (3) For the purposes of this section in cases of doubt, _
- (a) the Ministry of Planning and Finance may, with the approval of the Union Government determine what offices shall be deemed to be public offices, and
 - (b) the Ministry of Planning and Finance may, with the approval of the Union Government

determine who shall be deemed to be persons in charge of public offices.

Special
provision
as to
unstamped
receipts.

34. Where any receipt chargeable with a duty of ten kyats is tendered to or produced before any officer unstamped in the course of the audit of any public account, such officer may in his discretion, instead of impounding the instrument, require a duly stamped receipt to be substituted therefor.

Instruments
not duly
stamped
in admissible
in evidence,
etc.

35. No instrument chargeable with duty shall be admitted in evidence for any purpose by any person having by law or consent of parties authority to receive evidence, or shall be acted upon, registered or authenticated by any such person or by any public officer, unless such instrument is duly stamped:

Provided that _

*(a) any such instrument not being an instrument chargeable with a duty of ten kyats only , or a bill of exchange or promissory note, shall, subject to all just exception, be admitted in evidence on payment of the duty with which the same is

chargeable, or in the case of an instrument insufficiently stamped or the amount required to make up such duty, together with a penalty of five hundred kyats, or when three times the amount of the proper duty or deficient portion thereof exceeds five hundred Kyats, of a sum equal to three times such duty or portion;

- (b) where any person from whom a stamped receipt could have been demanded has given an unstamped receipt and such receipt, if stamped, would be admissible in evidence against him, then such receipt shall be admitted in evidence against him on payment of a penalty of one hundred kyats by the person tendering it ;
- (c) where a contract or agreement of any kind is effected by correspondence consisting of two or more letters and

any one of the letters bears the proper stamp, the contract or agreement shall be deemed to be duly stamped;

(d) nothing herein contained shall prevent the admission of any instrument in evidence in any proceeding in a criminal Court, other than a proceeding under Chapter XII or Chapter XXXVI of the Code of Criminal Procedure;

(e) nothing herein contained shall prevent the admission of any instrument in any Court when such instrument has been executed by or on behalf of the Government, or where it bears the certificate of the Township Revenue Officer (Collector) as provided by section 32 or any other provision of this Act.

Admission
of instrument

where
not

to be
questioned.

36. Where an instrument has been admitted in evidence, such admission shall not, except as provided in section 61, be called in question at any stage of the same

suit or proceeding on the ground that the instrument has not been duly stamped.

Admission
of
improperly
stamped
instruments.

37. The Ministry of Planning and Finance may, with the approval of the Union Government make rules providing that, where an instrument bears a stamp of sufficient amount but of improper description, it may, on payment of the duty with which the same is chargeable, be certified to be duly stamped and any instrument so certified shall then be deemed to have been duly stamped as from the date of its execution.

Instruments
impounded
how
dealt
with.

38. (1) When the person impounding an instrument under section 33 has by law or consent of parties authority to receive evidence and admits such instrument in evidence upon payment of a penalty as provided by section 35 or of duty as provided by section 37, he shall send to the Township Revenue Officer (Collector) an authenticated copy of such instrument, together with a certificate in writing, stating the amount of duty and penalty levied in respect thereof, and shall send such amount to the Township Revenue Officer (Collector), or to such person as he may appoint in his behalf.

(2) In every other case, the person so impounding an instrument shall send it in original to the Township Revenue Officer(Collector).

Collector's
power to
refund
penalty
paid
under
section 38,
sub-
section(1).

39. (1) When a copy of an instrument is sent to the Township Revenue Officer (Collector) under section 38, sub-section(1), he may, if he thinks fit, refund any portion of the penalty in excess of five hundred kyats which has been paid in respect of such instrument.

(2) When such instrument has been impounded only because it has been written in contravention of section 13 or section 14 , the Township Revenue Officer(Collector) may refund the whole penalty so paid.

Collector's
power to
stamp
instruments
impounded .

40. (1) When the Township Revenue Officer (Collector) impounds any instrument under section 33, or receives any instrument sent to him under section 38, sub-section (2), not being an instrument chargeable with a duty of ten kyats only, or a bill of exchange or promissory note, he shall adopt the following procedure _

- (a) if he is of opinion that such instrument is duly stamped or is not chargeable with duty, he shall certify by endorsement thereon that it is duly stamped, or that it is not so chargeable, as the case may be;
- *(b) if he is of opinion that such instrument is chargeable with duty and is not duly stamped, he shall require the payment of the proper duty or the amount required to make up the same, together with a penalty of five hundred kyats; or if he thinks fit, an amount not exceeding three times the amount of the proper duty or of the deficient portion thereof, whether such amount exceeds or falls short of five hundred kyats :

Provided that, when such instrument has been impounded only because it has been written in contravention of section 13 or section 14, the Township

* Amended by the Law Amending Myanmar Stamp Act,1899 (32/2019).

Revenue Officer(Collector) may, if he thinks fit, remit the whole penalty prescribed by this section.

(2) Every certificate under clause (a) of sub-section (1) shall, for the purposes of this Act, be conclusive evidence of the matters stated therein.

(3) Where an instrument has been sent to the Township Revenue Officer(Collector) under section 38, sub-section (2), the Township Revenue Officer(Collector) shall, when he has dealt with it as provided by this section, return it to the impounding officer.

Instruments

unduly

stamped

by

accident.

41. If an instrument chargeable with duty and not duly stamped, not being an instrument chargeable with a duty of ten kyats only or a bill of exchange or promissory note, is produced by any person of his own motion before the Township Revenue Officer (Collector) within one year from the date of its execution or first execution, and such person brings to the notice of the Township Revenue Officer (Collector) the fact that such instrument is not duly stamped and officer to pay to the Township Revenue Officer (Collector) the amount of the proper duty, or the amount required to make up the same, and the Township Revenue Officer(Collector) is satisfied that the omission to duly stamp such instrument has

been occasioned by accident, mistake or urgent necessity, he may, instead of proceeding under sections 33 and 40, receive such amount and proceed as next hereinafter prescribed.

Endorsement
on
instrument
on
which
duty has
been paid
under
section 35,40
or 41.

42. (1) When the duty and penalty (if any) leviable in respect of any instrument have been paid under section 35, section 40 or section 41, the person admitting such instrument in evidence or the Township Revenue Officer(Collector), as the case may be, shall certify by endorsement thereon that the proper duty or, as the case may be, the proper duty and penalty (stating the amount of each) have been levied in respect thereof, and the name and residence of the person paying them.

(2) Every instrument so endorsed shall thereupon be admissible in evidence, and may be registered and acted upon and authenticated as if it had been duly stamped, and shall be delivered on his application in this behalf to the person from whose possession it came into the hands of the officer impounding it , or as such person may direct:

Provided that _

(a) no instrument which has been admitted in evidence upon payment of

duty and penalty under section 35 shall be so delivered before the expiration of one month from the date of such impounding, of if the Township Revenue Officer (Collector) has certified that its further detention is necessary and has not cancelled such certificate;

(b) nothing in this section shall affect the Code of Civil Procedure, Order XIII, Rule 9.

Prosecution
for
offence
against
stamp-law.

43. The taking of proceedings or the payments of a penalty under this Chapter in respect of any instrument shall not bar the prosecution of any person who appear to have committed an offence against the stamp – law in respect of such instrument:

Provided that no such prosecution shall be instituted in the case of any instrument in respect of which such a penalty has been paid, unless it appears to the Township Revenue Officer(Collector) that the offence was committed with an intention of evading payment of the proper duty.

Persons
paying
duty or
penalty
may
recover
same in
certain
cases.

44. (1) When any duty or penalty has been paid under section 35, section 37, section 40, or section 41 any person in respect of an instrument, and by agreement or under the provisions of section 29 or any other enactment in force at the time such instrument was executed, some other person was bound to bear the expense of providing the proper stamp for such instrument, the first mentioned person shall be entitled to recover from such other person the amount of the duty or penalty so paid.

(2) For the purpose of such recovery any certificate granted in respect of such instrument under this Act shall be conclusive evidence of the matters therein certified.

(3) Such amount may, if the Court thinks fit be included in any order as to costs in any suit or proceeding to which such persons are parties and in which such instrument has been tendered in evidence. If the Court does not include the amount in such order, no further proceedings for the recovery of the amount shall be maintainable.

Power to
Director
General of
Internal
Revenue
Department
to refund
penalty or
excess duty
in certain cases.

45. (1) When any penalty is paid under section 35 or section 40, the Director General of Internal Revenue Department may, upon application in writing

made within one year from the date of the payment, refund such penalty wholly or in part.

(2) Where in, the opinion of the Director General of Internal Revenue Department stamp-duty in excess of that which is legally chargeable has been charged and paid under section 35 or section 40, such authority may, upon application in writing made within three months of the order charging the same refund the excess.

Non-liability
for loss of
instrument
sent
under
section 38.

46.(1) if any instrument sent to the Township Revenue Officer(Collector) under section 38, sub-section (2), is lost, destroyed or damaged during transmission, the person sending the same shall not be liable for such loss, destructions or damage.

(2) When any instrument is about to be so sent, the person from whose possession it came into the hands of the person impounding the same, may require a copy thereof to be made at the expense of such first mentioned person and authenticated by the person impounding such instrument.

Power of
payer to
stamp bill
and
promissory
notes
received
by him
unstamped.

47. When any bill of exchange or promissory note chargeable with the duty for ten kyats is presented for payment unstamped, the person to whom it is presented may affix thereto the necessary adhesive stamp and , upon cancelling the same in manner herein before provided, may pay the sum payable upon such bill or note, and may charge the duty against the person who ought to have paid the same, or deduct it from the sum payable as aforesaid, and such bill or note shall, so far as respects the duty, be deemed good and valid:

Provided that nothing herein contained shall relieve any person from any penalty or proceeding to which he may be liable in relation to such bill or note.

Recovery of
duties
and
penalties.

48. All duties, penalties and other sums required to be paid under this Chapter may be recovered by the Township Revenue Officer(Collector) by distress and sale of the moveable property of the person from whom the same are due, or by any other process for the time being in force for the recovery of arrears of land revenue.

48A. * * * * *

CHAPTER V.

Allowances for stamps in certain cases.

Allowances
for
spoiled
stamps.

49. Subject to such rules as may be made by the Ministry of Planning and Finance of the Union Government, with the approval of the Union Government as to the evidence to be required, or the enquiry to be made, the Township Revenue Officer(Collector) may, on application made within the period prescribed in section 50, and if he is satisfied as to the facts, make allowance for impressed stamps spoiled in the cases hereinafter mentioned, namely

—

- (a) the stamp on any paper inadvertently and undesignedly spoiled, obliterated or by error in writing or any other means rendered unfit for the purpose intended before any instrument written thereon is executed by any person;
- (b) the stamp on any document which is written out wholly or in part, but which is no signed or executed by any party thereto;

(c) in the case of bills of exchange, payable otherwise than on demand or promissory notes-

- (1) the stamp on any such bill of exchange signed by or on behalf of the drawer which has not been accepted or made use of in any manner whatever or delivered out of his hands for any purpose other than by way of tender for acceptance: provided that the paper on which any such stamp is impressed does not bear any signature intended as or for the acceptance of any bill of exchange to be afterwards written thereon;
- (2) the stamp on any promissory note signed by or on behalf of the maker which has not been made use of in any manner whatever or delivered out of his hands;
- (3) the stamp used or intended to be used for any such bill of exchange or promissory note signed by, or on

behalf of, the drawer thereof, but which from any omission or error has been spoiled or rendered useless, although the same, being a bill of exchange, may have been presented for acceptance or accepted or endorsed, or, being a promissory note, may have been delivered to the payee: provided that another completed and duly stamped bill of exchange or promissory note is produced identical in every particular, except in the correction of such omission or error as a fore said, with the spoiled bill or note;

- (d) the stamp used for an instrument executed by any party thereto which_
 - (1) has been afterwards found to be absolutely void in law from the beginning;
 - (2) has been afterwards found unfit, by reason of any error or mistake therein, for the purpose originally intended;

- (3) by reason of the death of any person by whom it is necessary that it should be executed, without having executed the same, or of the refusal of any such person to execute the same, cannot be completed so as to effect the intended transaction in the form proposed;
- (4) for want of the execution thereof by some material party, and his inability or refusal to sign the same, is in fact incomplete and insufficient for the purpose for which it was intended;
- (5) by reason of the refusal of any person to act under the same, or to advance any money intended to be thereby secured, or by the refusal or non-acceptance of any office thereby granted, totally fails of the intended purpose;
- (6) becomes useless in consequence of the transaction intended to be thereby effected being effected by some other

- instrument between the same parties and bearing a stamp of not less value;
- (7) is deficient in value and the transaction intended to be thereby effected has been effected by some other instrument between the same parties and bearing a stamp of not less value;
- (8) is inadvertently and undesignedly spoiled, and in lieu where of another instrument made between the same parties and for the same purpose is executed and duly stamped:

Provided that, in the case of an executed instrument, no legal proceeding has been commenced in which the instrument could or would have been given or offered in evidence and that the instrument is given up to be cancelled.

Explanation.—The certificate of the Township Revenue Officer(Collector)under section 32 that the full duty with which an instrument is chargeable has been paid is an impressed stamp within the meaning of this section.

Application
for
relief
under
section 49
when to be
made.

50. The application for relief under section 49 shall be made within the following periods, that is to say, —

- (1) in the cases mentioned in clause (d) (5), within two months of the date of the instrument;
- (2) in the case of stamped paper on which no instrument has been executed by any of the parties thereto, within six months after the stamp has been spoiled;
- (3) in the case of a stamped paper in which an instrument has been executed by any of the parties thereto within six months after the date of the instrument, or, if it is not dated, within six months after the execution thereof by the person by whom it was first or alone executed:

Provided that, —

- (a) when the spoiled instrument has been for sufficient reasons sent out of the Republic of the Union of

Myanmar, the application may be made within six months after it has been received back in the Republic of the Union of Myanmar.

- (b) when, from unavoidable circumstances, any instrument for which another instrument has been substituted cannot be given up to be cancelled within the aforesaid period, the application may be made within six months after the date of execution of the substituted instrument.

Allowance
in case of
printed
forms no
longer
required by
corporations.

51. The Director General of Internal Revenue Department or the Township Revenue Officer (Collector) if empowered by the Director General of Internal Revenue Department in this behalf may, without limit of time, make allowance for stamped papers used for printed forms of instruments by any banker or by any incorporated company or other body corporate, if for any sufficient reason such forms have ceased to be required by the said banker, company or body corporate ; provided that he is

satisfied that the duty in respect of such stamped papers has been duly paid.

Allowance
for misused
stamps.

52.(a) When any person has inadvertently used, for an instrument chargeable with duty, a stamp of a description other than that prescribed for such instrument by the rules made under this Act, or a stamp of greater value than was necessary, or has inadvertently used any stamp for an instrument not chargeable with any duty ; or

(b) When any stamp used for an instrument has been inadvertently rendered useless under section 15 owing to such instrument having been written in contravention of the provisions of section13; the Township Revenue Officer(Collector) may, on an application made within six months after the date of the instrument, or, if it is not dated, within six months after the execution thereof by the person by whom it was first or alone executed, and upon the instrument, if chargeable with duty, being re-stamped with the proper duty, cancel and allow as spoiled the stamp so misused or rendered useless.

Allowance
for
spoiled or
misused
stamps
how to
be made.

53. In any case in which allowance is made for spoiled or misused stamps, the Township Revenue Officer (Collector) may give in Lieu thereof _

- (a) other stamps of the same description and value ; or,
- (b) if required and he thinks fit, stamps of any other description to the same amount in value; or,
- (c) at his discretion, the same value in money, deducting ten kyats for one hundred kyats or fraction of one hundred kyats.

Allowance
for stamps
not
required
for
use .

54. When any person is possessed of a stamp or stamps which have not been spoiled or rendered unfit or useless for the purpose intended, but for which he has no immediate use, the Township Revenue Officer (Collector) shall repay to such person the value of such stamp or stamps in money, deducting ten kyats for each one hundred kyats or portion of one hundred kyats, upon such person delivering up the same to be cancelled, and proving to the Township Revenue Officer's (Collector's) satisfaction _

- (a) that such stamp or stamps were purchased by such person with a bona *fide* intention to use them,

(b) that he has paid the full price thereof,
and

(c) that they were so purchased within the
period of six months next preceding the
date on which they were so delivered :

Provided that, where the person is a licensed
vendor of stamps, the Township Revenue Officer(Collector)
may, if he thinks fit, make the repayment of the sum
actually paid by the vendor without any such deduction
as aforesaid,

Allowance
on
renewal
of
certain
debentures.

55. When any duly stamped debenture is
renewed by the issue of a new debenture in the same
terms, the Township Revenue Officer (Collector) shall, upon
application made within one month, repay to the person
issuing such debenture, the value of the stamp on the
original or on the new debenture, whichever shall be less :

Provided that the original debenture is produced
before the Township Revenue Officer (Collector) and
cancelled by him in such manner as the Ministry of
Planning and Finance may, with the approval of the Union
Government direct.

Explanation . _ A debenture shall be deemed to be renewed in the same terms within the meaning of this section notwithstanding the following changes _

- (a) the issue of two or more debentures in place of one original debenture, the total amount secured being the same;
- (b) the issue of one debenture in place of two or more original debentures, the total amount secured being the same ;
- (c) the substitution of the name of the holder at the time of renewal for the name of the original holder; and
- (d) the alteration of the rate of interest or the dates of payment thereof .

CHAPTER VI.

Reference and Revision.

Control of and statement of case to the Director General of Internal Revenue Department. 56.(1) The powers exercisable by a Township Revenue Officer (Collector) under Chapter IV and Chapter V and under clause (a) of the first proviso to section 26 shall in all cases be subject to the control of the Director General of Internal Revenue Department.

(2) If any Township Revenue Officer (Collector), acting under section 31, section 40, or section 41 feels doubt as to the amount of duty with which any instrument is chargeable, he may draw up a statement of the case, and refer it with his own opinion thereon, for the decision of the Director General of Internal Revenue Department.

(3) The Director General of Internal Revenue Department shall consider the case and send a copy of his decision to the Township Revenue Officer (Collector), who shall proceed to assess and charge the duty (if any) in conformity with such decision.

Statement
of case
by the
Director
General
of Internal
Revenue
Department
to Supreme
Court of the
Union.

57.(1) The Director General of Internal Revenue Department may state any case referred to him under section 56, sub-section(2), or otherwise coming to his notice, and refer such case, with his own opinion thereon to the Supreme Court of the Union.

(2) Every such case shall be decided by not less than three judges of the Supreme Court of the Union, and in case of difference the opinion of the majority shall prevail.

Power of
Supreme
Court
of the Union
to call for
further
particulars
as to
case
stated.

58. If the Supreme Court of the Union is not satisfied that the statements contained in the case are sufficient to enable it to determine the questions raised thereby, the Court may refer the case back to the Revenue-authority by which it was stated, to make such additions thereto or alterations therein as, the Court may direct in that behalf.

Procedure
in disposing
case
stated.

59. (1) The Supreme Court of the Union upon the hearing of any such case, shall decide the questions raised thereby, and shall deliver its judgment thereon containing the grounds on which such decision is founded.

(2) The Court shall send to the Revenue – authority by which the case was stated, a copy of such judgment under the seal of the Court and the signature, of the Registrar; and the Revenue-authority shall, on receiving such copy, dispose of the case conformably to such judgement.

Statement
of cases
by other
Courts
to
Supreme
Court of
the Union.

60. (1) If any Court, other than the Supreme Court of the Union, feels doubt as to the amount of duty to be paid in respect of any instrument under proviso(a) to section 35, the judge may draw up a statement of the

case and refer it, with his own opinion thereon, for the decision of the Supreme Court of the Union.

(2) The Supreme Court of the Union shall deal with the case as if it had been referred under section 57, and send a copy of its judgement under the seal of the Court and the signature of the Registrar to the Director General of Internal Revenue Department and another like copy to the Judge making the reference, who shall, on receiving such copy, dispose of the case conformably to such judgment.

(3) References made under sub-section (1), when made by a Court subordinate to a District Court, shall be made through the District Court, and when made by any subordinate Revenue Court, shall be made through the Court immediately superior.

Revision of
certain
decisions of
Courts
regarding
the
sufficiency of
stamps.

61. (1) When any Court in the exercise of its Civil or revenue jurisdiction or any criminal Court in any proceeding under Chapter XII or Chapter XXXVI of the Code of Criminal Procedure, makes, any order admitting any instrument in evidence as duly stamped or as not requiring a stamp, or upon payment of duty and a penalty under section 35, the Court to which appeals lie from, or

references are made by, such first-mentioned Court may, of its own motion or on the application of the Township Revenue Officer (Collector), take such order into consideration.

(2) If such Court after such consideration, is of opinion that such instrument should not have been admitted in evidence without the payment of duty and penalty under section 35, or without the payment of a higher duty and penalty than those paid, it may record a declaration to that effect, and determine the amount of duty with which such instrument is chargeable, and may require any person in whose possession or power such instrument then is to produce the same, and may impound the same when produced.

(3) When any declaration has been accorded under sub-section (2), the Court recording the same shall send a copy thereof to the Township Revenue Officer (Collector), and, where the instrument to which it relates as been impounded or is otherwise in the possession of such Court, shall also send him such instrument.

(4) The Township Revenue Officer (Collector) may thereupon, notwithstanding anything contained in the order admitting such instrument in evidence, or in any

certificate granted under section 42 , or in section 43, prosecute any person for any offence against the stamp-law which the Township Revenue Officer (Collector) considers him to have committed in respect of such instrument:

Provided that _

- (a) no such prosecution shall be instituted where the amount (including duty and penalty) which, according to the determination of such Court, was payable in respect of the instrument under section 35, is paid to the Township Revenue Officer (Collector), unless he thinks that the offence was committed with an intention of evading payment of the proper duty;
- (b) except for the purposes of such prosecution, no declaration made under this section shall affect the validity of any order admitting any instrument in evidence, or of any certificate granted under section 42.

CHAPTER VII.

Criminal Offences and Procedure.

Penalty
executing,
etc.,
instrument
not duly
stamped.

- 62(1) Any person –
- (a) drawing, making, issuing, endorsing or transferring, or signing otherwise than as a witness, or presenting for acceptance or payment or accepting, paying or receiving payment of, or in any manner negotiating, any bill of exchange payable otherwise than on demand or promissory note without the same being duly stamped; or
 - (b) executing or signing otherwise than as a witness any other instrument chargeable with duty without the same being duly stamped; or
 - (c) voting or attempting to vote under any proxy not duly stamped; shall for every such offence be punishable with fine which may extend to one hundred thousand kyats:

Provided that, when any penalty has been paid in respect of any instrument under section 35, Section 40 or Section 61, the amount of such penalty shall be

allowed in reduction of the fine (if any) subsequently imposed under this section in respect of the same instrument upon the person who paid such penalty.

(2) If a share – warrant is issued without being duly stamped, the company issuing the same, and also every person who, at the time when it is issued, is the managing Director or Secretary or other principal officer of the company, shall be punishable with fine which may extend one hundred thousand kyats. _

Penalty
for
failure
to
cancel
adhesive
stamp.

63. Any person required by section 12 to cancel an adhesive stamp, and failing to cancel such stamp in manner prescribed by that section, shall be punishable with fine which may extend to one hundred thousand kyats.

Penalty
for omission
to comply
with
provision
of section 27.

64. Any person who, with intent to defraud the Government _

(a) executes any instrument in which all the facts and circumstances required by Section 27 to be set forth in such instrument are not fully and truly set forth; or

- (b) being employed or concerned in or about the preparation of any instrument, neglects or omits fully and truly to set forth therein all such facts and circumstances; or
- (c) does any other act calculated to deprive the Government of any duty or penalty under this Act; shall be punishable with fine which may extend from a minimum of fifty thousand kyats to a maximum of five hundred thousand kyats.

Penalty for refusal to give receipt and for devices to evade duty on receipts.

65. Any person who, -
- (a) being required under section 30 to give a receipt, refuses or neglects to give the same; or
 - (b) with intent to defraud the Government of any duty upon a payment of money or delivery of property exceeding five thousand kyats in amount or value, gives a receipt for an amount or value not exceeding five thousand kyats or

separates or divides the money or property paid or delivered; shall be punishable with fine which may extend to twenty thousand kyats.

Penalty for not making out policy, or making one not duly stamped.

66. Any person who _
- (a) receives, or takes credit for, any premium or consideration for any contract of insurance and does not, within one month after receiving, or taking credit for, such premium or consideration, make out and execute a duly stamped policy of such insurance; or
 - (b) makes, executes or delivers out any policy which is not duly stamped, or pays or allows in account, or agrees to pay or allow in account, any money upon, or in respect of, any such policy ; shall be punishable with fine which may extend to forty thousand kyats.

Penalty for not drawing full number of bills or marine Policies purporting to be in sets .

67. Any person drawing or executing a bill of exchange payable otherwise than on demand or a policy

of marine insurance purporting to be drawn or executed in a set of two or more, and not at the same time drawing or executing on paper duly stamped the whole number of bills or policies of which such bill or policy purports the set to consist, shall be punishable with fine which may extend to two hundred thousand kyats.

Penalty for postdating bills, and for other devices to defraud the revenue.

68. Any person who ----

- (a) with intent to defraud the Government of duty , draws, makes or issues any bill of exchange or promissory note bearing a date subsequent to that on which such bill or note is actually drawn or made; or
- (b) knowing that such bill or note has been so post-dated, endorses, transfers, presents for acceptance or payment, or accepts, pays or receives payment of, such bill or note, or in any manner negotiates the same ; or
- (c) with the like intent, practices or is concerned in any act, contrivance or device not specially provided for by this Act or any other law for the time being

in force; shall be punishable with fine which may extend to two thousand kyats.

Penalty for breach of rule relating to sale of stamps and for unauthorized sale.

- 69.(a) Any person appointed to sell stamps who disobeys any rule made under section 74, and
- (b) Any person not so appointed who sells or offers for sale any stamp other than a ten kyats adhesive stamp ; shall be punishable with imprisonment for a term which may extend to six months, or with fine which may extend to one hundred thousand kyats, or with both, and
- (c) any person who is in illegal possession of any stamp.

Institution and conduct of prosecutions.

70. (1) No prosecution in respect of any offence punishable under this Act shall be instituted without the sanction of the Township Revenue Officer (Collector) or such other officer as The Ministry of Planning and Finance may, with the approval of the Union Government generally, or the Township Revenue Officer (Collector) specially, authorize in that behalf.

(2) The Director General of Internal Revenue Department, or any officer generally or specially, authorized by him in this behalf, may stay any such prosecution or compound any such offence.

(3) The amount of any such composition shall be recoverable in the manner provided by section 48.

Jurisdiction of
Magistrates.

71. No Magistrate other than a Magistrate whose powers are not less than those of a Magistrate of the second class shall try any offence under the Act.

Place of trial.

72. Every such offence committed in respect of any instrument may be tried in any district in which such instrument is found as well as in any district** in which such offence might be tried under the Code of Criminal Procedure for the time being in force.

CHAPTER VIII.

Supplementary Provisions.

Books, etc.,
to be open to
inspection.

73. Every public officer having in his custody any registers, books, records, papers, documents or proceedings, the inspection where of may tend to secure any duty, or to prove or lead to the discovery of any fraud or omission in relation to any duty, shall at all reasonable times permit any person authorized in writing by the Township Revenue Officer (Collector) to inspect for such purpose the registers, books, papers, documents and proceedings, and to take such notes and extracts as he may deem necessary, without fee or charge.

Powers to
make rules
relating to
sale of
stamps.

74. The Ministry of Planning and Finance may, with the approval of the Union Government make rules for regulating _

- (a) the supply and sale of stamps and stamped papers,
- (b) the persons by whom alone such sale is to be conducted and
- (c) the duties and remuneration of such persons :

Provided that such rules shall not restrict the sale of ten kyats adhesive stamps.

Power to
make rules
generally
to carry
out Act.

75. The Ministry of Planning and Finance may, with the approval of the Union Government make rules to carry out generally the purpose of this Act, and may by such rules prescribe the fines, which shall in no case exceed five hundred thousand kyats, to be incurred on breach thereof.

Publication of
rules.

76. (1) All rules made under this Act shall be published in the Gazette.

(2) All rules published as required by this section shall, upon such publication; have effect as if enacted by this Act,

Delegation of
certain powers.

76 A, The Ministry of Planning and Finance may, with the approval of the Union Government, by notification in the Gazette, delegate -

(a) all or any of the powers conferred on him by sections 2 (9); 33 (3) (b), 70 (l), 74 and 78 to The Ministry of Planning and Finance may, with the approval of the Union Government; and

(b) all or any of the powers conferred on The Ministry of Planning and Finance may, with the approval of the Union Government by section 45 (1) (2),56 (1) and 70(2) to such subordinate Revenue authority as may be specified in the notification.

Saving as to
Court- Fees.

77. Nothing in this Act contained shall be deemed to affect the duties chargeable under any enactment for the time being in force relating to court-fees.

p 78. *

79. [*Repealed by Act X of 1914.*]

***SCHEDULE I**
Stamp-duty on Instruments
(See Section 3)

Description of instrument	Proper Stamp – duty
<p>1. ACKNOWLEDGMENT of a debt exceeding 2,000 kyats in amount or value, written or signed by, or on behalf of, a debtor in order to supply evidence of such debt in any book (other than a banker's pass-book) or on a separate piece of paper when such book or paper is left in the creditor's possession; provided that such acknowledgement does not contain any promise to pay the debt or any stipulation to pay interest or to deliver any goods or other property.</p> <p>2. ADMINISTRATION BOND, given under the section 291 , section 375 or section 376 of the Succession Act:-</p> <p>(a) where the amount does not exceed 100,000 kyats;</p> <p>(b) in any other case.</p> <p>3. ADOPTION-DEED, that is to say, any instrument (other than a will) recording an adoption or conferring or purporting to confer an authority to adopt.</p> <p>ADVOCATE. See ENTRY AS AN ADVOCATE (No.30)</p>	<p>- 50 Kyats.</p> <p>The same duty as a BOND (No.15) for such amount.</p> <p>- 2,000 Kyats.</p> <p>- 150 Kyats.</p>

*Substituted by the Law Amending Myanmar Stamp Act, 1899 (19/2014).

Description of instrument	Proper Stamp – duty
<p>4. AFFIDAVIT, including an affirmation or declaration in the case of persons by law allowed to affirm or declare instead of swearing.</p> <p>Exemptions.</p> <p>Affidavit or declaration in writing when made –</p> <ul style="list-style-type: none">(a) as a condition of enrolment under the Defence Services Act, 1959;(b) for the immediate purpose of being filed or used in any Court or before the officer of any Court; or(c) for the sole purpose of enabling any person to receive any pension or charitable allowance.	<p>– 150 Kyats.</p>
<p>5. AGREEMENT OR MEMORANDUM OF AGREEMENT –</p> <ul style="list-style-type: none">(a) if relating to the sale of a bill of exchange;(b) if relating to the sale of a Government security or share in an incorporated company or other body corporate;(c) if relating to joint venture agreement, production or profit sharing contract, construction agreement or other similar agreement or contract;(d) if not otherwise provided for ... <p>...</p>	<p>– 50 Kyats.</p> <p>– Subject to a maximum of 10,000 kyats 25 kyats for every 100,000 kyats or part thereof of the value of the security or share.</p> <p>– One per centum on the amount or value of the subject-matters. Provided that the maximum duty shall be 150,000 Kyats.</p> <p>– 300 Kyats.</p>

Description of instrument	Proper Stamp – duty
<p style="text-align: center;">Exemptions.</p> <p>Agreement or memorandum of agreement–</p> <ul style="list-style-type: none">(a) for or relating to the sale of goods or merchandise exclusively, not being a NOTE OR MEMORANDUM chargeable under No. 43;(b) made in the form of tenders to the Republic of the Union of Myanmar for or relating to any loan;(c) made under the Land Acquisition Act. AGREEMENT TO LEASE <i>See</i> LEASE. (NO. 35) <p>6. AGREEMENT RELATING TO DEPOSIT OF TITLE – DEEDS, PAWN OR PLEDGE, that is to say, any instrument evidencing an agreement relating to –</p> <ul style="list-style-type: none">(1) the deposit of title–deeds or instruments constituting or being evidence of the title to any property whatever (other than a marketable security), or(2) the pawn or pledge of moveable property. <p>Where such deposit, pawn or pledge, has been made by way of security for the repayment of money advanced or to be advanced by way of loan or an existing or future debt –</p>	

Description of instrument	Proper Stamp – duty
<p>(a) if such loan or debt is repayable on demand or more than three months from the date of the instrument evidencing the agreement;</p> <p>(b) if such loan or debt is repayable not more than three months from the date of such instrument.</p> <p style="text-align: center;">Exemption.</p> <p>Instrument of pawn or pledge of goods if unattested.</p> <p>7. APPOINTMENT IN EXECUTION OF A POWER,where made by any writing not being a will –</p> <p>(a) of trustees</p> <p>(b) of property, moveable or immovable ...</p> <p>8. APPRAISEMENT OR VALUATION made otherwise than under an order of the Court in the course of a suit –</p> <p>(a)where the amount does not exceed 100,000 kyats;</p> <p>(b)in any other case</p> <p style="text-align: center;">Exemptions.</p> <p>(a) Appraisement or valuation made for the information of one party only, and not being in any manner obligatory between parties either by agreement or operation of law.</p>	<p>The same duty as a Bill of Exchange [No.13(a)] for the amount secured.</p> <p>– Half the duty payable on a Bill of Exchange [No.13 (a)] for the amount secured.</p> <p>– 1,500 Kyats.</p> <p>– 3,000 Kyats.</p> <p>The same duty as a Bond (No.15) for such amount.</p> <p>– 2,000 Kyats.</p>

Description of instrument	Proper Stamp – duty
<p>(b) Appraisalment of crops for the purpose of ascertaining the amount to be given to a landlord as rent.</p> <p>9.APPRENTICESHIP-DEED – including every writing relating to the service or tuition of any apprentice, clerk or trainee, placed with any master to learn any profession, trade or employment, not being ARTICLES OF CLERKSHIP (No.11).</p> <p style="text-align: center;">Exemption.</p> <p>Instruments of apprenticeship executed by which a person is apprenticed by or at the charge of any public charity.</p>	<p>- 150 Kyats.</p>
<p>10 .ARTICLES OF ASSOCIATION OF A COMPANY –</p> <p>(a)Where the company has no share capital or the nominal share capital does not exceed 100,000,000 kyats.</p> <p>(b)where the nominal share capital exceeds 100,000,000 kyats.</p> <p style="text-align: center;">Exemption.</p> <p>Articles of any association not formed for profit and registered under section 26 of the Myanmar Companies Act. See also MEMORANDUM OF ASSOCIATION OF A COMPANY (No.39).</p>	<p>- 50,000 Kyats.</p> <p>- 150,000 Kyats.</p>

Description of instrument	Proper Stamp – duty
<p>11. – ARTICLES OF CLERKSHIP or contract whereby any person first becomes bound to serve as a clerk in order to his admission as an advocate of the Supreme Court.</p> <ul style="list-style-type: none"> - ASSIGNMENT, <i>See CONVEYANCE</i> (No. 23), TRANSFER (No.62), and TRANSFER OF LEASE (No.63), as the case may be. - ATTORNEY. <i>See POWER OF ATTORNEY</i> (No.48). - AUTHORITY TO ADOPT. <i>See ADOPTION – DEED</i> (NO.3). <p>12. AWARD, that is to say, any decision in writing by an arbitrator or umpire, not being an award directing a partition, on a reference made otherwise than by an order of the Court in the course of a suit –</p> <p>(a) where the amount or value of the property to which the award relates as set forth in such award does not exceed 100,000 kyats;</p> <p>(b) Where it exceeds 100,000 kyats and does not exceed 500,000 kyats;</p>	<p>- 1,500 Kyats.</p> <p>Two kyats for every 100 kyats or part thereof of the amount or value of the award. Provided that the maximum proper stamp-duty shall be 500 kyats.</p> <p>- 1,500 Kyats.</p>

Description of instrument	Proper Stamp – duty
(c) Where it exceeds 500,000 kyats and does not exceed 1,000,000 kyats;	– 2,500 Kyats.
(d) Where it exceeds 1,000,000 kyats.	– 250 Kyats for every additional 100,000 kyats or part thereof in excess of 1,000,000 kyats in addition to the proper stamp – duty under No. 12(c).

Description of instrument		Proper Stamp – duty		
13.	BILL OF EXCHANGE as defined by section 2(2) not being a BOND , banknote or currency note– (a)where payable otherwise than on demand but not more than one year after date or sight –	If drawn Singly	if drawn in set of two, for each part of the set	if drawn in set of three, for each part of the set
	if the amount of the bill or note does not exceed 5,000,000 Kyats	450	300	150
	if it exceeds 5,000,000 Kyats and does not exceed 7,000,000 Kyats	650	400	200
	if it exceeds 7,000,000 Kyats and does not exceed 9,000,000 Kyats	800	550	300
	if it exceeds 9,000,000 Kyats and does not exceed 13,000,000 Kyats	1200	800	400
	if it exceeds 13,000,000 Kyats and does not exceed 17,000,000 Kyats	1500	1000	500
	if it exceeds 17,000,000 Kyats and does not exceed 21,000,000 Kyats	1900	1250	650
	if it exceeds 21,000,000 Kyats and does not exceed 25,000,000 Kyats	2250	1500	750
	if it exceeds 25,000,000 Kyats and does not exceed 30,000,000Kyats	2700	1800	900

Description of instrument	Proper Stamp – duty		
	If drawn Singly	if drawn in set of two, for each part of the set	if drawn in set of three, for each part of the set
if it exceeds 30,000,000 Kyats and does not exceed 50,000,000Kyats	4500	3000	1500
if it exceeds 50,000,000 Kyats and does not exceed 75,000,000Kyats	6750	4500	2250
if it exceeds 75,000,000 Kyats and does not exceed 100,000,000 Kyats	9000	6000	3000
and for every additional 10,000,000 Kyats or part thereof and excess of 100,000,000 Kyats;	650	400	200
(b) where payable otherwise than on demand but at more than one year after date or sight.	The same duty as a Bond (No.15)for the same amount.		
14. BILL OF LADING (including a through bill of lading).	– 150Kyats. N.B.- If a bill of lading is drawn in parts, the proper stamp therefor must be borne by each one of the set.		

Description of instrument	Proper Stamp – duty
<p style="text-align: center;">Exemptions.</p> <p>(a) Bill of lading when the goods therein described are received at a place within the limits of any port as defined under the Ports Act, and are to be delivered at another place within the limits of the same port.</p> <p>(b) Bill of lading when executed out of the Republic of the Union of Myanmar and relating to property to be delivered in the Republic of the Union of Myanmar.</p> <p>15.BOND [as defined by section 2(5)] not being a DEBENTURE (No.27), and not being otherwise provided for by this Act or by the Court Fees Act –</p> <p>See ADMINISTRATION-BOND(No.2), BOTTOMRY BOND (No.16), CUSTOMS BOND (No.26), INDEMNITY – BOND (No.34), RESPONDENTIA BOND (No.56), SECURITY BOND (No.57).</p> <p style="text-align: center;">Exemption.</p> <p>Bond, when executed by – Any person for the purpose of guaranteeing that the local income derived from private subscriptions to a charitable dispensary or hospital or any other object of public utility shall not be less than a specified sum per mensem.</p>	<p style="text-align: center;">*0.5 per centum on the amount or value.</p>

*Amended by the Law Amending Myanmar Stamp Act,1899 (19/2017).

Description of instrument	Proper Stamp – duty
<p>16. BOTTOMRY BOND, that is to say, any instrument whereby the master of a sea – going ship borrows money on the security of the ship to enable him to preserve the ship or prosecute her voyage.</p>	<p>The same duty as a Bond (No.15) for the same amount.</p>
<p>17. CANCELLATION– Instrument of (including any instrument by which any instrument previously executed is cancelled) , if attested and not otherwise provided for.</p> <p>See also RELEASE (No.55), REVOCAION OF SETTLEMENT (No. 58–B), SURRENDER OF LEASE (No. 61), REVOCAION OF TRUST(No.64–B).</p>	<p>– 150 Kyats.</p>
<p>18. CERTIFICATE OF SALE (In respect of each property put up as a separate lot and sold) granted to the purchaser of any property sold by public auction by any Civil court, Revenue Authority, Collector or other Revenue Officer –</p> <p>(a) Where the purchase –money does not exceed 500,000 kyats;</p> <p>(b) in any other case</p>	<p>One per centum on the amount of purchase– money.</p> <p>The same duty as a CONVEYANCE. (No. 23) for a consid – eration equal to the amount of the purchase– money only.</p>

Description of instrument	Proper Stamp – duty
<p>19.CERTIFICATE OR OTHER DOCUMENT, evidencing the right or title of the holder thereof, or any other person, either to any shares, scrip or stock in or of any incorporated company or other body corporate, or to become proprietor of shares, scrip or stock in or of any such company or body.</p> <p><i>See also LETTER OF ALLOTMENT OF SHARES (No. 36).</i></p>	<p>– 50 Kyats.</p>
<p>20.CHARTER-PARTY, that is to say, any instrument (except an agreement for the hire of a tug steamer) whereby a vessel or some specified principal part thereof is let for the specified purposes of the charterer, whether it includes a penalty clause or not :</p> <p>(a) less than horse power 20;</p> <p>(b) not less than horse power 20 but not more than horse power 50;</p> <p>(c) more than horse power 50.</p>	<p>– 3,000 Kyats.</p> <p>– 7,500 Kyats.</p> <p>– 15,000 Kyats.</p>
<p>21. CHEQUE [as defined by section 2(7)]</p>	<p>– 5 Kyats.</p>

Description of instrument	Proper Stamp – duty
<p>22. COMPOSITION-DEED, that is to say, any instrument executed by a debtor whereby he conveys his property for the benefit of his creditors, or whereby payment of a composition or dividend on their debts is secured to the creditors, or whereby provision is made for the continuance of the debtor’s business, under the supervision of inspectors or under letter of license for the benefit of his creditors.</p>	<p>- 1,500 Kyats.</p>
<p>23. CONVEYANCE, [as defined by section 2(10)] not being a TRANSFER charged or exempted under No. 62 – Exemption. Assignment of copyright made under the Myanmar Copyright Act. CO-PARTNERSHIP-DEED. See PARTNERSHIP (No.46).</p>	<p>*Two per centum on the amount or value.</p>
<p>24. COPY OR EXTRACT certified to be a true copy or extract by or by order of any public officer and not chargeable under the law for the time being in force relating to court- fees –</p> <p>(i) if the original was not chargeable with duty or if the duty with which it was chargeable does not exceed 100 kyats;</p> <p>(ii) in any other case.....</p>	<p>- 150 Kyats.</p> <p>- 250 Kyats.</p>

*Amended by the Law Amending Myanmar Stamp Act,1899 (19/2017).

Description of instrument	Proper Stamp – duty
<p style="text-align: center;">Exemptions.</p> <p>(a) Copy of any paper which a public officer is expressly required by law to make or furnish for record in any public office or for any public purposes.</p> <p>(b) Copy of or extract from any register relating to births, baptisms, namings, dedications, marriages, divorces, deaths or burials.</p> <p>25. COUNTERPART OR DUPLICATE of any instrument chargeable with duty and in respect of which the proper duty has been paid –</p> <p>(a) if the duty with which the original instrument is chargeable does not exceed 100 kyats;</p> <p>(b) in any other case.....</p> <p style="text-align: center;">Exemption.</p> <p>Counterpart of any lease granted to a cultivator when such lease is exempted from duty.</p> <p>26. CUSTOMS BOND:-</p> <p>(a) where the amount does not exceed 1,000,000 kyats;</p> <p>(b) in any other case.....</p> <p>27. DEBENTURE (whether mortgage Debenture or not) being a marketable security transferable –</p>	<p>The same duty as is payable on the original.</p> <p>– 100 Kyats.</p> <p>The same duty as a Bond (No.15) for such amount.</p> <p>– 20 Kyats for every 10,000 kyats or part thereof for value exceeding 1,000,000 kyats.</p>

Description of instrument	Proper Stamp – duty
<p>(a) by endorsement or by a separate instrument of transfer ; (b)by delivery.....</p> <p>Explanation –The term “ Debenture” includes any interest coupons attached thereto, but the amount of such coupons shall not be included in estimating the duty.</p> <p style="text-align: center;">Exemption</p> <p>A debenture issued by an incorporated company or other body corporate in terms of a registered mortgage-deed , duly stamped in respect of the full-amount of debenture to be issued there under, whereby the company or body borrowing makes over, in whole or in part, their property to trustees for the benefit of the debenture-holders: Provided that the debentures so issued are expressed to be issued in terms of the said mortgage – deed.</p> <p><i>See also BOND (No.15), and sections 8 and 55. DECLARATION OF ANY TRUST . See TRUST(No. 64).</i></p>	<p>The same duty as a Bond (No.15)for the same amount.</p> <p>The same duty as a CONVEYANCE (No. 23) for a consideration equal to face amount of the debenture.</p>

Description of instrument	Proper Stamp – duty
<p>28. DELIVERY-ORDER IN RESPECT OF GOODS, that is to say, any instrument entitling any person therein named, or his assigns or the holder thereof, to the delivery of any goods lying in any dock or port, or in any warehouse in which goods are stored or deposited on rent or hire, or upon any wharf, such instrument being signed by or on behalf of the owner of such goods upon the sale or transfer of the property therein, when such goods exceed in value 2,000 kyats.</p> <p>DEPOSIT OF TITLE – DEEDS, <i>See</i> AGREEMENT relating to DEPOSIT OF TITLE – DEEDS, PAWN OR PLEDGE (No.6). DISSOLUTION OF PARTNERSHIP. See PARTNERSHIP (No.46).</p>	<p>- 50 Kyats.</p>
<p>29.DIVORCE – Instrument of, that is to say, any instrument by which any person effects the dissolution of his or her marriage.</p> <p>DOWER- Instrument of <i>See</i> SETTLEMENT (No.58).</p> <p>DUPLICATE – <i>See</i> COUNTERPART (No.25).</p>	<p>- 250 Kyats.</p>
<p>30. ENTRY AS AN ADVOCATE ON THE ROLL OF THE SUPREME COURT.</p>	<p>- 30,000 Kyats.</p>

Description of instrument	Proper Stamp – duty
<p data-bbox="165 210 658 316">31.EXCHANGE OF PROPERTY- Instrument of - EXTRACT. - <i>See Copy</i> (No.24).</p> <p data-bbox="165 475 658 625">32.FURTHER CHARGE - Instrument of, that is to say, any instrument imposing a further charge on mortgaged property -</p> <p data-bbox="210 651 658 842">(a) when the original mortgage is one of the description referred to in clause (a) of Article No.40 (that is, with possession) ;</p> <p data-bbox="210 880 658 1024">(b) when such mortgage is one of the description referred to in clause(b)of Article No.40 (that is, without possession) -</p> <p data-bbox="259 1034 658 1264">(i) if at the time of execution of the instrument of further charge possession of the property is given or agreed to be given under such instrument;</p>	<p data-bbox="680 210 1028 466">The same duty as a CONVEYANCE(No. 23) for a consideration equal to the value of the property of greatest value as set forth in such instrument.</p> <p data-bbox="680 651 1028 874">The same duty as a CONVEYANCE (No. 23) for a consideration equal to the amount of the further charge secured by such instrument.</p> <p data-bbox="680 1034 1028 1455">The same duty as a CONVEYANCE (No. 23) for a consideration equal to the total amount of the charge (including the original mortgage and any further charge already made) less the duty already paid on such original mortgage and further charge.</p>

Description of instrument	Proper Stamp – duty
<p>(ii) if possession is not given</p> <p>33. GIFT –Instrument of, not being a SETTLEMENT (No.58) OR WILL OR TRANSFER (No.62). HIRING AGREEMENT or agreement for service– See AGREEMENT (No.5).</p> <p>34.INDEMNITY BOND</p> <p>INSPECTORSHIP – DEED. See COMPOSITION – DEED (No.22). INSURANCE – See POLICY OF INSURANCE (No.47)</p> <p>35. LEASE, including an under-lease or sub-lease and any agreement to let or sub-let –</p> <p>(a) where by such lease the rent is fixed and no premium is paid or delivered –</p> <p>(i) where the lease purports to be for a term of less than one year;</p> <p>(ii) where the lease purports to be for a term of not less than one year but not more than three years;</p>	<p>The same duty as a Bond (No. 15) for the whole amount payable or deliverable under such instrument.</p> <p>The same duty as a CONVEYANCE (No.23) for a consideration equal to the value of the property as set forth in such instrument.</p> <p>The same duty as a SECURITY BOND (No.57) for the same amount.</p> <p>The same duty as a BOND (No. 15) for the whole amount payable or deliverable under such lease.</p> <p>The same duty as a BOND (No.15) for the amount or value of the average annual rent reserved.</p>

Description of instrument	Proper Stamp – duty
(iii) where the lease purports to be for a term in excess of three years;	The same duty as a CONVEYANCE (No.23) for a consideration equal to the amount or value of the average annual rent reserved.
(iv) where the lease does not purport to be for any definite term ;	The same duty as a CONVEYANCE (No.23) for a consideration equal to the amount or value of the average annual rent which would be paid or delivered for the first ten years if the lease continued so long.
(v) where the lease purports to be in perpetuity;	The same duty as a CONVEYANCE (No.23) for a consideration equal to one-fifth of the whole amount of the rents which would be paid or delivered in respect of the first fifty years of the lease.
(b) where the lease is granted for a fine or premium or for money advanced and where no rent is reserved ;	The same duty as a CONVEYANCE (No.23) for a consideration equal to the amount or value of such fine or premium or advance as set forth in the lease.

Description of instrument	Proper Stamp – duty
<p data-bbox="244 196 658 339">(c) where the lease is granted for a fine or premium or for money advanced in addition to rent reserved ;</p> <p data-bbox="333 1038 490 1066" style="text-align: center;">Exemptions.</p> <p data-bbox="204 1074 658 1484">(a) Lease executed in the case of a cultivator and for the purposes of cultivation (including a lease of trees for the production of food or drink), without the payment or delivery of any fine or premium, when a definite term is expressed and such term does not exceed one year, or when the average annual rent reserved does not exceed 10,000 kyats.</p>	<p data-bbox="686 196 1061 954">The same duty as a CONVEYANCE(No.23) for a consideration equal to the amount or value of such fine or premium or advance as set forth in the lease, in addition to the duty which would have been payable on such lease if no fine or premium or advance had been paid or delivered: Provided that, in any case when an agreement to lease is stamped with the <i>ad valorem</i> stamp required for a lease, and a lease in pursuance of such agreement is subsequently executed, the duty on such lease shall not exceed *300 kyats.</p>

*Amended by the Law Amending Myanmar Stamp Act,1899 (19/2017).

Description of instrument	Proper Stamp – duty
(b) Leases of Fisheries granted under the existing Laws.	
<p>36. LETTER OF ALLOTMENT OF SHARES in any company or proposed company or in respect of any loan to be raised by any company or proposed company. See also CERTIFICATE OR OTHER DOCUMENT (No.19).</p>	<p>– 600 Kyats.</p>
<p>37. LETTER OF CREDIT, that is to say, any instrument by which one person authorizes another to give credit to the person in whose favour it is drawn. LETTER OF GUARANTEE- See AGREEMENT(No.5).</p>	<p>– 200 Kyats.</p>
<p>38. LETTER OF LICENCE, that is to say, any agreement between a debtor and his creditors that the latter shall, for a specified time, suspend their claims and allow the debtor to carry on business at his own discretion.</p>	<p>– 1,000 Kyats.</p>
<p>39. MEMORANDUM OF ASSOCIATION OF A COMPANY –</p> <p>(a) if accompanied by articles of association under section 17 of the Myanmar Companies Act:</p> <p>(b) if not so accompanied</p> <p>.....</p>	<p>– 15,000 Kyats.</p> <p>– 150,000 Kyats.</p>

Description of instrument	Proper Stamp – duty
<p data-bbox="225 193 658 379">Exemption. Memorandum of any association not formed for profit and registered under section 26 of the Myanmar Companies Act.</p> <p data-bbox="165 421 658 719">40. MORTGAGE – DEED not being an AGREEMENT RELATING TO DEPOSIT OF TITLE-DEEDS, PAWN OR PLEDGE (No.6) , BOTTOMRY BOND (No.16), MORTGAGE OF A CROP (No.41), RESPONDENTIA BOND (No.56), OR SECURITY BOND (No.57)-</p> <p data-bbox="216 767 658 991">(a) when possession of the property or any part of the property comprised in such deed is given by the mortgagor or agreed to be given;</p> <p data-bbox="216 1034 658 1145">(b) when possession is not given or agreed to be given as aforesaid;</p> <p data-bbox="165 1189 658 1452">Explanation – A mortgagor who gives to the mortgagee a power-of-attorney to collect rents or a lease of the property mortgaged or part thereof, is deemed to give possession within the meaning of this Article;</p>	<p data-bbox="680 767 1061 954">The same duty as a CONVEYANCE(No.23) for a consideration equal to the amount secured by such deed.</p> <p data-bbox="680 1034 1061 1182">The same duty as a BOND (No.15) for the amount secured by such deed.</p>

Description of instrument	Proper Stamp – duty
<p>(c) when a collateral or auxiliary or additional or substituted security, or by way of further assurance for the abovementioned purpose, where the principal or primary security is duly stamped –</p> <ul style="list-style-type: none">- for every sum secured not exceeding 1,000,000 kyats; and- for every 100,000 kyats or part thereof secured in excess of 1,000,000 kyats. <p style="text-align: center;">Exemptions.</p> <p>(1) Instruments executed by persons taking advances under the existing relevant Laws, or by their sureties as security for the repayment of such advances.</p> <p>(2) Letter of hypothecation accompanying a bill of exchange.</p> <p>41.MORTGAGE OF A CROP including any instrument evidencing an agreement to secure the repayment of a loan made upon any mortgage of a crop, whether the crop is or not in existence at the time of the mortgage –</p>	<ul style="list-style-type: none">- 50 Kyats.- 50 Kyats.

Description of instrument	Proper Stamp – duty
<p>(a) when the loan is repayable not more than three months from the date of the instrument –</p> <ul style="list-style-type: none">- for every sum secured not exceeding 200,000 kyats; and- for every 200,000 kyats or part thereof secured in excess of 200,000 kyats; <p>(b) when the loan is repayable more than three months, but not more than eighteen months from the date of the instrument –</p> <ul style="list-style-type: none">- for every sum secured not exceeding 100,000 kyats; and- for every 100,000 kyats or part thereof secured in excess of 100,000 kyats.	<p>- 50 Kyats.</p> <p>- 50 Kyats.</p> <p>- 50 Kyats.</p> <p>- 50 Kyats.</p>
<p>42. NOTARIAL Act, that is to say, any instrument, endorsement, note, attestation, certificate or entry not being a PROTEST (No.50) made or signed by a Notary Public in the execution of the duties of his office, or by any other person lawfully acting as a Notary Public.</p> <p>See also PROTEST OF BILL OR NOTE (No.50)</p>	<p>- 1,000 Kyats.</p>

Description of instrument	Proper Stamp – duty
<p>43. NOTE OR MEMORANDUM sent by a broker or agent to his principal intimating the purchase or sale on account of such principal –</p> <p>(a) of any goods exceeding in value 100,000 kyats;</p> <p>(b) of any stock or marketable security exceeding in value 100,000kyats.</p> <p>44. NOTE OF PROTEST BY THE MASTER OF A SHIP. <i>See also PROTEST BY THE MASTER OF A SHIP(No.51). ORDER FOR THE PAYMENT OF MONEY. See BILL OF EXCHANGE (No.13).</i></p> <p>45. PARTITION – Instrument of [as defined by section 2(15)].</p> <p>N.B.– The largest share remaining after the property is partitioned (or if there are two or more shares of equal value and not smaller than any of the other shares then one of such equal shares) shall be deemed to be that from which the other shares are separated:</p>	<p>– 50 Kyats.</p> <p>Subject to a maximum of 10,000 kyats, 15 kyats for every 100,000 kyats or part thereof of the value of the stock or security.</p> <p>– 100 Kyats.</p> <p>The same duty as a BOND (No.15) for the amount of the value of the separated share or shares of the property.</p>

Description of instrument	Proper Stamp – duty
<p>Provided always that –</p> <p>(a) when an instrument of partition containing an agreement to divide property in severalty is executed and a partition is effected in pursuance of such agreement the duty chargeable upon the instrument effecting such partition shall be reduced by the amount of duty paid in respect of the first instrument, but shall not be less than 2,000 kyats;</p> <p>(b) where land is held on Revenue Settlement for a period not exceeding thirty years and paying the full assessment, the value for the purpose of duty shall be calculated at not more than five times annual revenue;</p> <p>(c) where a final order for effecting a Partition passed by any Revenue authority or any Civil Court, or an award by an arbitrator directing a partition, is stamped with the stamp required for an instrument of partition, and an instrument of partition in pursuance of such order or award is subsequently executed, the duty on such instrument shall not exceed 2,000 kyats.</p>	

Description of instrument	Proper Stamp – duty
<p>46. PARTNERSHIP – A. Instrument of –</p> <p>(a) where the capital of the partnership does not exceed 500,000 kyats</p> <p>(b) in any other case</p> <p>B. Dissolution of</p> <p>PAWN OR PLEDGE- See AGREEMENT RELATING TO DEPOSIT OF TITLE DEEDS, PAWN OR PLEDGE (No.6).</p>	<p>- 300 Kyats.</p> <p>- One per centum on such exceeding amount or value in addition to the proper stamp duty under above Clause A(a). Provided that the maximum duty shall be 100,000 Kyats.</p> <p>- 2,000 Kyats.</p>

Description of instrument	Proper Stamp – duty	
	if drawn singly	If drawn in duplicate, for each part
<p>47. POLICY OF INSURANCE – A. SEA-INSURANCE (see section 7) –</p> <p>(1) for or upon any voyage –</p> <p style="padding-left: 20px;">(i) where the premium or consideration does not exceed the rate of ten pya or one-tenth per centum of the amount insured by the policy;</p> <p style="padding-left: 20px;">(ii) in any other case, in respect of every full sum of 100,000 kyats and also any fractional part of 100,000 kyats insured by the policy ;</p> <p>(2) for time –</p> <p style="padding-left: 20px;">(iii) in respect of every full sum of 100,000 kyats and also any fractional part of 100,000 kyats insured by the policy –</p> <p style="padding-left: 20px;">- where the insurance shall be made for any time not exceeding six months;</p> <p style="padding-left: 20px;">- where the insurance shall be made for any time exceeding six months and not exceeding twelve months.</p>	<p style="text-align: center;">10</p> <p style="text-align: center;">10</p> <p style="text-align: center;">10</p> <p style="text-align: center;">10</p> <p style="text-align: center;">10</p>	<p style="text-align: center;">10</p> <p style="text-align: center;">10</p> <p style="text-align: center;">10</p> <p style="text-align: center;">10</p> <p style="text-align: center;">10</p>

Description of instrument	Proper Stamp – duty
<p>B.-FIRE – INSURANCE AND OTHER CLASSES OF INSURANCE, not elsewhere included in this Article, covering goods, merchandise, personal effects, crops, and other property against loss or damage –</p> <p>(1)in respect of an original policy–</p> <p> (i) when the sum insured does not exceed 500,000 kyats;</p> <p> (ii) in any other case</p> <p>(2) in respect of each receipt for any payment of a premium on any renewal of an original policy.</p> <p>C.-ACCIDENT AND SICKNESS-INSURANCE –</p> <p>(a) against railway accident valid for a single journey only, Exemption. When issued to a passenger travelling by the intermediate or the third class in any railway.</p> <p>(b) in any other case, in respect of every full sum of 100,000 kyats and also any fractional part of 100,000 kyats insured by the policy,</p>	<p>– 50 Kyats.</p> <p>– 100 Kyats</p> <p>One half of the duty payable in respect of the original policy in addition to the amount, if any, chargeable under No.53.</p> <p>– 10 Kyats.</p> <p>– 30 Kyats.</p> <p>Provided that in case of a policy of insurance against death by accident, when the annual premium payable does not exceed 500 kyats per 100,000 Ks the duty on such instrument shall be 30 kyats for every 100,000 Ks or part thereof of the maximum amount which may be come payable under it.</p>

Description of instrument	Proper Stamp – duty	
	if drawn singly (Kyats)	If drawn in duplicate, for each part
<p>CC.-INSURANCE BY WAY OF INDEMNITY against liability to pay damages on account of accidents to workmen employed by or under the insurer or against liability to pay compensation under the Workmen's Compensation Act, 1923, for every 100,000 kyats or part thereof payable as premium.</p>	10	
<p>D.-LIFE INSURANCE OR OTHER INSURANCE NOT SPECIFICALLY PROVIDED FOR, except such a RE-INSURANCE as is described in Division E of this Article –</p>		
<p>(i) for every sum insured not exceeding 25,000 kyats;</p>	10	10
<p>(ii) for every sum insured exceeding 25,000 kyats but not exceeding 50,000 kyats</p>	20	10
<p>(iii) for every sum insured exceeding 50,000 kyats, but not exceeding 100,000 kyats and also for every 100,000 kyats or part thereof in excess of 100,000 kyats.</p>	30	10
<p>Exemption. Policies of life-insurance granted in accordance with the rules for Postal Life- insurance.</p>		

Description of instrument	Proper Stamp – duty
<p>(c) when authorizing one person or more to act in a single transaction other than the case mentioned in clause(a) ;</p> <p>(d) when authorizing not more than five persons to act jointly and severally in more than one transaction or generally;</p> <p>(e)when authorizing more than five but not more than ten persons to act jointly and severally in more than one transaction or generally ;</p> <p>(f)when given for consideration and authorizing the attorney to sell any immoveable property;</p> <p>(g) in any other case</p> <p><i>Explanation.</i> –For the purposes of this Article more persons than one when belonging to the same firm shall be deemed to be one person.</p> <p>49.PROMISSORY NOTE[as defined by section 2(22)] –</p> <p>(a)when payable on demand –</p>	<p>– 300 Kyats.</p> <p>– 1,000 Kyats.</p> <p>– 2,500 Kyats.</p> <p>The same duty as a CONVEYANCE (No.23) for the amount of the consideration.</p> <p>800 Kyats for each person authorized.</p> <p>N.B.- The term “registration” includes every operation incidental to registration under the Registration Act, 1908.</p>

Description of instrument	Proper Stamp – duty
<p>(i)when the amount or value does not exceed 25,000 kyats; (ii)when the amount or value exceeds 25,000 kyatsbut does not exceed 100,000kyats; (iii)in any other case</p> <p>(b) when payable otherwise than on demand.</p>	<p>- 50 Kyats. - 100 Kyats. - 150 Kyats. The same duty as a BILL OF EXCHANGE (No.13) for the same amount payable otherwise than on demand .</p>
<p>50. PROTEST OF BILL OR NOTE, that is to say, any declaration in writing made by a Notary Public or other person lawfully acting as such, attesting the dishonour of a bill of exchange or promissory note.</p>	<p>- 250 Kyats.</p>
<p>51. PROTEST BY THE MASTER OF A SHIP, that is to say, any declaration of the particulars of her voyage drawn up by him with a view to the adjustment of losses or the calculation of averages, and every declaration in writing made by him against the charterers or the consignees for not loading or unloading the ship, when such declaration is attested or certified by a Notary Public or other person lawfully acting as such. <i>See also NOTE OF PROTEST BY THE MASTER OF A SHIP (No.44).</i></p>	<p>- 250 Kyats.</p>

Description of instrument	Proper Stamp – duty
<p>52.PROXY empowering any person to vote at any one meeting of (a) members of an incorporated company or other body corporate whose stock or funds is or are divided into shares and transferable, (b) a local authority, or (c) proprietors, members or contributors to the funds of any institution.</p> <p>53.RECEIPT as [defined by section 2(23)] for any money or other property the amount or value of which exceeds 5,000 kyats.</p>	<p>- 50 Kyats.</p> <p>- 5 Kyats.</p>
<p>Exemptions.</p>	
<p>RECEIPT –</p>	
<p>(a)endorsed on or contained in any instrument duly stamped or any instrument exempted under the proviso to section3 (instruments executed on behalf of the Government)or any cheque or bill of exchange payable on demand acknowledging the receipt of the consideration–money therein expressed, or the receipt of any principal money, interest or annuity, or other periodical payment thereby secured ;</p> <p>(b)for any payment of money without consideration ;</p>	

Description of instrument	Proper Stamp – duty
<p>(c)for any payment of rent by a cultivator on account of land assessed to Government revenue ;</p> <p>(d)for pay or allowances by non-commissioned officers, soldiers, or airmen of the Myanmar Military, Naval or Air Forces, when serving in such capacity.</p> <p>(e)given by holders of family-certificates in cases where the person from whose pay or allowances the sum comprised in the receipt has been assigned is a non-commissioned officer, soldier, or airman or any of the said forces and serving in such capacity ;</p> <p>(f)for pensions or allowances by persons receiving such pensions or allowances in respect of their service as such non-commissioned or petty officers, soldiers, sailors or airmen and not serving the Government in any other capacity;</p> <p>(g)given by any administrator of a village tract for land-revenue or taxes collected by him;</p> <p>(h)given for money or securities for money deposited in the hands of any banker, to be accounted for.</p>	

Description of instrument	Proper Stamp – duty
<p>Provided that the same is not expressed to be received of, or by the hands of, any other than the person to whom the same is to be accounted for: provided also that this exemption shall not extend to a receipt or acknowledgement for any sum paid or deposited for or upon a letter of allotment of a share, or in respect of a call upon any scrip or share of or in any incorporated company or other body corporate, or such proposed or intended company or body, or in respect of a debenture being a marketable security. <i>See also POLICY OF INSURANCE [No.47-B(2)].</i></p> <p>54.RECONVEYANCE of mortgaged property or instrument of extinguishment of a mortgage.</p> <p>55.RELEASE, that is to say, any instrument (not being such a release as is provided for by section 23 A or article No.54) whereby a person renounces a claim upon another person or against any specified property –</p>	<p>Subject to the maximum of 10,000 kyats the same duty as a CONVEYANCE(No.23) for the amount of the consideration for the mortgage.</p>

Description of instrument	Proper Stamp – duty
<p>(a) if the amount or value of the claim does not exceed 150,000 kyats;</p> <p>(b) in any other case.</p>	<p>The same duty as a BOND(No.15) for such amount or value as set forth in the RELEASE.</p> <p>– 2,500 Kyats.</p>
<p>56.RESPONDENTIA BOND, that is to say, any instrument securing a loan on the cargo laden or to be laden on board a ship and making repayment contingent on the arrival of the cargo at the port of destination.</p> <p>REVOCAION OF ANY TRUST OR SETTLEMENT. See SETTLEMENT (No.58), TRUST (No.64).</p>	<p>The same duty as a BOND (No.15) for the amount of the loan secured.</p>
<p>57.SECURITY-BOND OR MORTGAGE-DEED executed by way of security for the due execution of an office, or to account for money or other property received by virtue thereof or executed by a surety to secure the due performance of a contract –</p> <p>(a)when the amount secured does not exceed 150,000 kyats;</p> <p>(b) in any other case</p>	<p>The same duty as a BOND (No.15) for the amount of the secured.</p> <p>– 2,500 Kyats.</p>

Description of instrument	Proper Stamp – duty
<p style="text-align: center;">Exemptions.</p> <p>Bond or other instrument, when executed –</p> <ul style="list-style-type: none">(a) by any person for the purpose of guaranteeing that the local income derived from private subscriptions to a charitable dispensary or hospital or any other object of public utility shall not be less than a specified sum per mensem ;(b) executed by persons taking advances under the existing relevant Laws or by their sureties, as security for the repayment of such advances;(c) executed by officers of Government or their sureties to secure the due execution of an office or the due accounting for money or other property received by virtue thereof. <p>58. SETTLEMENT – A. INSTRUMENT OF (including a deed of dower).</p>	<p>The same duty as a BOND(No.15) for a sum equal to the amount or value of the property settled as set forth in such settlement; Provided that where an agreement to settle is stamped with the stamp required for an instrument of settlement, and an instrument of</p>

Description of instrument	Proper Stamp – duty
<p style="text-align: center;">Exemptions.</p> <p>(a) Deed of dower executed on the occasion of a marriage between Muhammadans.</p> <p>(b) <i>Hludansa</i>, that is to say, any settlement of immovable property executed by a Buddhist in the Republic of the Union of Myanmar for a religious purpose in which no value has been specified and on which a duty of 1,000 kyats has been paid.</p> <p>B. REVOCATION OF – <i>See also TRUST (No.64);</i></p> <p>59.SHARE –WARRANTS to bearer issued under the Myanmar Companies Act.</p>	<p>settlement in pursuance of such agreement is subsequently executed, the duty on such instrument shall not exceed 600kyats.</p> <p>The same duty as a BOND(No.15) for a sum equal to the amount or value of the property concerned as set forth in the Instrument of Revocation but not exceeding 3,000 kyats.</p> <p>The duty payable on a CONVEYANCE (No.23) for a consideration equal to the nominal amount of the shares specified in the warrant.</p>

Description of instrument	Proper Stamp – duty
<p style="text-align: center;">Exemptions.</p> <p>Share warrant when issued by a company in pursuance of the Myanmar Companies Act, section 43, to have effect only upon payment, as composition for that duty, to the Collector of Stamp-revenue, of –</p> <p>(a) one and a half per centum of the whole subscribed capital of the company, or</p> <p>(b) if any company which has paid the said duty or composition in full subsequently issues an addition to its subscribed capital one and a half per centum of the additional capital so issued.</p> <p>SCRIP – See CERTIFICATE (NO.19).</p> <p>60. SHIPPING ORDER for or relating to the conveyance of goods on board of any vessel.</p> <p>61.SURRENDER OF LEASE:-</p> <p>(a) when the duty with which the lease is chargeable does not exceed 500 kyats;</p> <p>(b) in any other case</p> <p style="text-align: center;">Exemption.</p> <p>Surrender of lease, when such lease is exempted from duty.</p>	<p></p> <p>- 50 Kyats.</p> <p>The duty with which such lease is chargeable.</p> <p>- 600 Kyats.</p>

Description of instrument	Proper Stamp – duty
<p>62. TRANSFER (whether with or without consideration)–</p> <p>(a) of shares in an incorporated company or other body corporate;</p> <p>(b) of debentures, being marketable securities, whether the debenture is liable to duty or not, except debentures provided for by section 8;</p> <p>(c) of any interest secured by a bond, mortgage-deed or policy of insurance–</p> <p>(i) if the duty on such bond, mortgage-deed or policy does not exceed 100kyats;</p> <p>(ii) in any other case</p> <p>(d) of any property under the Administrator General's Act, section 25;</p> <p>(e) of any trust – property without consideration from one trustee to another trustee or from a trustee to a beneficiary.</p> <p>Exemptions.</p> <p>Transfers by endorsement –</p> <p>(a) of a bill of exchange, cheque or promissory note;</p> <p>(b) of a bill of lading, delivery order, warrant for goods, or other mercantile document of title to goods;</p> <p>(c) of a policy of insurance;</p> <p>(d) of securities of the Republic of the Union of Myanmar.</p> <p><i>See also section 8.</i></p>	<p>– *0.1 per centum on the value of share.</p> <p>– **0.1 per centum on the value of the debenture.</p> <p>The duty with which such bond, mortgage-deed or policy of insurance is chargeable.</p> <p>– 300 Kyats.</p> <p>– 300 Kyats.</p> <p>– 300 kyats or such smaller amount as may be chargeable under clauses (a) to (c) of this Article.</p>

*Amended by the Law Amending Myanmar Stamp Act, 1899 (19/2017).

**Amended by the Law Amending Myanmar Stamp Act, 1899 (19/2017).

Description of instrument	Proper Stamp – duty
<p data-bbox="165 196 658 300">63.TRANSFER OF LEASE by way of assignment and not by way of under lease.</p> <p data-bbox="337 384 484 416" style="text-align: center;">Exemption.</p> <p data-bbox="165 424 658 491">Transfer of any lease exempt from duty except No. 20 and 35.</p> <p data-bbox="165 499 316 531">64.TRUST –</p> <p data-bbox="165 539 658 643">A.DECLARATION OF: – of or concerning any property when made by any writing not being a WILL.</p> <p data-bbox="165 767 658 871">B.REVOCATION OF: – of or concerning any property when made by any instrument other than a WILL.</p> <p data-bbox="165 951 568 983"><i>See also SETTLEMENT (No.58).</i></p> <p data-bbox="165 991 636 1023">VALUATION. <i>See APPRAISEMENT (No.8)</i></p> <p data-bbox="165 1062 658 1473">65.WARRANT FOR GOODS, that is to say, any instrument evidencing the title of any person therein named, or his assigns, or the holder thereof, to the property in any goods lying in or upon any dock, warehouse or wharf, such instrument being signed or certified by or on behalf of the person in whose custody such goods may be.</p>	<p data-bbox="680 196 1061 379">The same duty as a CONVEYANCE (No. 23)for a consideration equal to the amount of the consideration for the transfer.</p> <p data-bbox="680 499 1061 762">The same duty as a BOND (No.15) for a sum equal to the amount or value of the property concerned as set forth in the instrument, but not exceeding 600 kyats.</p> <p data-bbox="680 770 1061 1034">The same duty as a BOND(No.15) for a sum equal to the amount or value of the property concerned as set forth in the instrument, but not exceeding 600 kyats.</p> <p data-bbox="680 1062 860 1094">- 50 Kyats.</p>

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန
ပြည်တွင်းအခွန်များဦးစီးဌာန

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ(၁၈၉၉)

မြန်မာဘာသာပြန်ဆိုချက်

မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေ

(၁၈၉၉ ခုနှစ်၊ အိန္ဒိယအက်ဥပဒေအမှတ် ၂)(၁၈၉၉ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့)

(နောက်ဆုံးပြင်ဆင်သည့်အတိုင်း)

တံဆိပ်ခေါင်းများနှင့်သက်ဆိုင်သောဥပဒေခိုင်မာရန်နှင့် ပြင်ဆင်ရန် သင့်လျော်သည်ကို ထောက်ရှု၍ အောက်ပါအတိုင်း ပြဋ္ဌာန်းလိုက်သည်-

အခန်း (၁)

နိဒါန်း

အက်ဥပဒေ ၁။
အသုံးချမှု

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတွင် ၁၉၃၅ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့မှ စတင်အကျိုးသက်ရောက်ခဲ့သည့် ၁၈၉၉ခုနှစ်၊ အိန္ဒိယ အက်ဥပဒေအမှတ်(၂)ပါ ဇယား(၁)သည် ဤအက်ဥပဒေ၏ ဇယား(၁) အဖြစ် ၁၉၄၁ ခုနှစ်၊ ဧပြီလ(၁)ရက်နေ့နှင့် ယင်းနေ့ နောက်ပိုင်းတွင် စတင်အကျိုးသက်ရောက်စေရမည်။

အဓိပ္ပာယ် ၂။
ဖွင့်ဆိုချက်များ

ဤအက်ဥပဒေပါ အကြောင်းအရာတွင်ဖြစ်စေ၊ ရှေ့နောက်စကား အဆက်အစပ်တွင်ဖြစ်စေ အဓိပ္ပာယ်ဆန့်ကျင်ကွဲလွဲသည့် အချက်မပါ ရှိလျှင် -

- (၁) “ဘဏ်လုပ်ငန်းရှင်” ဆိုသည့် စကားရပ်တွင် ဘဏ်နှင့် ဘဏ်လုပ်ငန်းရှင်အဖြစ် ဆောင်ရွက်နေသူ တစ်ဦးဦးတို့ ပါဝင်သည်။
- (၂) “ငွေလွှဲလက်မှတ်” ဆိုသည်မှာ လွှဲပြောင်းနိုင်သည့် စာချုပ်စာတမ်းအက်ဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထား သည့် ငွေလွှဲလက်မှတ်ကိုဆိုသည်။ ထို့ပြင် ယင်း စကားရပ်တွင် ဟွန်ဒီလက်မှတ်လည်းပါဝင်ပြီး အခြား စာချုပ်စာတမ်းတစ်ရပ်ရပ်တွင် အမည်ပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ၊ ပုဂ္ဂိုလ်တစ်ဦးက အခြားတစ်ဦးအား

ပေးသည့်ပမာဏကို ရယူပိုင်ခွင့် သို့မဟုတ် အခြား တစ်ဦးအပေါ် ငွေကြေးတစ်စုံ တစ်ရာတောင်းခံ ပိုင်ခွင့် ရှိသည့် စာချုပ်စာတမ်းတစ်ရပ်ကို ဆိုလိုသည်။

(၃) “တောင်းခံသည့်အခါပေးရသည့် ငွေလွှဲလက်မှတ်”

တွင် အောက်ပါတို့ပါဝင်သည် -

- (က) ငွေလွှဲလက်မှတ်ဖြင့်ဖြစ်စေ၊ ငွေပေး စာချုပ်ဖြင့်ဖြစ်စေ ငွေကြေးတစ်စုံ တစ်ရာပေးရန် ငွေပေးအမိန့်တစ်ခုခု သို့မဟုတ် ငွေကြေးပမာဏတစ်ခု အတွက် ကျေနပ်မှုရရှိစေရန် ငွေလွှဲ လက်မှတ် သို့မဟုတ် ငွေပေးကတိ စာချုပ် ထုတ်ပေးရန် သို့မဟုတ် အသင့်ရှိနေမည် မရှိမည်ကို အသေ အချာ မသိရှိကြသော ငွေကြေးတစ်စုံ တစ်ရာကို ရန်ပုံငွေ တစ်ရပ်ရပ်မှ ထုတ်နုတ်ပေးရန် သို့မဟုတ် ဖြစ် မည်၊ မဖြစ်မည်ကို သေချာစွာမသိ ရှိရသော အခြေအနေတစ်ရပ်အပေါ် အမှီပြု၍ သို့မဟုတ် ဖြစ်မည်၊ မဖြစ်မည် သို့မဟုတ် ဖြစ်ရန်ရှိသည်၊ မရှိသည်ကို အခြေပြု၍ ငွေပေးအပ် ရန် အမိန့်စာ၊
- (ခ) ငွေကြေးတစ်စုံတစ်ရာကို အပတ်စဉ် ဖြစ်စေ၊ လစဉ်ဖြစ်စေ၊ အခြားနည်း ဖြင့် သတ်မှတ်ထားသည့် အချိန်များ ဌဖြစ်စေ ပေးရန်အမိန့်စာနှင့်

(ဂ) အမည်ပါသူသို့ ငွေကြေး ထုတ်ပေးရန် တစ်ဦးကတစ်ဦးသို့ ခွင့်ပြုသည့် ငွေပေးအမိန့်စာတို့ ပါဝင်သည်။

(င) “သင်္ဘောကုန်တင်လက်မှတ်” ဆိုသည့်စကားရပ်တွင် ကုန်စည်ကို လိုရာသို့ပို့ဆောင်ပေးရမည့် ကုန်တင်လက်မှတ် ပါဝင်သည်။ သို့ရာတွင် မာလိန်မှူးမဟုတ်သည့် သင်္ဘောအရာရှိ၏ ကုန်တင်ပြေစာမပါဝင်ပါ။

(စ) “ကတိခံဝန်ချုပ်” ဆိုသည့်စကားရပ်တွင် အောက်ပါ

တို့ပါဝင်သည် -

(က) တစ်စုံတစ်ဦးကအခြားသူတစ်ဦးသို့ ငွေကြေးပေးမည်ဟု တာဝန်ယူထားသည့် ကိစ္စတစ်ရပ်ကို ဆောင်ရွက်ပေးလျှင် သို့မဟုတ် ဆောင်ရွက်မပေးလျှင် ချုပ်ဆိုထားသည့် အချက်ကို ပျက်ပြယ်စေမည့် စည်းကမ်းချက်ဖြင့် ရေးသားထားသော စာချုပ်စာတမ်းတစ်ရပ်ရပ်၊

(ခ) လွှဲအပ်ခံရသူသို့ဖြစ်စေ သို့မဟုတ် လက်ဝယ်ကိုင်ဆောင်ထားသူသို့ဖြစ်စေ ပေးရန်မဟုတ်သည့် တစ်စုံတစ်ဦးက အခြားသူတစ်ဦးသို့ ငွေကြေးပေးပါမည်ဟု တာဝန်ယူထားသော သက်သေတစ်ဦးက မှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည့် စာချုပ်စာတမ်းတစ်ရပ်ရပ်နှင့်

(ဂ) တစ်စုံတစ်ဦးကအခြားတစ်ဦးသို့ နှံစားသီးနှံ သို့မဟုတ် အခြားလယ်ယာထွက်သီးနှံကို ပေးပါမည်ဟု တာဝန်ယူထားသော မှန်ကန်ကြောင်းလက်မှတ်ရေးထိုးထားသည့် စာချုပ်စာတမ်းတစ်ရပ်ရပ်

- (၆) “အခွန်ထိုက်သင့်သည်” ဆိုသည်မှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအကျိုးသက်ရောက်ပြီး နောက်တွင်ချုပ်ဆိုခဲ့သည့် သို့မဟုတ် ပထမအကြိမ်ချုပ်ဆိုခဲ့သည့် စာချုပ်များ နှင့်စပ်လျဉ်း၍ ဤအက်ဥပဒေအရ အခွန်ထိုက်သင့် သည်ကိုဆိုလိုသည်။ ထို့ပြင် အခြားစာချုပ်စာတမ်း များနှင့်စပ်လျဉ်း၍ အဆိုပါစာချုပ်စာတမ်းကို ချုပ်ဆို ခဲ့သောအချိန် သို့မဟုတ် လူအများက အချိန်တစ်သီး တစ်ခြားစီ ပထမအကြိမ်ချုပ် ဆိုခဲ့သည့်အခါ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၌ အတည်ဖြစ်လျက် ရှိသော ဥပဒေအရအခွန်ထိုက်သင့်သည်ကို ဆိုလိုသည်။
- (၇) “ချက်လက်မှတ်” ဆိုသည်မှာ အခြားနည်းဖြင့်ပေးချေ ရန် ဖော်ပြထားခြင်းမရှိဘဲ တောင်းဆိုသည့်အခါ၌သာ သက်မှတ်ထားသည့် ဘဏ်လုပ်ငန်းရှင်ထံ တောင်းခံရ သည့် ငွေလွှဲလက်မှတ် ကိုဆိုလိုသည်။
- (၈) ပယ်ဖျက်ပြီးဖြစ်သည်။
- (၉) “* မြို့နယ်အခွန်ဦးစီးဌာနမှူး(ကော်လိထွော်အရာရှိ)” ဆိုသည့် စကားရပ်တွင် အခွန်အရာရှိတစ်ဦးဦးနှင့် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က သတ်မှတ်တာဝန်ပေးထားသည့် အရာရှိတစ်ဦးဦး ပါဝင်သည်။
- (၁၀) “ပစ္စည်းလွှဲပြောင်းစာချုပ်” ဆိုသည့်စကားရပ်တွင် ရောင်းချသည့်အခါ လွှဲပြောင်းပေးရသည့် ပစ္စည်းလွှဲပြောင်း စာချုပ်စာတမ်းနှင့် ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့ပြောင်းနိုင်သောပစ္စည်းတစ်ခုကို အသက်ထင်ရှားရှိ စဉ် လွှဲပြောင်းပေးသောစာချုပ်စာတမ်းနှင့် ဇယား (၁)

*ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် ၁၄၆/၉၇ အရပြင်ဆင်သည်။

တွင် အခြားနည်းဖြင့် တိကျစွာဖော်ပြထားခြင်း မရှိသော စာချုပ်စာတမ်းတို့ ပါဝင်သည်။

(၁၁) “ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီးခြင်း” ဆိုသည့်စကားရပ်သည် စာချုပ်စာတမ်း တစ်ရပ်တွင် ကပ်တံဆိပ်ခေါင်း သို့မဟုတ် ထိုက်သင့်သည့် တံဆိပ်ခေါင်း ခွန်ထက် လျော့နည်းခြင်းမရှိသော နှိပ်တံဆိပ်ခေါင်း ပါရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း လက်ရှိတည်ဆဲ ဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း အဆိုပါ တံဆိပ်ခေါင်းကို ကပ်နှိပ်ခြင်း သို့မဟုတ် သုံးစွဲခြင်း တို့ကိုဆိုလိုသည်။

(၁၂) ချုပ်ဆိုပြီးခြင်းနှင့်ချုပ်ဆိုခြင်း ဆိုသည့်စကားရပ်သည် စာချုပ်စာတမ်းများကို ရည်ညွှန်းလျက် “လက်မှတ် ရေးထိုးပြီးခြင်း” နှင့် “ လက်မှတ်” တို့ကိုဆိုလိုသည်။

(၁၃) “နှိပ်တံဆိပ်ခေါင်း ” ဆိုသည့်စကားရပ်တွင် -
(က) တာဝန်ပေးအပ်ခြင်းခံရသည့် အရာရှိက ကပ်နှိပ်သည့် တံဆိပ်ခေါင်းများနှင့်
(ခ) တံဆိပ်ခေါင်းကပ်ထားသည့် စာရွက်ပေါ်တွင် ဖောင်းကြွ သို့မဟုတ် ပုံထွင်းပုံတံဆိပ်ရိုက်နှိပ်ပြီးသည့် တံဆိပ်ခေါင်းများ ပါဝင်သည်။

(၁၄) “စာချုပ်စာတမ်း” ဆိုသည့်စကားရပ်တွင် ရပိုင်ခွင့် သို့မဟုတ် ပေးရန်တာဝန်တစ်ရပ်ကိုဖြစ်ပေါ်၊ လွှဲပြောင်း၊ ကန့်သတ်၊ တိုးမြှင့်၊ ချုပ်ငြိမ်း သို့မဟုတ် မှတ်တမ်းတင်သည့်စာချုပ်စာတမ်း သို့မဟုတ် အဆိုပါ သဘောသက်ရောက်သော စာချုပ်စာတမ်းအသီးသီးတို့ပါဝင်သည်။

(၁၅) “ပစ္စည်းခွဲဝေခြင်းစာချုပ်စာတမ်း”ဆိုသည်မှာ ပစ္စည်းတစ်စုံတစ်ရာကို ပူးတွဲပိုင်ဆိုင်သူများက ယင်းပစ္စည်း

ကို အသီးသီးခွဲဝေယူရန် သဘောတူသည့် စာချုပ် စာတမ်း တစ်ရပ်ရပ်ကိုဆိုလိုသည်။ ယင်းစကားရပ် တွင် ပစ္စည်းခွဲဝေပေးရန်အတွက် အခွန်အာဏာပိုင် တစ်ဦးဦး သို့မဟုတ် တရားမတရားရုံးတစ်ရုံးရုံးက ချမှတ်သည့် အပြီးသတ်အမိန့် သို့မဟုတ် ခုံသမာဓိ လူကြီးတစ်ဦးဦးက ပစ္စည်းခွဲဝေပေးရန် ဆုံးဖြတ်သော ဆုံးဖြတ်ချက်လည်း ပါဝင်သည်။

(၁၆) “အငှားစာချုပ်” ဆိုသည်မှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းကို ငှားရမ်းသည့်စာချုပ်စာတမ်းကို ဆိုလိုပြီး ယင်းစကားရပ်တွင်-

(က) xxxxx (ပယ်ဖျက်ထားသည်။)

(ခ) မရွှေ့မပြောင်းနိုင်သော ပစ္စည်းပေါ်တွင် ထွန်ယက်စိုက်ပျိုးရန် အဆိုပါ ပစ္စည်းအား လက်ဝယ်ထားရှိရန် သို့မဟုတ် ယင်းပစ္စည်းအတွက် အခပေးရန် သို့မဟုတ် ငှားရမ်းခ ပေးရန်စာဖြင့် ရေးသားချုပ်ဆို ထားသည့် အငှားစာချုပ် မူရင်းခွဲ မဟုတ်သော ကတိခံဝန်ချက် တစ်ရပ်၊

(ဂ) လမ်းခွန်၊ တံတားခွန်အမျိုးအစား တစ်ရပ်ရပ်အတွက် အငှားချထား သည့် စာချုပ်စာတမ်းတစ်ရပ်ရပ်၊

(ဃ) အငှားရရှိလိုကြောင်း စာဖြင့်ရေးသား လျှောက်ထားသည့် လျှောက်လွှာ တစ်စောင်ပေါ်တွင် လျှောက်ထား သည့်အတိုင်း ခွင့်ပြုသည်ဟု ခွင့်ပြု

ရာရောက်သည့် ရေးသားချက်
တစ်ရပ်ရပ်တို့လည်း ပါဝင်သည်။

(၁၆-က) “ဈေးကွက်ဝင်ငွေချေးသက်သေခံလက်မှတ်”
ဆိုသည်မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
အိန္ဒိယနိုင်ငံတွင် မည်သည့် စတော့ဈေးကွက်တွင်
မဆို ရောင်းချနိုင်သည်ဟု ဖော်ပြထားသော
ငွေချေးသက်သေခံလက်မှတ်ကို ဆိုသည်။

(၁၇) “အပေါင်စာချုပ်”ဆိုသည့်စကားရပ်တွင် ကြိုတင်
ပေးထားသည့်ချေးငွေကို ပြန်လည်ရရှိရန်အတွက်
သို့မဟုတ် ချေးငွေအဖြစ် ကြိုတင်ထုတ်ပေးရန်
အတွက် သို့မဟုတ် တင်ရှိပြီးကြွေးမြီ သို့မဟုတ်
နောင်ပေါ်ပေါက်လာမည့် ကြွေးမြီအတွက် သို့မဟုတ်
ကတိခံဝန်ချက်အတိုင်း ဆောင်ရွက်ရန်အတွက်
တစ်စုံတစ်ဦးက ရပိုင်ခွင့်ကို သို့မဟုတ် သတ်မှတ်
ထားသော ပစ္စည်းနှင့်စပ်လျဉ်း၍ အခြားတစ်ဦးဦး
သို့ လွှဲပြောင်းပေးသည့် သို့မဟုတ် အသစ်ဖန်တီး
သည့် စာချုပ်စာတမ်း တစ်ရပ်ရပ်လည်းပါဝင်သည်။

(၁၈) “စာရွက် ” ဆိုသည့်စကားရပ်တွင် သားရေပြား၊
သားရေပုရိုက် သို့မဟုတ် ယင်းအပေါ်တွင် စာချုပ်
စာတမ်းတစ်ရပ်ကို ရေးသားနိုင်သည့် အခြား
ပစ္စည်း တစ်မျိုးမျိုးလည်းပါဝင်သည်။

(၁၉) “အာမခံပေါ်လစီ” ဆိုသည့်စကားရပ်တွင် -
(က) ပုဂ္ဂိုလ်တစ်ဦးက ပရီမီယံအတွက် မသိမြင်
နိုင်သော သို့မဟုတ် ကြိုတင်မသိရှိနိုင်သည့်
အကြောင်း တစ်စုံတစ်ရာကြောင့် ဆုံးရှုံးမှု၊
ပျက်စီးမှု သို့မဟုတ် တာဝန်ရှိမှုအပေါ်တွင်

အခြား ပုဂ္ဂိုလ်တစ်ဦးဦးသို့ ပေးလျှော်ရန် ကတိပြုထားသော စာချုပ်စာတမ်းတစ်ရပ်ရပ်၊

(ခ) အသက်အာမခံပေါ်လစီအပြင် တစ်စုံတစ်ဦး ကမတော်တဆမှု သို့မဟုတ် ဖျားနာမှုနှင့် အခြားပုဂ္ဂိုလ်ရေးဆိုင်ရာ အာမခံတို့အတွက် ပြုလုပ်သည့် အာမခံပေါ်လစီတစ်ရပ်ရပ် လည်း ပါဝင်သည်။

(၂၀) “ပင်လယ်ရေကြောင်းအာမခံပေါ်လစီ” သို့မဟုတ် “ပင်လယ်ရေကြောင်းပေါ်လစီ” ဆိုသည်မှာ-

(က) ပင်လယ်ရေကြောင်းသွား သို့မဟုတ် ပြည်တွင်း ရေကြောင်းသွားသင်္ဘော သို့မဟုတ် ရေယာဉ် တစ်စင်းအတွက် ပြုလုပ်သည့် အာမခံ ပေါ်လစီ သို့မဟုတ် သင်္ဘော သို့မဟုတ် ရေယာဉ် တစ်စင်းရှိစက်ကရိယာ၊ ဝန်ချီစက် သို့မဟုတ် ပရိဘောဂများအတွက် ပြုလုပ် သည့် အာမခံပေါ်လစီ သို့မဟုတ် သင်္ဘော သို့မဟုတ် ရေယာဉ်တစ်စင်းပေါ်တွင် တင်ထား သည့် ဖော်ပြပါ ကုန်စည်များရောင်း ဝယ်သည့် ကုန်စည် သို့မဟုတ် ပစ္စည်းအတွက်ပြုလုပ် သည့် အာမခံပေါ်လစီ သို့မဟုတ် ကုန်တင် ပို့ခြင်းအတွက် ပြုလုပ်ထားရှိသည့် အာမခံ ပေါ်လစီအပြင် သင်္ဘော သို့မဟုတ် ရေယာဉ် နှင့်စပ်လျဉ်း၍ တရားဝင် အာမခံထားရှိ နိုင်သည့် အခြားအကျိုးခံစားခွင့်များအတွက် ချုပ်ဆိုထားသော အာမခံပေါ်လစီကိုဆိုသည်။

(ခ) ပင်လယ်ရေကြောင်းအာမခံပေါ်လစီ သို့မဟုတ် ပင်လယ်ရေကြောင်းပေါ်လစီ ဆိုသည့် စကားရပ်တွင် ခရီးစဉ်တစ်ခုအတွက် ကုန်စည်များ ရောင်းဝယ်သည့်ကုန်စည် သို့မဟုတ် ပစ္စည်းများ အာမခံထားခြင်း၊ အထက်အပိုဒ်(က) တွင် အဓိပ္ပါယ်ဖွင့်ဆိုဖော်ပြထားသည့် ပင်လယ်ရေကြောင်း ဘေးအန္တရာယ် အာမခံသာမက ခရီးစဉ်အစမှ အဆုံးတိုင်အာမခံနှင့် အကျုံးဝင်သည့် အခြားမတော်တဆ ဖြစ်ပွားတတ်သော ဘေးအန္တရာယ်များအတွက် အာမခံပေါ်လစီလည်းပါဝင်သည်။ တစ်ဦးတစ်ယောက်သည် နောက်ထပ် ကုန်တင်ပို့ခြင်းအတွက် ငွေကြေး တစ်စုံတစ်ရာပေးခြင်း သို့မဟုတ် ရရှိခြင်း သို့မဟုတ် အခြားနည်းဖြင့် ရရန်ရှိသည့်ကိစ္စကို ထည့်သွင်းစဉ်းစားလျက် သင်္ဘော သို့မဟုတ် ရေယာဉ်တစ်စင်းပေါ်တွင် တင်ဆောင်ထားသည့် ကူးပြောင်းတင်ချမည့်ကုန်စည် ရောင်းဝယ်သည့်ကုန်စည် သို့မဟုတ် ပစ္စည်းမျိုးစုံ တင်ဆောင်ထားသော ကုန်စည်များနှင့်စပ်လျဉ်း၍ ဆုံးရှုံးမှုအန္တရာယ်ကိုမိမိ ကိုယ်တိုင်တာဝန်ယူကြောင်း သဘောတူခြင်း သို့မဟုတ် အဆိုပါ ကုန်ပစ္စည်းများ အန္တရာယ်ကျရောက်မှု၊ ဆုံးရှုံးမှု၊ ပျက်စီးမှုတို့အတွက် ပစ္စည်းပိုင်ရှင်သို့ လျော်ကြေးပေးရန် တာဝန်ယူမှုစသည့် သဘောတူညီချက် သို့မဟုတ် တာဝန်ယူမှုသည် ပင်လယ်ရေကြောင်း

အာမခံအတွက် ပဋိညာဉ်တစ်ရပ် ဖြစ်သည်
ဟု မှတ်ယူရမည်။

(၂၁) “ကိုယ်စားလှယ်လွှဲစာ” ဆိုသည့် စကားရပ်တွင် ကိုယ်စားလှယ်လွှဲစာပြုလုပ်သူကစာချုပ်တွင် သတ်မှတ် ဖော်ပြထားသူတစ်ဦးအား မိမိအမည်ဖြင့် ဆောင်ရွက် ခွင့်ပေးသော (တည်ဆဲရုံးခွန်အက်ဥပဒေအရ ရုံးခွန် မထိုက်သင့်သော) စာချုပ်စာတမ်းတစ်ရပ်ရပ်ပါဝင်သည်။

(၂၂) “ငွေပေးကတိစာချုပ်” ဆိုသည်မှာ လွှဲပြောင်းနိုင်သော စာချုပ်စာတမ်းများအက်ဥပဒေအရ အဓိပ္ပါယ်ဖွင့်ဆိုထား သည့် ငွေပေးကတိစာချုပ်ကိုဆိုသည်။ ၎င်းတွင် ရရှိနိုင် မည် သို့မဟုတ် မရရှိနိုင်မည်ဖြစ်စေ၊ ဆောင်ရွက်နိုင်မည် သို့မဟုတ် မဆောင်ရွက်နိုင်မည်ဖြစ်စေ၊ ဖြစ်ပွားနိုင်မည် သို့မဟုတ် မဖြစ်ပွားနိုင်မည်ဖြစ်စေ အသေအချာ မသိ ရသောအခြေအနေ သို့မဟုတ် အလားအလာတစ်ရပ် နှင့်စပ်လျဉ်း၍ သီးသန့်ရန်ပုံငွေမှ ငွေပမာဏ တစ်ရပ်ရပ် ကိုပေးမည်ဟု ကတိပြုသည့် လက်မှတ်လည်းပါဝင်သည်။

(၂၃) “ငွေရပြေစာ” ဆိုသည့် စကားရပ်တွင် ကတိလက်မှတ်၊ မှတ်တမ်းမှတ်ရာ သို့မဟုတ် စာဖြင့်ရေးသားထားသော -

(က) ငွေကြေးတစ်စုံတစ်ရာ သို့မဟုတ် ငွေလွှဲ လက်မှတ်၊ ချက်လက်မှတ် သို့မဟုတ် ငွေပေး ကတိစာချုပ် တစ်စုံတစ်ရာကို ရရှိကြောင်း ဝန်ခံချက် သို့မဟုတ်၊

(ခ) အခြားရွှေ့ပြောင်းနိုင်သောပစ္စည်းကို တင်ရှိ သည့် ကြွေးမြီအတွက် ကျေနပ်စွာ အပြေအကြေ ရရှိကြောင်း ဝန်ခံချက် သို့မဟုတ်၊

- (ဂ) ကြွေးမြီတစ်စုံတစ်ရာ သို့မဟုတ် တောင်းခံမှု တစ်ရပ်ရပ် သို့မဟုတ် ကြွေးမြီအစိတ်အပိုင်း တစ်ရပ်ရပ် သို့မဟုတ် တောင်းခံမှုအစိတ်အပိုင်း တစ်ရပ်ရပ်အတွက် ရရှိပြီးကြောင်း သို့မဟုတ် ပေးဆပ်ပြီးကြောင်း ဝန်ခံချက် သို့မဟုတ်၊
- (ဃ) အဆိုပါကတိလက်မှတ်၊ မှတ်တမ်းမှတ်ရာ တစ်စုံတစ်ခုမှာ တစ်စုံတစ်ယောက်၏ အမည် ဖြင့် လက်မှတ်ရေးထိုးထားသည်ဖြစ်စေ၊ မထိုး သည်ဖြစ်စေ၊ ထိုသို့အသိအမှတ်ပြုဝန်ခံချက် အဓိပ္ပါယ်သက်ရောက်သည့် သို့မဟုတ် သွယ်ဝိုက်၍ အဓိပ္ပါယ် သက်ရောက်စေသည့် ဝန်ခံချက်တို့လည်း ပါဝင်သည်။

(၂၄) “ပစ္စည်းစီမံခန့်ခွဲခြင်း” ဆိုသည်မှာ ရွှေ့ပြောင်းနိုင်သည့် ပစ္စည်းသို့မဟုတ် မရွှေ့ပြောင်းနိုင်သည့်ပစ္စည်းကို -

- (က) လက်ထပ်ထိမ်းမြားမှုအဖိုးစားနားအတွက်၊
- (ခ) စီမံခန့်ခွဲသူ၏ပစ္စည်းကို မိမိ၏ မိသားစုအတွင်း ပစ္စည်းခွဲဝေပေးရန်အတွက် သို့မဟုတ် မိမိ အနေဖြင့် ထောက်ပံ့ရန် ဆန္ဒရှိသူအတွက် သို့မဟုတ် မိမိအားမှီခိုနေသူအချို့သို့ ပစ္စည်း ခွဲဝေပေးရန်အတွက်၊
- (ဂ) ဘာသာရေး သို့မဟုတ် အလှူဒါနတစ်ခုခု အတွက် သေတမ်းစာနည်းလမ်းဖြင့် မဟုတ်ဘဲ စာတမ်းတစ်စုံတစ်ရာရေးသား၍ စီမံခန့်ခွဲခြင်း ကို ဆိုလိုသည်။ ထို့ပြင် ယင်းသို့ စီမံခန့်ခွဲ ရန် သဘောတူသည့် ရေးသားချက်တစ်ရပ်လည်း ပါဝင်သည်။ ထိုသို့ပစ္စည်းစီမံခန့်ခွဲမှု တစ်ရပ်

ရပ်ကို စာတမ်းရေးသား၍ ပြုလုပ်ခြင်းမျိုး
ဟုတ်လျှင် ယုံမှတ်အပ်နှံသည့်အချက်ကို
ကြေညာသည့်နည်းလမ်း သို့မဟုတ် အခြား
နည်းလမ်းဖြင့်ဖြစ်စေ ယင်းကဲ့သို့ပစ္စည်းကို
စီမံခန့်ခွဲခြင်းအတွက် စည်းကမ်းကို မှတ်တမ်း
တင်ထားသည့် စာချုပ်စာတမ်းတစ်ရပ်ရပ်
လည်း ပါဝင်သည်။

- (၂၅) “တပ်မတော်သား” ဆိုသည့်စကားရပ်တွင် မြန်မာ့တပ်မတော်
အက်ဥပဒေအရ အမည်စာရင်းသွင်းထားသော ပြန်တမ်းဝင်
မဟုတ်သည့် အရာရှိအောက်တပ်မတော်သား တစ်ဦးဦး
ပါဝင်သည်။

အခန်း (၂)

တံဆိပ်ခေါင်းခွန်များ

က။ စာချုပ်စာတမ်းများတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန် တာဝန်ရှိစေခြင်း

တံဆိပ် ခေါင်းခွန် ထမ်းဆောင်ရမည့်စာချုပ်များ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် နောက်ဆက်တွဲဇယား(၁)တွင် ပါဝင်သည့် ကင်းလွတ်ခွင့်များကို အထောက်အထားပြု၍ အောက်ပါ စာချုပ်စာတမ်းများသည် ဇယားတွင် ဖော်ပြပါရှိသည့် စာချုပ်စာတမ်း အမျိုးအစားအလိုက် ထိုက်သင့်သည့်နှုန်းထားများအတိုင်း တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည် -

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း၌ ၁၈၉၉ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့နှင့် ယင်းနေ့ နောက်တွင် ချုပ်ဆိုသော ယခင်က တစ်စုံတစ်ဦးနှင့် စာချုပ်ချုပ်ဆို ထားခြင်း မရှိသော ယင်းဇယားတွင် ဖော်ပြပါရှိသည့် စာချုပ်စာတမ်း၊
- (ခ) အထက်ဖော်ပြပါနေ့နှင့် နောက်ပိုင်းတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ ပြင်ပတွင်ရေးဆွဲ သို့မဟုတ် ပြုလုပ်ခဲ့ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း လက်ခံခြင်း၊ ပေးချေခြင်း၊ လက်ခံရန် သို့မဟုတ် ပေးရန်ပြုသခြင်း သို့မဟုတ် ထပ်ဆင့် လက်မှတ်ရေးထိုးခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် အခြားနည်းလမ်းဖြင့် လွှဲပြောင်းခြင်း ပြုလုပ်သည့် ငွေပေးကတိစာချုပ် သို့မဟုတ် တောင်းဆိုသည့် အခါမှ တစ်ပါး အခြားနည်းဖြင့် ငွေပေးချေရသော ငွေလွှဲလက်မှတ်၊

(ဂ) (ငွေလွှဲလက်မှတ် သို့မဟုတ် ငွေချေးကတိစာချုပ်မှ အပ) ဇယား(၁)ပါ အခြားစာချုပ်စာတမ်းများသည် ယခင်က တစ်စုံတစ်ဦးနှင့် စာချုပ်ချုပ်ဆိုထားခြင်း မရှိသော စာချုပ်တစ်ရပ်ရပ်သည် ပြည်ပတွင် ထိုနေ့ သို့မဟုတ် ထိုနေ့နောက်ပိုင်းတွင် ချုပ်ဆိုသော စာချုပ်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်းရှိ ပစ္စည်းတစ်စုံတစ်ခုနှင့် ဆက်နွယ်နေခြင်း သို့မဟုတ် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကိစ္စတစ်ရပ်ရပ် တစ်စုံတစ်ရာဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်ရန်ရှိခြင်းတို့နှင့် ဆက်နွယ် နေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တွင် လက်ခံရရှိသည့် စာချုပ်စာတမ်းများ၊

သို့ရာတွင် အောက်ဖော်ပြပါ စာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန်ထိုက်သင့်ခြင်းမရှိစေရ -

- (၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ အစိုးရကဖြစ်စေ၊ အစိုးရအတွက် ဖြစ်စေ၊ အစိုးရ၏ အကျိုးအလို့ငှာ ဖြစ်စေ၊ ချုပ်ဆိုသော စာချုပ်နှင့် စပ်လျဉ်း၍ အစိုးရက တံဆိပ်ခေါင်း ခွန်အတွက် တာဝန်ရှိသော စာချုပ် စာတမ်းတစ်ရပ်ရပ်၊
- (၂) နောက်ဆက်တွဲ အက်ဥပဒေများဖြင့် ပြင်ဆင်သည့် သင်္ဘောများမှတ်ပုံတင် ခြင်းဆိုင်ရာ အက်ဥပဒေအရ မှတ်ပုံ တင်ထားသော သင်္ဘော သို့မဟုတ်

ရေယာဉ် သို့မဟုတ် ၎င်း၏ အစိတ်အပိုင်း သို့မဟုတ် ရေယာဉ် ၏ အကျိုးသက်ဆိုင်မှု တစ်စုံတစ်ရာ ရှယ်ယာ သို့မဟုတ် ပစ္စည်းကို ရောင်းချခြင်း၊ လွှဲပြောင်း ပေးခြင်း သို့မဟုတ် ပေါင်နှံခြင်း သို့မဟုတ် အခြားနည်းဖြင့် စီမံခန့်ခွဲခြင်း သို့မဟုတ် အပြီးအပြတ် စီမံခန့်ခွဲ ခြင်းတို့အတွက် ချုပ်ဆိုသည့် စာချုပ် စာတမ်း တစ်ရပ်ရပ်။

အပို
တံဆိပ်
ခေါင်း ၃-က။
ခွန်
ကောက်ခံ
ခြင်း
နှင့်
လွှဲပြောင်း
ပေးခြင်း

*(၁) နေပြည်တော်စည်ပင်သာယာရေးဥပဒေမှအပ အခြားဥပဒေတစ်ရပ်ရပ်တွင် မည်သို့ပါရှိစေကာမူ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်း မည်သည့် နေရာ၌မဆို တည်ရှိသည့် မရွှေ့ပြောင်းနိုင်သော ပစ္စည်းများ လွှဲပြောင်းသည့် စာချုပ်စာတမ်းများ (ပစ္စည်းလွှဲပြောင်း စာချုပ်၊ မေတ္တာဖြင့်ပစ္စည်းပေးကမ်းသည့် စာချုပ်စာတမ်း၊ အပေါင်စာချုပ်) ချုပ်ဆိုရာတွင် ဤအက်ဥပဒေဇယား ၁ ၌ ပါရှိသော အမှတ်စဉ် ၂၃၊ ၃၃ နှင့် ၄၀(က)အသီးသီးအရ ထမ်းဆောင်ရသော တံဆိပ်ခေါင်းခွန်သည် ထမ်းဆောင် ရမည့် တံဆိပ်ခေါင်းခွန်တန်ဖိုးအပြင် အပိုတံဆိပ်ခေါင်းခွန် ၂% အား အဆိုပါ ပစ္စည်းတည်ရှိရာနေရာရှိ ဈေးကွက် ပေါက်ဈေးနှင့်အညီ ထမ်းဆောင်စေရမည်။

(၂) **ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ဥပဒေအရ ကောက်ခံထားသော အပို တံဆိပ်ခေါင်းခွန်များကို ပြည်ထောင်စုရန်ပုံငွေသို့ ပေးသွင်း ရမည်။ ယင်းနောက် ***ပြည်ထောင်စုအစိုးရအဖွဲ့၏ စီမံကိန်း

*၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။
**၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။
***၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။

နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် အပိုတံဆိပ်ခေါင်းခွန်များအား ပြဋ္ဌာန်းထားသော ဥပဒေနှင့်အညီ ဖော်ပြထားသည့် နည်းလမ်းအတိုင်း *သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရန်ပုံငွေသို့ ပေးရမည်။

ရောင်းချခြင်း၊ ပေါင်နှံခြင်းသို့မဟုတ်ပစ္စည်းစီမံခန့်ခွဲရေးကိစ္စတစ်ခုတည်းတွင် စာချုပ်များစွာသုံးခြင်း

၄။ (၁) ရောင်းခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် ပစ္စည်းစီမံခန့်ခွဲခြင်းတွင် ကိစ္စတစ်ခုပြီးမြောက်စေရန်အတွက် စာချုပ်စောင်ရေ အများအပြား ချုပ်ဆိုရသည့်အခါ လွှဲပြောင်းခြင်း၊ ပေါင်နှံခြင်း သို့မဟုတ် ပစ္စည်းခွဲဝေခြင်းအတွက် ပင်ရင်းစာချုပ်တစ်ခုကိုသာလျှင် ဇယား (၁) ပါ သက်ဆိုင်ရာ နှုန်းထားအတိုင်း ထမ်းဆောင်စေရမည်ဖြစ်ပြီး ကျန်စာချုပ်များအတွက် ဇယားတွင် ယင်းအတွက် ဖော်ပြထားသော အခွန်အစား တစ်စောင်လျှင် တံဆိပ်ခေါင်းခွန် တစ်ရာကျပ်စီ ထမ်းဆောင်စေရမည်။

(၂) အထက်အပိုဒ်(၁)တွင် ဖော်ပြသည့် ပင်ရင်းစာချုပ်သည် မည်သည့်စာချုပ်ဖြစ်သည်ဟု မှတ်ယူရမည်ကို စာချုပ်တွင် ပါဝင်ချုပ်ဆိုသူ များကိုယ်တိုင်က အဆုံးအဖြတ်ပေးနိုင်သည်။

သို့ရာတွင် ၎င်းတို့အဆုံးအဖြတ် ပေးသည့်စာချုပ်စာတမ်းအပေါ် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်မှာ ချုပ်ဆိုခဲ့သည့် မည်သည့် စာချုပ်စာတမ်းများနှင့်မဆို စပ်လျဉ်း၍ အများဆုံးထိုက်သင့်သော တံဆိပ်ခေါင်းခွန်ဖြစ်စေရမည်။

ကွဲပြားခြားနားသော ကိစ္စရပ်များ ဆိုင်ရာစာချုပ်များ

၅။ တစ်သီးတစ်ခြားစီဖြစ်သော အမှုကိစ္စများအား ရည်ညွှန်း၍ သော်လည်းကောင်း၊ ဆက်နွယ်၍သော်လည်းကောင်း၊ သီးခြားစီပြုလုပ်ချုပ်ဆိုထားသည့် စာချုပ်စာတမ်းဖြစ်လျှင် အမှုကိစ္စတစ်ခုချင်းအတွက် ဤအက်

*၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။

ဥပဒေအရ ထိုက်သင့်သည့် နှုန်းထားများအတိုင်း စုပေါင်း၍ အခွန်ထိုက်သင့် စေရမည်။

ဇယား
(၁)ပါစာ
ချုပ်များ

၆။ အထက်ဖော်ပြပါ နောက်ဆုံးပုဒ်မပါ ပြဋ္ဌာန်းချက်များကို အခြေပြု၍ စာချုပ်စာတမ်းတစ်ခုသည်ဇယား (၁) ပါ စာချုပ်စာတမ်းနှစ်မျိုး သို့မဟုတ် နှစ်မျိုးထက်ပို၍ သက်ဆိုင်အောင်ရေးသားချုပ်ဆိုထားလျှင် ၎င်းဇယားအရ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်များသည် ကွဲပြားခြားနားပါက အများဆုံးတံဆိပ်ခေါင်းခွန်ကိုထိုက်သင့်စေရမည်။

သို့ရာတွင် ဤဥပဒေအရ အခွန်ထိုက်သင့်သည့် စာချုပ်စာတမ်း တစ်စုံတစ်ရာအား ကျသင့်သော အခွန်ထမ်းဆောင်ပြီး မူရင်းခွဲ ထပ်မံ ပွားယူသည့် ကိစ္စတွင် ၎င်းမူရင်းခွဲအတွက် တစ်ရာထက်ပို၍ အခွန် ထိုက်သင့်မှုမရှိစေရ။

ပင်လယ် ၇။
ရေကြောင်း
အာမခံ
ပေါ်လစီများ

(၁) (၁၈၉၄ ခုနှစ် ပင်လယ်ရေကြောင်း ကုန်သွယ်မှုအက်ဥပဒေ ပုဒ်မ ၅၀၆ တွင် ရည်ညွှန်းထားသည့် အာမခံစာချုပ်မှအပ) ပင်လယ်ရေကြောင်း အာမခံအတွက် ချုပ်ဆိုသည့် မည်သည့် ပဋိညာဉ်စာချုပ်မျှ ပင်လယ်ရေကြောင်းပေါ်လစီအတိုင်း ရေးသား ဖော်ပြခြင်းမရှိလျှင် တရားဝင်မဖြစ်စေရ။

(၂) အချိန်ကန့်သတ်ချုပ်ဆိုသည့် မည်သည့်ပင်လယ်ရေကြောင်း ပေါ်လစီမျှ ၁၂ လ ထက်ပိုသောကာလ အပိုင်းအခြားအတွက် မချုပ်ဆိုရ။

(၃) မည်သည့်ပင်လယ်ရေကြောင်းပေါ်လစီမျှ တိကျစွာဖော်ပြ ထားသည့် အန္တရာယ်ဖြစ်စေမည့်အချက် သို့မဟုတ် စွန့်စားမှု ပြုလုပ်သည့်အချက် သို့မဟုတ် ကာလအပိုင်းအခြား၊ ငွေပေး သွင်းသူ သို့မဟုတ် ငွေပေးဆောင်သူအမည်များနှင့် ပေးသွင်း

ငွေ သို့မဟုတ် အာမခံထားသည်ငွေပေါင်းတို့ကို ရေးသား ဖော်ပြခြင်း မရှိလျှင် တရားဝင်မဖြစ်စေရ။

(၄) ပင်လယ်ပြင်ခရီးစဉ်တစ်ခေါက် အတွက်သော်လည်းကောင်း၊ အချိန်ကာလကန့်သတ်ချက် အတွက်သော်လည်းကောင်း သို့မဟုတ် သင်္ဘောသွားရောက်ရမည့် အရပ်သို့ ရောက်ရှိ ပြီး ကျောက်ချရပ်နားပြီးနောက်ရက်ပေါင်း ၃၀ ကျော်လွန် သည့် အချိန်ကာလအထိလည်းကောင်း၊ သတ်မှတ်ချုပ်ဆို ထားသည့် မည်သည့်ပင်လယ်ရေကြောင်း အာမခံမဆို ခရီးစဉ်တစ်ခုအတွက် ပေါ်လစီအဖြစ်သော်လည်းကောင်း၊ သတ်မှတ်အချိန်ကာလအတွက် ပေါ်လစီအဖြစ်သော်လည်းကောင်း တံဆိပ်ခေါင်းခွန် ပေးဆောင်စေရမည်။

ဒေသဆိုင်ရာ။
ရာအာဏာ
ပိုင်ချေး
ငွေဥပဒေ
အရထုတ်
ပေးသော
ကတိခံဝန်
ချုပ်ကြွေး
မြီခံဝန်ချုပ်
သို့မဟုတ်
အခြားငွေ
ချေးသက်
သေခံ
လက်မှတ်
များ
သို့မဟုတ်
ချေးငွေများ

(၁) ဤအက်ဥပဒေတွင် မည်သို့ပင်ပါရှိစေကာမူ ဒေသဆိုင်ရာ အာဏာပိုင် ငွေချေးအက်ဥပဒေအရသော်လည်းကောင်း၊ တည်ဆဲ ဖြစ်သည့် အခြားဥပဒေတစ်ခုခုအရသော်လည်းကောင်း၊ ဒေသ ဆိုင်ရာအာဏာပိုင်မှ ထုတ်ပေးသည့် ကတိခံဝန်ချုပ်များ၊ ကြွေးမြီခံဝန်ချုပ်များသို့မဟုတ် အခြားသောငွေချေးသက်သေခံ လက်မှတ်များဖြင့် ထုတ်ပေးသည့် ချေးငွေတစ်ခုနှင့်စပ်လျဉ်း၍ ထုတ်ပေးသော ကတိခံဝန်ချုပ်များ၊ ကြွေးမြီခံဝန်ချုပ်များ သို့မဟုတ် အခြားငွေချေးသက်သေခံလက်မှတ်များဖြင့် စုစုပေါင်း တန်ဖိုးအပေါ်တွင် တစ်ရာခိုင်နှုန်း တံဆိပ်ခွန် ထိုက်သင့်စေရ မည်။ ထို့ပြင် အဆိုပါ ကတိခံဝန်ချုပ်များ၊ ကြွေးမြီခံဝန်ချုပ်များ သို့မဟုတ် အခြားသော ငွေချေးသက်သေခံလက်မှတ်များအား သက်တမ်းတိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်း၊ ခွဲခြားခြင်း သို့မဟုတ် အခြားနည်းတစ်ခုခု ပြုလုပ်သည့်ကိစ္စတွင် တံဆိပ်ခေါင်းကပ်

ရန်မလိုသည့်အပြင် တံဆိပ်ခေါင်းခွန် ထပ်မံထမ်းဆောင်ခြင်း မပြုရ။

(၂) ပုဒ်မခွဲ(၁)တွင် တံဆိပ်ခေါင်းကပ်ခြင်းနှင့် တံဆိပ်ခေါင်းထပ်မံ ထမ်းဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရသည့် ကတိခံဝန်ချုပ်များ၊ ကြွေးမြီခံဝန်ချုပ်များ သို့မဟုတ် အခြားသော ငွေချေးသက် သေခံလက်မှတ်များဟုဖော်ပြပါရှိသည့် ပြဋ္ဌာန်းချက် များသည် မပြေကျန်ငွေများနှင့်သက်ဆိုင်သည့် ကတိခံဝန်ချုပ်များ၊ ကြွေးမြီ ခံဝန်ချုပ်များ သို့မဟုတ် အခြားသော ငွေချေးသက်သေခံ လက်မှတ်များနှင့် သက်ဆိုင်စေရမည်။ ထို့အပြင် အဆိုပါ ကတိ ခံဝန်ချုပ်များ၊ ကြွေးမြီခံဝန်ချုပ်များ သို့မဟုတ် အခြားသော ငွေချေးသက်သေခံလက်မှတ်များသည် တံဆိပ်ခေါင်းကပ်သည် ဖြစ်စေ၊ မကပ်သည်ဖြစ်စေ တရားဝင်ဖြစ်စေရမည်။

(၃) ဤပုဒ်မအရပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်အား ရည်ရွယ်ချက် ဖြင့် ပေးဆောင်ခြင်းမရှိလျှင် ပေးဆောင်ရမည့် အခွန်ငွေ၏ ၁၀ ရာခိုင်နှုန်းနှင့်ညီမျှသောဒဏ်ငွေအား ပေးဆောင်ရန် ပျက်ကွက် သည့်လနှင့် နောက်လဆက်လက်ပေးဆောင်ခြင်းမရှိသည့် လစဉ် အတွက် နိုင်ငံတော်အစိုးရသို့ ဒေသဆိုင်ရာအာဏာပိုင်က နိုင်ငံတော် ဘဏ္ဍာအဖြစ် ကောက်ခံ သိမ်းဆည်းပေးရန် တာဝန်ရှိစေရမည်။

လျော့ချ
ခြင်း၊ လွတ်
ငြိမ်းခွင့်
ပြုခြင်း
သို့မဟုတ်
ပူးပေါင်း
၍ပေးရန်
အခွင့်
အာဏာ

၉။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် မြန်မာနိုင်ငံပြန်တမ်းတွင် နည်းဥပဒေ သို့မဟုတ် အမိန့်ကြော်ငြာစာထုတ်ပြန်၍ -

(က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တစ်ဝန်းလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသတွင် စာချုပ်စာတမ်း တစ်ရပ်ရပ်အတွက်သော်လည်းကောင်း၊ စာချုပ် စာတမ်း၏ သီးခြားအမျိုးအစားတစ်ရပ်ရပ်အတွက် သော်လည်းကောင်း၊ ယင်းအမျိုးအစားတွင် ပါဝင်

သော စာချုပ်စာတမ်းအမျိုးအစားတစ်ရပ်ရပ် အတွက်သော်လည်းကောင်း၊ သီးခြားသတ်မှတ် သောပုဂ္ဂိုလ်အမျိုးအစား သို့မဟုတ် အဖွဲ့ဝင်က ဖြစ်စေ၊ ၎င်းတို့ အကျိုးအတွက်ဖြစ်စေ ချုပ်ဆို သည့် စာချုပ်စာတမ်းတစ်ခုခုအတွက် သော် လည်းကောင်း ရှေ့အလားအလာတွင်ဖြစ်စေ၊ နောက်ကြောင်းပြန်၍ဖြစ်စေ တံဆိပ်ခေါင်းခွန် လျော့ပေါ့ သို့မဟုတ် ကင်းလွတ်ခွင့်ပြုနိုင်သည်။

* (ခ) ပယ်ဖျက်သည်။

(ဂ) ဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီကဖြစ်စေ သို့မဟုတ် အခြားအသင်းစုကဖြစ်စေ ထုတ်သည့် ကြွေးမြီခံဝန်ချုပ်၊ ကတိခံဝန်ချုပ် သို့မဟုတ် ရောင်းချနိုင်သော ငွေချေးသက်သေခံ လက်မှတ် များအတွက် တံဆိပ်ခေါင်းခွန်ကို ပြေငြိမ်း စေရန်ဖြစ်စေ၊ ပူးပေါင်း၍ပေးဆောင်စေရန်ဖြစ် စေ သတ်မှတ် ပေးနိုင်သည်။

ခ။ တံဆိပ်ခေါင်းများနှင့် ယင်းတို့ကိုထမ်းဆောင်ရန် နည်းလမ်းများ

အခွန် ၁၀။
ပေးဆောင်
ရန်
နည်းလမ်း

(၁) ဤအက်ဥပဒေတွင် အတိအလင်းအခြားနည်းပြဋ္ဌာန်းထားသည့် ကိစ္စရပ်မှအပ မည်သည့်စာချုပ်စာတမ်းအတွက် မဆိုထိုက်သင့် သည့်အခွန်အားလုံးကို -

(က) ဤအက်ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ သို့မဟုတ်

(ခ) ယင်းပြဋ္ဌာန်းချက်သည်၎င်းစာချုပ် စာတမ်းများနှင့် မသက်ဆိုင်လျှင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော တူညီချက်ဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ နည်းဥပဒေ

* ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ပယ်ဖျက်သည်။

ပြဋ္ဌာန်း၍ ညွှန်ကြားသည့်အတိုင်း တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရမည်ဖြစ်ပြီး ယင်းထမ်းဆောင်မှုသည် ယင်းစာချုပ်စာတမ်းများအပေါ် အခွန်ထမ်းဆောင်ပြီး ဖြစ်ကြောင်းပြဆိုသည်။

(၂) ပုဒ်မခွဲ (၁) အရ ပြဋ္ဌာန်းထားသည့် နည်းဥပဒေများတွင် အခြား အကြောင်းအရာများအနက် အောက်ပါအချက်များကို စည်းမျဉ်းသတ်မှတ် ရမည် -

- (က) စာချုပ်စာတမ်းအမျိုးအစားတစ်ရပ်စီအတွက် သုံးစွဲခွင့် ရသည့်တံဆိပ်ခေါင်းများ၏ အမျိုးအစားဖြစ်သည့်ကိစ္စ။
- (ခ) နှိပ်တံဆိပ်ခေါင်းရိုက်နှိပ်လျက်ပါရှိသည့် စာချုပ်စာတမ်း များအတွက်သုံးစွဲခွင့်ရသည့် တံဆိပ်ခေါင်းအရေအတွက် ဖြစ်သည့်ကိစ္စ။
- (ဂ) သက်ဆိုင်ရာနိုင်ငံသုံး ဘာသာစကား တစ်ရပ်ရပ်နှင့် ရေးသားထားသည့် ငွေလွှဲလက်မှတ်များ သို့မဟုတ် ငွေချေးကတိစာချုပ်များဖြစ်သည့်ကိစ္စတွင် ၎င်းတို့ကို ရေးသားရမည့် စက္ကူအရွယ်အစားပမာဏ။

ကပ် သ။
တံဆိပ်
ခေါင်း
အသုံး
မြဲခြင်း

အောက်ဖော်ပြပါ စာချုပ်စာတမ်းများတွင် ကပ်တံဆိပ်ခေါင်းများကို ကပ်နှိပ်နိုင်သည်-

- (က) တောင်းဆိုသည့်အခါမှတစ်ပါး အခြားနည်းဖြင့် ငွေပေးချေရသော စောင်ရေအစုံလိုက် ရေးသား တောင်းခံသည့် ငွေလွှဲလက်မှတ် အစိတ်အပိုင်းများမှ တစ်ပါး အခွန် တစ်ဆယ် ကျပ် ထိုက်သင့်သည့် စာချုပ်စာတမ်းများ၊

- (ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပတွင် ရေးဆွဲပြုလုပ်သည့် ငွေလွှဲလက်မှတ်နှင့် ငွေပေးချေရန် ကတိစာချုပ်များ၊
 - (ဂ) ပြည်ထောင်စုတရားလွှတ်တော်ချုပ်တွင် တရားလွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်တင်သွင်းသည့်စာရင်း၊
 - (ဃ) နို့တို စာတမ်းများ၊
 - (င) ဥပဒေအရဖွဲ့စည်းသည့်ကုမ္ပဏီ သို့မဟုတ် အခြားအသင်းစုများ၏ အစုရှယ်ယာများကို ထပ်ဆင့်လက်မှတ်ရေးထိုး လွှဲပြောင်းသည့် စာချုပ်စာတမ်းများ။
- ကပ် ၁၂။ တံဆိပ်ခေါင်းပယ်ဖျက်ခြင်း
- (၁) (က) တစ်စုံတစ်ယောက်သောသူ ချုပ်ဆိုထားသည့် တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်း တစ်စုံတစ်ရာတွင် ကပ်တံဆိပ်ခေါင်းကို ကပ်သူမည်သူကမဆို ကပ်စဉ်အခါ၌ ယင်း တံဆိပ်ခေါင်းကို ထပ်မံ အသုံးမပြုနိုင်အောင် ဖျက်ရမည်။
 - (ခ) ကပ်တံဆိပ်ခေါင်း ကပ်နှိပ်လျက်ပါသည့် စက္ကူတွင် စာချုပ်စာတမ်းတစ်စုံတစ်ရာ ရေးသားချုပ်ဆိုသူ မည်သူမဆို ထိုတံဆိပ်ခေါင်းကို ဆိုခဲ့သည့် နည်းလမ်းအတိုင်း ဖျက်ပြီးမဟုတ်လျှင် ချုပ်ဆိုစဉ်အခါ၌ ထပ်မံ အသုံးမပြုနိုင်အောင်ဖျက်ရမည်။
 - (၂) နောက်ထပ်မံ အသုံးမပြုနိုင်အောင် ဖျက်ထားခြင်းမပြုသည့် ကပ်တံဆိပ်ခေါင်းပါ စာချုပ်စာတမ်းတစ်စုံတစ်ရာကို ယင်း တံဆိပ်ခေါင်းနှင့်စပ်လျဉ်းသမျှ တံဆိပ်ခေါင်းပါရှိသည်ဟူ၍ မှတ်ယူခြင်းမပြုရ။

(၃) ကပ်တံဆိပ်ခေါင်းကို ပုဒ်မခွဲ(၁)အရ ဖျက်ရမည့်သူက တံဆိပ်ခေါင်းပေါ်တွင်ဖြစ်စေ၊ တံဆိပ်ခေါင်းကို ကန့်လန့် ဖြတ်၍ဖြစ်စေ၊ မိမိ၏အမည် သို့မဟုတ် အမည်တို့ကို လည်းကောင်း၊ မိမိလုပ်ငန်း၏အမည် သို့မဟုတ် အမည်တို့ ကိုသော်လည်းကောင်းရေးသား၍ ထိုကဲ့သို့ အမှန် ရေးသားသည့်နေ့စွဲရေးထိုးခြင်းဖြင့်ဖြစ်စေ၊ အခြားထိ ရောက်သည့် နည်းလမ်းတစ်စုံတစ်ရာဖြင့်ဖြစ်စေ ပယ်ဖျက်နိုင်သည်။

နိုင်ငံတံဆိပ် ခေါင်းကပ် ထားသည့် စာချုပ် စာတမ်း တွင်ရေး သားရန် နည်းလမ်း ၁၃။ နိုင်ငံတံဆိပ်ခေါင်းရိုက်နှိပ်ပြီး စက္ကူတွင်ရေးသားသည့် မည်သည့် စာချုပ်စာတမ်းမဆို တံဆိပ်ခေါင်းသည် စာချုပ်စာတမ်း၏ ရှေ့မျက်နှာ တွင်ပေါ်လွင်နေစေသည့် နည်းလမ်းအရ ရေးသားရမည်ဖြစ်ပြီး ၎င်းစက္ကူကို အခြားစာချုပ်စာတမ်း တစ်စုံတစ်ရာအတွက်အသုံးပြုခြင်း သို့မဟုတ် အသုံးချခြင်းမပြုလုပ်နိုင်သည့် နည်းလမ်းဖြင့် ရေးသားရမည်။

စာချုပ် စာတမ်း တစ်ခု တွင် တံဆိပ် ခေါင်း တစ်မျိုး တည်းသာ ထမ်း ဆောင် ရခြင်း ၁၄။ တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းတစ်စုံတစ်ရာ ရေးသားပြီးသည့် တံဆိပ်ခေါင်းကပ်ပြီး စက္ကူတွင် တံဆိပ်ခေါင်းခွန် ထိုက်သင့်သည့် အခြားမည်သည့် ဒုတိယစာချုပ်စာတမ်းကိုမျှ ထပ်မံ ရေးသားခြင်း မပြုလုပ်ရ။ သို့ရာတွင် ဤပုဒ်မပါ မည်သည့်အကြောင်း တွင်မျှ အချက်ကြောင့်မျှ ပေါ်ပေါက်လာသည့် သို့မဟုတ် သက်သေထင်ရှား ဖြစ်စသည့် အခွင့်အရေး တစ်ရပ်ရပ်ကို လွှဲပြောင်းရန်ဖြစ်စေ၊ စာချုပ် အရ ပေးအပ်ရန်ရှိသည့် ပစ္စည်း သို့မဟုတ် ငွေတစ်ရပ်ရပ်ကို ရရှိပြီး ကြောင်း အသိအမှတ်ပြုရန်ဖြစ်စေ ၎င်းစာချုပ်တွင် နည်းလမ်းကျနစွာ တံဆိပ်ခေါင်းကပ်ပြီးသည့် သို့မဟုတ် တံဆိပ်ခေါင်း ခွန်ထိုက်သင့်ခြင်း မရှိ သေးသော စာချုပ်စာတမ်းတစ်စုံတစ်ရာပေါ် ထပ်ဆင့်လက်မှတ်ရေးထိုး ခြင်းများကို တားဆီးကန့်ကွက်ခြင်းမရှိစေရ။

ပုဒ်မ ၁၃ သို့မဟုတ်
ပုဒ်မ ၁၄ ကို ဆန့်ကျင်
ရေး သားထားသော
စာချုပ်စာတမ်းအား
တံဆိပ်ခေါင်းမကပ်သ
ကဲ့သို့ မှတ်ယူရခြင်း

၁၅။ ပုဒ်မ ၁၃ သို့မဟုတ် ပုဒ်မ ၁၄ နှင့် ဆန့်ကျင်၍ ရေးသားချုပ်ဆို
ထားသော မည်သည့်စာချုပ်စာတမ်းမဆို တံဆိပ်ခေါင်းကပ်နှိပ်ထား
ခြင်း မရှိသော စာချုပ်စာတမ်းအဖြစ် မှတ်ယူရမည်။

တာဝန်ကို
ဖော်ပြခြင်း

၁၆။ စာချုပ်စာတမ်းတစ်ခုနှင့်ပတ်သက်၍ တံဆိပ်ခေါင်းခွန် ထိုက်သင့်
ခြင်းအတွက်ဖြစ်စေ၊ တံဆိပ်ခေါင်းခွန်ကင်းလွတ်ခြင်းအတွက်ဖြစ်စေ၊
အခြားစာချုပ်စာတမ်း တစ်စောင်အတွက် ထမ်းဆောင်ပြီးသည့်
တံဆိပ်ခေါင်းခွန်ကို တနည်းနည်းနှင့်အမှီပြုရခြင်းဖြစ်လျှင် ယင်းကိစ္စရပ်
အတွက် စာချုပ်စာတမ်းနှစ်စောင်လုံးကို တင်ပြ၍ မြို့နယ်အခွန်ဦးစီး
ဌာနမှူး (ကော်လိထွော်အရာရှိ)ထံ စာရေးသားလျှောက်ထားတင်ပြ
လျှင် ထိုကဲ့သို့ နောက်ဆုံးဖော်ပြထားသည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်
ပြီးကြောင်းကို စာချုပ်စာတမ်းတွင် ရေးသားဖော်ပြပြီးနောက် ထို
မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိထွော်အရာရှိ) ကိုယ်တိုင်က ထပ်ဆင့်
လက်မှတ်ရေးထိုး၍ဖြစ်စေ၊ ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စုအစိုးရ
အဖွဲ့၏ သဘောတူညီချက်ဖြင့် ထုတ်ပြန်သည့် နည်းဥပဒေများအရ
သတ်မှတ်သည့် အခြားနည်းလမ်းဖြင့်ဖြစ်စေ ပထမဖော်ပြထားသည့်
စာချုပ်စာတမ်းတွင် ထပ်ဆင့်လက်မှတ် ရေးထိုးရမည်။

ဂ။ တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့် အချိန်ကာလ

ပြည်ထောင်စု
သမ္မတမြန်မာ
နိုင်ငံတော်တွင်
ချုပ်ဆိုသော
စာချုပ်များ

၁၇။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် မည်သူမဆို ချုပ်ဆို
သည့် တံဆိပ်ခေါင်းခွန်ထိုက်သင့်သော စာချုပ်စာတမ်းများ အားလုံး
ကို စာချုပ်မချုပ်ဆိုမီဖြစ်စေ၊ ချုပ်ဆိုသည့်အခါ၌ဖြစ်စေ တံဆိပ်ခေါင်း
ထမ်းဆောင်ရမည်။

ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော်
ပြင်ပတွင် ချုပ်ဆို
သည့် ငွေလွှဲလက်မှတ်
သို့မဟုတ် ငွေပေးကတိ
စာချုပ် မှ လွဲ၍အခြား
စာချုပ် စာတမ်းများ

၁၈။ (၁) မြန်မာနိုင်ငံပြင်ပတွင်သာချုပ်ဆိုခဲ့သည့် ငွေလွှဲလက်မှတ်
သို့မဟုတ် ငွေပေးကတိစာချုပ် မဟုတ်သော
တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်းများ
အရပ်ရပ်အား မြန်မာနိုင်ငံအတွင်း၌ ပထမဦးစွာ

လက်ခံရရှိပြီးနောက် သုံးလအတွင်း တံဆိပ်ခေါင်း ကပ်နှိပ်နိုင်သည်။

- (၂) ထိုစာချုပ်စာတမ်းတစ်စုံတစ်ရာကို ၎င်းအတွက် ပြဋ္ဌာန်း သတ်မှတ်ထားသည့် တံဆိပ်ခေါင်းမျိုးဖြင့် သက်ဆိုင် သည့် ပုဂ္ဂိုလ်က ထိုက်သင့်သည့် တံဆိပ်ခေါင်းကို ဝယ်ယူကပ်နှိပ်ခြင်းမပြုနိုင်လျှင် ဆိုခဲ့သည့် သုံးလ အတွင်း မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိထွော် အရာရှိ)ထံ ဆောင်ယူလာနိုင်သည်။ မြို့နယ်အခွန်ဦးစီး ဌာနမှူး (ကော်လိထွော်အရာရှိ) သည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည့်နည်း ဥပ ဒေများအရ သတ်မှတ်သည့် နည်းလမ်းအတိုင်း ယူဆောင်လာသူ ပုဂ္ဂိုလ် အလိုရှိသည့် တန်ဖိုးသင့် တံဆိပ်ခေါင်းကို ကပ်နှိပ်ရမည်။

ပြည်ထောင်စု ၁၉။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ပြင်ပတွင်ရေးဆွဲ သမ္မတ မြန်မာနိုင်ငံ သို့မဟုတ် ပြင်ပတွင် သို့မဟုတ် ပြုလုပ်ခဲ့သည့်တောင်းဆိုသည့် အခါမှတစ်ပါး အခြားအခါ ရေးဆွဲသည့် များ၌ ငွေပေးချေရမည်ဖြစ်သော ငွေလွှဲလက်မှတ်တစ်စုံတစ်ရာ ငွေလွှဲ လက်မှတ်နှင့် သို့မဟုတ် ငွေပေးကတိစာချုပ် တစ်စုံတစ်ရာကို ပထမလက်ရှိဖြစ်သူသည် ငွေပေး ပြည်တွင်း၌ လက်ခံရန်ဖြစ်စေ၊ ငွေတောင်းခံရန်ဖြစ်စေ၊ ထပ်ဆင့်လက်မှတ် ရေးထိုးရန်ဖြစ်စေ၊ လွှဲပြောင်းရန် သို့မဟုတ်အခြားနည်း လွှဲပြောင်းရန် ဖြစ်စေ ၊ ပြသခြင်းမပြုမီလိုအပ်သည့်တံဆိပ်ခေါင်းကို ကပ်နှိပ်၍ ယင်း တံဆိပ်ခေါင်းကို ပယ်ဖျက်ရမည်။

သို့ရာတွင် -

- (က) ထိုငွေလွှဲလက်မှတ် သို့မဟုတ် ငွေချေးကတိစာချုပ် တစ်စုံတစ်ရာသည် မြန်မာနိုင်ငံအတွင်း လက်ရှိ ဖြစ်သူတစ်ဦးတစ်ယောက်၏ လက်သို့ရောက်ရှိသည့်

အခါ၌ပုဒ်မ ၁၂ ၌ ပြဋ္ဌာန်းထားသည့်နည်းလမ်းနှင့် အညီ ထိုက်သင့်သော ကပ်တံဆိပ်ခေါင်းကပ်နှိပ်ပါ ရှိ၍ဖျက်ပြီးသည့်အပြင် ထိုလက်ရှိဖြစ်သူအနေဖြင့် ဤအက်ဥပဒေအရ သတ်မှတ်ထား သည့်အချိန်၌ ထိုပုဂ္ဂိုလ်မှတစ်ပါး အခြားပုဂ္ဂိုလ်တစ်ဦး တစ်ယောက်က တံဆိပ်ခေါင်းကိုကပ်နှိပ်၍ ဖျက်ခဲ့ခြင်းဖြစ်ကြောင်း ယုံကြည်ရန်အကြောင်းမရှိလျှင် ထိုငွေလွဲလက်မှတ် သို့မဟုတ် ငွေချေးကတိစာချုပ်သည် ထိုလက်ဝယ် ရှိသူနှင့်စပ်လျဉ်း သက်ဆိုင်သရွေ့ နည်းလမ်းကျန စွာ တံဆိပ်ခေါင်းကပ်နှိပ်၍ ဖျက်ပြီးကြောင်း မှတ်ယူရမည်။

(ခ) ဤကန့်သတ်ချက်ပါ မည်သည့်အချက်အရမျှ တစ်စုံ တစ်ယောက်သောသူသည် တံဆိပ်ခေါင်းကပ်နှိပ်ရန် သို့မဟုတ် ပယ်ဖျက်ရန် ပျက်ကွက်ခဲ့သည့်အတွက် ထိုက်သင့်သည့်ပြစ်ဒဏ်မှ သက်သာခွင့် မရရှိစေရ။

ဃ။ တံဆိပ်ခွန်အတွက် တန်ဖိုးဖြတ်ခြင်း

နိုင်ငံခြား * ၂၀။
ငွေကြေး
ဖြင့်ဖော်ပြ
သည့်ပမာဏ
ကိုပြောင်းလဲခြင်း

(၁) တန်ဖိုးအလျောက် အခွန်ထမ်းဆောင်ထိုက်သော စာချုပ်စာတမ်းတစ်ရပ်သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ငွေကြေးမှတစ်ပါး မည်သည့် ငွေကြေးတစ်စုံတစ်ရာဖြင့်မဆို ငွေပမာဏကို ဖော်ပြ ထားခြင်းဖြစ်လျှင် ယင်းစာချုပ်ချုပ်ဆိုသည့် နေ့ရှိ ပေါ်ပေါက်ရာ ငွေလဲလှယ်နှုန်းဖြင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ငွေကြေးတန်ဖိုးပေါ်တွင် ထမ်းဆောင် ရမည့်အခွန်ကို တွက်ချက်ရမည်။

* ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ဖြည့်စွက်ထားသည်။

* (၂) အထက်ပုဒ်မခွဲတွင် ဖော်ပြထားသည့် ပေါ်ပေါက်ရာ ငွေလွဲလှယ်နှုန်းဆိုသည်မှာ စာချုပ်ချုပ်ဆို သည့်နေ့ရှိ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်သည့် နေ့စဉ် ငွေလဲလှယ်နှုန်းနှင့်အညီ ဖြစ်စေရမည်။

စတော့နှင့် ၂၁။
ဈေးကွက်ဝင်
ငွေချေးသက်သေခံ
လက်မှတ်တန်ဖိုး
ဖြတ်ခြင်း

စာချုပ်စာတမ်း တစ်စုံတစ်ရာသည် စတော့လက်မှတ် သို့မဟုတ် ဈေးကွက်ဝင်သော သို့မဟုတ် အခြားငွေချေး သက်သေခံလက်မှတ် တစ်စုံတစ်ရာဖြစ်ပြီး တန်ဖိုးအလျောက် တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့်အချက်တွင် ၎င်းတံဆိပ်ခေါင်းခွန် ကို စတော့လက်မှတ် သို့မဟုတ် ငွေချေးသက်သေခံလက်မှတ် ၏ ပျမ်းမျှတန်ဖိုးအပေါ်တွင်ဖြစ်စေ၊ ထိုစာချုပ်စာတမ်းပြုလုပ် သည့်နေ့တွင် သတ်မှတ်သည့် တန်ဖိုးအပေါ်တွင်ဖြစ်စေ တွက်ချက် ရမည်။

ပျမ်းမျှတန်ဖိုး ၂၂။
လဲလှယ်နှုန်း
ဆိုင်ရာ
ဖော်ပြချက်၏
အကျိုးတရား

စာချုပ်စာတမ်း တစ်စုံတစ်ရာတွင် လက်ရှိ ငွေလဲလှယ်နှုန်း ဖြစ်စေ၊ ပျမ်းမျှတန်ဖိုးဖြစ်စေ လိုအပ်သည့်အတိုင်း ဖော်ပြပါရှိပြီး ဤကဲ့သို့ ဖော်ပြပါရှိသည့်အပေါ် တံဆိပ်ခေါင်းကပ်နှိပ်ပြီးဖြစ်လျှင် အခြားနည်းဆန့်ကျင်၍ သက်သေထင်ရှားမဖြစ်မီအထိ ထိုဖော်ပြချက် ပါ အကြောင်းအရာနှင့်စပ်လျဉ်း၍ ၎င်းစာချုပ်စာတမ်းကို ထိုက်သင့် ရာ တံဆိပ်ခေါင်းကပ်နှိပ်ပြီးဖြစ်ကြောင်း မှတ်ယူရမည်။

အတိုးငွေ ၂၃။
ကိုလျာထား
သောစာ
ချုပ်များ

စာချုပ်စာတမ်းတစ်စုံတစ်ရာပါ အချက်များအရ အတိုးပေး ရန် အတိအလင်းပါရှိပြီး ထိုစာချုပ်စာတမ်းကို တံဆိပ်ခေါင်းခွန် ထိုက်သင့်ရမည့်ကိစ္စတွင် စာချုပ်၌ အတိုးကို ဖော်ပြထားခြင်းမရှိသည့် အခါ၌ ထိုက်သင့်စေရမည့် တံဆိပ်ခေါင်းခွန်ထက် ပိုမိုထိုက်သင့်ခြင်း မရှိစေရ။

ဈေးကွက်ဝင် ငွေချေး ၂၃-က။
သက်သေခံလက်
မှတ်ပေါင်နှံခြင်း
နှင့်ဆက်နွယ်သော
အချို့စာချုပ်စာတမ်း
များကိုစာချုပ်အဖြစ်
အခွန်ထိုက်သင့်
စေခြင်း

၂၃-က။ (၁) ငွေလွဲလက်မှတ် သို့မဟုတ် ငွေပေးကတိစာချုပ် မဟုတ် စာချုပ်တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ -

* ၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ ဖြည့်စွက်ထားသည်။

(က) ချေးငွေအဖြစ် ကြိုတင်ထုတ်ပေးပြီးသည့်ငွေ သို့မဟုတ် ထုတ်ပေးမည့်ငွေ သို့မဟုတ် တင်ရှိပြီး ကြွေးမြီ သို့မဟုတ် နောင်တွင်တင်ရှိမည့် ကြွေးမြီ နှင့်စပ်လျဉ်း၍ ဈေးကွက်ဝင် အာမခံငွေလက်မှတ် တစ်စုံတစ်ရာအား အပေါင်အဖြစ် တင်သွင်းသည့် အခါ ချုပ်ဆိုလျှင် သို့မဟုတ်။

(ခ) ထိုက်သင့်သော တံဆိပ်ခေါင်းခွန်အား ပြည့်စုံကျနစွာ ထမ်းဆောင်၍ ပေါင်နှံထားသော ဈေးကွက်ဝင် အာမခံ ငွေလက်မှတ်အား ပြန်လည်ရှေးယူသည့် အခါ ချုပ်ဆိုလျှင်၊ ဇယား(၁)၊ အမှတ်စဉ် ၅ (ဂ) တွင် ဖော်ပြထားသည့် သဘောတူစာချုပ် သို့မဟုတ် သဘောတူချက်မှတ်တမ်းနှင့် သက်ဆိုင်သည့် ကျသင့်အခွန်နှုန်းထားအတိုင်း တံဆိပ်ခွန်ခေါင်း ထိုက်သင့်စေရမည်။

(၂) ဆိုခဲ့သည့်စာချုပ်စာတမ်းတစ်စုံတစ်ရာအား စွန့်လွှတ် သို့မဟုတ် ပျက်ပြယ်စေသည့်အနေဖြင့် ချုပ်ဆိုသည့် စာချုပ်စာတမ်းကိုလည်း အထက်တွင် ဖော်ပြသည့် အတိုင်း တံဆိပ်ခေါင်းခွန်ထိုက်သင့်စေရမည်။

အနာဂတ်ငွေ
ပေးချေမှု(သို့)
အကြွေး
ပေးဆောင်
ရန်လွှဲပြောင်း
ပုံနှင့်အခွန်
ထိုက်သင့်
စေခြင်း

၂၄။ တစ်စုံတစ်ယောက်သောသူရရန်ရှိသည့် ကြွေးမြီအားလုံး သို့မဟုတ် တစ်စိတ်တစ်ဒေသအတွက်ဖြစ်စေ၊ ငွေ သို့မဟုတ် စတော့ လက်မှတ် တစ်စုံတစ်ရာအားပေးခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းအား မှုချဖြစ်သည်။ သို့မဟုတ် ဖြစ်တန်ရာသည်အတွက်ဖြစ်စေ ပစ္စည်းတစ်စုံတစ်ရာ ပေါ်တွင်တင်ရှိသည့် ကြွေးမြီဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ယင်းပစ္စည်းကို အဖိုးစားနားအဖြစ် ဆိုခဲ့သူသို့ ပေးအပ်သည့်ကိစ္စတွင် ယင်းသို့သော ကြွေးမြီ ငွေ သို့မဟုတ် စတော့လက်မှတ်ကို အဖိုးစားနား၏

တစ်ခုလုံး သို့မဟုတ် အစိတ်အပိုင်းအဖြစ်အကြောင်းအားလျော်စွာ မှတ်ယူရမည်ဖြစ်ပြီး ယင်းနှင့်စပ်လျဉ်း၍ လွှဲပြောင်းခြင်းအတွက် တန်ဖိုး အလျောက် တံဆိပ်ခေါင်းခွန်ပေးဆောင်ရမည်။

သို့ရာတွင် ဤပုဒ်မပါအချက်များသည် ဇယား(၁) အမှတ်စဉ် ၁၈ တွင် ဖော်ပြပါရှိသည့် ပစ္စည်းရောင်းသက်သေခံ လက်မှတ်တစ်စုံတစ်ရာ နှင့် သက်ဆိုင်မှုမရှိစေရ။

ရှင်းလင်းချက်။ ။ပေါင်နှံထားသည့်ပစ္စည်း သို့မဟုတ် အခြား ကြွေးမြီတင်ရှိသည့် ပစ္စည်းတစ်စုံတစ်ရာကို ရောင်းချသည့်ကိစ္စတွင် ၎င်းပစ္စည်းအတွက် မ ပေးဆပ်ရသေးသော အပေါင်ချေးငွေ သို့မဟုတ် ကျသင့်တောင်းခံငွေကို အတိုးငွေနှင့်တကွ (တစ်စုံတစ်ရာရှိလျှင်) အား ရောင်းချသည့် အဖိုးစားနား၏ အစိတ်အပိုင်းဟုမှတ်ယူရမည်။

သို့ရာတွင် ပေါင်နှံထားသည့်ပစ္စည်းကို အပေါင်ခံသူထံသို့ လွှဲပြောင်း ပေးအပ်ရာ၌ ၎င်းသူသည် ပေါင်နှံခြင်းနှင့်ပတ်သက်၍ ပေးဆောင်ပြီး သော တံဆိပ်ခေါင်းခွန်ကို လွှဲပြောင်းခြင်းအပေါ် ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်မှ နုတ်ယူပိုင်ခွင့်ရှိသည်။

ဥပမာများ -

- (၁) မောင်ဖြူက မောင်မဲကို ငွေ ၁၀၀၀/- ကြွေးဆပ်ရန် ရှိသည်။ ထိုအကြွေး ၁၀၀၀/- ကို အပြေအကြေ ပြု လုပ်၍ ပစ္စည်းတစ်ရပ်ကို တန်ဖိုးငွေ ၅၀၀/- နှင့် မောင်ဖြူ က မောင်မဲသို့ ရောင်းချလျှင် ငွေ ၁၅၀၀/- ပေါ်တွင် တံဆိပ်ခေါင်းခွန် ပေးဆောင်ရမည်။
- (၂) မောင်ဖြူက မောင်မဲထံတွင် ငွေ ၁၀၀၀/- နှင့် ပေါင်နှံ ထားသောပစ္စည်းကို အတိုးငွေ ၂၀၀/- မပေးဘဲ မောင်ဖြူ

က မောင်ညိုသို့ ငွေ ၅၀၀/- နှင့် ရောင်းချ လျှင် ငွေ ၁၇၀၀/- ပေါ်တွင် တံဆိပ်ခေါင်းခွန် ပေးဆောင်ရမည်။

(၃) မောင်ဖြူက မောင်မဲထံ ၁၀၀၀၀/- တန်အိမ်တစ်လုံးကို ၅၀၀၀/- နှင့်ပေါင်ထားပြီးနောက် မောင်မဲက ၎င်းအိမ်ကို မောင်ဖြူထံမှဝယ်ယူလျှင် ပေါင်နှံသည့် အတွက်ပေးဆောင်ပြီး တံဆိပ်ခေါင်းခွန်ကို ခုနှိမ်၍ ငွေ ၁၀၀၀၀/- ပေါ်တွင် တံဆိပ်ခေါင်းခွန်ပေးဆောင် ရမည်။

နှစ်စဉ်ကြေး စာညွှန်စွဲ တန်ဖိုးဖြတ် ဖြစ်

၂၅။ နှစ်စဉ်ပေးရမည့်ငွေ သို့မဟုတ် ကာလအပိုင်းအခြားနှင့် ပေးရမည့် အခြားငွေတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ချုပ်ဆိုသည့် စာချုပ်စာတမ်း သို့မဟုတ် လွှဲပြောင်းစာချုပ်ပါ အဖိုးစားနားအား နှစ်စဉ် သို့မဟုတ် ကာလအပိုင်းအခြားနှင့် ပေးရန်အခြားငွေတစ်စုံတစ်ရာ နှင့်စပ်လျဉ်း၍ ချုပ်ဆိုသည့် စာချုပ်စာတမ်းတွင် ဖော်ပြသည့်ငွေ သို့မဟုတ် လွှဲပြောင်းစာချုပ်စာတမ်းပါ အဖိုးစားနားမှာ ဤအက်ဥပဒေ အရ အောက်ပါအတိုင်းမှတ်ယူရမည်-

(က) ပေးရမည့်ငွေပမာဏစုစုပေါင်းကို ကြိုတင်၍ သေချာ တွက်စစ်နိုင်ရန် အတိအကျ သတ်မှတ်အချိန်ကာလ အတွင်း ပေးချေရမည်ဖြစ်လျှင် ဆိုခဲ့သည့်စုစုပေါင်း ငွေပမာဏ။

(ခ) ပေးချေရမည့်ငွေအား အစဉ်ထာဝရဖြစ်စေ၊ ဆိုခဲ့သည့် စာချုပ် သို့မဟုတ် လွှဲပြောင်းစာချုပ်ချုပ်ဆိုသည့် နေ့တွင် ထာဝရ သို့မဟုတ် ကာလအဆုံးသတ်မရှိ၊ အတိအကျမရှိသော အချိန်ကာလအတွက်ဖြစ်စေ ပေးချေရမည်ဖြစ်လျှင် ပထမပေးရန်ရှိသောငွေကို ပေးချေရန် အချိန်စေ့ရောက်သည့်နေ့မှ ရေတွက်လျှင် နှစ်ပေါင်း ၂၀ အတွင်းဆိုခဲ့သည့် စာချုပ် သို့မဟုတ်

လွှဲပြောင်းစာချုပ် သတ်မှတ်ချက်များနှင့်အညီဖြစ်သော စုစုပေါင်းငွေ၊ ထို့ပြင်

- (ဂ) ပေးချေရမည့်ငွေအား ဆိုခဲ့သည့်စာချုပ် သို့မဟုတ် လွှဲပြောင်းစာချုပ် ချုပ်ဆိုသည့်နေ့တွင် ကာလအဆုံး သတ်ရှိသော အတိအကျမရှိသော အချိန်ကာလအတွက် ပေးချေရမည်ဖြစ်လျှင် ပထမပေးရန်ရှိသော ငွေကို ပေးချေရန် အချိန်စေ့ရောက်သည့်နေ့မှရေတွက်လျှင် ၁၂ နှစ်အတွင်း ဆိုခဲ့သည့်အတိုင်း ပေးရန်ရှိသည့် အများဆုံးငွေပေါင်း။

အကြောင်းကိစ္စနှင့် စပ်လျဉ်းသည့် ၂၆။ တန်ဖိုးအလျောက်တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရမည့် စာချုပ် တစ်စောင်ပါ အကြောင်းကိစ္စနှင့်စပ်လျဉ်းသည့်ငွေပေါင်း သို့မဟုတ် တန်ဖိုး အား ၎င်းစာချုပ်ချုပ်ဆိုသည့် နေ့ရက် သို့မဟုတ် ပထမချုပ်ဆိုသည့် နေ့ရက်တွင် သေချာစွာ မတွက်စစ်နိုင်ခဲ့လျှင် အဆိုပါစာချုပ်ချုပ်ဆို သည့် နေ့ရက်တွင် ဖော်ပြ၍ အမှန်တကယ်အသုံးပြုပြီးသော တံဆိပ်ခေါင်း အား လုံလောက်မှုရှိသည်ဟုယူဆ၍ ၎င်းစာချုပ်တွင် ဖော်ပြထားသော အမြင့်ဆုံးငွေပေါင်း သို့မဟုတ် တန်ဖိုးထက် ပိုမိုတောင်းဆိုပိုင်ခွင့် မရှိစေရ။

သို့ရာတွင် သတ္တုတွင်းအား ငှားရမ်းခြင်းအတွက် ငှားရမ်းခ သို့မဟုတ် ငှားရမ်းခတစ်စိတ်တစ်ပိုင်းအဖြစ် မြေရှင်သို့ ပေးရငွေ (ခိုင်ကြေး) သို့မဟုတ် ထုတ်လုပ်မှုဝေစုအား ရရှိသည့်ကိစ္စတွင် တံဆိပ်ခေါင်း ခွန်ထမ်းဆောင်ရန် အလို့ငှာ အဆိုပါမြေရှင်သို့ ပေးရငွေ (ခိုင်ကြေး) သို့မဟုတ် ဝေစု၏ တန်ဖိုးအား ခန့်မှန်းသတ်မှတ်ရာတွင် အောက်ပါ ကိစ္စရပ်မှာ လုံလောက်မှုရှိသည် -

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ သို့မဟုတ် ၎င်းကိုယ်စားဆောင်ရွက်ခွင့်ရသူမှ ငှားရမ်း ခွင့်ပြုထားသော ကိစ္စတွင် ငှားရမ်းခြင်းအရ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရသို့ ပေးသွင်းရမည့် ခိုင်ကြေး သို့မဟုတ် ဝေစုကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတွော်အရာရှိ) မှ အခြေအနေအားလုံးကို လေ့လာထောက်ချင့်၍ ခန့်မှန်း သတ်မှတ်သော ငွေပေါင်း သို့မဟုတ် တန်ဖိုး၊ သို့မဟုတ်

(ခ) တစ်နှစ်လျှင် နှစ်သောင်း ကျပ်နှုန်းဖြင့် အခြားသူ တစ်ဦးဦးက ငှားရမ်းခွင့်ပြုထားသော ကိစ္စဖြစ်လျှင် အဆိုပါမြေရှင်သို့ ပေးရငွေ(ခိုင်ကြေး) သို့မဟုတ် ဝေစု စုစုပေါင်းမှာ မည်မျှပင်ဖြစ်စေကာမူ အငှား စာချုပ်ပေါ် အခြေပြု၍ တောင်းခံပိုင်ခွင့်ရှိသည်။

သို့ရာတွင် စာချုပ်စာတမ်းတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ပုဒ်မ ၃၁ အရသော်လည်းကောင်း၊ ပုဒ်မ ၄၁ အရသော်လည်းကောင်း အရေးယူ ဆောင်ရွက်သည့်ကိစ္စတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတွော်အရာရှိ) သတ်မှတ်သည့် ငွေပေါင်းနှင့်ညီမျှသောတံဆိပ်ခေါင်းအား စာချုပ်ချုပ် ဆိုသည်နေ့တွင် အမှန်တကယ်အသုံးပြုပြီးသကဲ့သို့ မှတ်ယူရမည်။

စာချုပ်တွင် အခွန်အကျိုး သက်ရောက် စေသည့် အချက်များ ဖော်ပြရန်

၂၇။ တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်း တစ်စုံတစ်ရာ နှင့်စပ်လျဉ်း၍ ကျသင့်သည့်အခွန်ပေါ်တွင် အကျိုးသက်ရောက်စေသည့် အဖိုးစားနား(ရိုပါက)နှင့် အခြားသောအချက်များနှင့် အခြေအနေများ သို့မဟုတ် ကျသင့်သည့် အခွန်ငွေပေါင်းတို့ကို ၎င်းစာချုပ်ပေါ်တွင် ပြည့်စုံ မှန်ကန်ပေါ်လွင်အောင်ရေးသားရမည်။

အချို့လွှဲပြောင်း စာချုပ်တွင် အခွန် ထမ်း ဆောင်ရန် ညွှန်ကြား ချက်

၂၈။ (၁) ပစ္စည်းတစ်စုံတစ်ရာကို အဖိုးစားနားတစ်ခုသတ်မှတ် ၍ တစ်ခါတည်း ချုပ်ဆိုရောင်းချပြီးနောက် ကွဲပြား ခြားနားသောစာချုပ်များချုပ်ဆို၍ ဝယ်ယူသူများသို့ လွှဲအပ်သောအခါ အဆိုပါ စာချုပ်တစ်စောင်စီ၌ စာချုပ် ချုပ်ဆိုသူတို့မှ သင့်တော်သည်ဟုယူဆသော နည်းလမ်း

အတိုင်း ကွဲပြားခြားနားသည့် အဖိုးစားနားအား ခွဲခြား သတ်မှတ်ရမည်။ သို့ရာတွင် ချုပ်ဆိုထားသော လွှဲပြောင်း စာချုပ်စာတမ်းများပေါ်တွင် စာချုပ်တစ်စောင်ချင်းစီ အတွက် ဖော်ပြထားသော ကွဲပြားခြားနားသည့် အဖိုးစားနား ပေါ်တွင် တန်ဖိုးအလျောက် တံဆိပ်ခေါင်းခွန် ထိုက်သင့် စေရမည်။

(၂) ပစ္စည်းတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ အဖိုးစားနား တစ်ရပ်သတ်မှတ်ပြီး လူနှစ်ဦး သို့မဟုတ် နှစ်ဦးထက် ပိုသောပုဂ္ဂိုလ်များဖက်စပ်၍ဖြစ်စေ၊ တစ်စုံတစ်ယောက် သောသူကမိမိအတွက်နှင့် အခြားသူအတွက်ဖြစ်စေ၊ အခြားသူသက်သက်အတွက်ဖြစ်စေ တစ်လုံးတည်း ချုပ်ဆယ်ယူပြီးနောက် သီးခြားစာချုပ် တစ်စောင်စီ ချုပ်ဆို၍ ပြန်လည်လွှဲပြောင်းပေးသောအခါ သီးခြား စာချုပ်ချုပ်ဆိုထားသော လွှဲပြောင်းစာချုပ်တစ်စောင်ချင်းစီ သည် ယင်းတွင်ဖော်ပြထားသည့် ကွဲပြားခြားနားသည့် အဖိုးစားနားပေါ်တွင် တန်ဖိုးအလျောက် တံဆိပ်ခေါင်း ခွန် ထိုက်သင့်စေရမည်။

(၃) တစ်စုံတစ်ယောက်သောသူသည် ပစ္စည်းတစ်စုံတစ်ရာ ကိုဝယ်ယူရန် စာချုပ်ချုပ်ဆိုပြီးနောက် ၎င်းပစ္စည်းကို လွှဲပြောင်းရယူခြင်းမပြုမီအခြားသူသို့ လက်လွှဲရောင်းချ ပြန်သဖြင့် ၎င်းပစ္စည်းကိုတစ်ဆင့် ဝယ်ယူသူသို့ ချက်ချင်း လွှဲပြောင်းပေးသည့်ကိစ္စရပ်တွင် လွှဲပြောင်းစာချုပ်သည် မူလဝယ်ယူသူမှတစ်ဆင့် ဝယ်ယူသူသို့ ရောင်းချခြင်း အတွက် အဖိုးစားနားအပေါ်တွင် တန်ဖိုးအလျောက် တံဆိပ်ခေါင်းခွန် ထိုက်သင့်စေရမည်။

(၄) တစ်စုံတစ်ယောက်သောသူသည် ပစ္စည်းတစ်စုံတစ်ရာကို ဝယ်ယူရန်စာချုပ်ချုပ်ဆိုပြီးသော်လည်း ပစ္စည်းလက်ဝယ်မရရှိသေးခင် အချိန်တွင် ၎င်းပစ္စည်း အားလုံးကိုဖြစ်စေ၊ တချို့တစ်ဝက်ကိုဖြစ်စေ၊ အခြားသူတစ်ဦးတစ်ယောက် သို့မဟုတ် အများသို့ ထပ်ဆင့် ချုပ်ဆိုရောင်းချပြီး မူလရောင်းချသူမှ ထပ်ဆင့်ဝယ်ယူသည့် ပုဂ္ဂိုလ်အသီးသီးသို့ရောင်းချရန် လွှဲပြောင်းပေးသည့် ၎င်းပစ္စည်းအသီးသီးအတွက် ချုပ်ဆိုသည့် စာချုပ်ပေါ်တွင် ဖော်ပြထားသည့်တန်ဖိုး အသီးသီးပေါ်၌တန်ဖိုးအလျောက်တံဆိပ်ခေါင်းခွန် ထိုက်သင့်စေရမည်။ ၎င်းပစ္စည်းအနက် မူလဝယ်ယူသူထံတွင် တချို့တစ်ဝက်ကျန်ရှိလျှင် ၎င်းကျန်ပစ္စည်းအတွက် ရောင်းလွှဲစာတမ်းတွင် မူလအဖိုးစားနားပေါ်၌ တစ်ဆင့်ဝယ်ယူသူများသို့ ရောင်းချ၍ရသော အဖိုးစားနားကိုနုတ်ပယ်၍ ကျန်ရှိသော အဖိုးစားနားပေါ်တွင် တန်ဖိုးအလျောက်တံဆိပ်ခေါင်းခွန် ထိုက်သင့်စေရမည်။

သို့ရာတွင်နောက်ဆုံးဖော်ပြသည့် လွှဲပြောင်းစာချုပ်စာတမ်းအတွက် အခွန်မှာမည်သည့်ကိစ္စတွင်မှ ကျပ် တစ်ရာ အောက်မလျော့စေရ။

(၅) ရောင်းချသူပိုင်ဆိုင်သည့်အကျိုးစီးပွားကို တစ်ဆင့်ဝယ်ယူသူက လွှဲပြောင်းယူရာတွင် ချုပ်ဆိုသော စာချုပ်ပေါ်၌ တစ်ဆင့်ဝယ်ယူသူက ပေးချေသည့် အဖိုးစားနားအပေါ် တန်ဖိုးအလျောက် တံဆိပ်ခေါင်းခွန်ထိုက်သင့်စေ၍ ထိုက်သင့်သော တံဆိပ်ခေါင်းခွန်အတွက် တံဆိပ်ခေါင်းကပ်နှိပ်ပြီးဖြစ်သည့် ကိစ္စတွင်ယင်းပစ္စည်း

ကိုပင် မူလရောင်းချသူက တစ်ဆင့်ဝယ်ယူသူသို့ နောက်လွှဲအပ်ရန်ရှိသည့် လွှဲပြောင်းစာချုပ်စာတမ်း မှာ မူလရောင်းရသည့် အဖိုးစားနားအတွက် လွှဲအပ် သည့် လွှဲပြောင်းစာချုပ်စာတမ်းအပေါ်ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်နှင့်ညီမျှသော တံဆိပ်ခေါင်းခွန် ထိုက်သင့်စေရမည်။ ၎င်း တံဆိပ်ခေါင်းခွန်မှာ ငါးရာ ကျပ် ထက်ပိုလျှင် အခွန် ငါးရာကျပ် သာ ထိုက်သင့် စေရမည်။

င။ တံဆိပ်ခေါင်းခွန် ဆောင်ရမည့်ပုဂ္ဂိုလ်များ

ပေးရမည့်
တံဆိပ်ခွန် ၂၉။

အခြားကွဲလွဲသည့် ပြဋ္ဌာန်းချက်မရှိလျှင် ထိုက်သင့်သည့် တံဆိပ်ခေါင်း ကုန်ကျစရိတ်ကို-

(က) ဇယား(၁)တွင်ပါရှိသည့် အောက်ပါအပိုဒ်အသီးသီး၌ ပြဋ္ဌာန်း ထားသည့် စာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ ထိုစာချုပ်စာတမ်း ကို ရေးသားသူ၊ ပြုလုပ်သူ သို့မဟုတ် ချုပ်ဆိုသူက ပေးဆောင် ရမည် -

- အပိုဒ် ၂ (အမွေထိန်းခံဝန်ချုပ်)
- အပိုဒ် ၆ (ပိုင်ဆိုင်ကြောင်းပြသည့်စာချုပ်စာတမ်းများ ကို တင်သွင်းထားခြင်းနှင့် ၎င်းအပေါင်အနှံ နှင့် ပတ်သက်သည့်သဘောတူစာချုပ်)
- အပိုဒ် ၁၃ (ငွေလွှဲလက်မှတ်)
- အပိုဒ် ၁၅ (ခံဝန်ချုပ်)
- အပိုဒ် ၁၆ (သင်္ဘောအပေါင်စာချုပ်)
- အပိုဒ် ၂၆ (အကောက်ခွန်ခံဝန်ချုပ်)
- အပိုဒ် ၂၇ (ကြေးမြီခံဝန်ချုပ်)

- အပိုဒ် ၃၂ (နောက်ထပ်အပေါင်စာချုပ်စာတမ်း)
- အပိုဒ် ၃၄ (လျော်ကြေးခံဝန်ချုပ်)
- အပိုဒ် ၄၀ (အပေါင်စာချုပ်)
- အပိုဒ် ၄၉ (ငွေပေးကတိစာချုပ်)
- အပိုဒ် ၅၅ (ရထိုက်ခွင့်စွန့်လွှတ်သည့်စာချုပ်စာတမ်း)
- အပိုဒ် ၅၆ (သင်္ဘောကုန်အပေါင်စာချုပ်)
- အပိုဒ် ၅၇ (အာမခံစာချုပ်သို့မဟုတ် အပေါင်စာချုပ်)
- အပိုဒ် ၅၈ (ပစ္စည်းခွဲဝေမှုစာချုပ်စာတမ်း)
- အပိုဒ်(၆၂) (က) (တရားဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီ သို့မဟုတ် အခြားအသင်းစုတွင် ပါဝင်သည့် အစုရှယ်ယာများ အလွဲအပြောင်းစာချုပ်စာတမ်း)
- အပိုဒ်(၆၂)(ခ) (ပုဒ်မ ၈ ဖြင့် ပြဋ္ဌာန်းထားသည့် ဒီဘင်ချာ ခေါ် ကြွေးမြီခံဝန်ချုပ်များမှအပ တံဆိပ်ခေါင်း ခွန် ထိုက်သင့်သည်ဖြစ်စေ၊ မထိုက်သင့် သည်ဖြစ်စေ ဈေးကွက်ဝင် ငွေချေးသက်သေခံ လက်မှတ်များဖြစ်သည့် ဒီဘင်ချာခေါ် ကြွေးမြီ ခံဝန်ချုပ်များ အလွဲအပြောင်းစာချုပ်စာတမ်း)
- အပိုဒ်(၆၂)(ဂ) (ခံဝန်ချုပ်ဖြင့်ဖြစ်စေ၊ အပေါင်စာချုပ်ဖြင့် ဖြစ်စေ၊ အာမခံပေါ်လစီစာချုပ်ဖြင့်ဖြစ်စေ အာမခံသည့် အကျိုးသက်ဆိုင်ခွင့်တစ်ခုခု အလွဲအပြောင်းစာချုပ်စာတမ်း)
- (ခ) မီးအာမခံပေါ်လစီမှအပ အခြားအာမခံပေါ်လစီ တွင် အာမခံအကျိုးခံစားခွင့်ရှိသူက ထိုက်သင့် သည့် တံဆိပ်ခေါင်းခွန်ကို ပေးဆောင်ရမည်။
- (ခ)(ခ) မီးအာမခံပေါ်လစီတွင် ပေါ်လစီ ထုတ်ပေးသူက ပေးဆောင်ရမည်။

- (ဂ) (အပေါင်ပစ္စည်းကိုပြန်၍လွှဲအပ်ယူသည့် စာချုပ်အပါအဝင် ပစ္စည်းလွှဲပြောင်းစာချုပ်ဖြစ်သည့် အချက်တွင် အာမခံချက်ပေးသူက ၎င်းငှားရမ်းခြင်း သို့မဟုတ် ငှားရမ်းရန် သဘောတူညီချက်ဖြစ်သည့် အချက်၌ ငှားရမ်းယူသူ သို့မဟုတ် ငှားရမ်းယူမည့်သူက ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ပေးဆောင်ရမည်။
- (ဃ) ငှားရမ်းခြင်းစာချုပ် မူရင်းခွဲဖြစ်သည့် အချက်တွင် ထိုက်သင့်သည့် တံဆိပ်ခေါင်း ကုန်ကျငွေကို အငှားချထားသူက ပေးဆောင်ရမည်။
- (င) ပစ္စည်းလဲလှယ်သည့် စာချုပ်စာတမ်းဖြစ်သည့်အချက်တွင် စာချုပ်တွင်ပါဝင်သူများက အညီအမျှပေးဆောင်ရမည်။
- (စ) အရောင်းလက်မှတ်ဖြစ်သည့် အချက်တွင် ထိုလက်မှတ်နှင့် သက်ဆိုင်သည့် ပစ္စည်းဝယ်ယူသူက ပေးဆောင်ရမည်။ ထို့အပြင်
- (ဆ) ပစ္စည်းခွဲဝေသည့် စာချုပ်စာတမ်းဖြစ်သည့်အချက်တွင် ပစ္စည်းခွဲဝေခြင်းကို အခွန်အရာရှိ သို့မဟုတ် တရားမရုံး သို့မဟုတ် အနုညာတခုံလူကြီးက ချမှတ်သည့်အမိန့်အရ ခွဲဝေခြင်းဖြစ်လျှင် ယင်းတို့က ညွှန်ကြားသည့် အချိုးအစားအတိုင်းသော်လည်းကောင်း၊ ခွဲဝေသည့် အရပ်ရပ်ဆိုင်ရာ ပစ္စည်းများ၌ဆိုင်ရာ အစုလိုက်သော်လည်းကောင်း စာချုပ်စာတမ်းတွင် ပါဝင်သူတို့က ပေးဆောင်ရမည်။

အချို့ကိစ္စတို့ ၃၀။ မည်သူမဆို ငါးထောင် ကျပ် ထက်ပိုသည့်ငွေကိုဖြစ်စေ၊ တွင်လက်ခံ ငါးထောင် ကျပ် ထက်ပိုသည့် ငွေလွှဲလက်မှတ်၊ ချက်လက်မှတ် ပြေစာပေး ရန်တာဝန်များ

သို့မဟုတ် ငွေချေးကတိစာချုပ် တစ်စုံတစ်ရာကိုဖြစ်စေ၊ ကြွေးမြီ တစ်စုံတစ်ရာကိုအားလုံး သို့မဟုတ် တစ်ချို့တစ်ဝက်အတွက် အစားထိုး အပြေအကြ ပေးအပ်သည့် တန်ဖိုးငွေ ငါးထောင်ကျပ် ထက်ပိုသည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း တစ်စုံတစ်ရာကိုဖြစ်စေ လက်ခံရယူလျှင် ထိုငွေ၊ ငွေလွှဲလက်မှတ်၊ ချက်လက်မှတ်၊ ငွေချေးကတိစာချုပ် သို့မဟုတ် ပစ္စည်းကို ပေးအပ်သူက တောင်းဆိုသည့်အခါ ထိုက်သင့်သည့် တံဆိပ် ခေါင်းကပ်ပြီး ပြေစာကိုပေးအပ်ရမည်။ (မည်သူမဆို အသစ်ပြန်လည် ချုပ်ဆိုသော မီးအာမခံစာချုပ်နှင့်စပ်လျဉ်း၍ ပရီမီယံငွေတစ်စုံတစ်ရာ သို့မဟုတ် အဖိုးစားနားတစ်ခုအတွက် ငွေကိုသော်လည်းကောင်း၊ ငွေ လက်မှတ်ကို သော်လည်းကောင်း၊ လက်ခံရယူထားလျှင် ထိုသို့လက်ခံ ရယူပြီး တစ်လအတွင်း ၎င်းအတွက် တံဆိပ်ခေါင်းခွန်အပြေအကြေ ထမ်းဆောင်ထားသည့် ပြေစာအား ပေးအပ်ရမည်။)

အခန်း (၃)

တံဆိပ်ခေါင်းနှင့်စပ်လျဉ်း၍ ပိုင်းခြားဆုံးဖြတ်ခြင်းအကြောင်း

သင့်လျော် ၃၁။ (၁) သောတံဆိပ် ခေါင်းခွန်ကို ပိုင်းခြား ဆုံးဖြတ်ခြင်း

စာချုပ်စာတမ်းတစ်စုံတစ်ရာကို ချုပ်ဆိုပြီးဖြစ်စေ၊ မချုပ်ဆိုရသေးသည်ဖြစ်စေ၊ တံဆိပ်ခေါင်းကပ်နှိပ်ပြီး ဖြစ်စေ၊ မကပ်နှိပ်ရသေးသည်ဖြစ်စေ မြို့နယ်အခွန် ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)ထံ ယူဆောင် တင်ပြလာပြီး ထိုစာချုပ်စာတမ်းသည် တံဆိပ်ခေါင်း ခွန် (ထိုက်သင့်လျှင်) မည်မျှထိုက်သင့်သည် ထင်မြင် ကြောင်းကို သိရှိလိုကြောင်း ထိုသူကလျှောက်ထား လာသည့်အခါတွင် အမှုအသီးသီး၌ မြို့နယ်အခွန် ဦးစီးဌာနမှူး(ကော်လိတ္တော်အရာရှိ)က ညွှန်ကြားသည့် အတိုင်း ငါးရာ ကျပ် ထက် မပို ငါးဆယ် ကျပ် အောက်

မလျော့သည့် အခကြေးငွေကို ပေးဆောင်သည့်အခါ စာချုပ်စာတမ်းအပေါ်တွင် တံဆိပ်ခေါင်းခွန် တစ်စုံ တစ်ရာ ထိုက်သင့်သည် (ထင်မြင်လျှင်) အခွန်မည်မျှ ထိုက်သင့်ကြောင်းကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိထွော်အရာရှိ)က ဆုံးဖြတ်ရမည်။

(၂) ဆိုခဲ့သည့်အတိုင်း ပိုင်းခြားဆုံးဖြတ်နိုင်ရန် အလို့ငှာ စာချုပ်စာတမ်းကောက်နှုတ်ချက်နှင့်တကွ ၎င်းစာချုပ် စာတမ်းအပေါ်တွင် အခွန်ထိုက်သင့်စေခြင်း အကြောင်း ထိုက်သင့်သည့် အခွန်နှင့်သက်ဆိုင်သည့် အကြောင်း ခြင်းရာများနှင့် ပတ်ဝန်းကျင်အထောက်အထား အားလုံးကို ယင်းအပေါ်တွင် မှန်ကန်စွာအပြည့်အစုံ သတ်မှတ်ဖော်ပြလျက်ပါရှိကြောင်း အလို့ရှိမည်ထင်မြင် သည့်ကျမ်းကျိန်လွှာနှင့် အခြားသက်သေခံချက်များကို လည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိထွော် အရာရှိ)က ဆင့်ဆိုတောင်းယူနိုင်သည့်အပြင်၊ ဤကဲ့သို့ ဆင့်ဆိုတောင်းယူသည့်အတိုင်း ထိုကောက်နှုတ်ချက် နှင့် သက်သေခံချက်များကို မတင်သွင်းမီဆိုခဲ့သည့် လျှောက်လွှာမျိုးတစ်စုံတစ်ရာအပေါ် ပိုင်းခြားဆုံးဖြတ် ပေးရန် ငြင်းပယ်ခွင့်ရှိသည်။

သို့ရာတွင် -

(က) ဤပုဒ်မအရ တင်ပြသည့် မည့်သည့် သက် သေခံချက်ကိုမျှ ဆိုင်ရာစာချုပ်စာတမ်း အ ပေါ်တွင် ထိုက်သင့်ရန်ရှိသည့် တံဆိပ်ခေါင်း ခွန်နှင့်စပ်လျဉ်း၍ စစ်ဆေးမေးမြန်းသည့် အချက်တွင် မှတစ်ပါးအခြားမည်သည့် တရားမ လုပ်ထုံးလုပ်နည်းတွင်မျှ တစ်စုံတစ်ယောက်

သောသူအပေါ်တွင် အသုံးပြုခြင်း မရှိစေရ။
ထို့ပြင်-

(ခ) စာချုပ်စာတမ်းပေါ်တွင် ထိုက်သင့်သည့် တံဆိပ်ခေါင်းတန်ဖိုးကို ပေးဆောင်ပြီး နောက် ထိုစာချုပ်စာတမ်းတွင် ဆိုခဲ့သည့် အကြောင်းခြင်းရာ သို့မဟုတ် ပတ်ဝန်းကျင် အထောက်အထားများကို မှန်ကန်စွာ ဖော်ပြ ခြင်းမပြုဘဲ ချန်လှပ်ထားခြင်းကြောင့် ဤအကဉ်ပဒေအရထိုက်သင့်သည့် မည်သည့် ပြစ်ဒဏ်မှမဆို ကင်းလွတ်ခွင့်ရှိစေရမည်။

မြို့နယ်အခွန် ဦးစီးဌာနမှူး (ကော်လိတ္တော် အရာရှိ)က ရေးထိုးသည့် သက်သေခံ လက်မှတ်

၃၂။

(၁)

ပုဒ်မ ၃၁ အရ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)ထံ ယူဆောင်တင်ပြလာသည့် စာချုပ်စာတမ်း တစ်စုံတစ်ရာမှာ တံဆိပ်ခေါင်းခွန် ထိုက်သင့်သည့် စာချုပ်စာတမ်းမျိုးဖြစ်ကြောင်း ၎င်းက ထင်မြင်ယူဆလျှင်-

(က) တံဆိပ်ခေါင်းလုံလောက်စွာ ကပ်နှိပ် ပြီးဖြစ်ကြောင်း ၎င်းမြို့နယ်အခွန်ဦးစီး ဌာနမှူး(ကော်လိတ္တော်အရာရှိ) က ပိုင်းခြားဆုံးဖြတ်သည့်အခါ သို့မဟုတ်

(ခ) ပုဒ်မ၃၁အရ ၎င်းမြို့နယ်အခွန်ဦးစီး ဌာနမှူး (ကော်လိတ္တော်အရာရှိ) က ပိုင်းခြား ဆုံးဖြတ်သည့် တံဆိပ် ခေါင်းခွန်ကို ဖြစ်စေ၊ ဆိုင်ရာစာချုပ် စာတမ်းနှင့်စပ်လျဉ်း၍ ပေးဆောင် ပြီး တံဆိပ်ခေါင်းခွန်နှင့်တကွ ထိုသို့ ပိုင်းခြား ဆုံးဖြတ်သည့် တံဆိပ်ခေါင်း

ခွန်နှင့် ညီမျှသော တံဆိပ်ခေါင်းခွန်
ငွေပမာဏကို ပေးဆောင်ပြီးဖြစ်
သည့်အခါ၊ မြို့နယ်အခွန်ဦးစီးဌာန
မှူး (ကော်လီထွော်အရာရှိ) က
အဆိုပါစာချုပ်စာတမ်းတွင် ထိုက်သင့်
သည့် တံဆိပ်ခေါင်းခွန်ကို (ငွေပမာဏ
ဖော်ပြလျက်) အပြည့်အဝ ပေးဆောင်
ပြီးဖြစ်ကြောင်း ထပ်ဆင့်လက်မှတ်
ရေးထိုးခြင်းအားဖြင့် အတည်ပြုရ
မည်။

(၂) အဆိုပါစာချုပ်စာတမ်းမှာ တံဆိပ်ခေါင်းခွန်
မထိုက်ဟု ထင်မြင်ယူဆလျှင် ဖော်ပြခဲ့သည့်
နည်းလမ်းအတိုင်း မြို့နယ်အခွန်ဦးစီးဌာန
မှူး (ကော်လီထွော်အရာရှိ)က မှန်ကန်
ကြောင်း အတည်ပြုရမည်။

(၃) ဤပုဒ်မအရ ထပ်ဆင့်လက်မှတ်ရေးထိုး
ပြီးသည့် မည်သည့် စာချုပ်စာတမ်းကို မဆို
ထိုက်သင့်သည့် တံဆိပ်ခေါင်းကပ်နှိပ်ပြီးကြောင်း
သို့မဟုတ် တံဆိပ်ခေါင်းခွန် ထိုက်သင့်ခြင်း
မရှိကြောင်းအမှုအကြောင်းခြင်းရာ အလိုက်
မှတ်ယူရမည့်အပြင် တံဆိပ်ခေါင်းခွန် ထိုက်သင့်
လျှင်လည်း သက်သေခံချက်အဖြစ်ဖြစ်စေ၊
အခြားနည်းဖြင့်ဖြစ်စေ၊ လက်ခံနိုင်ခွင့်ရှိစေရ
မည်ဖြစ်ပြီး မူလက ထိုက်သင့်ရာ တံဆိပ်ခေါင်း
ကပ်နှိပ်ပြီး ဖြစ်သကဲ့သို့ အရေးယူဆောင်ရွက်
ခြင်းနှင့် မှတ်ပုံတင်သွင်းခြင်းပြုနိုင်သည်။

သို့ရာတွင် ဤပုဒ်မပါ မည်သည့်အချက်အရ
မျှ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်
အရာရှိ)သည် အောက်ပါစာချုပ်စာတမ်း
တစ်ခုခုတွင် ထပ်ဆင့်လက်မှတ်ရေးထိုးခြင်း
မရှိစေရ -

- (က) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း
ချုပ်ဆိုသည့် သို့မဟုတ် ပထမဦးစွာချုပ်ဆို
သည့် စာချုပ်စာတမ်းဖြစ်ပါက ယင်းသို့
ချုပ်ဆိုသည့်နေ့မှဖြစ်စေ၊ ချုပ်ဆိုသည့်နေ့မှ
တစ်လ လွန်ပြီးသည့်နောက်ဖြစ်စေ ၎င်းထံ
ယူဆောင်တင်ပြလာသည့် စာချုပ်စာတမ်း
တစ်ခုခု။
- (ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြင်ပ
တွင်ချုပ်ဆိုသည့် သို့မဟုတ် ပထမဦးစွာချုပ်
ဆိုသည့် စာချုပ်စာတမ်းဖြစ်ပါက ယင်းကို
မြန်မာနိုင်ငံအတွင်း ပထမဦးစွာ လက်ခံရရှိ
ပြီးနောက်သုံးလလွန်ပြီးမှ ၎င်းထံဆောင်ယူ
တင်ပြလာသည့် စာချုပ်စာတမ်းတစ်ခုခု။
- (ဂ) ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မပါသော
စက္ကူပေါ်တွင် ရေးသားချုပ်ဆိုပြီးနောက်
၎င်းထံ ဆောင်ယူတင်ပြလာသည့် တံဆိပ်ခေါင်း
ခွန် တစ်ဆယ် ကျပ် ထိုက်သင့်သည့် စာချုပ်
စာတမ်း သို့မဟုတ် ငွေလွှဲလက်မှတ် သို့မဟုတ်
ငွေပေးကတိစာချုပ်တစ်ခုခု။

အခန်း (၄)

နည်းလမ်းတကျထိုက်သင့်သော တံဆိပ်ခေါင်းမပါသည့် စာချုပ်စာတမ်းများ

စစ်ဆေး ၃၃။
ကြည့်ရှုခြင်း
နှင့်
သိမ်းယူခြင်း

- (၁) ရဲအရာရှိမှတစ်ပါး ဥပဒေအရသို့မဟုတ် အမှုသည်တို့ သဘောတူညီချက်အရ သက်သေခံချက်ရယူခွင့် ရရှိသူနှင့် အများပြည်သူဆိုင်ရာ ရုံးကြီးကြပ်အုပ်ချုပ်သူအသီးသီး တို့သည် မိမိတို့နှင့်သက်ဆိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်ရာ၌ ၎င်းတို့ရှေ့မှောက်သို့ တင်ပြလာသော တံဆိပ်ခေါင်းခွန် ထိုက်သင့်သည်ဟု ထင်မြင်သည့် စာချုပ်စာတမ်းတစ်စုံတစ်ရာကို ထိုက်သင့်သော တံဆိပ်ခေါင်းမပါကြောင်း ပေါ်ပေါက်လျှင် သိမ်းယူရမည်။
- (၂) သိမ်းယူရန်အတွက် ဆိုခဲ့သည့်သူအသီး သီးတို့က အခွန် ထိုက်သင့်ရမည့် ၎င်းတို့ထံ တင်ပြလာသော စာချုပ် စာတမ်းအရပ်ရပ်ကို ချုပ်ဆိုသည့်အခါဖြစ်စေ၊ ပထမ ဦးစွာချုပ်ဆိုသည့်အခါဖြစ်စေ မြန်မာနိုင်ငံတည်ဆဲဥပဒေ အရ တန်ဖိုးအလျောက်ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ပါရှိခြင်း ရှိ၊ မရှိ သေချာစေရန်အလို့ငှာ စစ်ဆေးကြည့်ရှု ရမည်။

သို့ရာတွင် -

- (က) ပြစ်မှုဆိုင်ရာတရားသူကြီး သို့မဟုတ် ပြစ်မှုဆိုင်ရာ တရားရုံးမှတရားသူကြီး တစ်ဦးတစ်ယောက်က ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေအခန်း(၁၂)အရဖြစ်စေ၊ အခန်း(၃၆) အရဖြစ်စေ၊ ဆောင်ရွက်သည့်မှုခင်းကိစ္စ များမှတစ်ပါး အခြားပြစ်မှုဆိုင်ရာမှုခင်း ကိစ္စများ ဆောင်ရွက်ရာတွင် ၎င်းတို့

ရှေ့မှောက်သို့ ရောက်ရှိလာသည့် စာချုပ် စာတမ်းတို့ကို ကြည့်ရှုစစ်ဆေးခြင်း သို့မဟုတ် သိမ်းယူခြင်းမသင့်ဟု ဆုံးဖြတ် ချက်များနှင့် သက်ဆိုင်ခြင်း မရှိစေရ။

(၁) ပြည်ထောင်စု တရားလွှတ်တော် ချုပ် တရားသူကြီးဖြစ်လျှင် ဤပုဒ်မအရ စာချုပ်စာတမ်း တစ်စုံတစ်ရာကို စစ်ဆေး ကြည့်ရှုခြင်း၊ သိမ်းယူခြင်းစသည့် တာဝန် ကို ဆောင်ရွက်ရန် ပြည်ထောင်စုတရား လွှတ်တော်ချုပ်ကခန့် ထားသောအရာရှိသို့ လွှဲအပ်နိုင်သည်။

(၃) ဤပုဒ်မအလို့ငှာ သံသယဖြစ်သည့်အချက်ရှိလျှင် -

(က) မည်သည့်ရုံးများသည် အများပြည်သူဆိုင်ရာ ရုံးများဟု မှတ်ယူရမည့်အချက်ကို ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စီမံကိန်း နှင့်ဘဏ္ဍာရေးဝန်ကြီးဌာနမှ သတ်မှတ်နိုင် သည်။ ထို့အပြင် -

(ခ) မည်သူသည်အများပြည်သူဆိုင်ရာရုံးများ၏ ကြီးကြပ်အုပ်ချုပ်သူဟု မှတ်ယူရမည့်အချက် ကို ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူ ညီချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနမှ သတ်မှတ်နိုင်သည်။

တံဆိပ်
ခေါင်း
မပါသည့်
ပြေစာများကို
အထူး
ပြဋ္ဌာန်း
ချက်

၃၄။ တံဆိပ်ခေါင်းခွန် တစ်ဆယ် ကျပ် ထိုက်သင့်သည့် ပြေစာတစ်စုံတစ်ရာ တံဆိပ်ခေါင်းမကပ်ဘဲ အများပြည်သူ နှင့် သက်ဆိုင်သော ငွေစာရင်းများ ရှင်းလင်းစစ်ဆေးရာတွင် အရာရှိတစ်ဦးဦးရှေ့သို့တင်သွင်း သို့မဟုတ် ပေးအပ်

တင်ပြသည့်အခါ ထိုအရာရှိက စဉ်းစားဆင်ခြင်၍ ထိုပြေစာကို သိမ်းယူခြင်း မပြုဘဲ ယင်းပြေစာ အစားထိုက်သင့်သည့် တံဆိပ်ခေါင်းပါရှိသည့် ပြေစာကို တင်သွင်းစေရန်တောင်းဆို နိုင်သည်။

နည်းလမ်း
တကျထိုက်
သင့်သော
တံဆိပ်
ခေါင်းမပါ
သည့်
စာချုပ်
စာတမ်းများ
သက်သေခံ
မဝင်ခြင်း

၃၅။

တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်း များတွင် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ထမ်းဆောင် ထားခြင်းမရှိလျှင် ဥပဒေအရ သို့မဟုတ် အမှုသည်တို့၏ သဘောတူညီချက်အရ သက်သေခံချက် ရယူခွင့်အာဏာရှိသူ တစ်ဦးတစ်ယောက်က မည်သည့်အမှုကိစ္စနှင့်မျှ သက်သေခံချက် အဖြစ် လက်ခံခွင့်မရှိစေရ။ သို့မဟုတ် ဤကဲ့သို့ သက်သေခံချက် ရယူခွင့်ရှိသူတစ်ဦးတစ်ယောက်ကဖြစ်စေ၊ အများပြည်သူနှင့် သက်ဆိုင်သည့် အရာရှိတစ်ဦးတစ်ယောက်ကဖြစ်စေ ထိုစာချုပ် စာတမ်းအရဆောင်ရွက်ခြင်း၊ မှတ်ပုံတင်ခြင်း သို့မဟုတ် မှန်ကန် ကြောင်းအသိအမှတ်ပြုသက်သေခံ လက်မှတ်ရေးထိုးခြင်း မရှိ စေရ။

သို့ရာတွင် -

- * (က) တံဆိပ်ခေါင်းခွန် တစ်ဆယ်ကျပ်သာ ထိုက်သင့် သည့် စာချုပ်စာတမ်း သို့မဟုတ် ငွေလွှဲ လက်မှတ် သို့မဟုတ် ငွေပေးကတိ စာချုပ် မဟုတ်သည့် အဆိုပါ မည်သည့်စာချုပ် စာတမ်းကိုမဆို ချွင်းချက်အားလုံးကို အ ထောက်အထားပြု၍ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ပေးဆောင်စေပြီး သို့မဟုတ် တံဆိပ်ခေါင်းခွန် လုံလောက်စွာ ကပ်နှိပ် ထားခြင်းမရှိသော စာချုပ်စာတမ်းဖြစ်သည့် ကိစ္စရပ်တွင် ပြည့်မီရန် လိုအပ်သည့်

* ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။

တံဆိပ်ခေါင်းခွန် ငွေပမာဏကို ထပ်မံ ထမ်းဆောင်စေပြီး ဒဏ်ကြေးငွေ ကျပ် ငါးရာ နှင့်တကွ ပေးဆောင်စေ၍ သော်လည်းကောင်း၊ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် သို့မဟုတ် ပြည့်မီရန် လိုအပ်သည့် တံဆိပ်ခေါင်းခွန်၏ သုံးဆမှာ ငါးရာကျပ် ထက်ကျော်လွန်လျှင် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် သို့မဟုတ် ပြည့်မီရန် လိုအပ်သည့် တံဆိပ်ခေါင်းခွန်၏ သုံးဆ နှင့်ညီမျှသော ငွေကိုပေးဆောင်စေ၍ သော်လည်းကောင်း သက်သေခံချက်အဖြစ် လက်ခံရမည်။

(ခ) တောင်းဆိုသည့်အခါ၌ တံဆိပ်ခေါင်းကပ်နှိပ် ပြီးပြေစာကို ပေးအပ်ရမည့် ပုဂ္ဂိုလ်တစ်ဦးဦး က တံဆိပ်ခေါင်းမပါသည့် ပြေစာကိုပေးအပ် ခဲ့ပြီးအကယ်၍ ထိုပြေစာကို တံဆိပ်ခေါင်း ကပ်နှိပ်ခဲ့ လျှင်ထိုသူအပေါ်၌ သက်သေခံချက် အဖြစ် လက်ခံရမည့်ကိစ္စတွင် ပြေစာပေးသူက ဒဏ်ကြေးငွေ ကျပ် တစ်ရာ ပေးဆောင်ခြင်း အားဖြင့် ထိုပြေစာကို ထိုတင်သွင်းသူ အတွက် သက်သေခံချက်အဖြစ် လက်ခံရ မည်။

(ဂ) မည်သည့် ပဋိညာဉ်စာချုပ် သို့မဟုတ် သဘောတူစာချုပ်မဆို အပြန်အလှန် အပေးအယူ ပြုလုပ်ချုပ်ဆို၍ စာနှစ်စောင် သို့မဟုတ် ထိုထက်ပိုမို၍ပါရှိနေပြီး ၎င်းစာများ အနက် တစ်စောင်စောင်တွင် ထိုက်သင့်သည့်

တံဆိပ်ခေါင်း ကပ်နှိပ်ပါရှိလျှင် ထိုပဋိညာဉ် စာချုပ် သို့မဟုတ် သဘောတူစာချုပ်ကို ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ထမ်းဆောင် ပြီးဖြစ်သည်ဟု မှတ်ယူရမည်။

(ဃ) ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ အခန်း-၁၂ သို့မဟုတ် အခန်း-၃၆ အရ မှုခင်းတစ်စုံ တစ်ရာမှတစ်ပါး ပြစ်မှုဆိုင်ရာတရားရုံး၌ ဆောင်ရွက် ချက်တစ်စုံတစ်ရာတွင် စာချုပ် စာတမ်း တစ်ရပ်ရပ်အား သက်သေခံအဖြစ် လက်ခံခြင်းကို ဤပုဒ်မပါမည်သည့်အချက်က မျှတားမြစ်ခြင်းမရှိစေရ။

(င) အစိုးရကဖြစ်စေ၊ အစိုးရကိုယ်စားဖြစ်စေချုပ်ဆို ထားသည့် စာချုပ်စာတမ်းတစ်စုံတစ်ရာကို သော်လည်းကောင်း၊ ပုဒ်မ ၃၂ အရ သို့မဟုတ် ဤအက်ဥပဒေပါ အခြားပြဋ္ဌာန်းချက် တစ်စုံ တစ်ရာအရပြဋ္ဌာန်းထားသည့်အတိုင်း မြို့နယ် အခွန်ဦးစီးဌာနမှူး(ကော်လိထွော်အရာရှိ)၏ သက်သေခံလက်မှတ်ပါရှိသည့် စာချုပ်စာတမ်း တစ်စုံတစ်ရာကိုလည်းကောင်း မည်သည့် တရားရုံးတစ်ခုခုတွင် သက်သေခံချက်အဖြစ် လက်ခံခြင်းကို ဤပုဒ်မပါ မည်သည့်အချက် ကမျှ တားမြစ်ခြင်းမရှိစေရ။

စာချုပ်စာ
တမ်းကို
သက်သေ
ခံအဖြစ်
လက်ခံပြီး
နောက်
မေးမြန်း
ပြောဆိုခွင့်
မရှိသည့်
ပြဋ္ဌာန်းချက်

၃၆။

စာချုပ်စာတမ်းတစ်ခုကို သက်သေခံအဖြစ်လက်ခံပြီး ဖြစ်သည့် အချက်တွင် ထိုကဲ့သို့လက်ခံပြီး ဖြစ်သောဝန်ခံချက်ကို ပုဒ်မ ၆၁ တွင်ပါရှိသည့် ပြဋ္ဌာန်းချက်အရမှတစ်ပါး ထိုအမှု သို့မဟုတ် အမှုစစ်ဆေးနေစဉ် မည်သည့်အဆင့်၌မဆို အဆိုပါ စာချုပ်

စာတမ်းသည် နည်းလမ်းတကျ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ခြင်း မရှိသေးဟုအကြောင်းပြ၍ မေးမြန်းခွင့်မရှိ စေရ။

လိုအပ်သည့် အမျိုးအစား မဟုတ်သော တံဆိပ်ခေါင်း ပါစာချုပ် စာတမ်း များကိုလက်ခံ ခြင်း

တံဆိပ်ခေါင်းခွန် လုံလောက်စွာ ကပ်နှိပ်ထားသော်လည်း လိုအပ် သည့် တံဆိပ်ခေါင်းအမျိုးအစား မဟုတ်သည့်အချက်တွင် ထိုစာချုပ်အတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ပေး ဆောင်ပြီးသည့်အခါ ၎င်းစာချုပ်စာတမ်းကို ထိုက်သင့်သည့် တံဆိပ်ခေါင်းကပ်နှိပ်ပြီးကြောင်း အသိအမှတ်ပြု လက်မှတ် ရေးထိုးခွင့်ရသည့်အပြင် ဤကဲ့သို့သော စာချုပ်သည် စာချုပ် ချုပ်ဆိုသည့်နေ့မှ အစပြု၍ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီး ဖြစ်ကြောင်းမှတ်ယူရမည်ဟု ပြည်ထောင်စု အစိုးရဖွဲ့၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသည် လိုအပ်သည့် နည်းဥပဒေများကို ပြဋ္ဌာန်းနိုင် သည်။

စာချုပ်စာ ၃၈။ တမ်းများ သိမ်းယူ သည့်နည်း လမ်း

(၁) စာချုပ်စာတမ်းတစ်ရပ်ကိုပုဒ်မ ၃၃ အရ သိမ်းယူ ထားသည့်မည်သူမဆို ဥပဒေအရ သို့မဟုတ် အမှုသည် များ၏ သဘောတူညီချက်အရ သက်သေခံချက် ရယူခွင့် ရှိပြီး ပုဒ်မ ၃၅ ပြဋ္ဌာန်းချက်အရ ဒဏ်ကြေးငွေကို ပေးဆောင်ပြီးနောက် သို့မဟုတ် ပုဒ်မ ၃၇ အရ ပြဋ္ဌာန်း ထားသည့်အတိုင်း တံဆိပ်ခေါင်းခွန်ကိုပေးဆောင်စေပြီး နောက်ပိုင်း၌ ထိုစာချုပ်စာတမ်းကို သက်သေခံအဖြစ် လက်ခံပြီးသောအခါတွင် ၎င်းစာချုပ်စာတမ်းအတွက် ထိုက်သင့်သည့် အခွန်ငွေနှင့်ဒဏ်ငွေတို့သည် ဖော်ပြပါ ရှိသည့် သက်သေခံလက်မှတ်နှင့်တကွ အသိအမှတ် ပြုမှန်ကန်ကြောင်း လက်မှတ်ရေးထိုးထားသည့် ထိုစာချုပ်

စာတမ်းလက်ခံမိတ္တူ တစ်စောင်ကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) ထံပေးပို့ရမည့်အပြင် ၎င်းတံဆိပ်ခေါင်းခွန်နှင့် ဒဏ်ငွေများကိုလည်း မြို့နယ်အခွန်ဦးစီးဌာနမှူး(ကော်လိတ္တော်အရာရှိ)ထံ သို့မဟုတ် ဤကိစ္စအတွက် မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)က ၎င်း၏ကိုယ်စား ခန့်ထားသူထံသို့ ပေးပို့ရမည်။

(၂) အခြားအမှုကိစ္စအရပ်ရပ်တွင် ဤကဲ့သို့ စာချုပ်စာတမ်းတစ်ရပ်ကို သိမ်းယူထားသူသည် ထိုစာချုပ်စာတမ်းမူရင်းကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) ထံ ပေးပို့ရမည်။

ပုဒ်မ ၃၈၊ ၃၉။
အရ
ဒဏ်ကြေး
ငွေကိုပြန်
ပေးနိုင်
သည့်
ကော်လိတ္တော်
အရာရှိ၏
ခွင့်အာဏာ

(၁) စာချုပ်စာတမ်းတစ်ခု၏မိတ္တူကို ပုဒ်မ၃၈၊ ပုဒ်မခွဲ(၁)အရ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) ထံသို့ ပေးပို့သည့်အခါ ယင်းမြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)သည် သင့်လျော်သည်ဟု ထင်မြင်ပါက ထိုစာချုပ် စာတမ်းနှင့်ပတ်သက်၍ ပေးဆောင်ပြီးသည့် ဒဏ်ကြေးငွေများအနက် ကျပ်ငါးရာထက်ပိုသည့် ဒဏ်ကြေးငွေများကို ပြန်လည်ထုတ်ပေးနိုင်သည်။

(၂) ထိုကဲ့သို့သော စာချုပ်စာတမ်းတစ်ရပ်ကို သိမ်းယူထားသည်မှာ ပုဒ်မ ၁၃ သို့မဟုတ် ပုဒ်မ ၁၄ ကို ဆန့်ကျင်၍ ရေးသားခြင်းကြောင့်ဖြစ်လျှင် ဆိုခဲ့သည့်အတိုင်း ပေးဆောင်ပြီးသည့် ဒဏ်ကြေးငွေအားလုံးကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)က ပြန်လည်ထုတ်ပေးနိုင်သည်။

သိမ်းယူထားသည့်စာချုပ်
စာတမ်းများကို
မြို့နယ်အခွန်
ဦးစီးဌာနမှူး(ကော်လိတ္တော်
အရာရှိ)က
တံဆိပ်ခေါင်းတံဆိပ် နိုင်ခွင့်
အာဏာ

(၁) တံဆိပ်ခေါင်းခွန် တစ်ဆယ်ကျပ် သာ ထိုက်သင့်သည့် စာချုပ်စာတမ်း သို့မဟုတ် ငွေလွှဲလက်မှတ် သို့မဟုတ်

ငွေပေးကတိစာချုပ် မဟုတ်သည့် စာချုပ်စာတမ်း တစ်ရပ်ရပ်ကို ပုဒ်မ ၃၃အရ သိမ်းချုပ်သည့်အခါတွင်ဖြစ်စေ၊ ပုဒ်မ ၃၈၊ ပုဒ်မခွဲ(၂)အရ ပေးပို့၍ လက်ခံရရှိသည့် အခါတွင်ဖြစ်စေ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိထွော အရာရှိ)သည် အောက်ပါ လုပ်ထုံးလုပ်နည်းအတိုင်း လိုက်နာဆောင်ရွက်ရမည်-

(က) အဆိုပါစာချုပ်စာတမ်းတွင် ထိုက်သင့်သည့် တံဆိပ်ခေါင်း ကပ်နှိပ်ပြီးကြောင်း သို့မဟုတ် တံဆိပ်ခေါင်းခွန် မထိုက်သင့်ကြောင်း မြို့နယ် အခွန်ဦးစီးဌာနမှူး (ကော်လိထွောအရာရှိ) က ထင်မြင်ယူဆလျှင် ထိုက်သင့်သည့် တံဆိပ်ခေါင်းကပ်နှိပ်ပြီးကြောင်း အမှုပေါ် မူတည်၍ ထိုစာချုပ်စာတမ်းပေါ်တွင် ထပ်ဆင့် ထောက်ခံချက် ရေးသားအတည်ပြုရမည်။

*(ခ) အဆိုပါစာချုပ်စာတမ်းသည် တံဆိပ်ခေါင်း ခွန် ထိုက်သင့်ပြီး ထိုက်သင့်သည့် တံဆိပ် ခေါင်းကို ကပ်နှိပ်ထားခြင်းမရှိဟု မြို့နယ် အခွန်ဦးစီးဌာနမှူး (ကော်လိထွောအရာရှိ) က ထင်မြင်ယူဆလျှင် ဒဏ်ကြေးငွေ ကျပ် ငါးရာ နှင့်အတူ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ဖြစ်စေ၊ ပြည့်မီရန် လိုအပ်သည့် တံဆိပ် ခေါင်းခွန်ငွေကိုဖြစ်စေ ပေးဆောင်စေရန် သို့မဟုတ် ယင်းအနေဖြင့် သင့်လျော်သည် ဟု ထင်မြင်ပါက ထိုက်သင့်တံဆိပ်ခေါင်းခွန် သို့မဟုတ် ပြည့်မီရန်လိုအပ်သည့် တံဆိပ် ခေါင်းခွန်၏ သုံးဆမှာ ငါးရာကျပ် ထက်ပို

* ၂၀၁၉ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။

သည်ဖြစ်စေ၊ လျော့သည်ဖြစ်စေ ထိုတံဆိပ်
ခေါင်းခွန်၏ သုံးဆထက် မပိုသော ဒဏ်ကြေး
ငွေကို ပေးဆောင်စေရန် ဆင့်ဆို ရမည်။

သို့ရာတွင် အဆိုပါစာချုပ်စာတမ်းကို သိမ်းယူထား
သည်မှာ ပုဒ်မ ၁၃ သို့မဟုတ် ပုဒ်မ ၁၄ ကို ဆန့်ကျင်၍
ရေးသားခြင်းကြောင့်ဖြစ်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူး
(ကော်လိတ္တော်အရာရှိ)သည် ၎င်းအနေနှင့် သင့်လျော်သည်ဟု
ထင်မြင်ပါက ဤပုဒ်မအရ သတ်မှတ်ပြဋ္ဌာန်းထားသည့်
ဒဏ်ကြေး ငွေ အားလုံးကို ကင်းလွတ်ခွင့် ပြုနိုင်သည်။

(၂) ပုဒ်မခွဲ(၁)ပုဒ်မခွဲငယ်(က)အရ သက်သေခံ
လက်မှတ်တိုင်းသည် ဤအက်ဥပဒေ၏
ရည်ရွယ်ချက်များအလို့ငှာ ယင်းလက်မှတ်
ပါအကြောင်းအရာ စကားရပ်များအတိုင်း
အပြီးသတ် သက်သေခံချက်ဖြစ်စေရမည်။

(၃) စာချုပ်စာတမ်းတစ်ရပ်ကို ပုဒ်မ ၃၈၊ ပုဒ်မခွဲ(၂)
အရ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်
အရာရှိ)ထံ ပေးပို့ခဲ့ခြင်းဖြစ်လျှင် မြို့နယ်
အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)
သည် ဤပုဒ်မတွင် ပြဋ္ဌာန်းထားသည့်အတိုင်း
အရေးယူ ဆောင်ရွက်ပြီးနောက် ထိုစာချုပ်
စာတမ်းကို သိမ်းချုပ်ခဲ့သည့် အရာရှိထံသို့
ပြန်လည်ပေးပို့ရမည်။

တံဆိပ်ခေါင်းခွန် တစ်ဆယ်ကျပ်သာ ထိုက်သင့်သည့်
စာချုပ်စာတမ်း သို့မဟုတ် ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေး
ကတိစာချုပ် မဟုတ်သည့် တံဆိပ်ခေါင်းခွန် ထိုက်သင့်သည့်
စာချုပ်စာတမ်း တစ်ရပ်ရပ်ကို ထိုက်သင့်သည့် တံဆိပ်ခေါင်း

မတော်တ ၄၁။
ဆမှားယွင်း
၍တံဆိပ်
ခေါင်းမ
ကပ်မိ
သည့်
စာချုပ်စာ
တမ်းများ

ခွန် ထမ်းဆောင်ထားခြင်းမရှိဘဲ ပုဂ္ဂိုလ်တစ်ဦးဦးက ၎င်း၏ သဘောဆန္ဒအလျောက် စာချုပ်ချုပ်ဆိုသည့်နေ့မှ သို့မဟုတ် ပထမဦးစွာချုပ်ဆိုသည့် နေ့မှ တစ်နှစ်အတွင်း မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) ရှေ့မှောက်သို့ တင်ပြလာပြီး ထိုပုဂ္ဂိုလ်က အဆိုပါစာချုပ်စာတမ်းတွင် ထိုက်သင့်သည့် တံဆိပ်ခေါင်းကို ကပ်နှိပ်ရခြင်းမရှိသေးကြောင်း အသိပေး အကြောင်းကြား၍ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် သို့မဟုတ် ပြည့်မီရန်လိုအပ်သည့် တံဆိပ်ခေါင်းခွန်ကို ပေးဆောင်ရန် မြို့နယ် အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)ထံ ကမ်းလှမ်းလာ သည့်အခါတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) သည် အဆိုပါစာချုပ်စာတမ်းတွင် ထိုက်သင့်သည့် တံဆိပ်ခေါင်း ကပ်နှိပ်ရန် ပျက်ကွက်ခဲ့ခြင်းမှာ အမှတ်မထင်ဖြစ်ခြင်း၊ မှားယွင်းခြင်း၊ အဆောတလျင် လိုအပ်ခြင်းကြောင့် ပေါ်ပေါက် ခဲ့ကြောင်း ဖြစ်သည်ဟု ယုံကြည်လျှင် ပုဒ်မ ၃၃ နှင့် ၄၀ တို့အရ ဆောင်ရွက်မည့်အစား အဆိုပါပေးသွင်းရမည့်ငွေကို လက်ခံ ပြီး နောက်တွင်ဆက်လက်၍ ပြဋ္ဌာန်းထားသည့်အတိုင်း ဆောင်ရွက်နိုင်သည်။

ပုဒ်မ ၃၅၊ ၄၂။
၄၀
သို့မဟုတ်
၄၁အရ
တံဆိပ်
ခေါင်းခွန်
ထိုက်သင့်
ပြီးသည့်
စာချုပ်
စာတမ်း
ပေါ်တွင်
ထပ်ဆင့်
လက်မှတ်
ရေးထိုး
ခြင်း

(၁) စာချုပ်စာတမ်းတစ်စုံတစ်ရာသည် အကယ်၍ တံဆိပ် ခေါင်းခွန်နှင့် ဒဏ်ကြေးငွေ တစ်စုံတစ်ရာကို(ရှိလျှင်) ပုဒ်မ ၃၅၊ ပုဒ်မ ၄၀ သို့မဟုတ် ပုဒ်မ ၄၁ အရ ပေးဆောင်ပြီးဖြစ်သည့်အခါ ထိုစာချုပ်စာတမ်းစာတမ်း ကိုသက်သေခံအဖြစ် လက်ခံသူ သို့မဟုတ် မြို့နယ်အခွန် ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)က အမှုအလိုက် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန် သို့မဟုတ် ထိုက်သင့် သည့် တံဆိပ်ခေါင်းခွန်နှင့် ဒဏ်ကြေးငွေကို ကောက်ခံပြီး

ဖြစ်ကြောင်း ငွေပေးဆောင်သူ အမည်နေရပ်နှင့်တကွ ၎င်းစာချုပ်စာတမ်းပေါ်တွင် ထပ်ဆင့်ရေးသားအတည် ပြုရမည်။

- (၂) ထိုကဲ့သို့ထပ်ဆင့်ရေးသားအတည်ပြုပြီးသည့် စာချုပ် တစ်ရပ်ရပ်သည် သက်သေခံအဖြစ် လက်ခံနိုင်ခွင့်ရှိ စေရမည့်အပြင် ထိုစာချုပ်စာတမ်းကို ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီးဖြစ်သကဲ့သို့ မှတ်ပုံတင် ခြင်း၊ ယင်းအပေါ် အရေးယူဆောင်ရွက်ခြင်းနှင့် မှန်ကန် ကြောင်းအတည်ပြုလက်မှတ် ရေးထိုးခွင့်လည်းရှိစေရ မည့်အပြင် စာချုပ်စာတမ်းကို သိမ်းယူထားသူ အရာရှိ က သိမ်းခဲ့စဉ်၌ လက်ရှိဖြစ်သူက ဤကိစ္စအတွက် လျှောက်ထားလာသည့်အခါတွင် ထိုသူသို့ဖြစ်စေ၊ ထိုသူ က ညွှန်ကြားသူသို့ဖြစ်စေ ပေးအပ်ရမည်။

သို့ရာတွင် -

- (က) ပုဒ်မ ၃၅ အရ တံဆိပ်ခေါင်းခွန်နှင့် ဒဏ်ကြေးငွေ များကို ပေးဆောင်၍ သက်သေခံအဖြစ်လက်ခံပြီး မဟုတ်သည့် မည်သည့်စာချုပ်စာတမ်းကိုမဆို သိမ်းယူ သည့်နေ့မှ တစ်လမကျော်လွန်မီ သို့မဟုတ် မြို့နယ် အခွန်ဦးစီးဌာနမှူး(ကော်လိထွော်အရာရှိ) က ထပ်မံ သိမ်းချုပ်ရန် လိုအပ်ကြောင်းနှင့် ထိုသက်သေခံလက်မှတ် ကို ပယ်ဖျက်ခြင်းမရှိသေးကြောင်းတရားဝင် ဖော်ပြ လျှင် ဆိုခဲ့သည့်အတိုင်း ပေးအပ်ခြင်းမရှိစေရ။
- (ခ) ဤပုဒ်မပါမည်သည့်အချက်ကမျှ တရားမကျင့်ထုံး ဥပဒေအမိန့်- ၁၃ နည်းဥပဒေ- ၉ ကို အကျိုးသက် ရောက်ခြင်း မရှိစေရ။

တံဆိပ်ခေါင်း
အက်ဥပဒေ
ကိုဆန့်ကျင်
ဆောင်ရွက်မှု
အတွက်
တရားစွဲ
ဆိုခြင်း ၄၃။

စာချုပ်စာတမ်းတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ဤအခန်း
အရ အရေးယူဆောင်ရွက်ခြင်း သို့မဟုတ် ဒဏ်ငွေပေးဆောင်
စေခြင်းသည် ယင်းစာချုပ်စာတမ်းနှင့်ပတ်သက်၍ တံဆိပ်ခေါင်း
ဥပဒေကို ဆန့်ကျင်သည့် ပြစ်မှုကျူးလွန်ကြောင်း ပေါ်ပေါက်လျှင်
ထိုကျူးလွန်သူအပေါ် တရားစွဲဆိုခြင်းကို ပိတ်ပင်ခြင်းမရှိစေရ။

သို့ရာတွင် ထိုပြစ်မှုကိုကျူးလွန်ခြင်းမှာ ထိုက်သင့်သည့်
တံဆိပ်ခေါင်းခွန်ကို ထမ်းဆောင်ခြင်းမပြုရအောင် ကြံရွယ်ချက်
ဖြင့် ကျူးလွန်ခြင်းဖြစ်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူး
(ကော်လိထွော့အရာရှိ)က ထင်မြင်ယူဆခြင်းမရှိလျှင် ဆိုခဲ့
သည့်အတိုင်း ဒဏ်ငွေပေးဆောင်ပြီးသည့် စာချုပ်စာတမ်း
နှင့်ဆိုင်သည့်ကိစ္စတွင် တရားစွဲဆိုခွင့်မရှိစေရ။

အချို့ ကိစ္စ
တွင်တံဆိပ်
ခေါင်းခွန်
သို့မဟုတ်
ဒဏ်ငွေများ
ပေး ဆောင်
သူက
ပြန်လည်
ရယူနိုင်ခြင်း ၄၄။

(၁) စာချုပ်စာတမ်းတစ်ရပ်အတွက် မည်သူမဆို ပုဒ်မ
၃၅၊ ပုဒ်မ ၃၇၊ ပုဒ်မ ၄၀ သို့မဟုတ် ပုဒ်မ ၄၁ အရ
တံဆိပ်ခေါင်းခွန် သို့မဟုတ် ဒဏ်ငွေ ကိုပေးဆောင်
ပြီးနောက် သဘောတူညီချက် သို့မဟုတ် ပုဒ်မ ၂၉ပါ
ပြဋ္ဌာန်းချက်များ သို့မဟုတ် ထိုစာချုပ်စာတမ်းချုပ်ဆို
သည့်အချိန်၌ အာဏာတည်ဆဲအခြား ပြဋ္ဌာန်းချက်
အရ အခြားသူက ထိုစာချုပ်စာတမ်းအတွက် ပေးဆောင်
ရန်တာဝန်ရှိသည့်အခါ ပထမဖော်ပြခဲ့သူက အခြားသူ
ထံမှ ပေးဆောင်ပြီး တံဆိပ်ခေါင်းခွန်နှင့်ဒဏ်ကြေးငွေ
ကိုပြန်လည်ရပိုင်ခွင့်ရှိသည်။

(၂) ထိုကဲ့သို့ပြန်လည်ရရှိရန်အတွက် ဤအက်ဥပဒေအရ
ထိုစာချုပ်စာတမ်းနှင့် ပတ်သက်၍ ထုတ်ပေးသည့်
သက်သေခံလက်မှတ် တစ်စုံတစ်ရာသည် ထိုစာချုပ်
စာတမ်း၌ပါရှိသည့် အကြောင်းအချက်များအတွက်

မှန်ကန်ကြောင်း အပြီးသတ်သက်သေခံချက် ဖြစ်စေရမည်။

(၃) တရားမမှု တစ်ခုခုတွင် ဖြစ်စေ ၊ အဆိုပါ ပုဂ္ဂိုလ် က အမှုသည်အဖြစ် ပါဝင်ပြီး စာချုပ်စာတမ်းကို သက်သေခံအဖြစ် တင်သွင်းသည့် မှုခင်းတစ်ရပ်ရပ် တွင်ဖြစ်စေ တရားရုံးက သင့်သည်ထင်မြင်လျှင် အဆိုပါ အခွန် သို့မဟုတ် ဒဏ်ကြေးငွေကို တရားစရိတ်နှင့် စပ်လျဉ်း၍ ချမှတ်သည့် အမိန့်တွင် ထည့်သွင်းချမှတ်နိုင်သည်။ တရားရုံးက အဆိုပါ အမိန့်တွင် ထိုသို့ ထည့်သွင်းချမှတ်ခြင်း မပြုလျှင် ထိုငွေကို ပြန်လည်ရရှိရန် မည်သည့် မှုခင်းကိုမျှ ထပ်မံ၍ စွဲဆိုခွင့် မရှိစေရ။

အချို့ကိစ္စ ၄၅။
များ တွင်
ဒဏ်ငွေ
သို့မဟုတ်
ပိုမိုကောက်
ခံသည့်
တံဆိပ်ခွန်
ကို ပြန်ပေး
နိုင်ရန်
ပြည်တွင်း
အခွန်များ
ဦးစီးဌာန၊
ညွှန်ကြားရေး
မှူးချုပ်၏
အဖွဲ့အစည်း

(၁) ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်သည် ပုဒ်မ ၃၅ သို့မဟုတ် ပုဒ်မ ၄၀ အရ ဒဏ်ကြေး ငွေတစ်စုံတစ်ရာကို ပေးဆောင်ထားပြီးနောက် ပေးဆောင်သည်နေ့မှ တစ်နှစ်အတွင်း စာဖြင့်ရေးသား လျှောက်ထားသည့်အခါတွင် ထိုဒဏ်ငွေအားလုံးကို သို့မဟုတ် အချို့အဝက်ကို ပြန်လည်ထုတ်ပေးနိုင်သည်။

(၂) ဥပဒေနှင့်အညီ ထိုက်သင့်သည်ထက်ပိုမို၍ တံဆိပ်ခေါင်းခွန်ကို ပုဒ်မ ၃၅ အရ သို့မဟုတ် ပုဒ်မ ၄၀ အရေးပေးဆောင်ပြီးသည့်အချက်တွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က တံဆိပ်ခေါင်းခွန်ကို ပိုမိုပေးဆောင်ထားကြောင်း ထင်မြင်သည့်အခါ ထိုသို့ ထမ်းဆောင်ရန် အမိန့်ချမှတ်သည့်နေ့မှ (၃)လ အတွင်း စာဖြင့်ရေးသားလျှောက်ထားလျှင်

ပိုမိုထမ်းဆောင်ထားသည့် အခွန်ငွေကို ပြန်လည် ထုတ်ပေးနိုင်သည်။

ပုဒ်မ ၃၈ အရ ပေးပို့ သည့်စာချုပ် စာတမ်းများ ပျက်ဆုံးသည့် အတွက် တာဝန် မရှိခြင်း

- ၄၆။ (၁) ပုဒ်မ ၃၈၊ ပုဒ်မခွဲ (၂) အရ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)ထံပေးပို့သည့် စာချုပ်စာတမ်း တစ်စုံတစ်ရာသည် ပျောက်ဆုံးလျှင်ဖြစ်စေ၊ ဖျက်ဆီး လျှင်ဖြစ်စေ၊ ပေးပို့သူမှာ ထိုသို့ပျောက်ဆုံးခြင်း၊ ပျက်စီး ခြင်း၊ သို့မဟုတ် ဆုံးရှုံးခြင်းအတွက် တာဝန်မရှိစေရ။
- (၂) စာချုပ်စာတမ်းတစ်စုံတစ်ရာကို အထက်ပါအတိုင်း ပေးပို့သည့်အခါတွင် သိမ်းယူစဉ် ထိုစာချုပ်ကို လက်ရှိ ဖြစ်သူက သိမ်းယူသူထံမှ မိမိကုန်ကျ စရိတ်ဖြင့် မိတ္တူကူး၍ သိမ်းယူသူ ကိုယ်တိုင် မှန်ကန်ကြောင်း သက်သေခံလက်မှတ် ရေးထိုးပေးရန် တောင်းဆိုခွင့် ရှိသည်။

ငွေပေး ချေရန်ရှိ သူရရှိသည့် အခွန် မပါသည် ငွေလွှဲ လက်မှတ်၊ ကတိ စာချုပ် များကို ၎င်းက တံဆိပ်ခေါင်း ခွန်ကပ် နှိပ်နိုင် ခွင့်အာဏာ

၄၇။ တံဆိပ်ခေါင်းခွန် တစ်ဆယ်ကျပ်သာ ထိုက်သင့်သည့် ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးကတိ စာချုပ်တစ်စုံတစ်ရာ ကို ငွေထုတ်ယူရန် တင်ပြလာသည့်အခါ၌ တံဆိပ်ခေါင်းကပ် ထားခြင်းမရှိလျှင် ထိုကဲ့သို့တင်ပြခြင်းကိုလက်ခံသူက လိုအပ် သည့် ကပ်တံဆိပ်ခေါင်းကိုကပ်နှိပ်၍ ဤအက်ဥပဒေ၌ ဖော်ပြ ပြီးဖြစ်သည့် နည်းလမ်းအတိုင်း ထိုတံဆိပ်ခေါင်းကိုပယ်ဖျက် ရမည့်အပြင် ယင်းငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးကတိ စာချုပ်အတွက် ပေးရမည့်ငွေကို ပေးနိုင်ပြီး အခွန်ကို အမှန်ပေး ဆောင်သင့်သူထံမှတောင်း ယူခွင့်ရှိသည် သို့မဟုတ် ဆိုခဲ့သည့် မိမိပေးရန်ရှိငွေမှ နုတ်ယူခွင့်ရှိသည့်အပြင် အဆိုပါ စာချုပ် စာတမ်းသည် လုံလောက်ခိုင်မာသည်ဟု မှတ်ယူရမည်။

သို့ရာတွင် ဤပုဒ်မပါမည်သည့်အချက်ကမျှ တစ်ဦး တစ်ယောက်ကို ယင်း၏ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေး ကတိစာချုပ် ဆက်စပ်တာဝန်ရှိခြင်းနှင့်စပ်လျဉ်း၍ ပြစ်ဒဏ် သို့မဟုတ် ဆောင်ရွက်ချက်တို့မှ ကင်းလွတ်ခွင့်မရှိစေရ။

တံဆိပ်
ခေါင်းခွန်
များနှင့်ဒဏ်
ငွေများပြန်
လည်ကော
က်ခံခြင်း

၄၇။ ဤအခန်းအရပေးဆောင်ရန်ရှိသည့် တံဆိပ်ခေါင်းခွန်၊ ဒဏ် ကြေးငွေနှင့် အခြားငွေများအားလုံးကို မြို့နယ်အခွန်ဦးစီး ဌာနမှူး (ကော်လိတွော့အရာရှိ) က အရကောက်ခံရမည့်အပြင် ကောက်ခံသည့်အခါတွင် ၎င်းငွေများကို ပေးဆောင် ရန်ရှိသူပိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်းများကို သိမ်းဆည်း ရောင်းချ၍ဖြစ်စေ၊ မြေခွန်မပြေကျန်ငွေဖြစ်သကဲ့သို့ အရကောက်ခံရန် အခြားတည်ဆဲ နည်းလမ်းများဖြင့်ဖြစ်စေ ပြန်လည်ကောက်ခံနိုင်သည်။

၄၈-က။ ပယ်ဖျက်ထားသည်။

အခန်း (၅)

အချို့ကိစ္စများတွင် တံဆိပ်ခေါင်းများအတွက်ခွင့်ပြုချက်များ

ပျက်စီး
သည့် တံဆိပ်
ခေါင်းများ
အတွက်ခွင့်
ပြုချက်

၄၉။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြဋ္ဌာန်းထားသည့် နည်းဥပဒေများကို အခြေပြု၍ လိုအပ်သော သက်သေခံ အထောက်အထား ရရှိရန် သို့မဟုတ် စုံစမ်းမှုပြုလုပ်ရန် အတွက် မြို့နယ်အခွန်ဦးစီးဌာနမှူး(ကော်လိတွော့အရာရှိ) သည် ပုဒ်မ ၅၀ ၌ ပြဋ္ဌာန်းထားသည့် ကာလအပိုင်းအခြား အတွင်း တင်သွင်းသည့် လျှောက်လွှာနှင့် အကြောင်းအရာကို ကျေနပ်မှုရှိလျှင် ပျက်စီးသွားသော နှိပ်တံဆိပ်ခေါင်းများနှင့် ပတ်သက်၍ အောက်တွင် ဖော်ပြသည့် ကိစ္စရပ်များတွင် ခွင့်ပြုနိုင်သည် -

(က) စက္ကူတစ်စုံတစ်ရာတွင်ရေးသားသည့် စာချုပ် စာတမ်းကို မည်သူမဆို မချုပ်ဆိုမီ အမှုမဲ့ အမှတ်မဲ့ဖြစ်စေ၊ မကြံရွယ်ဘဲဖြစ်စေ၊ ယိုယွင်း ပျက်စီး၍ အသွင်သဏ္ဍာန်မထင်မရှား သို့မဟုတ် ရေးသားရာတွင် မှားယွင်း၍ဖြစ်စေ၊ အခြားအကြောင်းတစ်စုံတစ်ရာကြောင့်ဖြစ်စေ၊ ရည်ရွယ်သည့်ကိစ္စတွင် အသုံးပြုရန်အတွက် မသင့်လျော်သည့် တံဆိပ်ခေါင်း၊

(ခ) စာချုပ်စာတမ်းတစ်စုံတစ်ရာကို အားလုံး သို့မဟုတ် တစ်ပိုင်းတစ်စရေးပြီး ဖြစ်သော်လည်း မည်သည့်အမှုသည်ကမျှ လက်မှတ်ရေးထိုးခြင်း သို့မဟုတ် ချုပ်ဆိုခြင်းမပြုသေးသည့် စာချုပ်စာတမ်းပေါ်ရှိ တံဆိပ်ခေါင်း၊

(ဂ) တောင်းဆိုသည့်အခါမှအပ အခြားနည်းဖြင့် ပေးရန်ရှိသည့် ငွေလွှဲလက်မှတ်များ သို့မဟုတ် ငွေပေးကတိစာချုပ်များ ဖြစ်သည့်အချက်တွင် -

(၁) မည်သည့်ငွေလွှဲလက်မှတ်တွင်မဆို ကိုယ်တိုင် လက်မှတ်ရေးထိုးသူ သို့မဟုတ် ၎င်း၏ကိုယ်စားလက်မှတ်ရေးထိုးသူက လက်မှတ်ရေးထိုးပြီး ဖြစ်သော်လည်း လက်ခံခြင်းမပြုရသေးသည့် သို့မဟုတ် မည်သည့်နည်းလမ်းနှင့်မျှ အသုံးမပြုရသေးသည့် ငွေလက်ခံစေရန် အလို့ငှာ တင်ပြသည့်ကိစ္စမှတစ်ပါး အခြားမည်သည့်ကိစ္စနှင့်မျှ လက်မလွှတ်ရ

သေးသည့် ငွေလွှဲလက်မှတ် တစ်စုံ တစ်ရာအပေါ်၌ပါရှိသည့် နှိပ်တံဆိပ် ခေါင်း၊ သို့ရာတွင် ထိုတံဆိပ်ခေါင်း မျိုးရိုက်နှိပ်လျက်ပါသည့် စက္ကူတွင် နောက်ထပ်ရေးသား ရန်ရှိသည့် ငွေလွှဲ လက်မှတ် တစ်စုံတစ်ရာအတွက် ငွေလက်ခံမှုအတွက် ရည်ရွယ်သည့် လက်မှတ်တစ်စုံတစ်ရာ မပါရှိစေရ။

(၂) ကိုယ်တိုင် လက်မှတ်ရေးထိုးသူ သို့မဟုတ် ၎င်း၏ကိုယ်စားလက်မှတ် ရေးထိုးသူက လက်မှတ်ရေးထိုးပြီး ဖြစ်သော်လည်း မည်သည့်နည်းလမ်း နှင့်မျှ အသုံးမပြုရသေးသည့် သို့မဟုတ် ထိုသူ၏လက်မှ မလွှတ်ရ သေးသည့် ငွေပေးကတိစာချုပ်တွင် ကပ်ထားသည့် တံဆိပ်ခေါင်း၊

(၃) ကိုယ်တိုင် လက်မှတ်ရေးထိုးသူ သို့မဟုတ် ၎င်း၏ကိုယ်စားလက်မှတ် ရေးထိုးသူက လက်မှတ်ရေးထိုးသည့် ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေး ကတိစာချုပ် တစ်စုံတစ်ရာတွင် အသုံးပြုပြီး သို့မဟုတ် အသုံးပြုရန် ရည်ရွယ်သော တံဆိပ်ခေါင်း၊ သို့ သော် လက်ခံပြီးသည့် သို့မဟုတ် ထပ်ဆင့် လက်မှတ်ရေးထိုးပြီးသည့် ငွေလွှဲလက်မှတ်တွင် ပျက်ကွက်မှု

သို့မဟုတ် မှားယွင်းမှုပါရှိသည့် တံဆိပ်ခေါင်းသည်ပျက်စီး သို့မဟုတ် အသုံးပြု၍မရနိုင်အောင် ဖြစ်ခဲ့လျှင် ၎င်းငွေလွှဲလက်မှတ်ပေါ် ပါရှိသည့် တံဆိပ်ခေါင်း သို့မဟုတ် ငွေပေးကတိ စာချုပ် ဖြစ်သည့်အချက်တွင် ငွေပေး ချေမည့်သူသို့ လက်ရောက် ပေးအပ် သည့်အခါ၌ ကပ်ထားသည့် တံဆိပ် ခေါင်း သို့ရာတွင် ဆိုခဲ့သည့်အတိုင်း မှားယွင်းသည့်အချက်ကို ပြင်ဆင် ခြင်းမှတစ်ပါး အခြားအကြောင်း အချက်တစ်ရပ်ရပ်တွင် ပျက်စီး ယိုယွင်း သည့် ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးကတိစာချုပ်များအတွက် ပြည့်စုံ၍ ထိုက်သင့်သည့် တံဆိပ်ခေါင်း ကို ကပ်နှိပ်စေ၍ တင်ပြစေရမည်။

(ဃ) သက်ဆိုင်ပါဝင်သူတစ်ဦးဦးက ရေးသားချုပ်ဆို ပြီးဖြစ်သော်လည်း အောက်ပါစာချုပ်စာတမ်းအတွက် အသုံးပြုပြီးသည့်တံဆိပ်ခေါင်း -

- (၁) ရေးသားချုပ်ဆိုပြီးနောက် ကနဦး ကပင် ဥပဒေအရ လုံးဝပျက်ပြယ် နေကြောင်း တွေ့ရှိရသော စာချုပ် စာတမ်း။
- (၂) ချုပ်ဆိုပြီးနောက် အမှား သို့မဟုတ် မှားယွင်းမှုတစ်စုံတစ်ရာ ပါရှိသည်ဟု တွေ့ရှိရသည့်အတွက် မူလကြံ့ရွယ်

သည့်အတိုင်း အသုံးပြုရန် မသင့်
လျော်သည့်စာချုပ်စာတမ်း၊

(၃) လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆို
သင့်သူ တစ်စုံတစ်ယောက်က မချုပ်
ဆိုရသေးမီ သေဆုံး၍ဖြစ်စေ၊ ချုပ်ဆို
ခြင်း မပြုလိုကြောင်း ငြင်းဆို၍ဖြစ်
စေ၊ ရည်ရွယ်ထားသည့် အတိုင်း
ဆောင်ရွက်ရန်ရှိသည်ကို အထမြောက်
အောင် မချုပ်ဆိုနိုင်သည့် စာချုပ်
စာတမ်း၊

(၄) စာချုပ်ချုပ်ဆိုရာ၌ အဓိကကျသူက
မချုပ်ဆိုသည့်အပြင် လက်မှတ်
မရေးထိုးနိုင်၍ဖြစ်စေ၊ လက်မှတ်မ
ရေးထိုးလိုကြောင်း ငြင်းပယ်၍ဖြစ်
စေ၊ ကြံရွယ်ရင်း ကိစ္စအတိုင်း အထ
မြောက်မှုမရှိသည့် စာချုပ်စာတမ်း၊

(၅) တစ်စုံတစ်ယောက်သောသူက ချုပ်ဆို
သည့်စာချုပ်အတိုင်း ဆောင်ရွက်ရန်
ငြင်းဆန်ခြင်းကြောင့် သို့မဟုတ်
အာမခံငွေအဖြစ် ကြံရွယ်ထားသည့်
ငွေကြေး တစ်စုံတစ်ရာကို ကြိုတင်
ထုတ်ပေးရန် ငြင်းဆန်ခြင်း သို့မဟုတ်
ပေးအပ်သည့်ရာထူး တစ်စုံတစ်ရာ
ကို လက်မခံခြင်း သို့မဟုတ် ငြင်းပယ်
ခြင်းကြောင့် ကြံရွယ်ထားသည့်

ရည်ရွယ်ချက် လုံးဝဆုံးရှုံးသွား
သည့် စာချုပ်စာတမ်း၊

(၆) ချုပ်ဆိုသည့်စာချုပ်အရ ဆောင်ရွက်
ရန်ကြံရွယ်သည့် အမှုကိစ္စကိုဆိုခဲ့
သည့် တံဆိပ်ခေါင်းတန်ဖိုးအောက်
မလျော့သော တံဆိပ်ခေါင်းပါသည့်
စာချုပ်မှာ ထိုအမှုသည်များ အကြား
အခြားစာချုပ်စာတမ်းအရ ဆောင်ရွက်
ပြီးဖြစ်၍ အသုံးမဝင် ဖြစ်လာသည့်
စာချုပ်စာတမ်း၊

(၇) ချုပ်ဆိုထားသည့် စာချုပ်တွင် တန်ဖိုး
ထက်လျော့သော တံဆိပ်ခေါင်းပါရှိ
နေပြီးဆိုခဲ့သည့် တံဆိပ်ခေါင်း တန်ဖိုး
အောက်မလျော့သည့် တံဆိပ်ခေါင်း
ပါရှိသော အခြားစာချုပ်စာတမ်းအရ
အမှုသည်များ အကြားဆောင်ရွက်
ပြီးဖြစ်သည့် အမှုကိစ္စနှင့်စပ်လျဉ်း၍
ချုပ်ဆိုသည့် စာချုပ်စာတမ်း၊

(၈) အမှုမဲ့အမှတ်မဲ့ဖြစ်စေ၊ မရည်ရွယ်၍
ဖြစ်စေ၊ ပျက်စီးသွား၍ မူလချုပ်ဆို
ရာတွင် ပါဝင်သည့်အမှုသည်တို့ကပင်
တူညီသည့် သဘောအတိုင်း အခြား
စာချုပ်စာတမ်းတစ်စောင်ကို အစား
ချုပ်ဆို၍ ထိုက်သင့်သည့် တံဆိပ်ခေါင်း
ခွန် ထမ်းဆောင်ထားသည့် စာချုပ်
စာတမ်း၊

သို့ရာတွင်-

ချုပ်ဆိုသည့် စာချုပ်စာတမ်း ဖြစ်သည့် ကိစ္စ
၌ ထိုစာချုပ်စာတမ်းကို သက်သေခံအဖြစ် ပေးအပ်နိုင်
သို့မဟုတ် တင်ပြနိုင်ပြီး ပယ်ဖျက်ရန် ပေးအပ်ပြီးသော
ထိုစာချုပ်စာတမ်းပါရှိသည့် မည်သည့် တရားမှုခင်းကိုမျှ
စတင်စွဲဆို ဆောင်ရွက်ခြင်း မပြုရ။

ရှင်းလင်းချက် - စာချုပ်စာတမ်းတစ်ခုကို တံဆိပ်ခေါင်း
ခွန် အပြည့်အဝ ထမ်းဆောင်ထား
ကြောင်း ပုဒ်မ ၃၂ အရ မြို့နယ်အခွန်
ဦးစီးဌာနမှူး (ကော်လိထွော်အရာရှိ) ၏
သက်သေခံလက်မှတ်သည် ဤပုဒ်မ
အရ နှိပ်တံဆိပ်ခေါင်းဖြစ်သည်။

ပုဒ်မ ၄၉ အ
ရခွင့်ပြုသည့်
သက်သာခွင့်
ကိုလျှောက်
ထားရမည့်
အချိန်ကာလ

၅၀။ ပုဒ်မ ၄၉ အရ စာချုပ်စာတမ်း တစ်စုံတစ်ရာအတွက်
သက်သာခွင့်ကို အောက်ပါကာလအပိုင်းအခြားအတွင်း လျှောက်ထား
ရမည်ဟု ဆိုရာတွင် -

- (၁) အထက်ပြဋ္ဌာန်းထားသည့် ပုဒ်မခွဲ(ဃ) (၅) အရ
ဖော်ပြပါရှိသည့် ကိစ္စအတွက် စာချုပ်ပါနေ
မှ (၂) လ အတွင်း၊
- (၂) တံဆိပ်ခေါင်းပါစက္ကူပေါ်တွင် သက်ဆိုင်သူတို့
အနက်မည်သူမျှ ရေးသားချုပ်ဆိုခြင်း မပြုရ
သေးသည့်ကိစ္စအတွက် တံဆိပ်ခေါင်း ပျက်စီး
သည့် နောက် (၆) လအတွင်း၊
- (၃) တံဆိပ်ခေါင်းပါစက္ကူတွင် သက်ဆိုင်သူတစ်ဦးဦး
က စာချုပ်ရေးသား ချုပ်ဆိုပြီးသောကိစ္စ
အတွက် စာချုပ်ပါနေရက်မှ (၆)လအတွင်း
သို့မဟုတ် နေ့စွဲဖော်ပြထားခြင်း မရှိလျှင်

ဦးစွာချုပ်ဆိုသည့်နေ့ သို့မဟုတ် ချုပ်ဆိုသူ တစ်ဦးတည်း ချုပ်ဆိုသည့် နေ့မှ(၆)လ အတွင်း၊

သို့ရာတွင်-

- (က) ပျက်စီးသွားသော စာချုပ်စာတမ်းတစ်စုံတစ်ရာကို လုံလောက်သော အကြောင်းအချက်များအရ မြန်မာနိုင်ငံပြင်ပသို့ ပို့ပြီးနောက် မြန်မာနိုင်ငံအတွင်း ပြန်လည်လက်ခံရရှိသည့် နေ့မှ (၆)လအတွင်း လျှောက်ထားနိုင်သည်။
- (ခ) မလွဲမရှောင်နိုင်သည့် ကိစ္စများကြောင့် စာချုပ်စာတမ်းတစ်စုံတစ်ရာကို အစားထိုးပြီးနောက် ဖော်ပြပါအချိန်အတွင်း ပယ်ဖျက်ရန် မတင်ပြနိုင်လျှင် အစားထိုးချုပ်ဆိုသည့် စာချုပ်ကိုချုပ်သည့် နေ့မှ (၆)လ အတွင်း လျှောက်ထားနိုင်သည်။

အသင်းစုများ
မှအသုံးပြု
ရန်မလိုသည့်
ပုံနှိပ်ပုံစံများ
အားခွင့်ပြု
ခြင်းကိစ္စ

၅၁။ ဘဏ်လုပ်ငန်းရှင် သို့မဟုတ် ဥပဒေအရဖွဲ့စည်းထားသည့် ကုမ္ပဏီ သို့မဟုတ် အခြားအသင်းစုတစ်ခုခုက ပုံနှိပ်ပြီး စာချုပ်စာတမ်းပုံစံများအလို့ငှာ အသုံးပြုမည့်တံဆိပ်ခေါင်းပါ စက္ကူများကို လုံလောက်သော အကြောင်းတစ်ခုခုကြောင့် ၎င်းတို့က ဆက်လက်အသုံးပြုရန် မလိုအပ်တော့လျှင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သို့မဟုတ် ဤကိစ္စအလို့ငှာ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် က အခွင့်အာဏာအပ်နှင်းထားသည့် မြို့နယ်အခွန်ဦးစီးဌာန မှူး (ကော်လီထွော်အရာရှိ)သည် အချိန်အကန့်အသတ်မရှိ အဆိုပါ တံဆိပ်ခေါင်းပါ စက္ကူများအတွက် ခွင့်ပြုနိုင်သည်။ သို့ရာတွင် အဆိုပါ တံဆိပ်ခေါင်းပါစက္ကူများအတွက် တံဆိပ်ခေါင်းခွန်ကို နည်းလမ်းတကျ ထမ်းဆောင်ခဲ့ပြီးကြောင်း

ကျေနပ်လက်ခံမှုရှိသည့်အခါမှသာ ယင်းအတိုင်း သက်သာခွင့် ပြုနိုင်သည်။

မှားယွင်း
အသုံးပြုခဲ့
သည့်တံဆိပ်
ခေါင်းများ
အတွက်
ခွင့်ပြုခြင်း

၅။

(က) တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာတမ်း တစ်စုံတစ်ရာတွင် ၎င်းစာချုပ်စာတမ်းမျိုးအတွက် ဤအက်ဥပဒေအရ ပြုလုပ်သည့်နည်းဥပဒေများနှင့် အညီ သတ်မှတ်ပြဋ္ဌာန်းထားသည့် တံဆိပ်ခေါင်း မျိုးမှတစ်ပါး အခြားတံဆိပ်ခေါင်းမျိုး တစ်စုံတစ်ရာ ကိုလည်းကောင်း၊ လိုအပ်သည် ထက်တန်ဖိုးပိုမိုသော တံဆိပ်ခေါင်းတစ်စုံတစ်ရာကိုလည်းကောင်း၊ တစ်စုံ တစ်ယောက်သောသူက အမှတ်မဲ့ အသုံးပြုသောအခါ ဖြစ်စေ၊ အခွန်ထိုက်သင့်ရန် မရှိသည့် စာချုပ်စာတမ်း အတွက် တံဆိပ်ခေါင်းတစ်စုံတစ်ရာကို အမှတ်မဲ့ အသုံးပြုမိသည့် အခါဖြစ်စေ၊

(ခ) စာချုပ်စာတမ်းတစ်စုံတစ်ရာကို ပုဒ်မ ၁၃ ပါ ပြဋ္ဌာန်း ချက်များနှင့် ဆန့်ကျင်ရေးသားသည့်အတွက် ၎င်းစာချုပ် စာတမ်းတွင် အသုံးပြုသည့် တံဆိပ်ခေါင်းမှာ ပုဒ်မ ၁၅ အရ အမှတ်မဲ့အသုံးပြု၍ မရနိုင်အောင် ဖြစ်လာ သည့်အခါဖြစ်စေ၊ ၎င်းစာချုပ်ပါ နေ့ရက်မှ (၆)လ အတွင်းသော်လည်းကောင်း၊ နေ့စွဲဖော်ပြထားခြင်း မရှိလျှင် ပထမဦးစွာချုပ်ဆိုပြီးနောက် သို့မဟုတ် တစ်ဦးတစ်ယောက်တည်း ချုပ်ဆိုသူက ချုပ်ဆိုပြီး နောက်(၆)လအတွင်း လျှောက်ထားသည့်အခါတွင် ထိုစာချုပ်စာတမ်းအပေါ်၌ အကယ်၍တံဆိပ်ခေါင်းခွန် ထိုက်သင့်လျှင် ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်ကို ထပ်မံကပ်ပြီးသည့်အခါ၌ မြို့နယ်အခွန်ဦးစီးဌာနမှူး

(ကော်လိတ္တော်အရာရှိ)သည်ဆိုခဲ့သည့်အတိုင်း မှားယွင်း အသုံးပြုမိခဲ့သည့် သို့မဟုတ် အသုံးပြု၍မရနိုင်လောက် အောင်ဖြစ်လာသည့် တံဆိပ်ခေါင်းကို ပယ်ဖျက်ပြီး ပျက်စီးပြီးသည့် တံဆိပ်ခေါင်းအဖြစ်ခွင့်ပြုနိုင်သည်။

ပျက်စီးသည့် သို့မဟုတ် မှားယွင်းအသုံးပြုမိသည့် တံဆိပ်ခေါင်း များကိုပြုလုပ် စေရန် နည်းလမ်း

၅၃။

ပျက်စီးသည့် သို့မဟုတ် မှားယွင်းအသုံးပြုမိသည့် တံဆိပ်ခေါင်း များနှင့်စပ်လျဉ်း၍ ဆောင်ရွက်သည့် မည်သည့် ကိစ္စတွင်မဆို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) က ၎င်း တံဆိပ်ခေါင်းများအစား -

- (က) အမျိုးအစားတူ၊ တန်ဖိုးတူ အခြားတံဆိပ်ခေါင်း များ သို့မဟုတ်
- (ခ) လိုအပ်၍ ၎င်းကသင့်လျော်သည်ဟု ထင်မြင် လျှင်တန်ဖိုးတူညီသည့် အခြားတံဆိပ်ခေါင်း အမျိုးအစား တစ်စုံတစ်ရာ သို့မဟုတ်
- (ဂ) ၎င်းကစဉ်းစားဆင်ခြင်၍ ငွေ တစ်ရာ ကျပ် အတွက် သို့မဟုတ် ကျပ် တစ်ရာမပြည့်သည့် အစိတ်အပိုင်းအတွက် တစ်ဆယ် ကျပ်စီ နုတ်၍ တူညီသော ငွေတန်ဖိုးကိုပေးနိုင်သည်။

အသုံးပြုရန် မလိုအပ် သည့်တံ ဆိပ်ခေါင်း များအတွက် ခွင့်ပြုခြင်း ၅၄။

မည်သူမဆို ရည်ရွယ်ရင်းကိစ္စအတွက် မပျက်စီးသည့် အသုံးပြုရန် မသင့်လျော်သည့် သို့မဟုတ် အသုံးမဝင်သည့် တံဆိပ်ခေါင်း သို့မဟုတ် တံဆိပ်ခေါင်းများသည် တစ်ဦးတစ်ယောက်၏ လက်ဝယ်၌ရှိပြီး ၎င်းတို့ကိုချက်ခြင်း အသုံးပြုရန်မလို၍ မြို့နယ်အခွန်ဦးစီးဌာနမှူး(ကော်လိတ္တော်အရာရှိ)ထံ ပယ်ဖျက်ပေးရန်အတွက် ပေးအပ်သောအခါ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)သည် ထိုသူအားငွေ တစ်ရာ ကျပ် သို့မဟုတ် တစ်ရာ ကျပ်၏ အစိတ်အပိုင်းအတွက် တစ်ဆယ် ကျပ် ခုနှိမ်၍ ပြန်လည်ထုတ်ပေးရန်အလို့ငှာ -

- (က) တံဆိပ်ခေါင်းလက်ဝယ်ရှိသူသည် ယင်း တံဆိပ်ခေါင်းများကို အသုံးပြုရန်အတွက် ဝယ်ယူသူအမှန်ဖြစ်သည်ဟုလည်းကောင်း၊
- (ခ) တံဆိပ်ခေါင်းတန်ဖိုးကို အပြည့်ပေးပြီးဖြစ်သည် ဟုလည်းကောင်း၊
- (ဂ) ယင်းတံဆိပ်ခေါင်းများကို တင်ပြသည့်နေ့မတိုင်မီ ခြောက်လအတွင်း ဝယ်ယူခဲ့ကြောင်းကိုလည်းကောင်း၊ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိထွော်အရာရှိ) ကျေနပ်အောင် သက်သပြရမည်။

သို့ရာတွင် ထိုသို့ ပယ်ဖျက်ရန် ပေးအပ်သူသည် တံဆိပ်ခေါင်း ရောင်းချရန် လိုင်စင်ရရှိသူဖြစ်ပြီး မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိထွော်အရာရှိ)က သင့်သည်ဟုထင်မြင်လျှင် ရောင်းချသူအမှန် ပေးဆောင်ပြီးငွေကို ခုနှိမ်ခြင်းမပြုဘဲ တန်ဖိုးအတိုင်း ပြန်လည်ထုတ်ပေးနိုင်ခွင့်ရှိသည်။

ဒီတင်ဆောင်
ကြေးမြီခံဝန်ချုပ်
အချို့ကို အသစ်
လဲလှယ်ရန်
ခွင့်ပြုခြင်း

၅၅။ ကျသင့်သည့် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ပြီးကြောင်း ကြွေးမြီခံဝန်ချုပ် တစ်စုံတစ်ရာအား ၎င်းခံဝန်ချုပ် သဘောအတိုင်းရေးသား၍ ခံဝန်ချုပ်သစ် တစ်ခုပြုလုပ်ညွှန်ကြားမှုတွင် ကော်လိထွော်အရာရှိထံ တစ်လအတွင်းလျှောက်ထားသည့် မူလခံဝန်ချုပ်ပါ တံဆိပ်ခေါင်းခွန်တန်ဖိုးသို့မဟုတ် ခံဝန်ချုပ်သစ်ပါ တံဆိပ်ခေါင်းခွန်တန်ဖိုးအနက် လျော့နည်းရာကို ခံဝန်ချုပ် ချုပ်ဆိုသူသို့ ပြန်ပေးရမည်။ သို့ရာတွင်အချို့ကိစ္စများ၌ ကြွေးမြီခံဝန်ချုပ်ကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိထွော်အရာရှိ)ထံ တင်ပြခဲ့လျှင် စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘော

တူညီချက်ဖြင့် သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း ပယ်ဖျက်ရမည်။

ရှင်းလင်းချက် - ကြွေးမြီခံဝန်ချုပ်တစ်ခုသည် အောက်ပါ ပြောင်းလဲချက်များ မည်သို့ပင် ရှိစေကာမူ ဤပုဒ်မပါ အဓိပ္ပါယ် ဖွင့်ဆိုချက် အလို့ငှာ အလားတူ စည်းကမ်းချက်များ ဖြင့် အသစ်လဲလှယ်သည်ဟုမှတ်ယူရမည် -

- (က) စုစုပေါင်းအာမခံသည့် ငွေကို မူလအတိုင်းထား၍ မူရင်းကြွေးမြီခံဝန်ချုပ် တစ်စောင်အစား ယင်း ခံဝန်ချုပ်မျိုး နှစ်စောင်သော်လည်းကောင်း၊ အများ သော်လည်းကောင်း ထုတ်သည့်အချက်။
- (ခ) စုစုပေါင်းအာမခံသည့်ငွေကို မူရင်းကြွေးမြီခံဝန်ချုပ် နှစ်စောင် သို့မဟုတ် နှစ်စောင်ထက်ပိုသော ကြွေးမြီ ခံဝန်ချုပ်အစား ယင်းခံဝန်ချုပ်မျိုး တစ်စောင် ထုတ် ပေးခြင်း၊
- (ဂ) အသစ်ပြောင်းလဲသည့်အခါ လက်ရှိဖြစ်သူအမည်ကို မူလလက်ရှိဖြစ်သူအမည်အစား ထည့်သွင်းခြင်း၊ ၎င်း အပြင်
- (ဃ) အတိုးနှုန်းကိုဖြစ်စေ၊ အတိုးပေးရန် နေ့ရက်များကို ဖြစ်စေ ပြောင်းလဲခြင်း။

အခန်း (၆)

စောဒကတင်သွင်းခြင်းနှင့်ပြင်ဆင်ခြင်း

ပြည်တွင်းအခွန်
များစွာဌာန
ညွှန်ကြားရေးမှူး
ချုပ်ကြီးကြပ်ခြင်း
နှင့်ယင်းထံအမှု
အကြောင်းတင်
သွင်းခြင်း

- (၁) အခန်း(၄)နှင့် အခန်း(၅)၊ ပုဒ်မ ၂၆ ပါ ပထမ ကန့်သတ်ချက် အပိုဒ်(က)တို့အရ မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) ဆောင်ရွက်ခွင့်ရ သည့် အခွင့်အာဏာများကို အရပ်ရပ်အမှုများတွင် ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ကြီးကြပ်ခြင်းနှင့်အညီ ကျင့်သုံးဆောင်ရွက်ရမည်။
- (၂) မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) သည် ပုဒ်မ ၃၁၊ ပုဒ်မ ၄၀ သို့မဟုတ် ပုဒ်မ ၄၁ အရ ဆောင်ရွက်သည့် စာချုပ်စာတမ်း တစ်စုံတစ်ရာအပေါ်တွင် အခွန်မည်မျှ ထိုက်သင့် ရန်ရှိသည့်အကြောင်းနှင့်စပ်လျဉ်း၍ သံသယ ဖြစ်လျှင် အမှုအကြောင်းအရာကို ရေးသား၍ မိမိ ထင်မြင်ချက်နှင့်တကွ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ စီရင်ဆုံးဖြတ်ရန် တင်သွင်း နိုင်သည်။
- (၃) ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် သည် အမှုကို စဉ်းစားဆင်ခြင်ပြီးနောက် ၎င်း၏ ဆုံးဖြတ်ချက်မိတ္တူကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) ထံ ပေးပို့ရပြီး ထိုအရာရှိမှ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ၏ ဆုံးဖြတ်ချက်နှင့်အညီ ထိုက်သင့်သည့်အခွန်ကို စည်းကြပ်ရမည်။

ပြည်တွင်းအခွန်
များနှီးငြာမှု
ညွှန်ကြားရေးမှူး
ချုပ်က ပြည်
ထောင်စုတရား
လွှတ်တော်ချုပ်
သို့ အမှုအ
ကြောင်းအရာ
တင်သွင်းခြင်း

- ၅၇။ (၁) ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
ထံ ပုဒ်မ ၅၆ အပိုဒ်(၂)အရ စောဒကတင်သွင်းသည့်
အမှု သို့မဟုတ် ၎င်းက အခြားနည်းဖြင့်တွေ့မြင်
သည့်အမှု တစ်စုံတစ်ရာကို အကြောင်းအရာ ရေးသား
ဖော်ပြ၍ မိမိထင်မြင်ချက်နှင့်တကွ ပြည်ထောင်စု
တရားလွှတ်တော်ချုပ်သို့ စောဒကတင်သွင်းနိုင်သည်။
- (၂) ၎င်းအမှုမျိုးအရပ်ရပ်ကို စောဒကတင်သွင်းလျှင် သုံးဦး
အောက်မနည်းသော ပြည်ထောင်စုတရားလွှတ်တော်ချုပ်
တရားသူကြီးများက စီရင်ဆုံးဖြတ်ရမည်။ သဘော
ထားကွဲပြားသည့်အခါ အများစု၏ ဆုံးဖြတ်ချက်
သည် အတည်ဖြစ်ရမည်။

အကြောင်းအရာ
တင်သွင်း
သည့်အမှုနှင့်
စပ်လျဉ်း၍
ပြည်ထောင်စု
တရားလွှတ်တော်
ချုပ်ကနောက်
ထပ်အကြောင်း
အရာများ
တောင်းဆို
နိုင်ခွင့်အာဏာ

၅၈။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် အမှုတွင် ဖော်ပြပါ
ရှိသည့် အကြောင်းအရာများမှာ အငြင်းပွားမှုဖြစ်စေသည့်
အချက်များကို ဆုံးဖြတ်ရန် လုံလောက်ကြောင်း ကျေနပ်မှု
မရှိလျှင် ယင်းကိစ္စအလို့ငှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်
က ညွှန်ကြားသည့်အတိုင်း ထပ်မံပြုလုပ်ဆောင်ရွက်ရန် သို့မဟုတ်
ပြောင်းလဲပြင်ဆင်၍ တင်သွင်းရန် အဆိုပါ အခွန်အာဏာပိုင်
ထံသို့ အမှုကို ပြန်လည်လွှဲပေးနိုင်သည်။

အကြောင်းအရာ
တင်သွင်းသည့်
အမှုကို စီရင်
ဆုံးဖြတ်ရာတွင်
လိုက်နာရန်
နည်းလမ်း

၅၉။ (၁) ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ဆိုခဲ့သည့်
အမှုမျိုး တစ်စုံတစ်ရာကို ကြားနာသည့်အခါ ၎င်းအမှု
တွင် စောဒကဖြစ်စေသည့် အချက်များကို ဆုံးဖြတ်
ပြီးလျှင် ဆုံးဖြတ်ရာအခြေပြုသည့် အကြောင်းအချက်
များနှင့်တကွ စီရင်ချက်ချမှတ်ရမည်။

(၂) အဆိုပါ စီရင်ချက်မိတ္တူကို ပြည်ထောင်စုတရားလွှတ်တော်ချုပ် မှတ်ပုံတင်အရာရှိက ဆိုင်ရာတံဆိပ်ရိုက်နှိပ်၍ လက်မှတ်ရေးထိုးပြီး အခွင့်အာဏာပိုင်ထံ ပေးပို့ရ မည်ဖြစ်ပြီး အခွင့်အာဏာပိုင်သည် အဆိုပါ စီရင်ချက်မိတ္တူကို လက်ခံရရှိသည့်အခါ ထိုစီရင်ချက်နှင့်အညီ အမှုကို စီမံခန့်ခွဲရမည်။

အခြားတရားရုံးများက ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ အမှုအကြောင်းအရာတင်သွင်းခြင်း

၆၀။ (၁) ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှတစ်ပါး အခြားတရားရုံးတစ်ခုခုက ပုဒ်မ ၃၅ ပါ ကန့်သတ်ချက် (က)အရ စာချုပ်စာတမ်းတစ်စုံတစ်ရာကို အခွန်မည်မျှ ပေးဆောင်ရန်ရှိကြောင်း သံသယဖြစ်လျှင် တရားသူကြီးက မိမိထင်မြင်ချက်နှင့်တကွ အမှုအကြောင်းအရာကို ရေးသားဖော်ပြ၍ ဆုံးဖြတ်ချက်ချနိုင်ရေးအတွက် စောဒကမှုကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ လွှဲအပ်တင်သွင်းနိုင်သည်။

(၂) ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကလည်း ယင်းစောဒက တင်သွင်းချက်ကို ပုဒ်မ ၅၇ အရ တင်သွင်းသကဲ့သို့ ဆောင်ရွက်ပြီးလျှင် စီရင်ချက်မိတ္တူကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်ဆိုင်ရာ တံဆိပ်ရိုက်နှိပ်ပြီး မှတ်ပုံတင်အရာရှိက လက်မှတ်ရေးထိုး၍ ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်ထံ တစ်စောင်၊ စောဒကတင်သွင်းသည့် တရားသူကြီးထံ တစ်စောင် ပေးပို့ရပြီး ၎င်းတရားသူကြီးက စီရင်ချက်နှင့်အညီ အမှုကိုစီမံခန့်ခွဲရမည်။

(၃) ပုဒ်မခွဲ (၁)အရ စောဒကတင်သွင်းသည့်အချက်များကို ခရိုင်တရားရုံး၏ လက်အောက်ခံတရားရုံးတစ်ခုခုက တင်သွင်းသည့်အခါ ခရိုင်တရားရုံးမှတစ်ဆင့် တင်သွင်း

ရမည်ဖြစ်ပြီး အခွန်ရုံးလက်အောက်ခံ ရုံးတစ်ခုခုက တင်သွင်းသည့်အခါ ဆိုင်ရာတစ်ဆင့်မြင့်ရုံးမှတစ်ဆင့် ချက်ချင်း တင်သွင်းရမည်။

၆၁။ (၁) တရားမမှု သို့မဟုတ် အခွန်စီရင်ပိုင်ခွင့်အာဏာကို ကျင့်သုံးသည့် တရားရုံး တစ်ရုံးကဖြစ်စေ ပြစ်မှုဆိုင် ရာကျင့်ထုံးဥပဒေ အခန်း (၁၂) သို့မဟုတ် အခန်း (၃၆) အရ ပြစ်မှုတစ်စုံတစ်ရာကိုစီရင်သည့် ပြစ်မှု တရားရုံးတစ်ရုံးကဖြစ်စေ စာချုပ်စာတမ်း တစ်စုံတစ်ရာ ကို ထိုက်သင့်သည့် တံဆိပ်ခေါင်းကပ်ပြီးကြောင်း၊ သို့မဟုတ် ကပ်ရန်မလိုကြောင်း၊ သို့မဟုတ် ပုဒ်မ ၃၅ အရ တံဆိပ်ခေါင်းခွန်နှင့် ဒဏ်ကြေးကို ပေးဆောင်ပြီး ကြောင်း ထိုစာချုပ်စာတမ်းတစ်စုံတစ်ရာကို သက်သေခံ အဖြစ် လက်ခံရန် အမိန့်ချမှတ်သည့်အခါတွင် မူလ ရုံးမှတင်သွင်းသည့် အယူခံမှု၊ စောဒကမှုများကို လက်ခံ ခွင့်ရှိသည့်ရုံးက မိမိသဘောအလျောက်ဖြစ်စေ၊ မြို့နယ် အခွန်ဦးစီးဌာနမှူး(ကော်လိတ္တော်အရာရှိ)က လျှောက်ထား သည့်အခါ၌ဖြစ်စေ ထိုချမှတ်ခဲ့သည့် အမိန့်ကို ထည့်သွင်း စဉ်းစားခွင့်ရှိသည်။

(၂) အကယ်၍အဆိုပါတရားရုံးကဆိုခဲ့သည့်အတိုင်း စဉ်းစား ပြီး နောက် ပုဒ်မ ၃၅ အရ တံဆိပ်ခေါင်းခွန်နှင့် တကွ ဒဏ်ကြေးမပေးဆောင်ဘဲဖြစ်စေ၊ ထိုက်သင့်သည်ထက် ပိုမိုသည့်တံဆိပ်ခေါင်းခွန်နှင့် ဒဏ်ငွေကိုမပေးဆောင် ဘဲဖြစ်စေ ယင်းစာချုပ်စာတမ်းကို သက်သေခံချက် အဖြစ် လက်မခံသင့်ကြောင်း ထင်မြင်လျှင် ထိုသို့ ထင်မြင်ချက်ကို မှတ်တမ်းတင်ပြီး ထိုစာချုပ်သည် တံဆိပ်ခေါင်းခွန်မည်မျှ ထိုက်သင့်ကြောင်းကို ဆုံးဖြတ်

၍ ထိုစာချုပ်စာတမ်းကို တင်ပြစေရန်လက်ဝယ်ရှိသူ သို့မဟုတ် အခွင့်အာဏာရသူကို ဆင့်ဆိုပြီး တင်ပြ လာသည့်အခါ၌ သိမ်းချုပ်နိုင်သည်။

(၃) ပုဒ်မခွဲ(၂)အရ ကြေညာချက်တစ်စုံတစ်ရာကို မှတ်တမ်း တင်ခဲ့လျှင် ထိုမှတ်တမ်းတင်ခဲ့သည့် ရုံးက ယင်း ကြေညာချက် လက်ခံမိတ္တူတစ်စောင်ကို မြို့နယ် အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ) ထံ ပေးပို့ ရမည့်အပြင် ယင်းကြေညာချက်နှင့် သက်ဆိုင်သည့် စာချုပ်စာတမ်းကို သိမ်းချုပ်ပြီးလျှင် သို့မဟုတ် ထိုတရားရုံး လက်ဝယ်သို့ အခြားနည်းနှင့် ရောက်ရှိ လျှင် ထိုစာချုပ်ကို ၎င်းထံပေးပို့ရမည်။

(၄) ဤကဲ့သို့ပေးပို့သည့်အခါတွင် ထိုစာချုပ်စာတမ်းကို သက်သေခံချက်အဖြစ် လက်ခံရန်ချမှတ်သည့် အမိန့် တွင် သို့မဟုတ် ပုဒ်မ ၄၂ သို့မဟုတ် ပုဒ်မ ၄၃ အရ ပေးအပ်သည့် သက်သေခံလက်မှတ်တစ်စုံတစ်ရာ တွင်မည်သို့ပင်ပါရှိစေကာမူ မြို့နယ်အခွန်ဦးစီးဌာန မှူး (ကော်လိတ္တော်အရာရှိ)က ယင်းစာချုပ်စာတမ်း နှင့်ပတ်သက်၍ တံဆိပ်ခေါင်းအကဥပဒေကို ဆန့်ကျင် ၍ ပြစ်မှုကျူးလွန်သူမည်သူ့ကိုမဆို တရားစွဲဆိုနိုင် သည်။

သို့ရာတွင် -

(က) အဆိုပါရုံးက ဆုံးဖြတ်သည့်အတိုင်း တံဆိပ် ခေါင်းခွန်ဒဏ်ငွေများနှင့်တကွ ထိုစာချုပ်

စာတမ်းများနှင့်စပ်လျဉ်း၍ ပုဒ်မ ၃၅ အရ ပေးဆောင်ရမည့်ငွေကို ၎င်းထံ ပေးဆောင် သည့်အခါတွင် မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လီထွေအရာရှိ)သည် ထိုပြစ်မှုကို ကျူးလွန်ခဲ့ခြင်းမှာ ထိုက်သင့်သည့် တံဆိပ် ခေါင်းခွန်ကို မပေးဆောင်ရအောင် ရှောင်လွှဲ ရန် ကြံရွယ်ချက်နှင့် ကျူးလွန်ခဲ့သည်ဟု ထင်မြင်သည့်အခါမှ တစ်ပါးတရားစွဲဆိုခြင်း မရှိစေရ။

- (ခ) ထိုသို့တရားစွဲဆိုရန်ကိစ္စမှတစ်ပါး ဤပုဒ်မ အရ ထုတ်ပြန်သော ကြေငြာချက်သည် စာချုပ်စာတမ်း တစ်ရပ်ရပ်ကို သက်သေခံအဖြစ် လက်ခံသည့် အမိန့်၏ တရားဝင်အတည်ဖြစ် မှုကိုသော်လည်းကောင်း၊ ပုဒ်မ ၄၂ အရ ခွင့်ပြုသည့် သက်သေခံလက်မှတ်တစ်ခုခု၏ တရားဝင် အတည်ဖြစ်မှုကိုသော်လည်းကောင်း ထိခိုက်ခြင်းမရှိစေရ။

အခန်း (၇)

ပြစ်မှုများနှင့် လုပ်ထုံးလုပ်နည်း

ထိုက်သင့်
သည့်တံဆိပ်
ခေါင်းခွန်မပါ
သည့်စာချုပ်
စာတမ်း
အတွက်
ပြစ်ဒဏ်

- (၁) မည်သူမဆို -
- (က) သက်သေအဖြစ်မှတစ်ပါး တောင်းဆိုသည့် အခါမှတစ်ပါး အခြားနည်းဖြင့် ငွေပေးချေရ သော ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေး

ကတိစာချုပ်တစ်စုံတစ်ရာကို ထိုက်သင့်သည့် တံဆိပ်ခေါင်းကပ် နှိပ်ခြင်း၊ မရှိပဲ ရေးသားခြင်း၊ ပြုလုပ်ခြင်း၊ ထုတ်ပေးခြင်း၊ ထပ်ဆင့်လက်မှတ် ရေးထိုးခြင်း သို့မဟုတ် လွှဲပြောင်းခြင်း သို့မဟုတ် လက်မှတ်ရေးထိုးခြင်းပြုခဲ့လျှင် သို့မဟုတ် ငွေပေး ချေရန် သို့မဟုတ် လက်ခံရန် သို့မဟုတ် ငွေ ပေးချေခြင်းကို လက်ခံသည့်အခါ သို့မဟုတ် အခြားနည်းလမ်းတစ်စုံတစ်ရာဖြင့် လွှဲပြောင်း သည့်အခါ သို့မဟုတ်၊

(ခ) တံဆိပ်ခေါင်းခွန်ထိုက်သင့်သည့် စာချုပ်စာ တမ်းတစ်စုံတစ်ရာကို ထိုက်သင့်သည့် တံဆိပ် ခေါင်း မပါဘဲ ချုပ်ဆိုလျှင် သို့မဟုတ် သက်သေ အဖြစ်မှတစ်ပါး အခြားနည်းဖြင့် လက်မှတ် ရေးထိုးလျှင် သို့မဟုတ်၊

(ဂ) ထိုက်သင့်သည့် တံဆိပ်ခေါင်း မပါသည့် "ကိုယ်စားဆောင်ရွက်ရန်လွှဲအပ်စာ" အရ မဲ ပေးရန် (သို့မဟုတ်) မဲပေးရန်အတွက် အားထုတ် မှုပြုခဲ့လျှင် ထိုပြစ်မှုအသီးသီးအတွက် ငွေ ဒဏ်တစ်သိန်း ကျပ် အထိချမှတ်ရမည်။ သို့ရာတွင် စာချုပ်စာတမ်းတစ်စုံတစ်ရာ အတွက် ပုဒ်မ ၃၅၊ ပုဒ်မ ၄၀ သို့မဟုတ် ပုဒ်မ ၆၁ အရ ဒဏ်ကြေးငွေတစ်စုံတစ်ရာ ပေးဆောင်ပြီးဖြစ်လျှင် ဤပုဒ်မအရ နောက် ထပ်စီရင်သည့် ဒဏ်ကြေးငွေ (အကယ်၍ ရှိခဲ့လျှင်) ထိုဒဏ်ငွေကို ခုနှိမ်ခွင့်ပြုရမည်။

(၂) ထိုက်သင့်သည့်တံဆိပ်ခေါင်းမပါသည့် အစုရှယ်ယာ လက်မှတ်ကိုကုမ္ပဏီကထုတ်ပေးခဲ့လျှင် ထိုထုတ်ပေး ခဲ့သည့် ကုမ္ပဏီနှင့် ထိုသို့ထုတ်ပေးခဲ့စဉ် အချိန်၌ အုပ်ချုပ်မှုဒါရိုက်တာလူကြီး သို့မဟုတ် အတွင်းရေးမှူး သို့မဟုတ် ကုမ္ပဏီ၏ အခြားအကြီးအကဲ အရာရှိဖြစ် ခဲ့လျှင် ငွေဒဏ် တစ်သိန်း ကျပ်အထိ ချမှတ်ရမည်။

တံဆိပ်ခေါင်း ကိုယ်ဖျက် ရန်ပျက်ကွက် သည့်အတွက် မြစ်ဒဏ် ၆၃။

ပုဒ်မ ၁၂ အရ ကပ်တံဆိပ်ခေါင်းတစ်ခုကိုပယ်ဖျက်ရမည့် မည်သူမဆို ထိုပုဒ်မတွင်ပြဋ္ဌာန်းထားသည့် နည်းလမ်းအတိုင်း ပယ်ဖျက်ရန် ပျက်ကွက်ခဲ့လျှင် ငွေဒဏ် တစ်သိန်း ကျပ် အထိ ချမှတ်ရမည်။

ပုဒ်မ ၂၇ ပါ ပြဋ္ဌာန်းချက်များ ကိုမလိုက်နာ ဖျက်ကွက်သည့် အတွက်မြစ်ဒဏ် ၆၄။

မည်သူမဆိုအစိုးရကို လိမ်လည်ရန် ရည်ရွယ်၍ -

- (က) စာချုပ်စာတမ်းတစ်စုံတစ်ရာကို ချုပ်ဆိုသည့် အခါ၌ ပုဒ်မ ၂၇ အရ လိုအပ်သည့်အကြောင်း အချက် အခြေအနေအရပ်ရပ်ကို စုံလင်စွာ နှင့် မှန်ကန်စွာ ဖော်ပြပါရှိရမည်ကိုဖော်ပြ ခြင်းမရှိပဲ ရေးသား ချုပ်ဆိုလျှင်၊ သို့မဟုတ်၊
- (ခ) စာချုပ်စာတမ်းတစ်စုံတစ်ရာကို ပြင်ဆင် ရေးဆွဲရာ၌ ပါဝင်လျှင် သို့မဟုတ် ပတ်သက် လျှင် သို့မဟုတ် ၎င်းစာချုပ်စာတမ်းတွင် အထက်ပါအတိုင်း အကြောင်းအချက်များ နှင့် အခြေအနေ အရပ်ရပ်ကို စုံလင်စွာနှင့် မှန်ကန်စွာဖော်ပြရန် ပေါ့လျော့ခဲ့လျှင် သို့မဟုတ် ချန်လှပ်ထားခဲ့လျှင် သို့မဟုတ်၊
- (ဂ) ဤအက်ဥပဒေအရ အစိုးရကို ပေးဆောင်ရ မည့် အခွန်တစ်စုံတစ်ရာ သို့မဟုတ် ဒဏ်

ကြေးကို ဆုံးရှုံးစေနိုင်သည့် အခြားပြုလုပ်မှု တစ်စုံတစ်ရာကို ပြုလုပ်လျှင်-

ထိုသူကို ငွေဒဏ် အနည်းဆုံး ငါးသောင်း ကျပ် မှ အများဆုံး ငါးသိန်း ကျပ် အထိ ချမှတ်ရမည်။

ပြေစာပေးရန် ငြင်းဆန်ခြင်းနှင့် ပြေစာအပေါ် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို လွှဲရှောင်ခြင်းအတွက် ပြစ်ဒဏ်

မည်သူမဆို -

(က) ပုဒ်မ ၃၀ အရ ပြေစာပေးရန် လိုအပ်သူက ပြေစာပေးရန် ငြင်းဆန်လျှင် သို့မဟုတ် ပေးရန်အလားတူ ပျက်ကွက်လျှင်၊ သို့မဟုတ်

(ခ) အခွန်တစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ အစိုးရကို လိမ်လည်ရန် ရည်ရွယ်ချက်ဖြင့် ငါးထောင် ကျပ် ထက် ပိုသည့် ငွေကို ပေးချေရာတွင် ဖြစ်စေ၊ ငါးထောင် ကျပ် ထက် ပို၍ အဖိုးထိုက်တန်သည့် ပစ္စည်းကို ပေးအပ်ရာတွင် ဖြစ်စေ၊ ငါးထောင်ကျပ် ထက် မပိုသည့် တန်ဖိုးပမာဏအတွက် ပြေစာကို ပေးလျှင် ဖြစ်စေ၊ ပေးချေသည့် သို့မဟုတ် ပေးအပ်သည့် ငွေ သို့မဟုတ် ပစ္စည်းကို ခွဲခြမ်းစိတ်ဖြာ၍ ပေးအပ်လျှင်၊ သို့မဟုတ် လွှဲအပ်လျှင် ထိုသူအား ငွေဒဏ် ကျပ် နှစ်သောင်း အထိ ချမှတ်ရမည်။

မည်သူမဆို -

(က) အာမခံကြေးတစ်စုံတစ်ရာ သို့မဟုတ် အာမခံပဋိညာဉ် တစ်စုံတစ်ရာအတွက် အဖိုးစားနား သို့မဟုတ် ယင်းတို့၏ အမြတ်ငွေကို လက်ခံရယူပြီး နောက် တစ်လအတွင်း ထိုအာမခံကြေး သို့မဟုတ် အဖိုးစားနား အတွက် ထိုက်သင့်သော တံဆိပ်ခေါင်းပါသည့် အာမခံပေါ်လစီကို ချုပ်ဆိုခြင်းမရှိလျှင် သို့မဟုတ်၊

(ခ) ထိုက်သင့်သည့် တံဆိပ်ခေါင်းမပါသော အာမခံ ပေါ်လစီ တစ်စုံတစ်ရာကို ရေးသား၊ ချုပ်ဆို သို့မဟုတ်

အာမခံ ပေါ်လစီကို နည်းလမ်းအတိုင်း မဆောင်ရွက်ခြင်း သို့မဟုတ် ထိုက်သင့်သည့် တံဆိပ်ခေါင်းမကပ် သည့်အတွက် ပြစ်ဒဏ်

ထုတ်ပေးသည့်အခါ ယင်းပေါ်လစီနှင့် စပ်လျဉ်း၍ ငွေပေးအပ်ခြင်း သို့မဟုတ် စာရင်းတွင် ငွေပေးသွင်း ခြင်း သို့မဟုတ် ထိုသို့ပေးအပ်ရန် သို့မဟုတ် စာရင်း သွင်းရန် သဘောတူညီလျှင် ထိုသူကို ငွေဒဏ် ကျပ် လေးသောင်း အထိချမှတ်ရမည်။

စောင်ရေပြည့်
အောင်ရေးသား
ခြင်းမရှိသည့်
ငွေလွှဲလက်မှတ်
သို့မဟုတ်
ရေးကြောင်း
အာမခံပေါ်လစီများ
အတိုက်အခံ

၆၇။ မည်သူမဆို (တောင်းဆိုသည့်အခါမှတစ်ပါး အခြားနည်းဖြင့် ငွေပေးချေရသော) ငွေလွှဲလက်မှတ်၊ သို့မဟုတ် ပင်လယ်ရေကြောင်း ဆိုင်ရာ အာမခံပေါ်လစီကို ရေးသားခြင်း သို့မဟုတ် ချုပ်ဆိုခြင်း ပြုရာတွင်စာချုပ်နှစ်စောင် သို့မဟုတ် ထို့ထက်ပို၍ ချုပ်ဆိုရမည့် သဘော သက်ရောက်သော်လည်း ထိုက်သင့်သည့် တံဆိပ်ခေါင်းပါသော ယင်းငွေလွှဲလက်မှတ် သို့မဟုတ် အာမခံပေါ်လစီအတိုင်း စောင်ရေ ပြည့်မီအောင် ချုပ်ဆိုခြင်းမပြုလျှင် ထိုသူကို ငွေဒဏ် ကျပ် နှစ်သိန်း အထိ ချမှတ်ရမည်။

ကြိုတင်နေ့စွဲ
ရေးထားသည့်
ငွေလွှဲလက်မှတ်
နှင့်အခွန်ကို
ရှောင်လှသည့်
အခြားနည်းလမ်း
များအတွက်
ဖြစ်ရန်

၆၈။ မည်သူမဆို-

- (က) အစိုးရအခွန်ငွေကို ရှောင်လွှဲရန်အကြံဖြင့် ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးကတိစာချုပ်တစ်စုံတစ်ရာကို ရေးသား၊ ပြုလုပ် သို့မဟုတ် ထုတ်ပေးသည့်အခါ တွင် အမှန်တကယ်ရေးသား သို့မဟုတ် ပြုလုပ်သည့် နေ့စွဲကိုမထည့်ဘဲ နောက်လာမည့် နေ့ရက်ကို ထည့်လျှင် သို့မဟုတ်၊
- (ခ) ထိုကဲ့သို့သော ငွေလွှဲလက်မှတ် သို့မဟုတ် ကတိစာချုပ်တွင် ကြိုတင်နေ့စွဲတပ်ထားပြီးဟု သိလျက် နှင့် ထိုငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးကတိစာချုပ်ကို လက်ခံရန် သို့မဟုတ်ငွေပေးချေရန် အတွက် ထပ်ဆင့်လက်မှတ်ရေးထိုးခြင်း၊ လွှဲပြောင်းခြင်း၊ ပြသခြင်းကို ပြုလုပ်လျှင် သို့မဟုတ် ယင်း

တစ်ရပ်ရပ်ကို လက်ခံခြင်း၊ ငွေပေးချေခြင်း သို့မဟုတ် ငွေပေးချေသည်ကို ရယူခြင်းပြုလုပ်လျှင် သို့မဟုတ် အခြားတစ်နည်းနည်းဖြင့် လွှဲပြောင်းပေးလျှင် သို့မဟုတ်၊

(ဂ) အလားတူအကြံဖြင့် ဆောင်ရွက်လျှင် သို့မဟုတ် ဤအက်ဥပဒေ သို့မဟုတ် တည်ဆဲအခြားဥပဒေ တစ်စုံတစ်ရာဖြင့် သီးခြားပြဋ္ဌာန်း မထားသော ဆောင်ရွက်မှု၊ ဖန်တီးမှု သို့မဟုတ် နည်းလမ်းတစ်ခုခုတွင် ပါဝင်ပတ်သက် လျှင်ထိုသူကို ငွေဒဏ် ကျပ် နှစ်သိန်းအထိ ချမှတ်ရမည်။

တံဆိပ်ခေါင်း
ရောင်းချခြင်း
နှင့်သက်ဆိုင်
သည့်နည်းဥပဒေ
များကို ဖောက်ဖျက်
ခြင်းနှင့်အခွင့်
အာဏာမရှိဘဲ
တံဆိပ်ခေါင်း
ရောင်းချခြင်း
အတွက်ပြစ်ဒဏ်

၆၉။ (က) တံဆိပ်ခေါင်းရောင်းချရန် ခန့်ထားခံရသူ မည်သူမဆို ပုဒ်မ ၇၄ အရ ပြဋ္ဌာန်းထားသည့် နည်းဥပဒေ တစ်စုံတစ်ရာကိုမလိုက်နာလျှင် ထိုပြင်

(ခ) မည်သူမဆိုခန့်ထားခြင်းမခံရဘဲ တစ်ဆယ်ကျပ် တန် ကပ်တံဆိပ်ခေါင်းမှအပ အခြားတံဆိပ်ခေါင်းတစ်စုံတစ်ရာကိုရောင်းချလျှင်၊ သို့မဟုတ် ရောင်းချရန် ကမ်းလှမ်းလျှင်၊

(ဂ) တံဆိပ်ခေါင်းတစ်စုံတစ်ရာကို တရားမဝင် လက်ဝယ် ထားလျှင် ထိုသူကို ထောင်ဒဏ်ခြောက်လအထိ သို့မဟုတ် ငွေဒဏ် ကျပ် တစ်သိန်း အထိ သို့မဟုတ် ဒဏ်နှစ်ရပ်စလုံးချမှတ်ရမည်။

ပြစ်မှုကြောင်း
အရတရား
ခွဲဆိုခြင်း

၇၀။ (၁) ဤအက်ဥပဒေအရ ပြစ်ဒဏ်ထိုက်သင့်နိုင်သည့် ပြစ်မှု တစ်စုံတစ်ရာကို မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိထွော်အရာရှိ) ၏ အခွင့်အာဏာမပါရှိပဲ သို့မဟုတ် ဤကိစ္စအတွက် ပြည်ထောင်စုအစိုးရ

သဘောတူညီချက်ဖြင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး
ဌာနက ခန့်ထားသည့်အရာရှိ သို့မဟုတ် ဤကိစ္စ
အလို့ငှာ သီးခြားအခွင့်အာဏာ အပ်နှင်းခံရသည့်
အရာရှိ တစ်ဦးဦး သို့မဟုတ် အထူးသဖြင့် မြို့နယ်
အခွန်ဦးစီးဌာနမှူး (ကော်လိထွော်အရာရှိ)၏ ခွင့်ပြုချက်
မရှိဘဲ တရားစွဲဆိုခြင်း မရှိစေရ။

(၂) ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်
သို့မဟုတ် ဤကိစ္စအလို့ငှာ ယေဘုယျ သို့မဟုတ်
သီးခြားကိစ္စရပ်အနေဖြင့် အခွင့်အာဏာ အပ်နှင်းခံရ
သည့် အရာရှိတစ်ဦးဦးသည် ပြစ်မှုကြောင်းအရစွဲဆို
သည့် အမှုကိုရပ်ဆိုင်းခွင့် သို့မဟုတ် ကျေအေး ခွင့်
ရှိသည်။

(၃) ကျေအေးခဲ့သည့် ငွေပမာဏကို ပုဒ်မငှာတွင် ပြဋ္ဌာန်း
ထားသည့် နည်းလမ်းအတိုင်း ပြန်လည်ရယူရမည်။

ပြစ်မှုဆိုင်ရာ
တရားသူကြီး
မှူး၏စီရင်
ပိုင်ခွင့်
၇၁။ ဒုတိယတန်းအာဏာရ ပြစ်မှုဆိုင်ရာတရားသူကြီး ရရှိသည့်
အခွင့်အာဏာအောက်မလျော့သည့် အခွင့်အာဏာရရှိသည့် ပြစ်မှု
ဆိုင်ရာ တရားသူကြီးများမှတစ်ပါး အခြားမည်သည့် ပြစ်မှုဆိုင်ရာ
တရားသူကြီးကမျှ ဤအက်ဥပဒေအရ ပြစ်မှုတစ်စုံတစ်ရာကို စစ်ဆေး
ခွင့်မရှိစေရ။

စစ်ဆေး
ရမည့်
နေရာ
၇၂။ စာချုပ်စာတမ်းတစ်စုံတစ်ရာနှင့်စပ်လျဉ်း၍ ကျူးလွန်သည့်
ပြစ်မှုကို ယင်းစာချုပ်စာတမ်းတွေ့ရှိသည့် မည်သည့် ခရိုင်၌ဖြစ်စေ၊
ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေအရစစ်ဆေးခွင့်ရသည့် ခရိုင်တစ်စုံတစ်ရာ
အတွင်း၌ဖြစ်စေ တည်ဆဲဥပဒေအရ စစ်ဆေးနိုင်သည်။

အခန်း (၈) နောက်ဆက်တွဲပြဋ္ဌာန်းချက်များ

စာအုပ်စသည်
များကိုစစ်ဆေး
ကြည့်ရှုခွင့်

၇၃။ မှတ်ပုံတင်စာရင်းစာအုပ်များမှ စာအုပ်များ၊ မှတ်တမ်းများ၊ အမှုတွဲစက္ကူများနှင့် စာချုပ်စာတမ်း အမှတ်အသားများ သို့မဟုတ် အမှုတွဲများကို ထိန်းသိမ်းကြည့်ရှုရသည့် အများပြည်သူတို့ဆိုင်ရာ အရာရှိအရပ်ရပ်မှာ ယင်းတို့ကိုကြည့်ရှုစေခြင်းဖြင့် အခွန်တစ်ရပ်ရပ် ရရန်သော်လည်းကောင်း၊ အခွန်တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိမ်လည် လှည့်ဖြားခြင်း သို့မဟုတ် ထိန်ချန်ခြင်းတစ်စုံတစ်ရာပေါ်ပေါက်တွေ့ရှိ ရန်သော်လည်းကောင်း ရှိမည်ဖြစ်လျှင် သင့်လျော်သည့် အချိန်များ တွင် မြို့နယ်အခွန်ဦးစီးဌာနမှူး (ကော်လိတ္တော်အရာရှိ)က စာရေး သား၍ အခွင့်အာဏာအပ်နှင်းသူ မည်သူသို့မဆို ယင်းမှတ်ပုံတင် စာရင်းစာအုပ်များ၊ စာအုပ်များ၊ မှတ်တမ်းများ၊ အမှုတွဲစက္ကူများ၊ စာချုပ်စာတမ်း အမှတ်အသားများ သို့မဟုတ် အမှုတွဲများကို ဆိုခဲ့ သည့်ကိစ္စအလို့ငှာ အဖိုးအခမရှိဘဲကြည့်ရှုရန် သင့်မည်ထင်မြင်ရာ မှတ်ချက်ထုတ်နုတ်ချက်များကို ရေးကူးရန် ခွင့်ပြုရမည်။

တံဆိပ်ခေါင်း
ရောင်းချခြင်း
နှင့်ဆိုင်သည်
နည်းဥပဒေများ
တို့ပြဋ္ဌာန်းနိုင်ခွင့်

၇၄။ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရ အဖွဲ့၏ သဘောတူညီချက်ဖြင့် အောက်ပါကိစ္စရပ်များအတွက် စည်းမျဉ်း သတ်မှတ်ရန် နည်းဥပဒေများ ပြဋ္ဌာန်းနိုင်သည် -

- (က) တံဆိပ်ခေါင်းများနှင့် တံဆိပ်ခေါင်းစက္ကူများ ထုတ် ပေးခြင်းနှင့် ရောင်းချခြင်း၊
- (ခ) တံဆိပ်ခေါင်းများရောင်းချနိုင်ခွင့်ရှိသူများ၊
- (ဂ) ယင်းတို့၏ ဆောင်ရွက်ရန် တာဝန်များနှင့် ရထိုက် သည့်အခကြေးငွေများ။

သို့ရာတွင် အဆိုပါ နည်းဥပဒေများအရ တစ်ဆယ် ကျပ် တန် တံဆိပ်ခေါင်းရောင်းချခြင်းကို ကန့်သတ်မှုမဖြစ်စေရ။

အက်ဥပဒေ
ကို ကျင့်သုံး
ဆောင်ရွက်ရန်
ယေဘုယျ
အားဖြင့်
နည်းဥပဒေ
များပြဋ္ဌာန်း
နိုင်ခွင့်

၇၅။ ဤအက်ဥပဒေ၏ ရည်ရွယ်ချက်များကို ယေဘုယျအားဖြင့် ကျင့်သုံးဆောင်ရွက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် နည်းဥပဒေများကို ပြဋ္ဌာန်းနိုင်သည့်အပြင် ယင်းနည်းဥပဒေများကို ကျူးလွန်သည့်အခါ ငါးသိန်း ကျပ် ထက်မပိုသည့် ငွေဒဏ်ကို ချမှတ်နိုင်ရန် ထိုနည်းဥပဒေများဖြင့် ပြဋ္ဌာန်းသတ်မှတ်နိုင်သည်။

နည်းဥပဒေ
များကိုထုတ်
ပြန်ခြင်း

၇၆။ (၁) ဤအက်ဥပဒေအရ ပြဋ္ဌာန်းသည့် နည်းဥပဒေများ အားလုံးကို မြန်မာနိုင်ငံပြန်တမ်းတွင် ထည့်သွင်းကြေညာရမည်။

(၂) ဤပုဒ်မအရလိုအပ်၍ ထုတ်ပြန်သည့် နည်းဥပဒေ အားလုံးသည်ကြေညာသည့် အချိန်မှစ၍ ဤအက်ဥပဒေအရ ထုတ်ပြန်သည့် ဥပဒေကဲ့သို့ အကျိုးသက်ရောက်စေရမည်။

အချို့အာဏာ
များကိုလွှဲ
အပ်ခြင်း

၇၆- က ။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပြန်တမ်းတွင် အမိန့်ကြော်ငြာစာ ထည့်သွင်း ကြေညာ၍ -

(က) ပုဒ်မ၂(၉)၊ ၃၃(၃) (ခ)၊ ၇၀ (၁)၊ ၇၄ နှင့် ၇၈ တို့အရ အပ်နှင်းသည့် အခွင့်အာဏာ အားလုံးကို သို့မဟုတ် တစ်စုံတစ်ရာကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ လွှဲအပ်နိုင်သည်။

(ခ) စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ပုဒ်မ ၄၅ (၁) (၂)၊ ၅၆ (၁) နှင့် ၇၀ (၂)တို့အရ ယင်းအားအပ်နှင်းသည့် အခွင့်အာဏာ အားလုံးကို သို့မဟုတ် တစ်စုံတစ်ရာ

ကို လက်အောက်အခွန်အရာရှိ တစ်ဦးဦးသို့
အမိန့်ကြော်ငြာစာဖြင့် လွှဲအပ်နိုင်သည်။

ရုံးခွန်များ
နှင့်စပ်လျဉ်း
သည့်သက်
သာခွင့်

၇၇။ ဤအက်ဥပဒေပါ မည်သည့်အချက်မျှရုံးခွန်နှင့် သက်ဆိုင်
သော တည်ဆဲဥပဒေအရ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်များအပေါ်
အကျိုးသက်ရောက်သည်ဟု မှတ်ယူခြင်းမရှိစေရ။

၇၈။ ပယ်ဖျက်ထားသည်။

၇၉။ ၁၉၁၄ ခုနှစ် အက်ဥပဒေနံပါတ် ၁၀ အရရုပ်သိမ်းသည်။

*ဇယား - ၁

စာချုပ်စာတမ်းများအပေါ် တံဆိပ်ခေါင်းခွန်
(ပုဒ်မ ၃ ကို ကြည့်ပါ)

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>၁။ ကြွေးမြီဝန်ခံချက်။ ထိုခံဝန်ချက်မှာ ငွေပမာဏ သို့မဟုတ် တန်ဖိုးငွေကျပ် ၂,၀၀၀ ထက်ပိုသော ကြွေးမြီပေးဆပ်ရန်ရှိကြောင်း သက်သေခံဖြစ်စေရန် မြီစားကသော်လည်းကောင်း၊ မြီစားအတွက်သော်လည်းကောင်း (ဘဏ်လုပ်ငန်းရှင်၏ငွေမှတ်စာအုပ်မှအပ) အခြားစာအုပ် တစ်ခုခုတွင် ဖြစ်စေ၊ သီးခြားစာရွက်တစ်ခုပေါ်တွင် ဖြစ်စေ ရေးသားပြီးလျှင် သို့မဟုတ် လက်မှတ်ရေးထိုးပြီးလျှင် ထိုစာအုပ်ကို သို့မဟုတ် ထိုစာရွက်ကို မြီရှင်၏ လက်တွင်ပေးအပ်ထားသည့်ကိစ္စတွင် အဆိုပါကြွေးမြီအတွက် ဝန်ခံချက် ဖြစ်ရမည်။ သို့ရာတွင် ထိုဝန်ခံချက်တွင် ကြွေးမြီပေးဆပ်ရန် ကတိပြုချက် တစ်ခုခုသော်လည်းကောင်း အတိုးပေးရန် သို့မဟုတ် ကုန်စည်ကိုဖြစ်စေ၊ အခြားပစ္စည်းတစ်ခုခုကိုဖြစ်စေပေးအပ်ရန် စည်းကမ်းချက် တစ်ခုခုသော်လည်းကောင်း မပါရှိစေရ။</p> <p>၂။ အမွေထိန်းခံဝန်ချုပ်။ ၎င်းတွင် အမွေဆက်ခံရေး အက်ဥပဒေ ပုဒ်မ ၂၉၁၊ ပုဒ်မ ၃၇၅ သို့မဟုတ် ၃၇၆ အရ ပေးသော ခံဝန်ချုပ်လည်း ပါဝင်သည်။</p> <p>(က) ငွေပေါင်း ကျပ် ၁၀၀,၀၀၀ (၁သိန်း) ထက် မပိုလျှင်</p>	<p>- ကျပ် ၅၀</p> <p>အဆိုပါ ငွေပမာဏအတွက် ခံဝန်ချုပ် အမှတ်စဉ် (၁၅)ပါ တံဆိပ်ခေါင်းခွန် အတိုင်း ဖြစ်သည်။</p>

*၂၀၁၄ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးပြင်ဆင်သည်။

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ) အခြားကိစ္စရပ်တစ်ခုခုဖြစ်လျှင်။</p> <p>၃။ မွေးစားစာချုပ်။ ဆိုလိုရင်းမှာ မွေးစားခြင်းကို မှတ်တမ်းတင်သည့် သို့မဟုတ် မွေးစားရန် အာဏာအပ်နှင်းသည့် သို့မဟုတ် အပ်နှင်းသော သဘောသက်ရောက် သည့် (သေတမ်းစာမှအပ) အခြားစာချုပ် စာတမ်း တစ်ခုခု။ တရားလွှတ်တော်ရှေ့နေ။ တရားလွှတ်တော်ရှေ့နေအဖြစ် ရေးသွင်းချက် စာတမ်း (အမှတ်စဉ်၃၀) ကိုကြည့်ပါ။</p> <p>၄။ ကျမ်းကျိန်လွှာ။ ၎င်းတွင် ကျမ်းကျိန်မည့် အစား ကတိသစ္စာပြုရန် သို့မဟုတ် ကြေညာရန် တရားဥပဒေအရ ခွင့်ပြုထားသူများဖြစ်လျှင် ကတိသစ္စာပြုချက် သို့မဟုတ် ကြေညာချက် ပါဝင်သည်။</p> <p style="text-align: center;">ကင်းလွတ်ခွင့်များ</p> <p>အောက်ပါအတိုင်း ပြုလုပ်သည့် ကျမ်းကျိန်လွှာ သို့မဟုတ် စာဖြင့်ရေးသား ထားသော ကြေညာချက် -</p> <p>(က) ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေ အရ အမည်စာရင်းသွင်းရန် စည်းကမ်းချက် အဖြစ်ဖြင့် ပြုလုပ်ခြင်း၊</p> <p>(ခ) တရားရုံးတစ်ခုခုတွင်ဖြစ်စေ၊ တရားရုံး တစ်ခုခု၏ အရာရှိရှေ့တွင်ဖြစ်စေ ချက်ချင်း တင်သွင်းရန် သို့မဟုတ် အသုံးပြုရန် ကိစ္စအတွက် ပြုလုပ်ခြင်း၊</p> <p>(ဂ) ပင်ရှင်လစာငွေကိုဖြစ်စေ၊ အလှူငွေကို ဖြစ်စေ၊ တစ်ဦးတစ်ယောက်သောသူအား ရရှိနိုင်စေလိုသည့်ကိစ္စအတွက် ဥပဒေနှင့် အညီ ဆောင်ရွက်စေနိုင်သော ရည်ရွယ်ချက် သက်သက်ဖြင့် ပြုလုပ်ခြင်း။</p>	<p>- ကျပ် ၂,၀၀၀</p> <p>- ကျပ် ၁၅၀</p> <p>- ကျပ် ၁၅၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>၅။ သဘောတူစာချုပ် သို့မဟုတ် သဘောတူညီချက်မှတ်တမ်း -</p> <p>(က) ငွေလွှဲလက်မှတ်ရောင်းချခြင်းနှင့် သက်ဆိုင်လျှင်၊</p> <p>(ခ) အစိုးရငွေချေးသက်သေခံ လက်မှတ်ကို ဖြစ်စေ၊ တရားဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီ သို့မဟုတ် အခြား တရားဝင် အဖွဲ့အစည်းတွင် ပါဝင်သည့် အစုရှယ်ယာကိုဖြစ်စေ ရောင်းချခြင်း နှင့် သက်ဆိုင်လျှင်၊</p> <p>(ဂ) ဖက်စပ်သဘောတူစာချုပ်၊ ထုတ်လုပ်ခြင်း သို့မဟုတ် အကျိုးအမြတ် ခွဲဝေခြင်း ပဋိညာဉ်စာချုပ်၊ ဆောက်လုပ်ရေး သဘောတူစာချုပ် သို့မဟုတ် အလားတူ သဘောတူစာချုပ် သို့မဟုတ် ပဋိညာဉ်စာချုပ်နှင့် သက်ဆိုင်လျှင်၊</p> <p>(ဃ) အခြားနည်းဖြင့် ပြဋ္ဌာန်းထားသည့် သဘောတူစာချုပ်ဖြစ်လျှင် - ကင်းလွတ်ခွင့်များ အောက်ပါသဘောတူစာချုပ် သို့မဟုတ် သဘောတူညီချက်မှတ်တမ်းများအတွက် တံဆိပ်ခေါင်းခွန် မထိုက်သင့်စေရ -</p> <p>(က) အမှတ်စဉ် ၄၃ အရ ထိုက်သင့်သည့် အမှာစာတမ်း သို့မဟုတ် သဘောတူညီချက်</p>	<p>- ကျပ် ၅၀</p> <p>-ငွေချေးသက်သေခံလက်မှတ် သို့မဟုတ် အစုရှယ်ယာတန်ဖိုး ကျပ် ၁၀၀,၀၀၀ (၁သိန်း)အတွက် ဖြစ်စေ ၎င်း၏ အစိတ်အပိုင်းအတွက် ဖြစ်စေ ကျပ် ၂၅။</p> <p>သို့ရာတွင် အများဆုံး ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၀,၀၀၀ ဖြစ်သည်။</p> <p>- ထိုငွေပမာဏ သို့မဟုတ် တန်ဖိုး အပေါ် ၁ % ။</p> <p>သို့ရာတွင် အများဆုံးထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် ၁ သိန်းခွဲ ဖြစ်စေရမည်။</p> <p>- ကျပ် ၃၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>မှတ်တမ်း မဟုတ်သော စာချုပ်စာတမ်း များဖြစ်သည့် ကုန်စည်များ သို့မဟုတ် ရောင်းဝယ်ကုန်စည်များ ရောင်းချရန် အတွက်သာပြုလုပ်သည့် သို့မဟုတ် ရောင်းချခြင်းနှင့်သာ သက်ဆိုင်သည့် သဘောတူစာချုပ် သို့မဟုတ် သဘောတူညီချက်မှတ်တမ်း။</p> <p>(ခ) ချေးငွေတစ်ခုခုအတွက်ဖြစ်စေ၊ ချေးငွေတစ်ခုခုနှင့်စပ်လျဉ်း၍ဖြစ်စေ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်ထံ တင်သွင်း သော တင်ဒါအဖြစ်ဖြင့် ပြုလုပ်သည့် သဘောတူစာချုပ် သို့မဟုတ် သဘောတူညီချက်မှတ်တမ်း။</p> <p>(ဂ) မြေသိမ်းအက်ဥပဒေအရ ပြုလုပ်သည့် သဘောတူစာချုပ် သို့မဟုတ် သဘောတူညီချက်မှတ်တမ်း။ အငှားချထားရန် သဘောတူစာချုပ်။ (အမှတ်စဉ် ၃၅ ကို ကြည့်ပါ။)</p> <p>၆။ ပိုင်ဆိုင်ကြောင်းပြသည့်စာချုပ် စာတမ်း များတင်သွင်းခြင်းနှင့် ပေါင်နှံခြင်းဆိုင်ရာ သဘောတူစာချုပ်။ ဆိုလိုရင်းမှာ အောက်ပါ တို့နှင့်စပ်လျဉ်းသည့် သဘောတူညီချက် သက်သေခံစာချုပ်စာတမ်း တစ်ခုခု -</p>	

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(၁) ရောင်းတန်းဝင်ငွေချေးသက်သေခံလက်မှတ်မှအပ အခြားမည် သည့်ပစ္စည်းကို မဆို ပိုင်ဆိုင်ကြောင်းသက်သေခံအဖြစ် ချုပ်ဆိုသည့် သို့မဟုတ် ပိုင်ဆိုင်ကြောင်း သက်သေခံဖြစ်သည့် စာချုပ်စာတမ်းများ တင်သွင်းခြင်း (သို့မဟုတ်)</p> <p>(၂) ရွှေပြောင်းနိုင်သောပစ္စည်း ပေါင်နှံခြင်း။ ချေးငွေအဖြစ်ဖြင့်ဖြစ်စေ၊ တင်ရှိဆဲ သို့မဟုတ် နောင်အခါတင်ရှိမည့်ကြွေးမြီအဖြစ်ဖြင့်ဖြစ်စေ၊ ထုတ်ပေးသည့် သို့မဟုတ် ထုတ်ပေးရန်ရှိသည့်ငွေကို ပြန်ဆပ်ရန် အာမခံသည့်အနေဖြင့် ထိုသို့ တင်သွင်းခြင်း သို့မဟုတ် ပေါင်နှံခြင်း ပြုသည့်ကိစ္စတွင် -</p> <p>(က) အဆိုပါချေးငွေ သို့မဟုတ် ကြွေးမြီကို တောင်းဆိုသောအခါ ဖြစ်စေ၊ သဘောတူညီချက် သက်သေခံစာချုပ်စာတမ်း ချုပ်ဆိုသည့်နေ့မှ သုံးလကျော်လွန်သည့်အခါဖြစ်စေ ပြန်ဆပ်ရမည် ဖြစ်လျှင်။</p> <p>(ခ) အဆိုပါ ချေးငွေ သို့မဟုတ် ကြွေးမြီကို အဆိုပါ စာချုပ်စာတမ်းချုပ်ဆိုသည့် နေ့မှ သုံးလကျော်လွန်မီ ပြန်ဆပ်ရမည်ဖြစ်လျှင်။</p> <p style="text-align: center;">ကင်းလွတ်ခွင့်</p> <p>အသိသက်သေလက်မှတ် မရေးထိုးဘဲ ချုပ်ဆိုသည့် ကုန်စည် ပေါင်နှံခြင်းစာချုပ်စာတမ်း။</p>	<p>-အာမခံပေးထားသည့်ငွေအတွက် တံဆိပ်ခွန်မှာ ငွေပေးအမိန့်လက်မှတ် [အမှတ်စဉ် ၁၃(က)] ပါ တံဆိပ်ခေါင်းခွန်အတိုင်းဖြစ်သည်။</p> <p>-အာမခံပေးထားသည့်ငွေအတွက် တံဆိပ်ခွန်မှာ ငွေပေးအမိန့်လက်မှတ် [အမှတ်စဉ် ၁၃(က)] ပါ တံဆိပ်ခေါင်းခွန်၏ ထက်ဝက်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>၇။ အခွင့်အာဏာလွှဲအပ်ချက်အရ ဆောင်ရွက်ရန်ခန့်အပ်သည့်စာတမ်း။</p> <p>၎င်းကို သေတမ်းစာမဟုတ်သော ရေးသားချက်တစ်ခုခုဖြင့် -</p> <p>(က) ယုံမှတ်အပ်နှံခံရသူများကို ခန့်အပ်ရန်ပြုလုပ်လျှင်၊</p> <p>(ခ) ရွှေ့ပြောင်းနိုင်သောပစ္စည်း သို့မဟုတ် မရွှေ့ပြောင်းနိုင်သော ပစ္စည်းအတွက် ဆောင်ရွက်ရန် ခန့်အပ်သည့် စာတမ်း ပြုလုပ်လျှင်။</p> <p>၈။ ရာဖြတ်စာတမ်း သို့မဟုတ် တန်ဖိုးဖြတ်ချက်စာတမ်း။ တရားမမှု စစ်ဆေးနေစဉ် အတောအတွင်း တရားရုံး၏အမိန့်အရ ပြုလုပ်ခြင်းမှအပ အခြားနည်းဖြင့် ပြုလုပ်သည့်ထိုစာတမ်းမှာ -</p> <p>(က) ငွေပေါင်း ကျပ် ၁ သိန်း ထက်မပိုလျှင်</p> <p>(ခ) အခြားကိစ္စရပ်တစ်ခုခုဖြစ်လျှင်</p> <p style="text-align: center;">ကင်းလွတ်ခွင့်များ</p> <p>(က) သဘောတူညီချက်အရဖြစ်စေ၊ တရားဥပဒေအရဖြစ်စေ တစ်ဖက်နှင့်တစ်ဖက် မည်သို့မျှတာဝန်မရှိစေဘဲ တစ်ဖက်တည်း သိသာရန်ပြုသည့် ရာဖြတ်စာတမ်း သို့မဟုတ် တန်ဖိုးဖြတ်ချက် စာတမ်း။</p>	<p>- ကျပ် ၁,၅၀၀</p> <p>- ကျပ် ၃,၀၀၀</p> <p>အဆိုပါငွေအတွက် ခံဝန်ချုပ် (အမှတ်စဉ် ၁၅)ပါ တံဆိပ်ခေါင်းခွန် အတိုင်း ဖြစ်သည်။</p> <p>- ကျပ် ၂,၀၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ) ကောက်ပဲသီးနှံများကိုမြေရှင်အား ငှားရမ်းခအဖြစ် မည်၍ မည်မျှပေးရမည်ကို အမှန်သိအောင် ပြုရန်ကိစ္စအတွက် ရာဖြတ်စာတမ်း။</p> <p>၉။ အလုပ်သင်စာချုပ်။ ၎င်းတွင် အတတ်ပညာဖြင့် အသက်မွေး ဝမ်းကျောင်းမှု၊ လက်မှုပညာ သို့မဟုတ် အလုပ်လုပ်ကိုင်မှု တစ်ခုခု တတ်မြောက်အောင် သင်ကြားရန် ဆရာတစ်ဦးဦးထံအပ်နှံထားသည့် အလုပ်သင်စာရေး သို့မဟုတ် တပည့်လက်သားတစ်ဦး ဦး၏ အမှုထမ်းရွက်ခြင်းနှင့် သော်လည်းကောင်း၊ ပညာသင်ကြားခြင်းနှင့် သော်လည်းကောင်း သက်ဆိုင်သော အမှတ်စဉ် ၁၁ အရ စည်းမျဉ်းများမဟုတ်သည့် ရေးသားချက်အသီးသီး ပါဝင်သည်။</p> <p>ကင်းလွတ်ခွင့်</p> <p>အများပြည်သူ၏အလှူငွေဖြင့် သို့မဟုတ် အများပြည်သူ၏ အလှူငွေထဲမှ အကုန်ကျခံ၍ တစ်ဦးတစ်ယောက်အား အလုပ်သင်ခန့်ထားသည့် အလုပ်သင်စာချုပ်စာတမ်းများ။</p> <p>၁၀။ ကုမ္ပဏီ၏ သင်းဖွဲ့စည်းမျဉ်းများ -</p> <p>(က) ကုမ္ပဏီမှာ အစုရှယ်ယာမတည်ငွေရင်း မရှိလျှင် သို့မဟုတ် အမည်ခံ အစုရှယ်ယာ မတည်ငွေရင်းမှာ ကျပ် ၁၀၀,၀၀၀,၀၀၀ (၁,၀၀၀သိန်း) ထက်မပိုလျှင်၊</p>	<p>- ကျပ် ၁၅၀</p> <p>- ကျပ် ၅၀,၀၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ) အမည်ခံ အစုရှယ်ယာ မတည်ငွေရင်း မှာ ကျပ် ၁၀၀,၀၀၀,၀၀၀ (၁,၀၀၀သိန်း) ထက်ပိုလျှင်၊</p> <p style="text-align: center;">ကင်းလွတ်ခွင့်</p> <p>မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၆ အရ စီးပွားရေး အကျိုးအမြတ်အတွက် မဟုတ်ဘဲ ဖွဲ့စည်း၍ မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့တစ်ခုခု၏ သင်းဖွဲ့စည်းမျဉ်းများ။ ကုမ္ပဏီ၏ သင်းဖွဲ့မှတ်တမ်း (အမှတ်စဉ် ၃၉)ကိုလည်းကြည့်ပါ။</p> <p>၁၁။ ရှေ့နေအလုပ်သင်စည်းမျဉ်းများ သို့မဟုတ် တရားလွှတ်တော်ချုပ်၏ တရားလွှတ်တော်ရှေ့နေအဖြစ် ဝင်ခွင့်ရရှိစေရေး အတွက် တရားလွှတ်တော်ရှေ့နေ အလုပ်သင်အဖြစ် ဆောင်ရွက်ရန် ပုဂ္ဂိုလ် တစ်ဦးဦးက ရှေးဦးစွာချုပ်ဆိုသည့် ပဋိညာဉ်စာချုပ်။</p> <p>လွှဲအပ်သည့်စာချုပ်စာတမ်း။ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ် (အမှတ်စဉ် ၂၃)။ အလွှဲပြောင်းစာချုပ် (အမှတ်စဉ် ၆၂) နှင့် အငှားစာချုပ် အလွှဲအပြောင်းစာတမ်း (အမှတ်စဉ် ၆၃ တို့၌ ဆိုင်ရာကိုကြည့်ပါ။ ကိုယ်စားလှယ်စာ။ ကိုယ်စားလှယ်လွှဲစာ (အမှတ်စဉ် ၄၈) ကိုကြည့်ပါ။ မွေးစားရန်ခွင့်ပြုစာ။ မွေးစားစာချုပ် (အမှတ်စဉ် ၃) ကိုကြည့်ပါ။</p>	<p>- ကျပ် ၁၅၀,၀၀၀</p> <p>- ကျပ် ၁,၅၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>၁၂။ အနုညာတခုံသမာဓိ စီရင်ဆုံးဖြတ်ချက် ။ ဆိုလိုရင်းမှာ တရားမမှုစစ်ဆေး နေစဉ် အတွင်းတရားရုံးက ချမှတ်သည့် အမိန့် ဆုံးဖြတ်ချက်မှအပ အခြားနည်းဖြင့် လွှဲအပ်သည့် အမှုအပေါ်တွင် အနုညာတခုံ သမာဓိ လူကြီးက သော်လည်းကောင်း၊ ခုံနာယက လူကြီးကသော်လည်းကောင်း ပစ္စည်း ခွဲဝေရန် ညွှန်ကြားသည့် အနုညာတခုံ သမာဓိစီရင် ဆုံးဖြတ်ချက်မဟုတ်ဘဲ စာဖြင့် ရေးသား ချမှတ်သည့် အနုညာတခုံ သမာဓိစီရင် ဆုံးဖြတ်ချက်တစ်ခုခု။</p> <p>(က) အဆိုပါ ဆုံးဖြတ်ချက်နှင့်သက်ဆိုင် သည့်ပစ္စည်း၏ သင့်ငွေ သို့မဟုတ် တန်ဖိုးမှာ ထိုဆုံးဖြတ်ချက်တွင် ဖော်ပြ ထားသည့်အတိုင်း ကျပ် ၁၀၀,၀၀၀ (၁သိန်း) ထက်မပိုလျှင်</p> <p>(ခ) ၎င်းမှာ ကျပ် ၁ သိန်းထက် ပိုပြီး ကျပ် ၅ သိန်း ထက်မပိုလျှင်</p> <p>(ဂ) ၎င်းမှာ ကျပ် ၅ သိန်းထက်ပိုပြီး ကျပ် ၁၀ သိန်း ထက်မပိုလျှင်</p> <p>(ဃ) ကျပ်၁၀ သိန်းအထက်ဖြစ်လျှင်</p>	<p>ကျပ် ၁၀၀ သို့မဟုတ် ၎င်း၏ အစိတ် အပိုင်းအသီးသီးအတွက် သို့မဟုတ် အနုညာတခုံသမာဓိ စီရင်ဆုံးဖြတ်ချက် တန်ဖိုးအတွက် ၂ ကျပ်။</p> <p>သို့ရာတွင် ထိုက်သင့်သည့် တံဆိပ်ခွန် ပေါင်းမှာ အများဆုံး ကျပ် ၅၀၀ ဖြစ်ရမည်။</p> <p>ကျပ် ၁,၅၀၀</p> <p>-ကျပ် ၂,၅၀၀</p> <p>အပိုင်း၁၂(ဂ)အရ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်အပြင် ကျပ် ၁၀ သိန်း ထက်ပိုသည့် နောက်ထပ် ကျပ် ၁သိန်း သို့မဟုတ် ၎င်း၏အစိတ် အပိုင်း အသီး သီးအတွက် ၂၅၀ကျပ်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်		
	<p>၁၃။ ခံဝန်ချုပ်မဟုတ်သော ငွေလွှဲလက်မှတ် (ပုဒ်မ ၂(၂)တွင် အဓိပ္ပါယ်ဖွင့်ဆိုထားသည့် အတိုင်း) ဘဏ်ငွေစက္ကူ သို့မဟုတ် ငွေစက္ကူ။ (က)တောင်းဆိုသည့်အခါမဟုတ်ဘဲ အခြား နည်းဖြင့်ငွေထုတ်ပေးရမည့်ကိစ္စ တွင် လက်မှတ်ရေးထိုးသည့် သို့မဟုတ် တင်ပြသည့်နေ့ရက်မှ တစ်နှစ်မကျော်မီ ငွေထုတ်ပေးရမည်ဖြစ်ပါက</p>	<p>တစ်စောင် တည်း လက်မှတ် ရေးထိုး လျှင်</p>	<p>နှစ်ပိုင်း တစ်စုံကျ လက်မှတ် ရေးထိုး လျှင် တစ်ပိုင်း စီအတွက်</p>	<p>သုံးပိုင်း တစ်စုံကျ လက်မှတ် ရေးထိုး လျှင် တစ်ပိုင်း စီအတွက်</p>
	<ul style="list-style-type: none"> - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူပါ ငွေ ပမာဏမှာ ကျပ် ၅၀၀၀၀၀၀ (သိန်း ၅၀) ထက်မပိုလျှင် - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူပါ ငွေပမာဏမှာ ကျပ်(သိန်း၅၀) ထက်ပိုပြီး (သိန်း၇၀) ထက် မပိုလျှင် - - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူ ပါ ငွေပမာဏမှာ ကျပ် (သိန်း ၇၀) ထက်ပိုပြီး (သိန်း ၉၀) ထက်မပိုလျှင် - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူ ပါငွေပမာဏမှာ ကျပ်(သိန်း ၉၀)ထက် ပိုပြီး(သိန်း၁၃၀)ထက်မပိုလျှင် - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူ ပါ ငွေပမာဏမှာ ကျပ် (သိန်း ၁၃၀) ထက်ပိုပြီး (သိန်း ၁၇၀) ထက်မပိုလျှင် - 	<p>ကျပ် ၄၅၀ ၆၅၀ ၈၀၀ ၁၂၀၀ ၁၅၀၀</p>	<p>ကျပ် ၃၀၀ ၄၀၀ ၅၅၀ ၈၀၀ ၁၀၀၀</p>	<p>ကျပ် ၁၅၀ ၂၀၀ ၃၀၀ ၄၀၀ ၅၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်		
		တစ်စောင် တည်း လက်မှတ်ရေးထိုးလျှင်	နှစ်ပိုင်း တစ်စုံကျလက်မှတ်ရေးထိုးလျှင် တစ်ပိုင်းစီအတွက်	သုံးပိုင်း တစ်စုံကျလက်မှတ်ရေးထိုးလျှင် တစ်ပိုင်းစီအတွက်
	<ul style="list-style-type: none"> - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူပါ ငွေပမာဏမှာ ကျပ် (သိန်း ၁၇၀) ထက် ပိုပြီး (သိန်း ၂၁၀) ထက်မ ပိုလျှင် - - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူ ပါ ငွေပမာဏမှာ ကျပ် (သိန်း ၂၁၀) ထက်ပိုပြီး (သိန်း ၂၅၀) ထက်မပို လျှင် - - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူ ပါ ငွေပမာဏမှာ ကျပ် (သိန်း ၂၅၀) ထက်ပိုပြီး (သိန်း ၃၀၀) ထက်မပို လျှင် - - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူ ပါ ငွေပမာဏမှာ ကျပ် (သိန်း ၃၀၀) ထက်ပိုပြီး (သိန်း ၅၀၀) ထက်မပိုလျှင် - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူ ပါ ငွေပမာဏမှာ ကျပ် (သိန်း ၅၀၀) ထက်ပိုပြီး (သိန်း ၇၅၀) ထက်မပိုလျှင် - ငွေလွှဲလက်မှတ် သို့မဟုတ် ငွေစက္ကူပါ ငွေပမာဏမှာ ကျပ် (သိန်း ၇၅၀) ထက်ပိုပြီး (သိန်း ၁၀၀၀) ထက်မပို လျှင် - ကျပ် ၁၀၀၀ သိန်း အထက်နှင့် ကျပ် ၁၀၀ သိန်း သို့မဟုတ် ၎င်း၏ အစိတ်အပိုင်း အသီးသီးအတွက် 	<p>ကျပ်</p> <p>၁၉၀၀</p> <p>၂၂၅၀</p> <p>၂၇၀၀</p> <p>၄၅၀၀</p> <p>၆၇၅၀</p> <p>၉၀၀၀</p> <p>၆၅၀</p>	<p>ကျပ်</p> <p>၁၂၅၀</p> <p>၁၅၀၀</p> <p>၁၈၀၀</p> <p>၃၀၀၀</p> <p>၄၅၀၀</p> <p>၆၀၀၀</p> <p>၄၀၀</p>	<p>ကျပ်</p> <p>၆၅၀</p> <p>၇၅၀</p> <p>၉၀၀</p> <p>၁၅၀၀</p> <p>၂၂၅၀</p> <p>၃၀၀၀</p> <p>၂၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ)အဆိုပါ လက်မှတ်ရေးထိုးသည့် သို့မဟုတ် တင်ပြသည့်နေ့ရက်မှ တစ်နှစ်ထက် ကျော်လွန်၍ ငွေထုတ်ပေးရမည် ဆိုပါက ၁၄။ သင်္ဘောကုန်တင်တန်ဆာ။ (ခရီးတောက်လျှောက် သင်္ဘောကုန်တင် တန်ဆာ ပါဝင်သည်။)</p> <p style="text-align: center;">ကင်းလွတ်ခွင့်များ</p> <p>(က) ကုန်စည်များကို ဖော်ပြပါ ဆိပ်ကမ်းများ အက်ဥပဒေအရ အဓိပ္ပာယ်ဖွင့်ဆိုထားသည့် ဆိပ်ကမ်းတစ်ခုခု၏ နယ်နိမိတ်အတွင်း တစ်နေရာတွင် လက်ခံ၍ ထိုဆိပ်ကမ်း နယ်နိမိတ်အတွင်းတွင်ပင် အခြားတစ်နေရာ၌ ပေးအပ်ရမည့်အခါ ပြုလုပ်သည့် သင်္ဘောကုန်တင်တန်ဆာ။</p> <p>(ခ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တွင် ပေးအပ်ရမည့် ပစ္စည်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြင်ပတွင်ချုပ်ဆိုသည့် သင်္ဘောကုန်တင်တန်ဆာ။ ၁၅။ ခံဝန်ချုပ်။[ပုဒ်မ ၂(၅) တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း]၎င်းမှာ ဒီဘင်ချာခေါ် ကြေးမြီ ခံဝန်ချုပ် (အမှတ်စဉ်၂၇) မဟုတ်သည့်အပြင် ဤအက်ဥပဒေအရဖြစ်စေ၊ ရုံးခွန်အက်ဥပဒေအရဖြစ်စေ အခြားနည်း</p>	<p>အလားတူငွေအတွက် တံဆိပ်ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ်၁၅) အတွက် တံဆိပ်ခွန်အတိုင်း ဖြစ်သည်။</p> <p>- ကျပ် ၁၅၀ မှတ်ချက်။ သင်္ဘောကုန်တင်တန်ဆာကို အပိုင်းပိုင်း လက်မှတ်ရေးထိုးလျှင် ၎င်းအတွက် ထိုက်သင့်သော တံဆိပ်ခေါင်းကို ထိုအစုံတွင် ပါဝင်သည့် အသီးသီးတွင် ကပ်နှိပ်ရမည်။</p> <p>ထိုငွေပမာဏ သို့မဟုတ် တန်ဖိုးအပေါ် *၀.၅ % ။</p>

*၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>ပြဋ္ဌာန်းထားခြင်းလည်း မရှိသောခံဝန်ချုပ်။</p> <p>အမွေထိန်းခံဝန်ချုပ်(အမှတ်စဉ် ၂)၊ သင်္ဘော အပေါင်စာချုပ်၊(အမှတ်စဉ် ၁၆)၊ အကောက် ခွန်ခံဝန်ချုပ်၊ (အမှတ်စဉ် ၂၆) လျော်ကြေး ခံဝန်ချုပ်၊ (အမှတ်စဉ် ၃၄) သင်္ဘောပါ ကုန်အ ပေါင်စာချုပ် (အမှတ်စဉ် ၅၆) အာမခံစာချုပ်၊ (အမှတ်စဉ် ၅၇) တို့ကို ကြည့်ပါ။</p> <p style="text-align: center;">ကင်းလွတ်ခွင့်</p> <p>ကုသိုလ်ဖြစ်ဆေးပေးခန်း သို့မဟုတ် ဆေးရုံ သို့မဟုတ် အခြားပြည်သူ့သုံးလုပ်ငန်းကိစ္စ တစ်ခုခုအတွက် ပုဂ္ဂလိက ပေးလှူငွေမှ ရရှိသည့် ဒေသဝင်ငွေမှာ တစ်လလျှင် သီးခြား ဖော်ပြထားသည့်ငွေပမာဏအောက် မလျော့စေရပါဟု အာမခံရန်ကိစ္စ အလို့ငှာ ပုဂ္ဂိုလ်တစ်ဦးဦးက ချုပ်ဆိုသည့် ခံဝန်ချုပ်။</p> <p>၁၆။ သင်္ဘောအပေါင်စာချုပ်။ ဆိုလိုရင်းမှာ ပင်လယ်ရေကြောင်းသွား သင်္ဘောရေယာဉ်မှူး က သင်္ဘောကို ထိန်းသိမ်းစောင့်ရှောက် နိုင်ရန် သို့မဟုတ် ရေကြောင်းခရီးသွားလာ နိုင်ရန် သင်္ဘောကို အာမခံထား၍ ငွေချေး ယူရန် ချုပ်ဆိုသည့် စာချုပ်စာတမ်းတစ်ခုခု။</p> <p>၁၇။ ဖျက်သိမ်းသည့်စာချုပ်စာတမ်း။ စာချုပ်စာတမ်း အသိသက်သေလက်မှတ် ထိုးပြီး အခြားနည်းပြဋ္ဌာန်းမထားလျှင် (ယခင်က ချုပ်ဆိုထားသည့် စာချုပ် စာတမ်း တစ်ခုခုကို ဖျက်သိမ်းသည့် စာချုပ်</p>	<p>အလားတူ ငွေပမာဏအတွက် တံဆိပ်ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ် ၁၅) အတွက် တံဆိပ်ခေါင်းခွန် အတိုင်းဖြစ် သည်။</p> <p style="text-align: center;">- ကျပ် ၁၅၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>စာတမ်းတစ်ခုခုကို အပါအဝင်) ရထိုက်ခွင့် စွန့်လွှတ်သည့် စာချုပ်စာတမ်း (အမှတ်စဉ် ၅၅၊ ပစ္စည်းလွှဲပေးမှု ဖျက်သိမ်းရေး စာချုပ် စာတမ်း (အမှတ်စဉ် ၅၈-ခ)၊ အငှားစာချုပ် ပြန်အမ်းစာတမ်း (အမှတ်စဉ် ၆၁) ယုံမှတ် အပ်နှံမှု ဖျက်သိမ်းသည့် စာချုပ်စာတမ်း (အမှတ်စဉ် ၆၄-ခ)တို့ကို ကြည့်ပါ။</p> <p>၁၈။ ပစ္စည်းရောင်းသက်သေခံလက်မှတ်။ ၎င်းမှာ (တစ်ပုံစီခွဲကာ လေလံတင် ရောင်းချ သောပစ္စည်းနှင့်စပ်လျဉ်း၍) တရားမ တရား ရုံး တစ်ခုခုကဖြစ်စေ၊ အခွန်အာဏာပိုင်က ဖြစ်စေ၊ ကော်လက်တာ သို့မဟုတ် အခြား အခွန်အရာရှိက ဖြစ်စေ လေလံတင် ရောင်း ချသော ပစ္စည်းတစ်ခုခု ဝယ်သူအား ထုတ် ပေးသည့် သက်သေခံလက်မှတ်ဖြစ်ပြီး -</p> <p>(က) ဝယ်သည့်ငွေကျပ် ၅၀၀,၀၀၀ (၅ သိန်း) ထက်မပိုလျှင်</p> <p>(ခ) အခြားကိစ္စတစ်ခုခုအတွက်ဖြစ်လျှင်။</p> <p>၁၉။ သက်သေခံလက်မှတ် သို့မဟုတ် အခြား စာတမ်း အမှတ်အသား။ တရားဥပဒေအရ ဖွဲ့စည်းထားသော ကုမ္ပဏီ သို့မဟုတ် အခြား အသင်းစု တစ်ခုခုတွင် ပါဝင်သော သို့မဟုတ် လက်ဝယ်ရှိသော အစုရှယ်ယာ၊ အတိုးပေးသော အစုရှယ်ယာလက်မှတ် သို့မဟုတ် အစုရှယ်ယာစတော့(ခံ) တစ်ခုခု</p>	<p>ထိုဝယ်ငွေပမာဏ အပေါ် ၁ %</p> <p>ထိုဝယ်ငွေပမာဏနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်း ခွန်မှာ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ် စာတမ်း (အမှတ် စဉ်၂၃) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p> <p>- ကျပ် ၅၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>ကို ရထိုက်ခွင့် သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိကြောင်းကို သော်လည်းကောင်း၊ အဆိုပါ ကုမ္ပဏီ သို့မဟုတ် တရားဝင် အဖွဲ့အစည်း တစ်ခုခုတွင် ပါဝင်သော သို့မဟုတ် အစုရှယ်ယာလက်မှတ် သို့မဟုတ် အစုရှယ်ယာ စတော့(ခံ)ကို ပိုင်ရှင်ဖြစ်ထိုက်ခွင့်ရှိကြောင်း သို့မဟုတ် ပိုင်ဆိုင်ခွင့်ရှိကြောင်းကို သော်လည်းကောင်း လက်ဝယ်ရှိသူကဖြစ်စေ၊ အခြားသူတစ်ဦးဦးကဖြစ်စေ၊ သက်သေခံ သည့်လက်မှတ် သို့မဟုတ် အခြားစာတမ်း အမှတ်အသား။ အစုရှယ်ယာများ ခွဲဝေ သတ်မှတ်ပေးသောစာ (အမှတ်စဉ် ၃၆)ကို လည်းကြည့်ပါ။</p> <p>၂၀။ သင်္ဘောစင်းလုံးငှားစာချုပ်။ ဆိုလို ရင်းမှာ ရေယာဉ်ကို သို့မဟုတ် ရေယာဉ်၏ သီးခြား အဓိကအစိတ်အပိုင်း တစ်ခုခုကို ငှားသူအား ၎င်း၏ အသီးအခြားကိစ္စများ အလို့ငှာ ပြစ်ဒဏ်အပိုင်ထည့်သွင်းလျက် ဖြစ်စေ၊ မထည့်သွင်းဘဲလျက်ဖြစ်စေ ငှား သည့် (ဆွဲသင်္ဘောငှားရန် သဘောတူ စာချုပ်မှအပ) အခြားစာချုပ်စာတမ်း တစ်ခုခု။</p> <p>(က) မြင်းကောင်ရေအား ၂၀ ထက်နည်းလျှင် - ကျပ် ၃,၀၀၀</p> <p>(ခ) မြင်းကောင်ရေအား ၂၀ အောက်မနည်း မှ ၅၀ ထက်မပိုဖြစ်လျှင်။ - ကျပ် ၇,၅၀၀</p> <p>(ဂ) မြင်းကောင်ရေအား ၅၀ ထက်ပိုလျှင် - ကျပ် ၁၅,၀၀၀</p> <p>၂၁။ ချက်လက်မှတ်။ ပုဒ်မ ၂(၇)တွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည့်အတိုင်း။ - ကျပ် ၅</p>	

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>၂၂။ ကြွေးမြီပြေငြိမ်းစာချုပ်။ ဆိုလိုရင်းမှာ မြီစားက မြီရှင်များ အကျိုးငှာ မိမိ၏ ပစ္စည်းကို လွှဲပြောင်းရန် သော်လည်းကောင်း၊ မြီရှင်တို့၏ ကြွေးမြီများနှင့်စပ်လျဉ်း၍ ပြေငြိမ်းငွေ သို့မဟုတ် ကြွေးမြီဝေစုပေးပါမည်ဟု မြီရှင်များအား အာမခံရန်သော်လည်းကောင်း၊ မြီစား၏ စီးပွားရေး လုပ်ငန်းကို မြီရှင်များ အကျိုးငှာကြည့်ရှုစစ်ဆေးသူများ၏ ကြီးကြပ်စစ်ဆေးမှုအရဖြစ်စေ၊ ကြွေးမြီပေးဆပ်ရန် အချိန် အခွင့်ပေးစာချုပ်အရဖြစ်စေ ဆက်လက်ဆောင်ရွက်ရေးအတွက် ပြဋ္ဌာန်းရန် သော်လည်းကောင်း၊ ချုပ်ဆိုသော စာချုပ်စာတမ်းတစ်ခုခု။</p> <p>၂၃။ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်း။ [ပုဒ်မ ၂(၁၀)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အတိုင်း]။ ၎င်းမှာ အမှတ်စဉ် ၆၂ အရ တံဆိပ်ခေါင်းခွန် ထိုက်သင့်သည့် သို့မဟုတ် ကင်းလွတ်သည့် အလွှဲအပြောင်းမဟုတ်သည့် ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်း။</p> <p style="text-align: center;">ကင်းလွတ်ခွင့်</p> <p>မြန်မာနိုင်ငံမူပိုင်ခွင့်အက်ဥပဒေအရပြုလုပ်သည့်မူပိုင်ခွင့်လွှဲအပ်စာတမ်း။ ပူးတွဲအစုစပ်လုပ်ငန်းစာချုပ်၊ အစုစပ်လုပ်ငန်း စာချုပ်စာတမ်း။ (အမှတ်စဉ် ၄၆)ကိုကြည့်ပါ။</p> <p>၂၄။ မိတ္တူ သို့မဟုတ် ကောက်နုတ်ချက်။ ၎င်းမှာ ပြည်သူဝန်ထမ်းအရာရှိတစ်ဦးဦးက ဖြစ်စေ၊ ၎င်း၏ အမိန့်ဖြင့်ဖြစ်စေ မိတ္တူမှန် သို့မဟုတ် ကောက်နုတ်ချက်မှန်ဖြစ်ကြောင်း သက်သေခံလက်မှတ် ရေးထိုးထားသည့်</p>	<p>- ကျပ် ၁,၅၀၀</p> <p>ထိုငွေပမာဏ(သို့မဟုတ်) တန်ဖိုးအပေါ် * ၂ %</p>

* ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>အပြင် ရုံးခွန်နှင့်သက်ဆိုင်သည့် တည်ဆဲ တရားဥပဒေအရ ရုံးခွန်လည်း မထိုက်သင့်သောမိတ္တူ သို့မဟုတ် ကောက်နုတ်ချက် ဖြစ်ပြီး -</p> <p>(၁) မူရင်းမှာ တံဆိပ်ခေါင်းခွန် မထိုက်သင့်လျှင် သို့မဟုတ် ၎င်းအတွက် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်မှာ ကျပ် ၁၀၀ ထက် မပိုလျှင်၊</p> <p>(၂) အခြားကိစ္စတစ်ခုခုဖြစ်လျှင်၊</p> <p style="text-align: center;">ကင်းလွတ်ခွင့်များ</p> <p>(က) အများပြည်သူတို့ဆိုင်ရာ ရုံးတစ်ခုခုတွင် ဖြစ်စေ၊ အများပြည်သူဆိုင်ရာ အကျိုးတစ်ခုခုအတွက် ဖြစ်စေ မှတ်တမ်းတင်ရန်ကိစ္စ အလို့ငှာ တရားဥပဒေတွင် အတိအလင်း ပြဋ္ဌာန်းထားချက်အရ ပြည်သူ့ဝန်ထမ်း အရာရှိက ကူးယူရမည့် သို့မဟုတ် ပေးရမည့် စာရွက်စာတမ်း တစ်ခုခု၏ မိတ္တူ။</p> <p>(ခ) မွေးဖွားမှု၊ ဘာသာသွတ်သွင်းမှု၊ အမည်ပေးမှု၊ လှူဒါန်းမှု၊ ထိမ်းမြားမှု၊ ကွာရှင်းမှု၊ သေဆုံးမှု သို့မဟုတ် မြေမြုပ်သင်္ဂြိုဟ်မှု နှင့် သက်ဆိုင်သော မှတ်ပုံစာရင်းတစ်ခုခုမှ ကူးယူသည့်မိတ္တူ သို့မဟုတ် ထုတ်ယူသည့် ကောက်နုတ်ချက်။</p> <p>၂၅။ စာချုပ်စာတမ်း မူရင်းခွဲ သို့မဟုတ် မူရင်းမိတ္တူ။ ၎င်းမှာ တံဆိပ်ခေါင်းခွန် ထိုက်သင့်သည့်အပြင် ထိုက်သင့်သော တံဆိပ်ခေါင်းခွန်လည်း ပေးဆောင်ပြီးသည့် စာချုပ်စာတမ်း</p>	<p>- ကျပ် ၁၅၀</p> <p>- ကျပ် ၂၅၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>တစ်ခုခု၏ မူရင်းခွဲဖြစ်ပြီး -</p> <p>(က) မူရင်းစာချုပ်စာတမ်းအတွက် ထိုက်သင့်သော တံဆိပ်ခေါင်းခွန် မှာ ကျပ် ၁၀၀ ထက်မပိုလျှင်၊</p> <p>(ခ) အခြားကိစ္စတစ်ခုခုဖြစ်လျှင်၊</p> <p style="text-align: center;">ကင်းလွတ်ခွင့်</p> <p>တောင်သူလယ်သမားများအားပေးသည့် အငှားစာချုပ်တစ်ခုခုမှာ တံဆိပ်ခေါင်းခွန် ကင်းလွတ်သည့် စာချုပ် ဖြစ်လျှင် ထိုအငှားစာချုပ်၏မူရင်းခွဲ</p> <p>၂၆။ အကောက်ခွန်ခံဝန်ချုပ်။</p> <p>(က) ငွေကျပ် ၁,၀၀၀,၀၀၀ (၁၀ သိန်း) ထက်မပိုလျှင်၊</p> <p>(ခ) အခြားကိစ္စတစ်ခုခုဖြစ်လျှင်။</p> <p>၂၇။ ဒီဘင်ချာခေါ်ကြွေးမြီခံဝန်ချုပ်။ (အပေါင် ဒီဘင်ချာ ခေါ် ကြွေးမြီခံဝန်ချုပ် ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ) ၎င်းမှာ ဈေးကွက်ဝင်ငွေချေးသက်သေခံ စာချုပ် ဖြစ်ပြီး -</p> <p>(က) ထပ်ဆင့်လက်မှတ်ရေးထိုး၍ ဖြစ်စေ၊ သီးခြားအလွှဲအပြောင်းစာချုပ် စာတမ်းချုပ်ဆို၍ဖြစ်စေ၊ လွှဲပြောင်းနိုင်လျှင်၊</p>	<p>မူရင်းစာချုပ်စာတမ်းအပေါ်တွင် ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန် အတိုင်း ဖြစ်သည်။</p> <p>- ကျပ် ၁၀၀</p> <p>အဆိုပါ ငွေပမာဏအတွက် တံဆိပ်ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ် စဉ်၁၅) အတွက် တံဆိပ်ခေါင်းခွန် အတိုင်းဖြစ်သည်။</p> <p>ကျပ် ၁,၀၀၀,၀၀၀ ထက် ပိုသောငွေပမာဏအတွက် ကျပ် ၁သောင်းတိုင်း အတွက် သို့မဟုတ် ၎င်း၏အစိတ်အပိုင်းအသီးသီးအတွက် ၂၀ ကျပ်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ) ပေးအပ်၍လွှဲပြောင်းနိုင်လျှင်</p> <p>ရှင်းလင်းချက်။ “ဒီဘင်ချာခေါ် ကြွေးမြီ ခံဝန်ချုပ်” ဆိုသည့်စကားရပ်တွင် ၎င်းနှင့် အတူပူးတွဲပါ အတိုးထုတ်ဖြတ်ပိုင်း(ကူပွန်) တစ်ခုခု ပါဝင်သည်။ သို့ရာတွင် အဆိုပါ အတိုး ထုတ်ရန် ဖြတ်ပိုင်းများ (ကူပွန်)၏ သင့်ငွေကို တံဆိပ်ခေါင်းခွန် ခန့်မှန်းရာတွင် ထည့်သွင်းခြင်း မပြုရ။</p> <p style="text-align: center;">ကင်းလွတ်ခွင့်</p> <p>တရားဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီ သို့မဟုတ် အခြားအသင်းစုက မှတ်ပုံတင် အပေါင်စာချုပ် သဘောဖြင့် ထုတ်သည့် ဒီဘင်ချာ ခေါ် ကြွေးမြီ ခံဝန်ချုပ်။ ထိုအပေါင်စာချုပ်မှာ စာချုပ်အရ ထုတ်မည့် ဒီဘင်ချာခေါ် ကြွေးမြီခံဝန်ချုပ်များ၏ စုစု ပေါင်းသင့်ငွေအတွက် ထိုက်သင့်သော တံဆိပ်ခေါင်း ကပ်နှိပ်ထားပြီး ဖြစ်ရမည့် အပြင် ငွေချေးယူသည့်ကုမ္ပဏီက သို့မဟုတ် အဖွဲ့အစည်းက ထိုဒီဘင်ချာခေါ် ကြွေးမြီ ခံဝန်ချုပ် လက်ရှိဖြစ်သူအကျိုးငှာ ယုံကြည် အပ်နှံခံရသူများထံ ယင်းတို့၏ ပစ္စည်း အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းကို လွှဲပေးသည့်စာချုပ်လည်း ဖြစ်ရမည်။ သို့ရာတွင် ထိုသို့ထုတ်သည့် ဒီဘင်ချာခေါ်</p>	<p>ဒီဘင်ချာ၏တန်ဖိုးရင်းငွေနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်း (အမှတ်စဉ် ၂၃) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်ရမည်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>ကြွေးမြီခံဝန်ချုပ်များကို အဆိုပါ အပေါင် စာချုပ်သဘောဖြင့် ထုတ်သည်ဟု အတိအလင်း ဖော်ပြရမည်။ ခံဝန်ချုပ် (အမှတ်စဉ် ၁၅) ပုဒ်မ ၈ နှင့် ၅၅ တို့ကိုလည်း ကြည့်ပါ။</p> <p>ယုံမှတ်အပ်နှံမှုကြေညာချက်စာတမ်း။ ယုံမှတ်အပ်နှံမှု စာချုပ်စာတမ်း(အမှတ်စဉ် ၆၄) ကိုကြည့်ပါ။</p> <p>၂၈။ ကုန်စည်များပေးအပ်ရန် အမိန့်စာ။ ဆိုလိုရင်းမှာ မည်သည့် စာချုပ်စာတမ်းမဆို ယင်းတွင် အမည်ဖော်ပြထားသူကိုဖြစ်စေ၊ ထိုသူက လွှဲအပ်ထားသောသူက ဖြစ်စေ၊ ယင်းကို လက်ရှိထားသူကိုဖြစ်စေ၊ သင်္ဘောကျင်း သို့မဟုတ် ဆိပ်ကမ်းတစ်ခုခု တွင် သော်လည်းကောင်း၊ ကုန်စည်များကို ငှားရမ်းခဖြင့် သိုလှောင်သည့် သို့မဟုတ် အငှားထည့်သွင်းသည့်ကုန်လှောင်ရုံတစ်ခုခု တွင် သော်လည်းကောင်း၊ ဆိပ်ခံတံတား တစ်ခုခုတွင် သော်လည်းကောင်း တည်ရှိ သည့် ကုန်စည်များ ပေးအပ်ထိုက်ခွင့် ရရှိစေ လျှင် ထိုသို့ရရှိစေသည့် စာချုပ်စာတမ်း။</p> <p>အဆိုပါ ကုန်စည်များ ပိုင်ဆိုင်ခွင့်ကို ရောင်းချ သည့်အခါ သို့ မဟုတ် လွှဲပြောင်းသည့်အခါ ယင်းစာချုပ်စာတမ်းတွင် အဆိုပါကုန်စည် ပိုင်ရှင်ကဖြစ်စေ၊ ထိုကုန်စည်ပိုင်ရှင် အ တွက်ဖြစ်စေ လက်မှတ်ရေးထိုးရမည်။</p> <p>အဆိုပါ ကုန်စည်များမှာ တန်ဖိုး ကျပ် ၂,၀၀၀ ထက်ပိုလျှင်၊ ပိုင်ဆိုင်ကြောင်းပြသည့်</p>	<p>- ကျပ် ၅၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>စာချုပ်တင်သွင်းခြင်း။</p> <p>ပိုင်ဆိုင်ကြောင်းပြသည့် စာချုပ်များ တင်သွင်းခြင်း သို့မဟုတ် ပေါင်နှံခြင်းနှင့်သက်ဆိုင်သည့် သဘောတူစာချုပ် (အမှတ်စဉ် ၆) ကို ကြည့်ပါ။</p> <p>အစုစပ်လုပ်ငန်းဖျက်သိမ်းခြင်း။ အစုစပ်လုပ်ငန်း (အမှတ်စဉ် ၄၆) ကို ကြည့်ပါ။</p> <p>၂၉။ ကွာရှင်းမှုစာချုပ်စာတမ်း။ ဆိုလိုရင်းမှာ တစ်ဦး တစ်ယောက်သောသူက မိမိ၏ ထိမ်းမြားခြင်းကို ဖျက်သိမ်းသည့် စာချုပ်စာတမ်း တစ်ခုခု။</p> <p>ပစ္စည်းလက်ဖွဲ့စာချုပ်စာတမ်း။ ပစ္စည်းစီမံခန့်ခွဲမှု စာချုပ်စာတမ်း (အမှတ်စဉ်၅၈) ကို ကြည့်ပါ။ မူရင်းခွဲမိတ္တူ (အမှတ်စဉ် ၂၅) ကို ကြည့်ပါ။</p> <p>၃၀။ တရားလွှတ်တော်ချုပ်စာရင်းတွင် တရားလွှတ်တော် ရှေ့နေအဖြစ် ရေးသွင်းသည့် စာတမ်း။</p> <p>၃၁။ ပစ္စည်းချင်းဖလှယ်သည့်စာချုပ်စာတမ်း။ ကောက်နုတ်ချက် စာတမ်းမိတ္တူ။ (အမှတ်စဉ် ၂၄) မိတ္တူကိုကြည့်ပါ။</p>	<p>- ကျပ် ၂၅၀</p> <p>- ကျပ် ၃၀,၀၀၀</p> <p>ထိုစာချုပ်စာတမ်းတွင် ဖော်ပြထားသည့်အတိုင်း အများဆုံးတန်ဖိုးရှိ ပစ္စည်း၏ တန်ဖိုးနှင့်ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်း (အမှတ်စဉ်၂၃) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>၃၂။ နောက်ထပ်အပေါင်စာချုပ်စာတမ်း။ ဆိုလိုရင်းမှာ ပေါင်နှံပြီးသည့် ပစ္စည်းကို နောက်ထပ် ပေါင်နှံသည့်စာချုပ် စာတမ်း တစ်ခုခု -</p> <p>(က) မူရင်းအပေါင်စာချုပ်မှာ အမှတ်စဉ်၄၀ (က)တွင် ရည်ညွှန်းထားသည့် (တစ်နည်းအားဖြင့် ပစ္စည်းလက်ရှိ ပေးအပ်သည့်) စာချုပ်မျိုး ဖြစ်လျှင်၊</p> <p>(ခ) အဆိုပါ အပေါင်စာချုပ်မှာ အမှတ်စဉ် ၄၀(ခ)တွင် ရည်ညွှန်းထားသည့် (တစ်နည်းအားဖြင့် ပစ္စည်းလက်ရှိ မပေးအပ်သည့်) စာချုပ်မျိုးဖြစ်ပြီး၊</p> <p>(င) နောက်ထပ် အပေါင်စာချုပ်ကို ချုပ်ဆိုစဉ်က အဆိုပါစာချုပ်စာတမ်း အရ ပစ္စည်းလက်ရှိပေးအပ်လျှင်၊ သို့မဟုတ် ပေးအပ်ရန် သဘောတူ လျှင်</p>	<p>ထိုစာချုပ်စာတမ်းဖြင့် အာမခံထား သည့် နောက်ထပ် အပေါင်ငွေနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်းလွှဲပြောင်း ခြင်း စာချုပ်စာတမ်း (အမှတ်စဉ်၂၃) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p> <p>အဆိုပါ မူရင်းအပေါင်စာချုပ်နှင့် နောက်ထပ် အပေါင်စာချုပ်ပေါ်တွင် ပေးဆောင်ပြီး တံဆိပ်ခေါင်းခွန် ထက်လျော့၍ (မူရင်း အပေါင်စာချုပ် နှင့် ပြုလုပ်ပြီး နောက်ထပ်အပေါင် စာချုပ်အပါအဝင်) စုစုပေါင်း အပေါင်ငွေနှင့် ညီမျှသော အဖိုး စားနားအတွက် တံဆိပ်ခေါင်းခွန် မှာ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ် စာတမ်း (အမှတ်စဉ် ၂၃) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(၂) ပစ္စည်းကိုလက်ရှိမပေးအပ်လျှင်၊</p> <p>၃၃။ မေတ္တာဖြင့်ပစ္စည်းပေးကမ်းသည့် စာချုပ်စာတမ်း။ ၎င်းမှာ ပစ္စည်းလွှဲပေးမှု စာချုပ်စာတမ်း(အမှတ်စဉ်၅၈) သော်လည်းကောင်း၊ သေတမ်းစာ သို့မဟုတ် လွှဲပြောင်း စာချုပ်စာတမ်း (အမှတ်စဉ် ၆၂) သော်လည်းကောင်း မဟုတ်သည့် စာချုပ်စာတမ်း ဖြစ်သည်။</p> <p>အလုပ်ငှားသဘောတူစာချုပ် သို့မဟုတ် ဝန်ဆောင်မှုပေးရန် သဘောတူစာချုပ်။ သဘောတူစာချုပ်(အမှတ်စဉ်၅)ကိုကြည့်ပါ။</p> <p>၃၄။ လျော်ကြေးခံဝန်ချုပ်။ ကြည့်ရှုစစ်ဆေးသူ ခန့်အပ်စာချုပ်။ ကြွေးမြီပြေငြိမ်းစာချုပ် (အမှတ်စဉ်၂၂) ကို ကြည့်ပါ။ အာမခံထားသည့်စာချုပ်။ အာမခံပေါ်လစီစာချုပ် (အမှတ် စဉ် ၄၇) ကို ကြည့်ပါ။</p> <p>၃၅။ အငှားစာချုပ်။ ၎င်းတွင် ထပ်ဆင့်အငှားစာချုပ်၊ ထို့ပြင်ငှားရန် သို့မဟုတ် ထပ်ဆင့်ငှားရန် သဘောတူစာချုပ် တစ်ခုခု ပါဝင်ပြီး-</p>	<p>အဆိုပါ စာချုပ်စာတမ်း အရပေးရမည့် သို့မဟုတ် လွှဲအပ်ပေးရမည့် ငွေအားလုံးအတွက် တံဆိပ်ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ် ၁၅) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p> <p>အဆိုပါ စာချုပ်စာတမ်းတွင် ဖော်ပြထားသည့် ပစ္စည်းတန်ဖိုးနှင့်ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်း (အမှတ်စဉ် ၂၃) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p> <p>အလားတူ ငွေပမာဏအတွက် တံဆိပ်ခေါင်းခွန်မှာ အာမခံစာချုပ် (အမှတ် စဉ်၅၇)ပါ တံဆိပ်ခေါင်းခွန် အတိုင်းဖြစ်သည်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(က) ထို အငှားစာချုပ်ဖြင့် ငှားရမ်းခ သတ်မှတ်၍ စပေါ်ငွေ မပေးရသည့် သို့မဟုတ် မပေးအပ်ရသည့်ကိစ္စတွင် -</p> <p>(၁) အငှားစာချုပ်မှာ တစ်နှစ်အောက် လျော့သော ကာလအပိုင်းအခြား အတွက်ဖြစ်သည့် သဘောသက် ရောက်လျှင်၊</p> <p>(၂) အငှားစာချုပ်မှာ တစ်နှစ်အောက် မလျော့ သုံးနှစ် ထက်မပိုသော ကာလအပိုင်းအခြားအတွက် ဖြစ် သည့် သဘောသက်ရောက်လျှင်၊</p> <p>(၃) အငှားစာချုပ်မှာ သုံးနှစ် ထက် ကျော်လွန်သော ကာလအပိုင်း အခြားအတွက်ဖြစ်သည့် သဘော သက်ရောက်လျှင်</p> <p>(၄) အငှားစာချုပ်မှာ သတ်မှတ်ထား သည့် ကာလအပိုင်းအခြား တစ်ခုခု အတွက်ဖြစ်သည့် သဘောမသက် ရောက်လျှင်၊</p>	<p>-ထိုအငှားစာချုပ်အရ ပေးရမည့် သို့မဟုတ် လွှဲအပ်ပေးရမည့် ငွေ အားလုံးအတွက် တံဆိပ်ခေါင်းခွန်မှာ (အမှတ်စဉ် ၁၅)ပါ တံဆိပ်ခေါင်း ခွန်အတိုင်း ဖြစ်သည်။</p> <p>-သတ်မှတ်ထားသည့် ပျမ်းမျှရရန် ရှိသော ငှားရမ်းခ သင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးအတွက် တံဆိပ် ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ် ၁၅) အတွက် တံဆိပ်ခေါင်းခွန် အတိုင်းဖြစ်သည်။</p> <p>-သတ်မှတ်ထားသည့် ပျမ်းမျှရရန် ရှိသော ငှားရမ်းခ သင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးအတွက် တံဆိပ် ခေါင်းခွန်မှာ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ် (အမှတ်စဉ်၂၃) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p> <p>နှစ်ရှည်အငှားစာချုပ် ဆက်လက် အတည်ဖြစ်လျှင် ပထမ ၁၀ နှစ် အတွက် ပေးရမည့် သို့မဟုတ် လွှဲအပ် ရမည့် ပျမ်းမျှရမည့် နှစ်စဉ် ငှားရမ်းခ ၏ သင့်ငွေ သို့မဟုတ် တန်ဖိုးနှင့် ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်းလွှဲပြောင်း ခြင်းစာချုပ် (အမှတ်စဉ်၂၃)အတွက် တံဆိပ်ခေါင်းခွန် အတိုင်းဖြစ်သည်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(၅) အငှားစာချုပ်မှာ ထာဝစဉ် ဖြစ်သည့် သဘောသက်ရောက်လျှင်၊</p> <p>(ခ) အငှားစာချုပ်ကို ဒဏ်ငွေ သို့မဟုတ် စပေါ်ငွေအတွက်ဖြစ်စေ၊ ကြိုတင်ပေးငွေအတွက်ဖြစ်စေ ထုတ်ပေး၍ ငှားရမ်းခ သတ်မှတ်ထားလျှင်၊</p> <p>(ဂ) အငှားစာချုပ်ကို သတ်မှတ်ထားသည့် ငှားရမ်းခအပြင် ဒဏ်ငွေ သို့မဟုတ် စပေါ်ငွေအတွက် သော်လည်းကောင်း၊ ထုတ်ချေးငွေအတွက် သော်လည်းကောင်း ထုတ်ပေးသည် ဖြစ်လျှင်၊</p>	<p>-ထိုအငှားစာချုပ် ချုပ်ဆိုသည့် နေ့ရက်မှ ပထမ နှစ်ပေါင်း ၅၀ အတွက် ပေးရမည့် သို့မဟုတ် လွှဲအပ်ပေးရမည့် စုစုပေါင်းငှားရမ်းခ ၅ပုံ ၁ပုံ နှင့်ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ် (အမှတ်စဉ် ၂၃)အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p> <p>ထိုအငှားစာချုပ်တွင် ဖော်ပြထားသည့်အတိုင်း အဆိုပါဒဏ်ငွေ၊ စပေါ်ငွေ သို့မဟုတ် ကြိုတင်ပေးငွေ ပမာဏ သို့မဟုတ် တန်ဖိုးနှင့်ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်း (အမှတ်စဉ် ၂၃) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p> <p>ထိုဒဏ်ငွေ၊ စပေါ်ငွေ သို့မဟုတ် ကြိုတင်ပေးငွေကို မပေးရပါက သို့မဟုတ် လွှဲအပ်မပေးရပါက အဆိုပါ အငှားစာချုပ်ပေါ်တွင် ပေးဆောင်ရမည်ဖြစ်သည့် တံဆိပ်ခေါင်းခွန်အပြင် ထိုအငှားစာချုပ်တွင် ဖော်ပြထားသည့် ဒဏ်ငွေ၊ စပေါ်ငွေ သို့မဟုတ် ကြိုတင်ပေးငွေနှင့်ဖြစ်စေ၊ ထိုငွေတန်ဖိုးနှင့်ဖြစ်စေ ညီမျှသော အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p style="text-align: center;">ကင်းလွတ်ခွင့်များ</p> <p>(က)တောင်သူလယ်သမားများနှင့်စပ်လျဉ်း၍ စိုက်ပျိုးလုပ်ကိုင်ရန်ကိစ္စများ အလို့ငှာ ဒဏ်ငွေသော်လည်းကောင်း၊ စပေါ်ငွေသော်လည်းကောင်း မပေးဆောင်ဘဲ သို့မဟုတ် မပေးအပ်ဘဲ ချုပ်ဆို၍ ကာလအပိုင်းအခြားကို အတိအလင်း သတ်မှတ်ပြီးလျှင် ထိုသို့ သတ်မှတ်သည့် ကာလအပိုင်းအခြား မှာ တစ်နှစ်ထက်မပိုသည့် သို့မဟုတ် သတ်မှတ်ရာပါ ပျမ်းမျှရနှစ်စဉ် ငှားရမ်းခမှာ ကျပ် ၁၀,၀၀၀ ထက် မပိုသည့် အငှားစာချုပ်၊ (၎င်းတွင် အစာရေစာထုတ်လုပ်ရန် သစ်ပင်များ အငှားစာချုပ် လည်း ပါဝင်သည်။</p>	<p>မှာ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ် စာတမ်း (အမှတ်စဉ်၂၃) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။ သို့ရာတွင် အငှားချထားရန် သဘောတူစာချုပ်တွင် အငှားစာချုပ်အတွက် လိုအပ်သည့်အတိုင်း တန်ဖိုး အလျောက် တံဆိပ်ခေါင်းပါရှိ၍ အဆိုပါ သဘောတူစာချုပ်နှင့်အညီ အငှားစာချုပ်ကို နောက်ပိုင်းတွင် ချုပ်ဆိုလျှင် အဆိုပါ အငှားစာချုပ် အတွက် တံဆိပ်ခေါင်း ခွန်မှာ *ကျပ် ၃၀၀ ထက်မပိုစေရ ။</p>

* ၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ) တည်ဆဲဥပဒေများအရ ငါးလုပ်ငန်း လုပ်ကိုင်ခွင့် ထုတ်ပေးထားသည့် အင်းအိုင် အငှားစာချုပ်များ</p> <p>၃၆။ အစုရှယ်ယာများခွဲဝေသတ်မှတ်ပေးသည့်စာ။ ၎င်းမှာ ကုမ္ပဏီ သို့မဟုတ် ဖွဲ့စည်းရန် ရည်ရွယ်သည့် ကုမ္ပဏီ တစ်ခုခု တွင်ဖြစ်စေ၊ ကုမ္ပဏီ သို့မဟုတ် ဖွဲ့စည်းရန် ရည်ရွယ်သည့် ကုမ္ပဏီတစ်ခုခုက ချေးယူလိုက်သည့်ငွေ တစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ ဖြစ်စေ အစုရှယ်ယာများကို ခွဲဝေသတ်မှတ်ပေးသည့် စာဖြစ်သည်။</p> <p>သက်သေခံလက်မှတ်များ သို့မဟုတ် အခြား စာတမ်းအမှတ်အသား (အမှတ်စဉ် ၁၉) ကို လည်း ကြည့်ပါ။</p> <p>၃၇။ ငွေပေးအမိန့်။ ဆိုလိုရင်းမှာ အမည်ပါ သူသို့ ငွေထုတ်ပေးရန် တစ်ဦးကတစ်ဦးအား ခွင့်ပြုသည့် စာချုပ်စာတမ်းတစ်ခုခု။ အာမခံစာ။ သဘောတူစာချုပ် (အမှတ်စဉ် ၅) ကိုကြည့်ပါ။</p> <p>၃၈။ ကြွေးမြီပေးဆပ်ရန်အချိန်အခွင့်ပေးစာချုပ်စာတမ်း။ ဆိုလိုရင်းမှာ မြီရှင်များက မိမိတို့ကြွေးမြီများ တောင်းဆိုခြင်းကို သတ်မှတ်ထားသည့်အချိန်အတွင်း ရပ်ဆိုင်း၍ မြီစားအား ယင်း၏ သဘောအတိုင်း လုပ်ငန်းဆက်လက် ဆောင်ရွက်ခွင့်ပြုရန် မြီစားနှင့်</p>	<p>- ကျပ် ၆၀၀</p> <p>- ကျပ် ၂၀၀</p> <p>- ကျပ် ၁,၀၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>မြီရှင်များနှစ်ဦးနှစ်ဖက် သဘောတူစာချုပ် တစ်ခုခု။</p> <p>၃၉။ ကုမ္ပဏီ သင်းဖွဲ့မှတ်တမ်း-</p> <p>(က) မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ ပုဒ်မ ၁၇ အရ သင်းဖွဲ့စည်းမျဉ်းများ ပူးတွဲပါရှိလျှင် ၊</p> <p>(ခ) ထိုသို့ပူးတွဲမပါရှိလျှင် ၊</p> <p style="text-align: center;">ကင်းလွတ်ခွင့်</p> <p>မြန်မာနိုင်ငံကုမ္ပဏီများအက်ဥပဒေပုဒ်မ ၂၆ အရ စီးပွားရေး အကျိုးအမြတ်အတွက် မဟုတ်ဘဲ ဖွဲ့စည်း၍ မှတ်ပုံတင်ထားသည့် အသင်းတစ်ခုခု၏သင်းဖွဲ့မှတ်တမ်း။</p> <p>၄၀။ အပေါင်စာချုပ်။ ယင်းမှာပိုင်ဆိုင်ကြောင်း ပြသည့် စာချုပ်စာတမ်းများတင်သွင်းခြင်း၊ ပေါင်နှံခြင်းနှင့် သက်ဆိုင်သည့်သဘောတူ စာချုပ် (အမှတ်စဉ်၆) သော်လည်းကောင်း၊ သဘောတူစာချုပ် (အမှတ်စဉ်၁၆)၊ ကောက်ပဲသီးနှံအပေါင်စာချုပ် (အမှတ်စဉ် ၄၁)၊ သဘောတူကုန်အပေါင်စာချုပ် (အမှတ် စဉ် ၅၆)နှင့် အာမခံစာချုပ်(အမှတ်စဉ် ၅၇) တို့ သော်လည်းကောင်း မဟုတ်သည့် အပေါင်စာ ချုပ်ဖြစ်ပြီး -</p> <p>(က) အဆိုပါစာချုပ်တွင် ပါဝင်သော ပစ္စည်း အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသ ကိုဖြစ်စေ၊ ပေါင်နှံသူက လက်ရှိပေးအပ် လျှင် သို့မဟုတ် ပေးအပ်ရန် သဘောတူ လျှင်၊</p>	<p>- ကျပ် ၁၅,၀၀၀</p> <p>- ကျပ် ၁၅၀,၀၀၀</p> <p>အဆိုပါ အပေါင်စာချုပ်ဖြင့် အာမခံ ပေးသည့် ငွေနှင့် ညီမျှသော အဖိုးစားနား အတွက် တံဆိပ်ခေါင်း ခွန်မှာ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ) အထက်တွင်ဆိုခဲ့သည့် အတိုင်း လက်ရှိ မပေးအပ်လျှင် သို့မဟုတ် ပေးအပ်ရန် သဘောမတူလျှင်၊</p> <p>ရှင်းလင်းချက်။ ပစ္စည်းပေါင်သူသည် အပေါင်ခံရသူအား ငှားရမ်းခများ ကောက်ခံရန် ကိုယ်စားလှယ်စာ ကိုသော် လည်းကောင်း အပေါင်ပစ္စည်းအားလုံး သို့မဟုတ် တစ်စိတ် တစ်ဒေသ အငှားစာချုပ် ကိုသော်လည်းကောင်း ပေးလျှင် ဤအမှတ်စဉ်၏ အဓိပ္ပါယ်အရ လက်ရှိပေးအပ်သည်ဟု မှတ်ယူရမည်။</p> <p>(ဂ) နောက်ထပ်သော်လည်းကောင်း၊ အရန် သော်လည်းကောင်း၊ အပိုသော်လည်း ကောင်း၊ အစားသော်လည်းကောင်း၊ ဖြစ်သောအာမခံစာချုပ်တွင် သို့မဟုတ် အထက်ဖော်ပြပါကိစ္စ အလို့ငှာ နောက်ထပ် အာမခံသည့်အနေဖြင့် အဓိက သို့မဟုတ် မူလအာမခံစာချုပ်တွင် ထိုက်သင့်သည့် တံဆိပ်ခေါင်းပါရှိလျှင် -</p> <ul style="list-style-type: none"> - ကျပ် ၁,၀၀၀,၀၀၀ (၁၀သိန်း) ထက် မပိုဘဲ အာမခံ သမျှငွေအတွက်၊ - ထို့ပြင် ကျပ်၁,၀၀၀,၀၀၀ (၁၀သိန်း) ထက်ပိုသမျှ အာမခံသည့်ငွေ အတွက် ကျပ်(၁သိန်း) လျှင် သို့မဟုတ် ၎င်း၏ 	<p>စာတမ်း (အမှတ်စဉ် ၂၃) အတွက် တံဆိပ်ခေါင်းခွန် အတိုင်းဖြစ်သည်။ အဆိုပါ အပေါင်စာချုပ်ဖြင့် အာမခံ သည့်ငွေအတွက် တံဆိပ်ခေါင်းခွန် မှာ ခံဝန်ချုပ် (အမှတ်စဉ် ၁၅) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p> <ul style="list-style-type: none"> - ကျပ် ၅၀ - ကျပ် ၅၀

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>အစိတ်အပိုင်း တစ်ခုလျှင် -</p> <p>ကင်းလွတ်ခွင့်များ</p> <p>(၁)တည်ဆဲဥပဒေများအရ ငွေချေးယူသူ တို့က သို့မဟုတ် ၎င်းတို့အတွက် အာမခံသူတို့က အဆိုပါထုတ်ချေးငွေ များ ပြန်ဆပ်ရန် အာမခံအဖြစ်ဖြင့် ချုပ်ဆိုသည့် စာချုပ်စာတမ်းများ၊</p> <p>(၂)ငွေပေးအမိန့်လက်မှတ်နှင့်အတူပါ ပစ္စည်းအပေါင်သွင်းစာတမ်း။</p> <p>၄၁။ ကောက်ပဲသီးနှံအပေါင်စာချုပ်။ ၎င်းတွင် ပေါင်နှံစဉ်က ကောက်ပဲသီးနှံ ရှိသည်ဖြစ် စေ၊ မရှိသည်ဖြစ်စေ ထိုကောက်ပဲသီးနှံ အပေါင်တစ်ခုခုဖြင့် ချေးယူသည့် ငွေကို ပြန်ဆပ်ပါမည်ဟု အာမခံရန် သဘောတူ ကြောင်း သက်သေခံသည့် စာချုပ်စာတမ်း တစ်ခုခုပါဝင်သည် -</p> <p>(က) စာချုပ်စာတမ်းချုပ်ဆိုသည့် နေ့ရက် မှ သုံးလမကျော်မီ ပြန်ဆပ်ရမည့် ချေးငွေဖြစ်လျှင် -</p> <ul style="list-style-type: none"> - ကျပ် ၂၀၀,၀၀၀ (၂သိန်း)ထက်မ ပိုဘဲ အာမခံသမျှငွေအတွက်၊ - ထို့ပြင် ကျပ်၂၀၀,၀၀၀ (၂သိန်း) ထက် ပိုသမျှ အာမခံသည့်ငွေအတွက် ကျပ် ၂၀၀,၀၀၀ (၂သိန်း)လျှင်သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းတစ်ခုလျှင် - 	<p>- ကျပ် ၅၀</p> <p>- ကျပ် ၅၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ) စာချုပ်စာတမ်းချုပ်ဆိုသည့် နေ့ရက်မှ ၃လ ကျော်တွင် ပြန်ဆပ်ရမည် ဖြစ်သော်လည်း ၁၈ လ ထက် မကျော်မီ ပြန်ဆပ်ရမည့် အကြွေးဖြစ်လျှင်၊</p> <ul style="list-style-type: none"> - ကျပ် ၁၀၀,၀၀၀ (၁သိန်း) ထက် မပိုဘဲ အာမခံသမျှ ငွေအတွက်၊ - ထို့ပြင် ကျပ်၁၀၀,၀၀၀ (၁သိန်း) ထက်ပိုသမျှ အာမခံသည့်ငွေ အတွက် ကျပ် ၁၀၀,၀၀၀ (၁သိန်း) လျှင် သို့မဟုတ် ၎င်း၏ အစိတ်အပိုင်း တစ်ခုလျှင် - <p>၄၂။ နိုတြီသက်သေခံလက်မှတ်။ ဆိုလိုသည်မှာ နိုတြီအရာရှိက မိမိ၏ ရာထူးအလျောက် တာဝန်ဝတ္တရားများ ဆောင်ရွက်ရာတွင် ပြုလုပ်သည့် သို့မဟုတ် လက်မှတ်ရေးထိုးသည့် သို့မဟုတ် နိုတြီ အရာရှိအဖြစ်ဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်သော အခြားသူတစ်ဦးဦးက ပြုလုပ်သည့် သို့မဟုတ် လက်မှတ်ရေးထိုးသည့် ငွေထုတ်မပေးကြောင်း ကြေညာစာတမ်း (အမှတ်စဉ် ၅၀) မဟုတ်သော စာချုပ်စာတမ်း၊ ထပ်ဆင့်လက်မှတ်ရေးထိုး ထောက်ခံချက်၊</p>	<ul style="list-style-type: none"> - ကျပ် ၅၀ - ကျပ် ၅၀ - ကျပ် ၁,၀၀၀

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးကတိ စာချုပ်ကို ငွေထုတ်မပေးကြောင်း ကြေညာစာတမ်း (အမှတ် စဉ် ၅၀) ကိုကြည့်ပါ။</p> <p>၄၃။ မှတ်စု သို့မဟုတ် အမှာစာတမ်း ယင်းမှာ အကျိုးဆောင်က သော်လည်းကောင်း၊ ကိုယ်စားလှယ် ကသော်လည်းကောင်း မိမိ၏ အကြီးအကဲအတွက် အောက်ပါတို့ကို ဝယ်ယူကြောင်း သို့မဟုတ် ရောင်းချကြောင်း ဖြင့် အဆိုပါ အကြီးအကဲထံ ပေးပို့သည့် အကြောင်းကြားစာတမ်းဖြစ်သည် -</p> <p>(က) တန်ဖိုး ကျပ် ၁၀၀,၀၀၀ (၁ သိန်း) ထက် ပိုသော ကုန်စည်တစ်ခုခု၊</p> <p>(ခ) တန်ဖိုးကျပ် ၁၀၀,၀၀၀ (၁ သိန်း) ထက်ပိုသော အစု ရှယ်ယာစတော့ သို့မဟုတ် ဈေးကွက်ဝင် ငွေချေး သက်သေခံလက်မှတ်တစ်ခုခု၊</p> <p>၄၄။ သင်္ဘောရေယာဉ်မှူး၏ ကြေညာစာတမ်း ။ သင်္ဘောရေယာဉ်မှူး၏ ကြေညာချက် (အမှတ်စဉ် ၅၁) ကိုလည်းကြည့်ပါ။ ငွေပေးအမိန့်။ ငွေလွှဲလက်မှတ် (အမှတ် စဉ် ၁၃) ကိုကြည့်ပါ။</p>	<p>- ကျပ် ၅၀</p> <p>အစုရှယ်ယာစတော့(ခံ) သို့မဟုတ် ငွေချေး သက်သေခံလက်မှတ် တန်ဖိုး ကျပ် ၁၀၀,၀၀၀ (၁ သိန်း) သို့မဟုတ် ၎င်း၏အစိတ်အပိုင်း အသီးသီးအတွက် ၁၅ ကျပ်။ သို့ရာ တွင် ထိုက်သင့်သော တံဆိပ်ခေါင်း ခွန်မှာ အများဆုံး ကျပ် ၁၀,၀၀၀ ထက် မပိုစေရ။</p> <p>- ကျပ် ၁၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>၄၅။ ပစ္စည်းခွဲဝေသည့် စာချုပ်စာတမ်း။ [ပုဒ်မ ၁၅] တွင် အဓိပ္ပာယ် ဖွင့်ဆိုထားသည့်အတိုင်း၊ မှတ်ချက်။ ပစ္စည်းခွဲဝေပြီးနောက် ကျန်ရှိသော အများဆုံးဝေစုမှာ (သို့မဟုတ် ဝေစုနှစ်စုတွင် သော်လည်းကောင်း၊ နှစ်စု ထက်ပိုသော ဝေစုများတွင် သော်လည်းကောင်း၊ တန်ဖိုးချင်း တူညီ၍ အခြားဝေစုတစ်ခုခု အောက်မနည်းလျှင် အဆိုပါ တန်ဖိုးတူဝေစုတစ်ခုခုမှာ) ၎င်းမှ အခြားဝေစုများ ခွဲဝေပေးသည့်ဝေစု ဖြစ်သည်ဟု မှတ်ယူရမည်။</p> <p>သို့ရာတွင် -</p> <p>(က) ပစ္စည်းကို အသီးသီး ခွဲဝေရန် သဘောတူညီချက်ပါရှိသော ပစ္စည်းခွဲစာချုပ်စာတမ်းကိုချုပ်ဆို၍ အဆိုပါ သဘောတူညီချက်နှင့်အညီ ပစ္စည်းခွဲဝေခြင်း ပြုလုပ်သည့်အခါ ထို ပစ္စည်းခွဲဝေသည့် စာချုပ်စာတမ်းအတွက် ထိုက်သင့်သော တံဆိပ်ခေါင်းခွန်တွင် ပထမစာချုပ်စာတမ်းအတွက် ပေးဆောင်ထားသည့် တံဆိပ်ခေါင်းခွန်ငွေကို လျော့ရမည်။ သို့ရာတွင် ကျန်တံဆိပ်ခေါင်းခွန်မှာ ကျပ် ၂,၀၀၀ အောက် မလျော့စေရ။</p> <p>(ခ) အခွန်စတင်စည်းကြပ်သည့်အခါမှ နှစ်ပေါင်း သုံးဆယ် ထက်မပိုသည့် ကာလ အပိုင်းအခြားအတွင်းမြေကို လက်ရှိ ထား၍ စည်းကြပ်သည့်</p>	<p>ပစ္စည်းခွဲဝေသည့် ဝေစု သို့မဟုတ် ဝေစု များ၏ တန်ဖိုးအတွက် တံဆိပ်ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ် ၁၅)အတွက် တံဆိပ်ခေါင်းခွန် အတိုင်း ဖြစ်သည်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>အခွန်ကို အပြည့်ပေးဆောင်လျှင် တံဆိပ်ခေါင်းခွန်ကိစ္စ အလို့ငှာ တန်ဖိုးကို နှစ်စဉ်ထမ်းဆောင်ရမည့် အခွန်၏ ၅ဆ ထက် မပိုစေဘဲ တွက်ချက်ရမည်။</p> <p>(ဂ) အခွန်အာဏာပိုင် တစ်ဦးဦးက ဖြစ်စေ၊ တရားရုံးတစ်ခုခု ကဖြစ်စေ ပစ္စည်းခွဲဝေစေဟု ချမှတ်သည့် အပြီးသတ် အမိန့်မှာ သို့မဟုတ် အနုညာတခုံ သမာဓိလူကြီးက ပစ္စည်းခွဲဝေစေဟု ညွှန်ကြားသည့် ဆုံးဖြတ်ချက်မှာ ပစ္စည်းခွဲဝေသည့် စာချုပ်စာတမ်းအတွက် လိုအပ်သော တံဆိပ်ခေါင်းပါရှိ၍ အဆိုပါ အမိန့် သို့မဟုတ် ဆုံးဖြတ်ချက် နှင့်အညီ ပစ္စည်းခွဲဝေစေသည့် စာချုပ်စာတမ်းကို နောက်ပိုင်းတွင် ချုပ်ဆိုလျှင် အဆိုပါ စာချုပ်စာတမ်းအတွက် တံဆိပ်ခေါင်းခွန် မှာ ကျပ် ၂,၀၀၀ ထက် မပိုစေရ။</p> <p>၄၆။ အစုစပ်လုပ်ငန်းစာချုပ်။</p> <p>က ။ အစုစပ်လုပ်ငန်းစာချုပ်မှာ -</p> <p>(က) အစုစပ်လုပ်ငန်း၏ မတည် ငွေရင်းမှာ ကျပ် ၅၀၀,၀၀၀ (၅ သိန်း) ထက်မပိုလျှင်၊</p>	<p>- ကျပ် ၃၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်	
	<p>(ခ) အခြားကိစ္စတစ်ခုခုတွင်ဖြစ်လျှင်၊</p> <p>ခ။ အစုစပ်လုပ်ငန်း ဖျက်သိမ်း ခြင်းစာချုပ်။ [အပေါင်အနှံ။ ပိုင်ဆိုင်ကြောင်းပြသည့် စာချုပ်များတင်သွင်းခြင်း သို့မဟုတ် ပေါင်နှံ ခြင်းနှင့် သက်ဆိုင်သော သဘောတူစာချုပ် (အမှတ် စဉ် ၆) ကို ကြည့်ပါ။</p>	<p>ဤ အမှတ်စဉ် အပိုင်း-က၏ အထက်ပါ အပိုဒ်ခွဲ (က) အရ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် အပြင် ပိုသောငွေပမာဏ သို့မဟုတ် တန်ဖိုး အပေါ် ၁% ။</p> <p>သို့ရာတွင် အများဆုံး တံဆိပ်ခေါင်း ခွန်မှာ ကျပ် ၁၀၀,၀၀၀(၁သိန်း) ဖြစ်ရမည်။</p> <p>- ကျပ် ၂,၀၀၀</p>	
	<p>၄၇။ အာမခံပေါ်လစီစာချုပ်</p> <p>က။ ပင်လယ်ရေကြောင်း အာမခံစာချုပ် (ပုဒ်မ ၇ကိုကြည့်ပါ)</p> <p>(၁) ပင်လယ်ရေကြောင်းခရီး တစ်ခုခု အတွက် သို့မဟုတ် ပင်လယ် ရေ ကြောင်းခရီး တစ်ခုခုထွက်ရန် အတွက် -</p>	<p>တစ်စောင် တည်းချုပ် ဆိုလျှင်</p>	<p>နှစ်စောင် ချုပ်ဆိုလျှင် တစ်စောင်စီ အတွက်</p>
	<p>(ii) စပေါ်ငွေမှာ သို့မဟုတ် အဖိုးစားနားမှာ အာမခံ ပေါ်လစီစာချုပ်ဖြင့် အာမခံသည့် ငွေတစ်ကျပ်၏ ၁၀ ပုံ ၁ ပုံ နှုန်း သို့မဟုတ် ၁၀ ပြား ထက်မပိုလျှင်</p>	<p>၁၀</p>	<p>၁၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်	
		တစ်စောင် တည်းချုပ် ဆိုလျှင်	နှစ်စောင် ချုပ်ဆိုလျှင် တစ်စောင်စီ အတွက်
	<p>(ii) အခြားကိစ္စတစ်ခုခုတွင် အာမခံ ပေါ်လစီစာချုပ်ဖြင့် အာမခံသည့် ငွေပေါင်း ကျပ် ၁၀၀,၀၀၀ ပြည့်တိုင်း ပြည့်တိုင်း ထို ကျပ် ၁၀၀,၀၀၀ အတွက်၊ ထို့ပြင် ၎င်း၏အစိတ်ပိုင်း တစ်ခုခုအတွက်</p> <p>(၂) အချိန်ကာလအတွက် -</p> <p>(iii) အာမခံပေါ်လစီစာချုပ်ဖြင့် အာမခံ သည့် ငွေပေါင်း ကျပ် ၁၀၀,၀၀၀ ပြည့်တိုင်း ပြည့်တိုင်း ထိုကျပ် ၁၀၀,၀၀၀ အတွက်၊ ထို့ပြင် ၎င်း၏ အစိတ်အပိုင်းတစ်ခုခု အတွက်</p> <ul style="list-style-type: none"> - အာမခံကို ၆ လထက်မပိုသော အချိန်ကာလ တစ်ခုခုအတွက် ပြုလုပ်လျှင်၊ - အာမခံကို ၆ လထက်ပို၍ ၁၂လ ထက်မပိုသော အချိန်ကာလ တစ်ခုခု အတွက်ပြုလုပ်လျှင် 	<p>၁၀</p> <p>၁၀</p> <p>၁၀</p> <p>၁၀</p>	<p>၁၀</p> <p>၁၀</p> <p>၁၀</p> <p>၁၀</p>
	<p>ခ။ မီးအာမခံစာချုပ်နှင့် အခြား အာမခံ စာချုပ် အမျိုးအစားများ။ (ဤအမှတ်စဉ် ၄၇တွင် အခြားနေရာ၌ ထည့်သွင်းမထား သော ထိုအာမခံစာချုပ်စာတမ်းများ) ၎င်း တို့မှာ ကုန်စည်များ၊ ရောင်းကုန်ဝယ်ကုန်</p>		

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>များ၊ ကိုယ်ပိုင်ပစ္စည်းများ၊ ကောက်ပဲသီးနှံများနှင့် အခြားပစ္စည်းများ ဆုံးရှုံးခြင်းမှ သို့မဟုတ် ပျက်စီးခြင်းမှ ကာမိရန် ချုပ်ဆိုသည့် အာမခံစာချုပ်များဖြစ်ပြီး</p> <p>(၁) မူရင်းအာမခံပေါ်လစီစာချုပ်နှင့်စပ်လျဉ်း၍ -</p> <p>(i) အာမခံသည့်ငွေပေါင်း ကျပ် ၅၀၀,၀၀၀ ထက်မပိုလျှင်၊ -</p> <p>(ii) အခြားကိစ္စတစ်ခုခုဖြစ်လျှင် -</p> <p>(၂) မူရင်းအာမခံပေါ်လစီစာချုပ် အသစ်လဲလျှင် ထိုသို့ အသစ်လဲသည့်အခါ ပေးသည့် စပေါ်ငွေတစ်ခုခုအတွက် ပြေစာအသီးသီးနှင့်စပ်လျဉ်း၍</p> <p>ဂ။ မတော်တဆထိခိုက်မှုနှင့် ဖျားနာမှု အာမခံစာချုပ် -</p> <p>(က) ခရီးတစ်ခေါက်တည်းအတွက်သာ အတည်ဖြစ်သော မီးရထားမတော်တဆ ထိခိုက်မှုအတွက် အာမခံသည့်စာချုပ် ဖြစ်လျှင်</p> <p>ကင်းလွတ်ခွင့်</p> <p>မည်သည့်မီးရထားတွင်မဆို အလယ်တန်းဖြင့် သို့မဟုတ် တတိယတန်းဖြင့် စီးနင်းလိုက်ပါသူ ခရီးသည်အား ထုတ်ပေးသည့်အခါ -</p>	<p>- ကျပ် ၅၀</p> <p>- ကျပ် ၁၀၀</p> <p>(အမှတ်စဉ် ၅၃)အရ ထိုက်သင့်သောငွေရှိလျှင်၊ ထိုငွေအပြင် မူရင်းအာမခံပေါ်လစီစာချုပ်နှင့်စပ်လျဉ်း၍ ထိုက်သင့်သော တံဆိပ်ခေါင်းခွန် ၏ထက်ဝက်ဖြစ်သည်။</p> <p>- ကျပ် ၁၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်		
	<p>(ခ) အခြားကိစ္စတစ်ခုခုတွင် အာမခံပေးရမည့် အများဆုံးငွေပေါင်းတိုင်းအတွက် ကျပ် ၁၀၀,၀၀၀ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်း အသီးသီးအတွက်။</p> <p>ဂဂ။ လျော်ကြေးအတွက်အာမခံစာချုပ် ယင်းမှာ အာမခံထားသူက ခိုင်းစေသော သို့မဟုတ် ၎င်း၏ လက် အောက်တွင် လုပ်ကိုင်သော အလုပ်သမားများ မတော်တဆ ထိခိုက်မှုကြောင့် လျော်ကြေးပေးရန် တာဝန်အတွက် သော် လည်းကောင်း၊ ၁၉၂၃ ခုနှစ်၊ အလုပ်သမားလျော်ကြေး အက်ဥပဒေအရ လျော်ကြေး ပေးရန် တာဝန်အတွက် သော်လည်းကောင်း၊ အာမခံသည့်စာချုပ်ဖြစ်၍ စပေါ်ငွေ အဖြစ် ဖြင့် ပေးရမည့်ကျပ် ၁၀၀,၀၀၀ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်း အသီးသီးအတွက်။</p> <p>ဃ။ အသက်အာမခံစာချုပ် သို့မဟုတ် သီးခြားပြဋ္ဌာန်း မထားသောအခြား အာမခံ စာချုပ်။ ဤအမှတ်စဉ် ၄၇ ၏အပိုင်း င တွင် ဖော်ပြထားသော ထပ်မံအာမခံ ထားသည့် စာချုပ်မှအပ -</p>	<p>- ကျပ် ၃၀</p> <p>သို့ရာတွင် မတော်တဆ ထိခိုက်၍ သေဆုံးမှုအတွက် အာမခံ ပေါ်လစီ စာချုပ်ဖြစ်သည့်ကိစ္စတွင် နှစ်စဉ် စပေါ်ငွေမှာ ကျပ် ၁၀၀,၀၀၀လျှင် ၅၀၀ ကျပ် ထက်မပိုသော အဆိုပါ စာချုပ်စာ တမ်းပေါ်တွင်ပေးရမည့် အများဆုံးငွေနှင့်စပ်လျဉ်း၍ ကျပ် ၁၀၀,၀၀၀ သို့မဟုတ် ၎င်း၏ အစိတ်အပိုင်း အသီးသီးအတွက် ၃၀ကျပ် ဖြစ်စေရမည်။</p>	<p>တစ် စောင်</p> <p>တည်း</p> <p>ချုပ်ဆို လျှင်</p> <p>ကျပ်</p>	<p>နှစ်စောင်</p> <p>ချုပ်ဆိုလျှင်</p> <p>တစ်စောင်စီ</p> <p>အတွက်</p> <p>ကျပ်</p>
		<p>၁၀</p>		

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်	
		တစ် စောင် တည်း ချုပ်ဆို လျှင် ကျပ်	နှစ်စောင် ချုပ်ဆိုလျှင် တစ်စောင်စီ အတွက် ကျပ်
	<p>(i) ကျပ် ၂၅,၀၀၀ ထက် မပိုဘဲ အာမခံသမျှငွေအတွက်</p> <p>(ii) ကျပ်၂၅,၀၀၀ ထက်ပို၍ ကျပ် ၅၀,၀၀၀ ထက်မပိုဘဲ အာမခံ သမျှ ငွေအတွက်</p> <p>(iii) ကျပ် ၅၀,၀၀၀ထက်ပို၍ ကျပ် ၁၀၀,၀၀၀ ထက်မ ပိုဘဲ အာမခံ သမျှငွေအတွက်၊ ထို့ပြင် ကျပ် ၁၀၀,၀၀၀ ထက်ပိုသမျှ ၊ ကျပ် ၁၀၀,၀၀၀ တိုင်း သို့မဟုတ် ၎င်း၏ အစိတ်အပိုင်းအသီးသီး အတွက်</p> <p style="text-align: center;">ကင်းလွတ်ခွင့်</p> <p>စာပို့တိုက် အသက်အာမခံအတွက် နည်းဥပဒေများနှင့်အညီ ထုတ်ပေးသည့် အသက်အာမခံပေါ်လစီ စာချုပ်များ။</p>	<p>၁၀</p> <p>၂၀</p> <p>၃၀</p>	<p>၁၀</p> <p>၁၀</p> <p>၁၀</p>
	<p>c။ အာမခံကုမ္ပဏီက ထပ်မံအာမခံထားသည့် စာချုပ်။ ၎င်းမှာ၊ ဤအချက်ပါ အပိုင်း-က တွင်သော်လည်းကောင်း၊ အပိုင်း-ခ တွင် သော်လည်းကောင်း၊ သီးခြားဖော်ပြထား သည့် ပေါ်လစီစာချုပ်မျိုး ထုတ်ပေးသော အာမခံကုမ္ပဏီက မူရင်းအာမခံစာချုပ် နှင့်</p>	<p>မူရင်း အာမခံစာချုပ်အတွက် ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်၏ လေးပုံတစ်ပုံ၊ သို့ရာတွင် ကျပ် ၁၀ အောက်မနည်း ၅၀ ကျပ် ထက် မပိုစေရ ။</p>	

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>စပ်လျဉ်း၍ ၎င်းစာချုပ်အရ အာမခံသည့်ငွေအချို့ အဝက်ပေးရခြင်းကို ကာမိစေရန်အခြား ကုမ္ပဏီနှင့် ထပ်မံချုပ်ဆိုသည့် လျော်ကြေးစာချုပ် သို့မဟုတ် အာမခံစာချုပ် ဖြစ်သည်။</p> <p style="text-align: center;">အရပ်ရပ်ကင်းလွတ်ခွင့်</p> <p>အာမခံပေါ်လစီစာချုပ် ထုတ်ပေးရန် အာမခံစာ သို့မဟုတ် တာဝန်ခံစာ။</p> <p>သို့ရာတွင် အဆိုပါ အာမခံစာမှာ သို့မဟုတ် တာဝန်ခံ စာမှာ ထိုပေါ်လစီစာချုပ်အတွက် ဤအက်ဥပဒေဖြင့် သတ်မှတ်ထားသည့် တံဆိပ်ခေါင်းမပါရှိလျှင် ထိုစာအရ မည်သည့် အခွင့်အရေးကိုမျှ တောင်းဆို ပိုင်ခွင့် မရှိစေရ။ ထို့ပြင် ထိုစာမှာ ၎င်းတွင် ဖော်ပြထားသည့် ပေါ်လစီစာချုပ်ကို ပေးအပ်ရန် အတင်းအကြပ် ပြုလုပ်ရေးကိစ္စမှအပ အခြားကိစ္စ တစ်ရပ်ရပ်အတွက် ခိုင်လုံခြင်း မရှိစေရ။</p> <p>၄၈။ ကိုယ်စားလှယ်လွှဲစာ။ [ပုဒ်မ ၂(၂၁)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်း] ၎င်းမှာ ဆန္ဒမဲပေးရန် ကိုယ်စားလှယ် လွှဲအပ်စာ (အမှတ်စဉ်၅၅)မဟုတ်သော စာချုပ်စာတမ်း ဖြစ်ပြီး -</p> <p>(က) ထိုကိစ္စတစ်ရပ်တည်းနှင့် သက်ဆိုင်သော စာတမ်းအမှတ်အသား တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော စာတမ်း အမှတ်အသားများကို မှတ်ပုံတင်</p>	<p>- ကျပ် ၁၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>ရေးကိစ္စ သက်သက်အတွက်ဖြစ်စေ၊ အဆိုပါ စာတမ်းအမှတ်အသား တစ်ခု သို့မဟုတ် တစ်ခုထက်ပိုသော စာတမ်း အမှတ်အသားများ ချုပ်ဆိုခြင်းကို ဝန်ခံရေးအတွက် ဖြစ်စေ၊ ချုပ်ဆိုလျှင်၊</p> <p>(ခ) တရားမမှု သို့မဟုတ်အခြားမှုခင်းများတွင်လိုအပ်လျှင် - ကျပ် ၁၀၀</p> <p>(ဂ) အပိုဒ်ခွဲ(က)တွင် ဖော်ပြထားသည့် ကိစ္စမှအပ အခြားကိစ္စ တစ်ရပ်တည်းတွင်ဆောင်ရွက်ရန် ပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ၊ တစ်ဦးထက်ပို၍ အများကို ဖြစ်စေ အခွင့်အာဏာ အပ်နှင်းလျှင်၊</p> <p>(ဃ) တစ်ရပ်ထက်ပိုသော ကိစ္စရပ်တွင် တွဲဖက်၍ဖြစ်စေ၊ ကိုယ်စီကိုယ်ငှဖြစ်စေ ဆောင်ရွက်ရန် သို့မဟုတ် အထွေထွေ ကိစ္စဆောင်ရွက်ရန် ၅ဦး ထက်မပိုသော သူတို့အား အခွင့်အာဏာ အပ်နှင်းလျှင်၊</p> <p>(င) တစ်ရပ်ထက်ပိုသော ကိစ္စရပ်များတွင် တွဲဖက်၍ဖြစ်စေ၊ ကိုယ်စီကိုယ်ငှ ဖြစ်စေ ဆောင်ရွက်ရန် သို့မဟုတ် အထွေထွေကိစ္စဆောင်ရွက်ရန် ၅ဦး ထက်ပိုပြီး ၁၀ ဦး ထက်မပိုသော သူတို့အား အခွင့်အာဏာအပ်နှင်းလျှင်၊</p>	<p>- ကျပ် ၂,၅၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(စ) အဖိုးစားနားအတွက်ပေး၍ မရွှေ့မပြောင်းနိုင်သောပစ္စည်း တစ်ခုခု ရောင်းချရန် ကိုယ်စားလှယ်အား အခွင့်အာဏာ အပ်နှင်းလျှင်၊</p> <p>(ဆ) အခြားကိစ္စတစ်ရပ်ရပ်ဖြစ်လျှင်</p> <p>ရှင်းလင်းချက်။ ဤအမှတ်စဉ်ပါ ကိစ္စအလို့ငှာ တစ်ဦးထက်မပိုသော သူများသည် အစုစပ် လုပ်ငန်းတစ်ခုတည်းတွင် ပါဝင်သူများ ဖြစ်လျှင် ထိုသူတို့ကို တစ်ဦးတည်း အဖြစ်မှတ်ယူရမည်။</p> <p>၄၉။ ငွေပေးကတိစာချုပ်။[ပုဒ်မ၂(၂၂)တွင် အဓိပ္ပာယ်ဖွင့်ဆို ထားသည့်အတိုင်း]</p> <p>(က) တောင်းဆိုသည့်အခါငွေ ထုတ်ပေးရမည့်ကိစ္စတွင် -</p> <p>(၁) သင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးမှာ ကျပ် ၂၅,၀၀၀ ထက်မပိုလျှင်၊</p>	<p>အဖိုးစားနား ပမာဏအတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်းလွှဲပြောင်းခြင်းစာချုပ်စာတမ်း(အမှတ်စဉ်၂၃) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p> <p>အာဏာအပ်နှင်းခံရသူ အသီးသီး အတွက် ၈၀၀ ကျပ်စီ။</p> <p>မှတ်ချက်။ မှတ်ပုံတင်ခြင်းဆိုသည့် စကားရပ်တွင် ၁၉၀၈ ခုနှစ်၊ မှတ်ပုံတင်ခြင်း အက်ဥပဒေအရ မှတ်ပုံတင်ခြင်းနှင့် ဆက်စပ်လျက်ရှိသည့် လုပ်ကိုင်ဆောင်ရွက်မှုတိုင်း ပါဝင်သည်။</p> <p>- ကျပ် ၅၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(၂) သင့်ငွေပမာဏ သို့မဟုတ် တန်ဖိုး မှာ ကျပ် ၂၅,၀၀၀ ထက်ပို၍ ကျပ် ၁၀၀,၀၀၀ (၁ သိန်း) မပိုလျှင်၊</p> <p>(၃) အခြားကိစ္စတစ်ခုခုဖြစ်လျှင်။</p> <p>(ခ) တောင်းဆိုသည့်အခါ မဟုတ်ဘဲ အခြားနည်းဖြင့် ငွေထုတ်ပေးရမည့်ကိစ္စတွင်။</p> <p>၅၀။ ငွေလွှဲလက်မှတ် သို့မဟုတ် ငွေပေးကတိ စာချုပ်ကို လက်မခံ ငွေထုတ်မပေးကြောင်း ကြေညာစာတမ်း။ ဆိုလိုသည်မှာ ငွေလွှဲလက်မှတ်ကို သို့မဟုတ် ငွေပေးကတိ စာချုပ်ကို လက်မခံ ငွေထုတ်မပေးကြောင်းဖြင့် နိုတြီအရာရှိ ကဖြစ်စေ၊ နိုတြီအရာရှိ အဖြစ်ဖြင့် တရား ဥပဒေနှင့်အညီ ဆောင်ရွက်သော အခြားသူကဖြစ်စေ သက်သေခံ လက်မှတ်ရေးထိုး၍ ပြုလုပ်သည့် ကြေညာစာတမ်း၊</p> <p>၅၁။ သင်္ဘောရေယာဉ်မှူး၏ ကြေညာချက်။ ဆိုလိုရင်းမှာ ဆုံးရှုံးမှုများ စာရင်းညှိရန် သို့မဟုတ် ဆုံးရှုံးမှုပျမ်းမျှအရ အချိုးအစား တွက်ချက်ရန် ရည်ရွယ်၍ ရေယာဉ်မှူးက ရေးသားသည့် သင်္ဘောရေကြောင်း ခရီး</p>	<p>- ကျပ် ၁၀၀</p> <p>- ကျပ် ၁၅၀</p> <p>တောင်းဆိုသည့်အခါ မဟုတ်ဘဲ အခြားနည်းဖြင့် ထုတ်ပေးရမည့် အလားတူ ငွေအတွက် တံဆိပ်ခေါင်းခွန်မှာ ငွေပေးအမိန့် လက်မှတ် (အမှတ်စဉ်၁၃)အတွက် တံဆိပ်ခေါင်းခွန် အတိုင်း ဖြစ်သည်။</p> <p>- ကျပ် ၂၅၀</p> <p>- ကျပ် ၂၅၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>အကြောင်းအရာ ကြေညာချက် တစ်ခုခု အပြင် သင်္ဘောငှားသူ သို့မဟုတ် ကုန်တင် ပို့ခံရသူများနှင့်စပ်လျဉ်း၍ သင်္ဘောကို ကုန် မတင်မချကြောင်းဖြင့် ရေယာဉ်မှူးက စာ ဖြင့် ရေးသားကာ ပြုလုပ်သည့် ကြေညာချက် အသီးသီး။ ထိုကြေညာချက်ကို နိုတြီ အရာရှိကဖြစ်စေ၊ နိုတြီအရာရှိအဖြစ်ဖြင့် တရားဥပဒေနှင့်အညီ ဆောင်ရွက်သော အခြားသူကဖြစ်စေ၊ သက်သေခံ လက်မှတ် ရေးထိုးလျှင်၊ (သင်္ဘောရေယာဉ်မှူး၏ ကြေညာ စာတမ်း(အမှတ်စဉ် ၄၄) ကိုလည်း ကြည့်ပါ။) ၅၂။ ဆန္ဒမဲပေးရန်အခွင့်အာဏာလွှဲအပ်စာ။</p> <p>ယင်းမှာ-</p> <p>(က) အစုရှယ်ယာစတော့ သို့မဟုတ် ရန်ပုံ ငွေများကို လွှဲပြောင်းနိုင်သည့် အစု ရှယ်ယာများအဖြစ် ခွဲခြားထားသော တရားဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီ သို့မဟုတ် အခြားတရားဝင် အဖွဲ့အစည်းတွင် ပါဝင်သူတို့ အစည်းအဝေး တစ်ခုခုဖြစ်စေ၊</p> <p>(ခ) ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်း အဝေးတစ်ခုခုဖြစ်စေ၊</p> <p>(ဂ) အသင်းအဖွဲ့တစ်ခုခု၏ ပိုင်ရှင်များ၊ ၎င်းတွင် ပါဝင်သူများ၊ သို့မဟုတ် ၎င်း၏ ရန်ပုံငွေများတွင် ထည့်ဝင်သူ များ အစည်းအဝေးတစ်ခုခုဖြစ်စေ မဲဆန္ဒပေးရန် ပုဂ္ဂိုလ်တစ်ဦးဦးအား</p>	<p>- ကျပ် ၅၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>အခွင့်အာဏာအပ်နှင်းသည့် စာဖြစ်သည်။</p> <p>၅၃။ပြေစာ။ [ပုဒ်မ၂(၂၃)တွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အတိုင်း] ၎င်းမှာ ကျပ် ၅,၀၀၀ ထက်ပိုသည့်ငွေအတွက် သို့မဟုတ် ကျပ် ၅,၀၀၀ ထက်ပို၍ တန်ဖိုးရှိ အခြားပစ္စည်းတစ်ရပ်ရပ်အတွက် ငွေရပြေစာဖြစ်သည်။</p> <p>ကင်းလွတ်ခွင့်များ</p> <p>ကင်းလွတ်ခွင့်ရှိသောပြေစာများ -</p> <p>(က) ထိုက်သင့်သောတံဆိပ်ခေါင်းပါရှိသည့် စာချုပ်စာတမ်း သို့မဟုတ် ပုဒ်မ ၃ ပါ ခြွင်းချက်အရ တံဆိပ်ခေါင်းခွန် ကင်းလွတ်ခွင့်ပေးထားသည့် စာချုပ်စာတမ်း (အစိုးရအတွက် ချုပ်ဆိုသည့်စာချုပ်စာတမ်းများ) သို့မဟုတ် ချက်လက်မှတ် သို့မဟုတ် တောင်းဆိုသည့်အခါ ငွေထုတ်ပေးရမည့် ငွေလွှဲလက်မှတ် တစ်ခုခုပေါ်တွင် ဖြစ်စေ၊ ၎င်းတွင် ဖြစ်စေ ဖော်ပြပါ အဖိုးစားနားငွေရကြောင်း၊ သို့မဟုတ် ၎င်းအရ အာမခံ ထားသည့် ငွေရင်း၊ အတိုး သို့မဟုတ် ရာသက်ပန် နှစ်စဉ် ကြေး သို့မဟုတ် အခြားကာလ အပိုင်းအခြားလိုက် ငွေရ ကြောင်း ဝန်ခံလျက် ထပ်ဆင့်လက်မှတ်</p>	<p>- ၅ ကျပ်</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>ရေးထိုးထားသည့် သို့မဟုတ် ပါရှိသည့် ပြေစာ၊</p> <p>(ခ) အဖိုးစားနားမရှိဘဲ ငွေတစ်ရပ်ရပ်ပေးသည့် အတွက်ပြေစာ၊</p> <p>(ဂ) အစိုးရအခွန် စည်းကြပ်ထားသည့် မြေနှင့်စပ်လျဉ်း၍ တောင်သူလယ်သမားက ငှားရမ်းခပေးသည့် အတွက် ပြေစာ။</p> <p>(ဃ) မြန်မာနိုင်ငံကြည်းတပ်၊ ရေတပ် သို့မဟုတ် လေတပ်မှ ပြန်တမ်းဝင်မဟုတ်သော အရာရှိများ၊ စစ်သားများ သို့မဟုတ် တပ်မတော်လေတပ်သားများက အဆိုပါရာထူး ဆောင်ရွက်စဉ် ပေးသော လစာ သို့မဟုတ် စရိတ်ငွေအတွက် ပြေစာ။</p> <p>(င) မည်သူမဆိုအဆိုပါ ကြည်းတပ်၊ ရေတပ် သို့မဟုတ် လေတပ်တစ်ခုခုတွင် ပြန်တမ်းဝင်မဟုတ်သော အရာရှိ၊ စစ်သား သို့မဟုတ် လေတပ်သားဖြစ်၍ မိမိ၏ လစာ သို့မဟုတ် စရိတ်ငွေများထဲမှ ပြေစာတွင် ပါဝင်သော ငွေကို လွှဲအပ်သည့်ကိစ္စများ၌ မိသားစုတွင် ပါဝင်သူဖြစ်ကြောင်း သက်သေခံလက်မှတ်ရသူတို့က ပေးသည့် ပြေစာ။</p>	

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(စ) မည်သူမဆို ပင်စင်လစာ သို့မဟုတ် စရိတ်ငွေကို အဆိုပါ ပြန်တမ်းဝင် မဟုတ်သော အရာရှိ၊ စစ်သား၊ ရေတပ်သား သို့မဟုတ် လေတပ် သားအဖြစ်ဖြင့် အမှုထမ်းရွက် သည့်အတွက် ရရှိသည်ဖြစ်၍ အခြားရာထူး တစ်ခုခုဖြင့် အစိုးရ အမှုထမ်းရွက်၍ ရရှိသည်မဟုတ် လျှင် ထိုသူက ထိုပင်စင်လစာများ သို့မဟုတ် စရိတ်ငွေအတွက် ပေး သောပြေစာ။</p> <p>(ဆ) ကျေးရွာရပ်ကွက် အကြီးအကဲ က မိမိကောက်ခံရရှိသည့် မြေခွန် သို့မဟုတ် အခွန်များအတွက် ပေး သော ပြေစာ။</p> <p>(ဇ) ဘဏ်လုပ်ငန်းရှင် တစ်ဦးဦး၏ လက်တွင် ပေးသွင်းထားသည့် ငွေ အတွက်ဖြစ်စေ၊ ငွေချေးသက်သေခံ လက်မှတ်များအတွက်ဖြစ်စေ တာဝန်ခံရန် ပေးသောပြေစာ။</p> <p>သို့ရာတွင် ထိုပြေစာ၌ တာဝန်ခံ ရန်ဖြစ်သူမှအပ အခြားသူတစ်ဦးဦးထံမှ ရ ကြောင်း သို့မဟုတ် ၎င်းအနေဖြင့်ကြောင်း မဖော်ပြရ။</p> <p>ထို့ပြင် ဤကင်းလွတ်ခွင့်မှာ အစုရှယ်ယာအတွက်ဖြစ်စေ၊ အစုရှယ်ယာ ခွဲဝေသတ်မှတ်ပေးမည့် အကြောင်းကြား</p>	

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>စာအရ ဖြစ်စေ၊ ပေးသွင်းသော ငွေတစ်ရပ်ရပ်အတွက် သော်လည်းကောင်း၊ တရားဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီ သို့မဟုတ် အခြားတရားဝင်အဖွဲ့အစည်း တစ်ခုခုတွင် ဖြစ်စေ၊ ဖွဲ့စည်းရန် အဆိုပြုသည့် သို့မဟုတ် ကြံရွယ်သည့် ကုမ္ပဏီ သို့မဟုတ် အဖွဲ့အစည်းတွင်ဖြစ်စေ ပါဝင်သော သို့မဟုတ် ရှိသော အစုရှယ်ယာလက်မှတ် သို့မဟုတ် အစုရှယ်ယာ တစ်ခုခုအတွက် တောင်းဆိုသည့်ငွေနှင့်စပ်လျဉ်း၍ သို့မဟုတ် ဈေးကွက်ဝင်ငွေချေး သက်သေခံလက်မှတ် ဖြစ်သော ဒီဘင်ချာခေါ် ကြွေးမြီခံဝန်ချုပ်နှင့်စပ်လျဉ်း၍ ပေးသွင်းသော ငွေတစ်ရပ်ရပ်အတွက် သော်လည်းကောင်း ပေးသည့် ပြေစာ သို့မဟုတ် ဝန်ခံစာနှင့် သက်ဆိုင်ခြင်း မရှိစေရ။</p> <p>[အာမခံပေါ်လစီစာချုပ် အမှတ်စဉ် ၄၇၊ အပိုင်း - ၁(၂)ကိုလည်း ကြည့်ပါ။]</p> <p>၅၄။ အပေါင်ပစ္စည်းပြန်လည် လွှဲပြောင်းခြင်း စာချုပ်စာတမ်း သို့မဟုတ် အပေါင်ဖျက်သိမ်းသည့် စာချုပ်စာတမ်း။</p>	<p>အပေါင် နှင့် စပ်လျဉ်းသည့် အဖိုးစားနားငွေ ပမာဏအတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်း (အမှတ်စဉ် ၂၃)အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။</p> <p>သို့ရာတွင် ကျပ် ၁၀,၀၀၀ ထက် မပိုစေရ။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>၅၅။ ပိုင်ဆိုင်ခွင့်စွန့်လွှတ်သည့် စာချုပ်စာတမ်း။ ဆိုလိုရင်းမှာ(ပုဒ်မ ၂၃-က သို့မဟုတ် အမှတ်စဉ် ၅၄)ဖြင့် ပြဋ္ဌာန်းထားသော ပိုင်ဆိုင်ခွင့်စွန့်လွှတ်သည့်စာချုပ်စာတမ်း မဟုတ်ဘဲ) ပုဂ္ဂိုလ်တစ်ဦးက အခြားတစ်ဦးအပေါ်တွင် ဖြစ်စေ၊ သီးခြားဖော်ပြထားသည့် ပစ္စည်းတစ်ခုခု အပေါ်တွင်ဖြစ်စေ ပိုင်ဆိုင်ခွင့်စွန့်လွှတ်သည့်စာချုပ်စာတမ်း တစ်ခုခု -</p> <p>(က) စွန့်လွှတ်ရန် တောင်းဆိုသည့် ငွေပမာဏ သို့မဟုတ် တန်ဖိုး မှာ ကျပ် ၁၅၀,၀၀၀ (၁ သိန်းခွဲ) ထက်မပိုလျှင်၊</p> <p>(ခ) အခြားကိစ္စတစ်ခုခုဖြစ်လျှင် -</p> <p>၅၆။ သင်္ဘောကုန်အပေါင်စာချုပ်။ ဆိုလိုရင်းမှာ သင်္ဘောပေါ်တင်ထားပြီးဖြစ်သော သို့မဟုတ် တင်ရန်ရှိသော ကုန်ပေါ်တွင် ငွေချေးယူ၍ သွားလိုရာဆိပ်ကမ်းသို့ ထိုကုန်ဆိုင်ရောက်မှသာ ထိုငွေကို ပြန်ဆပ်ရန် ချုပ်ဆိုသော စာချုပ် စာတမ်းတစ်ခု၊</p> <p>ယုံမှတ်အပ်နှံမှု သို့မဟုတ် ပစ္စည်းလွှဲပြောင်းပေးမှု တစ်ခုခု ဖျက်သိမ်းသည့်စာချုပ်စာတမ်း။ ပစ္စည်းလွှဲပြောင်းပေးခြင်း စာချုပ်စာတမ်း (အမှတ်စဉ် ၅၈)။ ယုံမှတ်အပ်နှံမှုစာချုပ်စာတမ်း (အမှတ်စဉ် ၆၄) တို့ကိုကြည့်ပါ။</p>	<p>ရထိုက်ခွင့်စွန့်လွှတ်သည့် စာချုပ်စာတမ်းတွင် ဖော်ပြသည့်ငွေ၊ သို့မဟုတ် တန်ဖိုးအတွက် တံဆိပ်ခွန်မှာ ခံဝန်ချုပ် (အ မှတ်စဉ် ၁၅) အတွက် တံဆိပ်ခေါင်းခွန် အတိုင်း ဖြစ်သည်။</p> <p>- ကျပ် ၂,၅၀၀</p> <p>ချေးယူသည့် ငွေပမာဏအတွက် တံဆိပ်ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ်၁၅)အတွက် တံဆိပ်ခေါင်းခွန်အတိုင်းဖြစ်သည်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>၅၇၇။ အာမခံစာချုပ် သို့မဟုတ် အပေါင်စာချုပ်။ ၎င်းမှာရာထူးအလျောက် ကျနစွာဆောင် ရွက်ရန် သို့မဟုတ် ထိုရာထူးအလျောက် ရရှိသည့်ငွေ သို့မဟုတ် အခြားပစ္စည်း အတွက် တာဝန်ခံရန် အာမခံအဖြစ်ဖြင့် ချုပ်ဆိုသည့် သို့မဟုတ် ပဋိညာဉ်အတိုင်း ကျနစွာဆောင်ရွက်စေရန် ခံဝန်သူကချုပ် ဆိုသည့် စာချုပ်ဖြစ်ပြီး -</p> <p>(က) အာမခံသည့် ငွေပေါင်းကျပ် ၁၅၀,၀၀၀ (သိန်းခွဲ) ထက်မပိုလျှင်၊</p> <p>(ခ) အခြားကိစ္စတစ်ခုခုဖြစ်လျှင်၊</p> <p style="text-align: center;">ကင်းလွတ်ခွင့်</p> <p>အာမခံချုပ်ဆိုသည့် အောက်ပါခံဝန်ချုပ် သို့မဟုတ် အခြား စာချုပ်စာတမ်းများ -</p> <p>(က) ကုသိုလ်ဖြစ် ဆေးပေးရုံ သို့မဟုတ် ဆေးရုံ သို့မဟုတ် အခြားပြည်သူ သုံးလုပ်ငန်းကိစ္စတစ်ခုခုအတွက် ပုဂ္ဂလိကပေး လှူငွေမှ ရရှိသည့် ပြည်တွင်း ဝင်ငွေမှာ တစ်လလျှင် သတ်မှတ် ထားသည့်ငွေ အောက် မလျော့စေရပါဟု အာမခံရန်ကိစ္စ အလို့ငှာ ပုဂ္ဂိုလ်တစ်ဦးဦးက ချုပ် ဆိုသည့် ခံဝန်ချုပ် သို့မဟုတ် အခြားစာချုပ်စာတမ်း။</p>	<p>အာမခံသည့်ငွေအတွက် တံဆိပ် ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ် ၁၅) အတွက် တံဆိပ်ခေါင်းခွန် အတိုင်း ဖြစ်သည်။</p> <p>- ကျပ် ၂,၅၀၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ) တည်ဆဲဥပဒေများ အရငွေချေးယူသူတို့ကဖြစ်စေ၊ ၎င်းတို့အတွက် ခံဝန်သူတို့ကဖြစ်စေ၊ အဆိုပါ ထုတ်ချေးငွေများ ပြန်ဆပ်ရန် အာမခံအဖြစ်ဖြင့် ချုပ်ဆိုသည့်ခံဝန်ချုပ် သို့မဟုတ် အခြားစာချုပ်စာတမ်း၊</p> <p>(ဂ) ရာထူးအလျောက် ကျနစွာ ဆောင်ရွက်ပါမည်ဟူ၍ သော်လည်းကောင်း၊ ရာထူးအလျောက် ရရှိသည့်ငွေ သို့မဟုတ် အခြားပစ္စည်းအတွက်ကျနစွာ တာဝန်ခံပါမည်ဟူ၍ သော်လည်းကောင်း အစိုးရအရာရှိများကဖြစ်စေ၊ ၎င်းတို့အတွက် ခံဝန်သူများက ဖြစ်စေ၊ ချုပ်ဆိုသည့် ခံဝန်ချုပ် သို့မဟုတ် အခြားစာချုပ်စာတမ်း၊</p> <p>၅၈။ ပစ္စည်းစီမံခန့်ခွဲမှုစာချုပ်စာတမ်း -</p> <p>(က) ပစ္စည်းစီမံခန့်ခွဲမှုစာချုပ်စာတမ်း (ပစ္စည်းလက်ဖွဲ့စာချုပ် အပါအဝင်)</p>	<p>အဆိုပါ ပစ္စည်းစီမံခန့်ခွဲမှု စာချုပ်စာတမ်းတွင် ဖော်ပြထားသည့် အတိုင်း လွှဲပေးသည့်ပစ္စည်း၏ သင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးနှင့် ညီမျှသောငွေအတွက် တံဆိပ်ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ် ၁၅) အတွက် တံဆိပ်ခေါင်းခွန် အတိုင်း ဖြစ်သည်။ သို့ရာတွင် ပစ္စည်းစီမံခန့်ခွဲရန် သဘောတူစာချုပ်ကို</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p style="text-align: center;">ကင်းလွတ်ခွင့်များ</p> <p>(က) မဟာမေဒင်ဘာသာဝင် အချင်းချင်း ထိမ်းမြား မင်္ဂလာပြုသည့်အခါ ချုပ်ဆိုသည့်ပစ္စည်းလက်ဖွဲ့စာချုပ်။</p> <p>(ခ) လှူဒါန်းစာ။ ဆိုလိုရင်းမှာ မရွှေ့ပြောင်းနိုင်သည့် ပစ္စည်းလွှဲပြောင်းခြင်း စာချုပ်စာတမ်း တစ်ခုခုတွင် တန်ဖိုး သီးခြားမဖော်ပြဘဲ ၎င်းပေါ်တွင် တံဆိပ်ခေါင်းခွန် ကျပ် ၁,၀၀၀ ပေးဆောင်၍ ဘာသာရေးကိစ္စ အလို့ငှာ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တွင် ဗုဒ္ဓဘာသာဝင်တစ်ဦးက ချုပ်ဆိုလျှင် ထိုသို့ ချုပ်ဆိုသောစာချုပ်စာတမ်း။</p>	<p>ထိုစာချုပ်အတွက် လိုအပ်သည့် တံဆိပ်ခေါင်းဖြင့် ကပ်နှိပ်ထားလျှင် ဖြစ်စေ၊ အဆိုပါ သဘောတူစာချုပ်နှင့်အညီ ပစ္စည်းစီမံခန့်ခွဲမှုစာချုပ်စာတမ်းကို နောက်ပိုင်းတွင် ချုပ်ဆိုလျှင်ဖြစ်စေ အဆိုပါ စာချုပ်စာတမ်းပေါ်တွင် တံဆိပ်ခေါင်းခွန်မှာ ၆၀၀ ကျပ် ထက်မပိုစေရ။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ) ပစ္စည်းစီမံခန့်ခွဲမှုဖျက်သိမ်းခြင်းစာချုပ်စာတမ်း။ ယုံကြည် အပ်နှံမှုစာချုပ်စာတမ်း (အမှတ်စဉ် ၆၄) ကိုလည်း ကြည့်ပါ။</p> <p>၅၉။ အစုရှယ်ယာဝရမ်းများ။ ယင်းတို့မှာ လက်ရှိဖြစ်သူအား အစုရှယ်ယာများ ရထိုက်ခွင့်ပေးရန် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေအရ ထုတ်သည့်ဝရမ်းများ ဖြစ်သည်။</p> <p style="text-align: center;">ကင်းလွတ်ခွင့်များ</p> <p>တံဆိပ်ခေါင်းခွန်ကော်လထွော်အရာရှိအား တံဆိပ်ခေါင်းခွန်အတွက် အောက်ပါငွေကို ပြေငြိမ်းခအဖြစ် ပေးဆောင်မှသာ အတည်ဖြစ်ရန် ကုမ္ပဏီက မြန်မာနိုင်ငံကုမ္ပဏီများ အက် ဥပဒေပုဒ်မ ၄၃နှင့်အညီ ထုတ်သည့် အစုရှယ်ယာဝရမ်း -</p> <p>(က) ကုမ္ပဏီရှိ ထည့်ဝင်ပြီး မတည်ငွေရင်း တစ်ခုလုံး၏ ၁.၅ ရာခိုင်နှုန်း သို့မဟုတ်</p> <p>(ခ) ကုမ္ပဏီတစ်ခုခုက အဆိုပါ တံဆိပ်ခေါင်းခွန် သို့မဟုတ် ပြေငြိမ်းခကို အပြည့်ပေးဆောင်ပြီးနောက် ၎င်း၏ ထည့်ဝင်ပြီး မတည်ငွေရင်းကို ဖြည့်ရန် နောက်ထပ် မတည်</p>	<p>ဖျက်သိမ်းရေးစာချုပ်စာတမ်းတွင် ဖော်ပြထားသည့်အတိုင်း သက်ဆိုင်ရာ ပစ္စည်း၏ သင့်ငွေပမာဏ သို့မဟုတ် တန်ဖိုးနှင့်ညီမျှသော ငွေအတွက် တံဆိပ်ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ် ၁၅) အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။ သို့ရာတွင် ကျပ် ၃၀၀၀ ထက်မပို စေရ။ ရှယ်ယာဝရမ်းတွင် သီးခြားဖော်ပြထားသည့် အစုရှယ်ယာများ၏ တန်ဖိုးရင်းနှင့်ညီမျှသည့် အဖိုးစားနားအတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်းလွှဲစာချုပ် (အမှတ်စဉ် ၂၃) ပေါ်တွင် ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန် အတိုင်းဖြစ်သည်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>ငွေရင်း ထုတ်လျှင် ထိုသို့ထုတ်သည့် နောက်ထပ် မတည်ငွေရင်း၏ ၁.၅ ရာခိုင်နှုန်း</p> <p>အစုရှယ်ယာလက်မှတ်။ သက်သေခံလက်မှတ် (အမှတ်စဉ်၁၉) ကို ကြည့်ပါ။</p> <p>၆၀။ သင်္ဘောကုန်တင်အမှာစာ။ ၎င်းမှာ သင်္ဘောတစ်ခုခုပေါ်တွင် ကုန်စည်များ တင်ဆောင်ရန်ဖြစ်သော သို့မဟုတ် တင်ဆောင်ခြင်းနှင့် သက်ဆိုင်သော အမှာစာဖြစ်သည်။</p> <p>၆၁။ အငှားစာချုပ်ပြန်လည်အပ်သည့်စာတမ်း။</p> <p>(က) အငှားစာချုပ်အတွက် ထိုက်သင့်သော တံဆိပ်ခေါင်းခွန်မှာ ကျပ် ၅၀၀ ထက်မပိုလျှင်၊</p> <p>(ခ) အခြားကိစ္စတစ်ခုခုဖြစ်လျှင်၊</p> <p>ကင်းလွတ်ခွင့်</p> <p>အငှားစာချုပ်မှာ တံဆိပ်ခေါင်းခွန်ကင်းလွတ်လျှင် ထိုအငှားစာချုပ်ကို ပြန်လည်စွန့်လွှတ်သည့်စာတမ်း။</p> <p>၆၂။ အလွဲအပြောင်းစာချုပ်စာတမ်း။ (အဖိုးစားနားဖြင့်ဖြစ်စေ၊ အဖိုးစားနား မရှိဘဲဖြစ်စေ)-</p> <p>(က) တရားဥပဒေအရ ဖွဲ့စည်းထားသည့် ကုမ္ပဏီတွင် သို့မဟုတ် အခြားအသင်းစုတွင် ပါဝင်သည့် အစုရှယ်ယာများ အလွဲအပြောင်းစာချုပ်စာတမ်း၊</p>	<p>- ကျပ် ၅၀</p> <p>အဆိုပါ အငှားစာချုပ်အတွက် ထိုက်သင့်သော တံဆိပ်ခေါင်းခွန်။</p> <p>- ကျပ် ၆၀၀</p> <p>အစုရှယ်ယာ တန်ဖိုး အပေါ် *၀.၁% ။</p>

*၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>(ခ) ပုဒ်မ ၈ ဖြင့် ပြဋ္ဌာန်းထားသည့် ဒီဘင်ချာခေါ် ကြွေးမြီခံဝန်ချုပ် များမှအပ တံဆိပ်ခေါင်းခွန် ထိုက်သင့်သည်ဖြစ်စေ၊ မထိုက်သင့်သည်ဖြစ်စေ ဈေးကွက်ဝင် ငွေချေး သက်သေခံ လက်မှတ် များဖြစ်သည့် ဒီဘင်ချာခေါ် ကြွေးမြီ ခံဝန်ချုပ်များ အလွှဲအပြောင်း စာချုပ်စာတမ်း၊</p> <p>(ဂ) ခံဝန်ချုပ်ဖြင့်ဖြစ်စေ၊ အပေါင်စာ ချုပ်ဖြင့်ဖြစ်စေ အာမခံပေါ်လစီ စာချုပ်ဖြင့်ဖြစ်စေ အာမခံသည့် အကျိုးသက်ဆိုင်ခွင့်တစ်ခုခု အလွှဲ အပြောင်းစာချုပ်စာတမ်း</p> <p>(င) အဆိုပါ ခံဝန်ချုပ်၊ အပေါင်စာ ချုပ် သို့မဟုတ် အာမခံပေါ်လစီ စာချုပ်ပေါ်တွင် တံဆိပ်ခေါင်း ခွန်မှာ ကျပ် ၁၀၀ ထက်မပို လျှင်။</p> <p>(၂) အခြားကိစ္စတစ်ခုခုဖြစ်လျှင်၊</p> <p>(ဃ) အမွေထိန်းဝန်အက်ဥပဒေ ပုဒ်မ ၂၅ အရ ပစ္စည်းတစ်ခုခု အလွှဲ အပြောင်း စာချုပ်စာတမ်း၊</p> <p>(င) ယုံမှတ်အပ်နှံထားသည့် ပစ္စည်း တစ်ခုခုကို အဖိုးစားနား မပါရှိဘဲ ယုံမှတ်အပ်နှံခံရသူတစ်ဦးလက်မှ အခြား ယုံမှတ်အပ်နှံခံရသူတစ်ဦး</p>	<p>ဒီဘင်ချာခေါ် ကြွေးမြီခံဝန်ချုပ် တန်ဖိုး အပေါ် *၀.၁ % ။</p> <p>ထိုခံဝန်ချုပ်၊ အပေါင်စာချုပ် သို့မဟုတ် အာမခံ ပေါ်လစီစာချုပ် အတွက် ထိုက်သင့်သော တံဆိပ်ခေါင်းခွန်။</p> <p>- ကျပ် ၃၀၀</p> <p>- ကျပ် ၃၀၀</p> <p>- ကျပ် ၃၀၀ သို့မဟုတ် ထိုငွေ အောက်လျော့၍ ဤအချက်ပါ အပိုဒ်(က)မှ (ဂ)အရ ထိုက်သင့် သောငွေ။</p>

*၂၀၁၇ ခုနှစ် မြန်မာနိုင်ငံတံဆိပ်ခေါင်းအက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေအရ အစားထိုးသည်။

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>လက်သို့ဖြစ်စေ၊ အကျိုးခံစားခွင့်ရ သူလက်သို့ဖြစ်စေ အလွှဲအပြောင်း စာချုပ်စာတမ်း၊</p> <p>ကင်းလွတ်ခွင့်များ</p> <p>ထပ်ဆင့် ထောက်ခံချက် လက်မှတ်ရေးထိုး၍ လွှဲပြောင်းသည့် အောက်ပါစာချုပ် စာတမ်းများ -</p> <p>(က) ငွေလွှဲလက်မှတ်၊ ချက်လက်မှတ်၊ သို့မဟုတ် ငွေပေး ကတိစာချုပ်။</p> <p>(ခ) သင်္ဘောကုန်တင်တန်ဆာ၊ ကုန်စည်များ ပေးအပ်ရန် အမိန့်စာ၊ ကုန်စည်များအတွက် ဝရမ်း သို့မဟုတ် ကုန်ပိုင်ဆိုင် ကြောင်းပြ သည့် အခြားအရောင်းအဝယ် စာတမ်း အမှတ်အသား။</p> <p>(ဂ) အာမခံပေါ်လစီစာချုပ်</p> <p>(ဃ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရ၏ ငွေချေး သက်သေခံ လက်မှတ်များ။ ပုဒ်မ ၈ ကို လည်း ကြည့်ပါ။</p> <p>၆၃။ အငှားစာချုပ် အလွှဲအပြောင်း စာချုပ် စာတမ်း။ ယင်းမှာ တစ်ဆင့်အငှားချထား သည့်အနေဖြင့် မဟုတ်ဘဲ လွှဲအပ်သည့် အနေဖြင့် အငှားစာချုပ် လွှဲပြောင်းသည့် စာချုပ်စာတမ်း ဖြစ်သည်။</p>	<p>လွှဲပြောင်းရန်အတွက် အဖိုးစားနား ငွေပမာဏနှင့် ညီမျှသောအဖိုးစားနား အတွက် တံဆိပ်ခေါင်းခွန်မှာ ပစ္စည်း လွှဲပြောင်းခြင်း စာချုပ်စာတမ်း (အမှတ်စဉ် ၂၃) အတွက် တံဆိပ် ခေါင်းခွန်အတိုင်း ဖြစ်သည်။</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p style="text-align: center;">ကင်းလွတ်ခွင့်</p> <p>အမှတ်စဉ် ၂၀ နှင့် ၃၅ တို့မှ အပ တံဆိပ်ခေါင်းခွန် ကင်းလွတ်သော အငှားစာချုပ် တစ်ခုခုလွှဲပြောင်းသည့် စာချုပ်စာတမ်း။</p> <p>၆၄။ ယုံမှတ်အပ်နှံမှု စာချုပ် စာတမ်း။</p> <p>(က)ပစ္စည်းတစ်ခုခုနှင့်စပ်လျဉ်း၍သေတမ်းစာမဟုတ်သော ရေးသားချက်တစ်ခုခုဖြင့် ပြုလုပ်သည့် ယုံမှတ်အပ်နှံမှု ကြေညာသည့် စာချုပ်စာတမ်း။</p> <p>(ခ)ပစ္စည်းတစ်ခုခုနှင့်စပ်လျဉ်း၍ သေတမ်းစာ မဟုတ်သော စာချုပ်စာတမ်း တစ်ခုခုဖြင့် ယုံမှတ်အပ်နှံမှု ဖျက်သိမ်းသည့် စာချုပ်စာတမ်း။</p> <p>ပစ္စည်းစီမံခန့်ခွဲမှုစာချုပ်စာတမ်း။ [အမှတ်စဉ် ၅၈] ကိုလည်း ကြည့်ပါ။ တန်ဖိုးဖြတ်ချက်စာတမ်း။ ရာဖြတ်စာတမ်း [အမှတ်စဉ် ၈] ကိုကြည့်ပါ။</p> <p>၆၅။ ကုန်စည်များအတွက်ဝရမ်း။ ဆိုလိုရင်းမှာ မည်သည့်စာချုပ် စာတမ်းမဆို</p>	<p>ထိုစာချုပ်စာတမ်းတွင် ဖော်ပြထားသည့် အတိုင်း သက်ဆိုင်ရာပစ္စည်း၏ သင့်ငွေ ပမာဏ သို့မဟုတ် တန်ဖိုး နှင့်ညီမျှသောငွေ အတွက် တံဆိပ်ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ် ၁၅)အတွက် တံဆိပ်ခေါင်းခွန်အတိုင်း ဖြစ်သည်။ သို့ရာတွင် ကျပ် ၆၀၀ ထက်မပိုစေရ။</p> <p>ထိုစာချုပ်စာတမ်းတွင် ဖော်ပြထားသည့် အတိုင်း သက်ဆိုင်ရာပစ္စည်း၏ သင့်ငွေ ပမာဏ သို့မဟုတ် တန်ဖိုးနှင့်ညီမျှသော ငွေအတွက် တံဆိပ်ခေါင်းခွန်မှာ ခံဝန်ချုပ် (အမှတ်စဉ် ၁၅)အတိုင်း ဖြစ်သည်။ သို့ရာတွင် ကျပ် ၆၀၀ ထက်မပိုစေရ။</p> <p style="text-align: center;">- ကျပ် ၅၀</p>

စဉ်	စာချုပ်စာတမ်းအမျိုးအစား	ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်
	<p>ယင်းတွင် အမည် ဖော်ပြထားသူ တစ်ဦးဦး ဌ သို့မဟုတ် ထိုသူက လွှဲအပ်ထားသောသူ များ၌ သို့မဟုတ် ၎င်းကို လက်ရှိဖြစ်သူ သဘောကျင်း၊ ကုန်လှောင်ရုံ သို့မဟုတ် ဆိပ်ခံတံတားတစ်ခုခုတွင် တည်ရှိသည့် ကုန်စည်များကို ပိုင်ဆိုင်ခွင့်ရှိကြောင်း သက်သေခံလျှင် ထိုသို့ သက်သေခံသည့် စာချုပ်စာတမ်း၊ ယင်းမှာ ကုန်ပစ္စည်း ထိန်းသိမ်းသူကဖြစ်စေ၊ ထိုသူအတွက်ဖြစ်စေ၊ လက်မှတ် ရေးထိုးသည့် သို့မဟုတ် တာဝန်ခံ သည့် စာချုပ်စာတမ်း ဖြစ်သည်။</p>	

